

ကိုင်းပြောလိုက်စမ်းမယ်

သောင်းပြောင်းထွေလာ

ခင်မျိုးချို့

## မာတိကာ

* အထွေပတ္တိအကျဉ်း		
* ဒေါက်တာခင်မောင်ဝင်း၏ အမှာစာ		
၁။ စိတ်ညောင်းတယ်ကွယ်တို့။	...	၁
၂။ ငရဲမင်းထံ အစစ်ခံ	....	၃
၃။ စာဆိုတာဘာလဲ	....	၁၅
၄။ ပညာသည်ဆိုတာ	....	၂၃
၅။ ရိုးလားလေ မောင်တို့ မယ်တို့	.....	၃၃
၆။ မပြောလှုံစမ်းပါနဲ့၊ မိမိပျက်လွန်းလို့	....	၄၃
၇။ မြို့တော်သို့ပြန်ခဲ့ရချုပြီ	....	၅၉
၈။ ကံကောင်းလိုက်လေ	....	၅၇
၉။ ဟာသရသနှင့်ပြဇာတ်	....	၆၃
၁၀။ သရော်စာ Satire	....	၇၃
၁၁။ လောကကို ဟာသနှင့် သရပ်ဖော်ပုံ	....	၈၁
၁၂။ ရသဆယ်ပါး၊ ဆားနှင့်တူလှ ဟာသရသ	....	၉
၁၃။ စာရေးတယ်ဆိုတာ		
ဘယ်သူ့အကြိုက်ရေးရမှာလဲ	....	၁၀၀

၁၄။	လောကခံကို သည်းခံခြင်း	....	၁၀၇
၁၅။	အမွှေရထိက်သူများ	....	၁၁၃
၁၆။	စုထောက်ဝ္ဗ္ဗာအရသာ	....	၁၁၉
၁၇။	အဂ်လိပ်စကားအသုံးအနှစ်း	....	၁၂၉
၁၈။	သူ့ခေတ်နဲ့သူ့အခါ ယူလိုအိုင်လို ပြောနိုင်မှတဲ့	....	၁၃၇
၁၉။	အဂ်လိပ်မြန်မာ စကားလုံးချင်း ဖလှယ်နေကြရင်တော့	....	၁၄၅
၂၀။	စကားလုံး ပရီယာယ်တွေ	....	၁၅၃
၂၁။	စာတတ်ချင်လျင်စာဖတ်မှ	....	၁၆၁
၂၂။	ကောင်းဆိုးဆိုတာ ခွဲခြားသိတတ်ကြမှ	....	၁၆၇
၂၃။	နှုတ်အာရာရှု ရွှေတ်ဆိုကြ	....	၁၇၇
၂၄။	စကားအသုံးအနှစ်း	....	၁၈၅
၂၅။	ဘာသာစကား ကျမ်းကျင်မှု	....	၁၉၃
၂၆။	စာပေဆိုင်ရာ အသုံးအနှစ်းများ	...	၂၀၁
၂၇။	သဘင်ပညာဆိုင်ရာ ဝေါဟာရများ	...	၂၀၉
၂၈။	အနုပညာရှင်တစ်ဦးရဲ့စေတသိကင်ဒနာ	...	၂၂၉
၂၉။	ပွဲကြိုက်တဲ့သူတစ်ဦးရဲ့အတွေ့အကြံ	...	၂၂၅
၃၀။	မြန်မာဝ္ဗ္ဗာလောကထဲမှာ ဒါမျိုးရှိစေချင်တယ်	...	၂၃၃
၃၁။	ပီမိုးနှင်းရာပြည့်	...	၂၃၉

## စာရေးဆရာမကြီးအင်မျိုးချစ်

(၁၉၁၅-၁၉၉၉)

အထွေထွေအကျဉ်း

- ၁၉၁၅ - မေလ(၁)ရက် စနေနေ့တွင် အဖ ဦးတော်(ရာဇ်ဝန်ထောက်) အမိ ဒေါသန်းတင်တို့မှ ဓမ္မားဖွားသည်။ ငယ်နာမည် မခင်မြဲ ဖြစ်သည်။ အဘိုးမှာ မြန်မာပညာရှိ စတုရှိဗုလ် ဘွဲ့ရ ဦးဖေ ဖြစ်သည်။
- ၁၉၂၂ - မိတ္တိလာမြို့၊ အမျိုးသား အထက်တန်းကျောင်းမှ ၁၀ တန်း အောင်သည်။ ဆာ ဝေါလတာ စကော့ (Sir Walter Scott) ၏ မျိုးချစ် စိတ်ဓာတ်အကြောင်း ကဗျာကို တေးထပ်အဖြစ် စပ်ဆိုခြင်းကြောင့် ‘ခင်မျိုးချစ်’ ဟူသောအမည်ကို ရရှိသည်။ မခင်မြဲအစား ခင်မျိုးချစ် ဟူသော အမည်တွင်သည်။
- ၁၉၃၇ - တိုးတက်ရေးမဂ္ဂဇင်း၊ ဘားမားဂျာနယ်တို့တွင် အယ်ဒီတာအဖွဲ့ဝင်။
- ၁၉၃၈ - တက္ကသိုလ်ကျောင်းသားများ တတိယသပိတ်တွင် ပြင်ပမှ တက်ကြွာ ပါဝင်သည်။
- ၁၉၃၉ - ဦးခင်မောင်လတ် (အယ်ဒီတာချုပ်၊ လုပ်သားပြည်သူ့နေ့စဉ်၊ အင်လိပ်သတင်းစာအင်လိပ်စာဆရာ၊ နိုင်ငံရှုံးခြင်းအဆင့်) နှင့်လက်ထပ်သည်။
- ၁၉၄၀ - သားတစ်ယောက် ဖွားမြင်သည်။
- ၁၉၄၀-၄၅ - ဂျပန်ခေတ် ဘီဒီအေ (Burma Defense Army) တွင် အမှုထမ်းသည်။ ထိုစဉ် (Three Years Under The Japs) ‘သုံးနှစ်တာဂျပန်လက်အောက်ခံ’စာအုပ်ကို ရေးသားခဲ့သည်။

- ၁၉၄၇ - အိုးဝေသတင်းစာ အယ်ဒီတာအဖွဲ့ဝင်၊ စနေ နဂါးနှီး၊ ၆၀၉ ဂျာနယ်  
တို့တွင် ပင်တိုင်ဆောင်းပါးရှင်။
- ၁၉၄၈ - တိုင်းရင်းသူဂျာနယ် အယ်ဒီတာအဖွဲ့ဝင်၊ အီန္မားအီလီ  
မြို့ခြံ ကျင်းပသော အာရုတိက်ဆိုင်ရာ ယဉ်ကျေးမှုညီလာခံ တက်  
ရောက်သည်။ (အဖွဲ့ခေါင်းဆောင် ဦးကျော်မြင့်၊ အဖွဲ့ဝင် ဒေါက်  
တာ သာလှ၊ ဦးသီန်းဟန်(ဇော်ဂျီ) တို့နှင့်အတူ)
- ၁၉၄၉ မှ ၅၂- စာပေါ်မာန်တွင် အမှုထမ်းသည်။
- ၁၉၅၂ - ရန်ကုန်တက္ကသိုလ်မှ (B.A) ဘီအော့။ရသည်။
- ၁၉၅၃ ၅၃- နည်းပြ၊ အက်လိပ်စာဉ်၊ ရန်ကုန်တက္ကသိုလ်။
- ၁၉၅၅ - Guardian Magazine တွင် ပင်တိုင် ဆောင်းပါးများ၊ အက်လိပ်  
ဘာသာဖြင့် ရေးသည်။
- ၁၉၅၈မှ ၆၂- ဂါးဒီးယန်း သတင်းစာတိုက်တွင် လက်ထောက် အယ်ဒီတာ  
အဖြစ် အမှုထမ်းသည်။
- ၁၉၆၃မှ၆၆-လုပ်သားပြည်သူ့သတင်းစာ (အက်လိပ်)  
The Working People's Daily တွင်  
လက်ထောက်အယ်ဒီတာအဖြစ် အမှုထမ်းသည်။
- ၁၉၇၀ - အရှေ့တောင်အာရုနိုင်းများမှ စာရေးဆရာများ အက်လိပ်ဘာသာ  
ဖြစ် ဝတ္ထုတိပြုင်ဖွဲ့တွင် Her Infinite Variety ဝတ္ထုဖြင့်  
ပထမဆုရသည်။
- ၁၉၇၁ - မိသားစုအတွက် 'ပျော်တော်ဆက်' ဟာသစာစောင် အယ်ဒီတာ။
- ၁၉၇၃ - မတ်လ၊ လွှတ်လပ်ရေးမော်ကွန်းဝင် တတိယဆင့်ရသည်။
- ၁၉၈၀မှ ၈၅ - သောင်းပြောင်းထွေလာ ရယ်စရာစာစောင်တွင်  
ပင်တိုင် ဆောင်းပါးရှင်။
- ၁၉၉၉ - ဇန်နဝါရီ (၂)ရက် စနေနေ့တွင် ကွယ်လွန်သည်။  
သား ဒေါက်တာခင်မောင်ဝင်း၊ သချာပါမောက္ဍ (အိုးအိုး)  
ကျိုးရှစ်သည်။

၁၃၉၆၅၂ ၁၄၄၉၁။ ဆောင်းပါးများ၊ စာအုပ်များ၊  
အကိုလိပ်နှင့်မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သည့်အနက်  
ထင်ရှားသောအကိုလိပ်စာအုပ်များမှာ

- 13 Carat Diamond
- Colourful Burma
- Flowers and Festivals
- Anawratha
- A Wonderland of Pagoda Land
- Gift of Laughter

ဘာသာပြန်စာအုပ်အချို့မှာ

- မိဂုဒ်ကယ်အိန်ဂျယ်လို
- စွန့်ခဲ့ရ ကျွန်းမာဝပါရှင်
- နှစ်လောက တိုက်ပွဲ
- ဥရောပ စာပေ မိတ်ဆက်

ମୁଦ୍ରଣ

၁၉၈၀ခုနှစ်လောက်ကမေမွေအား သောင်းပြောင်းထွေ  
လာ မရှိဇ်းတွင်ပင်တိုင်ဆောင်းပါးရေးရန်အတွက် အယ်ဒီတာ  
အဖွဲ့ကလာရောက်ချဉ်းကပ်ခဲ့သည်။ အယ်ဒီတာအဖွဲ့နှင့်စကား  
ပြောဆိုပြီးနောက် မေမေက ကျွန်တော်တို့ မိသားစုကို ဤသို့  
ပြောခဲ့သည်။

ယခု မေမေ လစဉ်သောင်းပြောင်းထွေလာမဂ္ဂဇ်းတွင်  
၁၉၈၀၊ ၁၉၈၁၊ ၁၉၈၂ အတွင်းက ရေးခဲ့သောဆောင်းပါးများကို စာအုပ်  
ထုတ်ရှာတွင် သားတစ်ယောက်အနေဖြင့် အမှာစာရေးခွင့် ရရှိ  
သည့်အတွက် အလွန်ဝမ်းမြောက်ပါသည်။

မေမန၏ ဆောင်းပါးများကို အကြောင်းအရာအားဖွင့်  
အမျိုးအစား ခွဲလိုက်မည်ဆိုလျှင် . . .

(၁) စာရေးခြင်းနှင့်ပတ်သက်၍ သုံးသပ်ချက်များ  
(၂) ဟာသပညာ

(၃) အက်လိပ်စာ  
(၄) အထွေထွေ ဗဟိသုတ  
နှင့်ပတ်သတ်သည့် ကိုယ်ပိုင်အတွေးအမြင်များ ဟူ၍ခဲ့  
ခြား သတ်မှတ်နိုင်ပါသည်။

စာရေးခြင်းနှင့် ပတ်သက်၍ ‘စာရေးချင်တာ’နှင့် ‘စာရေး  
ဆရာ ဖြစ်ချင်တာ’ ဟူသည့်သဘောတရားနှစ်ခု ကွာခြားပုံကို  
‘စာရေးတယ်ဆိုတာ’ ဆောင်းပါးတွင် ရှင်းပြထားသည်။ ‘စာ  
ရေးချင်တာ’ ဟူသည်မှာ စာရွက်အဖြူကွက်လပ်မြင်လျှင် မရေး  
ဘဲ မနေနိုင် ရေးတာမျိုး၊ စိတ်ထဲမှာ တစ်ခုခုပေါ်လာလျှင် စိတ်  
ထဲတွင် မထားတတ်ဘဲ ချမရေးဘဲ မနေနိုင်တာမျိုးကို ဆိုလို  
သည်။

‘စာရေးဆရာဖြစ်ချင်တာ’ကျတော့ ဤသို့မဟုတ်၊ လူ  
တွေက ဘာဖတ်ချင်သလဲ၊ အဲဒါတွေကို ရေးရသည်။ မဂ္ဂဇင်း  
အယ်ဒီတာက ဘာတွေကို ထည့်ချင်သလဲ၊ အဲဒါတွေကို ရေးရ  
သည်။ ဒီလိုရေးမှ စာရေးဆရာဖြစ်သည်။ မေမေသည် ဥပမာ  
အနေဖြင့် ရှေးက သက်စောင့်မဂ္ဂဇင်းအတွက်ရေးသောဝတ္ထုများ  
ဆိုလျှင် ဒီဆူဗောလိမ်းဆေးအကြောင်းကို ဘယ်လို့ထည့်ရေးရပုံ၊  
ကောဇာသစ်မဂ္ဂဇင်းအတွက် ရေးသောဝတ္ထုဆိုလျှင် မင်း  
သား၊ မင်းသမီးများသည် ဝပ်ဆင်တိုက်က အဝတ်အစား၊ အသုံး  
အဆောင်တို့ကိုဝိတ်စားသုံးဆောင်ကြသည့်အကြောင်းကို ထည့်  
ရေးရပုံကိုပြသထားပါသည်။

အိမ်တွင် လုပ်နေရသော အိမ်အလုပ်နှင့် စာရေးသော  
အလုပ်တို့ကိုနှိုင်းယဉ်ချုပ်ပြသရာတွင် ‘ငဲ့မင်းထံအစစ်ခံ’ ဆောင်း  
ပါးတွင် မေမေက ဤသို့ဆိုသည်။ အိမ်မှုကိစ္စဟူသည် မလုပ်  
မနေ၊ တာဝန်အရလုပ်ရသောအလုပ်ဖြစ်သည့်အတွက် ဤအလုပ်  
ကိုလုပ်သည့်အတွက် ဂုဏ်ယူစရာမလို့၊ ချီးမွမ်းစရာမလို့ဟု ဆို  
သည်။ သို့ဖြစ်လျှင် စာရေးသောအလုပ်ကျတော့ ဘယ်လို့လဲ။

မေမွေအဖို့တော့ စာရေးသောအလုပ်သည် သူပျော်လို့လုပ်သော  
အလုပ်၊ လုပ်ချင်၍လုပ်သောအလုပ် ဖြစ်သည့်အတွက် ဂုဏ်ယူ  
စရာ၊ ချီးမွမ်းစရာ မရှိဟုဆိုထားသည်။

ထိုကြောင့် စာ ဘာကြောင့်ရေးသနည်း၊ ဘာတွေ ရေး  
သနည်းဟူသော မေးခွန်းနှစ်ခုကို ဖြေကြားရာတွင် မေမွေက  
ရိုးရိုးရှင်းရှင်းလေး ရေးချင်လို့ရေးသည်။ ကိုယ်ရေးချင်တာကို  
ရေးသည်ဟု၍ ဖြေကြားထားပုံကိုလည်း ဖတ်လိုက်ရပါသည်။

စာရေးမည်ဆိုလျှင်ကိုယ်ရေးမည့် ဘာသာစကားကို သေ  
ချာ ကျွမ်းကျင်ဖို့လိုကြောင်း၊ ထိုဘာသာစကားဆိုင်ရာ စာပေ  
များကို သေချာတတ်ကျွမ်းဖို့ လိုကြောင်းကိုလည်း ‘ဘာသာ  
စကားကျွမ်းကျင်မှု’ဆောင်းပါးတွင် ပြောထားသည်ကို တွေ့ရ<sup>၅</sup>  
ပါသည်။ ဥပမာ၊ မြန်မာလိုရေးမည်ဆိုလျှင် ဇာတ်ကြီးဆယ်ဘွဲ့<sup>၆</sup>  
ငါးရာငါးဆယ်၊ မြန်တွေ့ပကာသနဲ့ စသည်တို့ကို ဖတ်ဖူးရန် လို  
သည်။ အင်လိပ်ဘာသာဖြင့် ရေးမည်ဆိုလျှင်လည်း ရှိတ်စပီး  
ယား(Shakespeare) ခရစ်ယာန်ကျွမ်းစာ(Bible) တို့ကို  
ဖတ်ဖူးရန်လိုသည်ဟု ဆိုပါသည်။

တစ်ခါတစ်ရုံ စာရေးသည်အလုပ်ကိုစိတ်ပျက်သည့်လေ  
သံများကို ‘အနုပညာရှင်တစ်ဦး၏ စေတသိက ဝေဒနာ’တွင်  
တွေ့ရှိရပါသည်။ မိုးမိုး(အင်းလျား)က စာရေးသူတစ်ယောက်  
သာ ဖြစ်မလာလျှင် အဘယ်မျှကောင်းမည်နည်းဟု ရေးသား  
ထားသည်ကို ကိုးကား၍ မေမွေက အပြည့်အဝ သဘောတူ  
ကြောင်းကိုလည်း ဤသို့ရေးသားထားသည်။ ဟုတ်လိုက်လေ၊  
စာရေးဆရာတစ်ယောက်သာ မဖြစ်လာရင် ကိုယ်လဲ အခုထက်  
ပို့ပြီး လူလောကထဲမှာ စိတ်ချမ်းသာလာနိုင်မယ်။ ပတ်ဝန်းကျင်  
(မိဘ၊ အဆွေမျိုး၊ အဆွေခင်ပွန်းသားသမီးတွေ) ကိုစိတ်ချမ်းသာမှု  
ပို့ပြီးပေးနိုင်မယ်။

မြန်မာဝတ္ထုလောကထဲမှာ ဒါမျိုးရှိစေချင်တယ်ဟု ဆို

ကာ မိသားစုအသိုင်းအဝန်းမှာ မေတ္တာနှင့်ထိန်းသိမ်းပြီး အခက် အခဲတွေပေါ်ပွဲတွေကိုပြေလည်ပြီးချမ်းသာနိုင်ပုံ စတဲ့ မိသားစု ဘတ်လမ်းမျိုးတွေရှိဖို့ လိုအပ်ကြောင်း၊ ဒီနေရာမှာလည်းတမင် ဘတ်နာအောင်ဆိုပြီး ဖန်တီးနှိပ်စက် ညွင်းပန်းခိုင်းပြီး စာဖတ် သူရဲ့ မျက်ရည်ကိုအတင်းညှစ်ထုတ်တာမျိုးလည်း ပါစရာမလို ကြောင်းတို့ကို ပြောထားသည်။ ဆက်လက်၍ ဤကွက်လပ် ကို ဖြည့်ပေးနိုင်သူများလည်း ရှိကြောင်း၊ ဥပမာ ဆင်ဖူးကျန်း အောင်သိန်း(ကိုဆေးရိုးဝတ္ထု)၊ သူမောင်(ခုရင်ကောက်၊ အမေည့် ဝတ္ထု)တို့ရှိကြောင်းကို ပြောပြုထားပါသည်။ မေမေက မိသားစု စကားဝိုင်းများတွင်ပြောလေ့ရှိသည်မှာ ဤဝတ္ထုများသည်ကမ္မာ အဆင့်တွင်ပင်လျင် စံချိန်တင်လောက်ကြောင်း၊ ကမ္မာအလယ် တွင် ‘ဒါဒို့မြန်မာဝတ္ထုပဲဟေ့’ ဟုတုကြေားနိုင်လောက်တဲ့ ဝတ္ထုတွေ ပဲဟု ပြောလေ့ရှိသည်။

ဟာသ ပညာနှင့်ပတ်သက်သော ဆောင်းပါးများတွင် မေမေသည်မြန်မာ့ဟာသကိုအထူးချီးမွမ်းပါသည်။ မေမေသည် နိုင်ငံခြားသားများနှင့် စကားပြောသောအခါနိုင်ငံခြားမှ ဟာသ ရုပ်ရှင်ကားများကို ချီးမွမ်းပြောဆိုရာတွင် ‘အင်း . . . ကောင်းပါ တယ်၊ တို့ဆီက မြန်မာဟာသရုပ်ရှင်တွေလောက်နီးပါးကောင်း ပါတယ်’ ဟူ၍ပြောသံကြားဖူးသည်။ မေမေက ပြောလေ့ရှိသေး သည်မှာ ‘အနုပညာလောကမှာ ဟာသပညာဟာ အခက်ခံး ပညာရပ်တစ်ခုပဲ၊ အဲဒီပညာကိုတို့မြန်မာလူမျိုးတွေဟာ မွေးရာ ပါ ဓာတိပါလာတဲ့ပညာဖြစ်နေတယ်။ ဒါပေမဲ့မြန်မာလူမျိုးတွေ ကိုယ်တိုင်က သူတို့မှာရှိနေတဲ့ အဲဒီဟာသပညာကို တန်ဖိုး မထားတတ်ဘူး၊ သူတို့မနိုင်တာတွေကို သိပ်လုပ်ချင်ကြတယ်။

နိုင်ငံခြားမှာအလွန်နာမည်ကြီးတဲ့ Three Stooges တို့ ဘာတို့ကို ကြည့်စမ်းသူတို့ ရယ်စရာလုပ်တယ်ဆိုတာ ကိုတ် မှန်နဲ့ပေါက်၊ ချော်လဲ။ တစ်ယောက်ကိုတစ်ယောက် တူနဲ့ထုကြ

ဒါတွေပဲလုပ်နေတာ၊ မြန်မာ ဟာသရပ်ရှင်တွေကတော့ ဒါတွေမပါဘဲ အလိုအလျောက်ကို ဟာသမြောက်နေတာ။ ‘မမှန်းလေနဲ့ ပေလီ၊ ‘အချစ်ရူး’စတဲ့ ရပ်ရှင်တွေဆိုရင် ကန္တ္တာအလယ် မှာ မြန်မာ့ဟာသဆိုတာ ဒါမျိုးကွလို့ ကြားဝါနိုင်တယ်။ နိုင်ငံ ခြားကားကို မိုးပြီးရိုက်တဲ့ဟာသရပ်ရှင်တွေဖြစ်တဲ့ ‘မှန်းပါတယ် မောင့်ကို’ ‘မောင်နဲ့ခုနှစ်ဖော်’တို့ဆိုရင် မူရင်းစေတ်ကားထက် တောင်ကောင်းသေးတယ်’ ဟူ၍ ချီးမွမ်းပြောဆိုသည်။

အက်လိပ်ဟာသစာရေးဆရာ ဝိရိဂုဏ်ဟောက် (စ)(P.G Wodehouse)အား သူ၏ဟာသပညာကို အသိအမှတ်ပြုသည့် အနေနှင့် တက္ကသိလ်တစ်ခုကရှုက်ထူးဆောင်ပါရရှုဘဲ့ပင် ပေးခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားတွင်လည်းအမျိုးမျိုး ဝေဖန်သူများရှိသည်။ ဒီလိုအပေါစားရယ်စရာရေးတဲ့ စာရေးဆရာကို အခုလို ပါရရှုဘဲ့ပေးတာ မထိုက်တန်ဘူးဟုဆိုသူက ဆိုကြပါသည်။

ဟာသပညာတွင် တစ်ခုအပါအဝင်ဖြစ်သော သရော်စာနှင့်ပတ်သက်၍လည်း ‘သရော်စာ’ ဆောင်းပါးတွင် မေမေကရေးသားထားပါသေးသည်။ စာရေးဆရာကြီးများ ဖြစ်ကြသော ဦးပုညာ၊ ဦးဇော်ကိုတို့သည် သရော်စာကိုရှုက်ရသမြောက်အောင် ရေးနိုင်ပုံကိုလည်းဖော်ပြထားသည်ကို ဖတ်ရပါသည်။ သရော်စာဟူသည်လူတစ်ဦးတစ်ယောက်အား အပြုးတကြီးဖြင့် အမှန်းပွား၍ ရေးသားတာမျိုးမဖြစ်စေရဘဲ ရယ်သွမ်းပြီး ကျိုစားတာမျိုးအားကစားစိတ်စာတ်အပြည့်ဖြင့် ရေးသားခြင်းဖြစ်ရမည်ဟုလည်း ဆိုထားပါသည်။

‘လောကခံကို သည်းခံခြင်း’ ဆောင်းပါးတွင် အက်လိပ်ဟာသ စာရေးဆရာ တစ်ယောက်က ဆိုလျှင် ရယ်စရာတွေရေးတိုင်း၊ ပြောတိုင်း ဖျော်လွန်းလိုပါလို့ မထင်ပါနဲ့ ဟူသည်

အခိုပ္ပာယ်ဖြင့် ဤသို့ရေးသားခဲ့သည်ကို ကိုးကားဖော်ပြထား  
သည်ကိုလည်း တွေ့ရပါသည်။

And if I laugh at any mortal thing,  
T'is that I may not weep.

မေမေက ဤစာပိုဒ်ကို တိုက်ရိုက်မြန်မာလို ပြန်လိုက်လျှင်  
အရသာပျက်လွန်းလို့ဟုဆိုပြီးအခိုပ္ပာယ်အနှစ်ကို ဤသို့ရင်း  
ပြပါသည်။

‘ရယ်တယ်ဆိုတာ ငိုမိမှာစိုးလို့’ ပါတဲ့။

မေမေရေးခဲ့သော အင်္ဂလိပ်ဆောင်းပါးများကို ဖတ်ရ<sup>၁</sup>  
သောအခါ ကျွန်ုတ်စဉ်းစားမိသည်မှာမေမေသည် အင်္ဂလိပ်  
စာဆရာမ မလုပ်လို့။ အကယ်၍အင်္ဂလိပ်စာသာ သင်ရင် ဘဘာ  
(ဦးခင်မောင်လတ်) နဲ့အပြိုင်ပဲ ဖြစ်မှာ။

သို့သော် မေမေသည် သူ့ကိုယ်သူ ဆရာမဖြစ်နိုင်သည့်  
အရည်အချင်း မရှိဟု ယူဆသည်။

မေမေက ဤသို့ပြောဖူးသည်။

“ငါက စာညွှေတဲ့လူတွေကို ခွင့်လွှတ်နိုင်ပါတယ်၊ စာညွှေ  
လို့မတတ်လို့ရင်းပြဖို့ဝန်မလေးပါဘူး၊ ဒါပေမယ့် ပျော်ပျော်တန်  
တန် မလေးမစားလုပ်တဲ့လူတွေကိုတော့ သည်းမခံနိုင်ဘူး။

ဥပမာ ဟိုတစ်နဲ့က ဘဘာဆီကိုစာလာမေးတဲ့ ကျောင်း  
သားတစ်ယောက်ဟာဖတ်စာအုပ်လဲ ပါမလာဘူး၊ ရေးစရာစာ  
ရွှက်တစ်ရွှက်၊ ဖောင်တိန်တစ်ချောင်းတောင်ပါမလာဘူး၊ ဒါမျိုး  
တော့ ငါသည်းမခံနိုင်ဘူး၊ ညွှေတာကို သည်းခံနိုင်တယ်၊ ဒါမျိုး  
တော့မရဘူး”

ထိုအခါ ဘဘာ(ဦးခင်မောင်လတ်) က ဤသို့ပြောသည်။  
(ဤတွင် စာဖတ်သူအား သို့စေလိုသည်မှာ မေမေနှင့်ဘဘာတို့  
သည် ကျွန်ုတ် မှတ်မိသည့်အချိန်တွင် တစ်ယောက်ကိုတစ်  
ယောက် မေမေနဲ့ဘဘာလို့ ပြောသံကြားရပါသည်။ သို့ဖြစ်

လျင် သူတို့ မရခင်ကရော၊ ကလေးမရခင်ကရော ဘယ်လိုများ  
ပြောကြသလဲ စဉ်းစားစရာ ဖြစ်ပါသည်)

“မေမေက ကိုယ့်ကိုယ်ကို ညံ့တာကို သည်းခံနိုင်တယ်လို့  
မပြောနဲ့၊ ညံ့တယ်ဆိုတဲ့ အရည်အချင်းထဲမှာ အဲသလို ပေါ့ပေါ့  
တန်တန် လုပ်တာ၊ ဖတ်စာအုပ် မပါတာ၊ ရေးစရာမပါတာတွေ  
လဲပါတယ်၊ ညံ့တဲ့လူမို့လို့ အခုလို လုပ်တာပေါ့၊ တော်တဲ့လူက  
စာလဲ လာမမေးဘူး၊ ဒီလို့လဲ ပေါ့ပေါ့တန်တန် မလုပ်ဘူး”

‘နှုတ်အာရာရဲ ရွတ်ဆိုကြ’ ဆောင်းပါးတွင် အက်လိပ်စာ  
အသုံးနှင့် ပတ်သက်၍ . . .

Twinkle, twinkle, little star,

How I wonder what you are.

ဟူသော သီချင်းလေးထဲတွင် wonder ဟူသော စကား  
လုံးလေးနှင့်ပတ်သက်၍ရှင်းပြပုံကို ဖတ်ရသောအခါကျွန်တော်  
၏ဖော် ဘဘ္ဗီးခင်မောင်လတ်အက်လိပ်စာ သင်ခဲ့သည်ကိုပြန်  
လည်သတိရဖော်သည်။ wonder ဟူသော စကားလုံးသည်  
noun နှင့် vreb နှစ်မျိုးဖြစ်နိုင်ပြီး ထိအဓိပ္ပာယ်နှစ်ခုမှာလည်း  
ကဲပြားခြားနားကြောင်းကို ရှင်းပြထားသည်။

ဤဆောင်းပါးကို ဖတ်ရင်း အရင်က ဖြစ်ခဲ့သောအဖြစ်  
အပျက်တစ်ခုကိုပြန်သတိရမိပါသည်။ တစ်ချိန်က အက်လိပ်နှင့်  
မြန်မာစကားကို ညျှပ်၍ပြောလေ့ရှိသော မိတ်ဆွေတစ်ဦးအား  
မေမေက အုံသာစရာကောင်းသော အကြောင်းအရာတစ်ကိုပြော  
ပြသောအခါ ထိမိတ်ဆွေက ဤသို့ပြန်ပြောသည်။

“ဟုတ်တယ်နော်၊ တော်တော်အုံသာပဲနော်၊ ကျွန်တော်  
သိပ်အုံသြာပဲ” I wonder.

ထိမိတ်ဆွေမှာ မေ့မေ့ထက် ငယ်ရွယ်ပြီး တပည့်လိုဖြစ်  
နေသူလည်းဖြစ်ရာ မေမေက ဤသို့ပြန်မေးသည်။

“ဟေ့ . . . မင်း I wonder လို့ပြောတာ ဘာအဓိပ္ပာယ်နဲ့  
ပြောတာလဲ”

“ကျွန်ုတ် အံ့သတယ်လို့ ပြောတာလေ”

ထိုအခါ မေမေက wonder ကို noun အဖြစ်နဲ့ သုံးလျှင်  
အံ့သစရာကောင်းခြင်းလို့ အဓိပ္ပာယ်ရသော်လည်း wonder  
ကို verb အဖြစ်နဲ့သုံးလျှင်ဘာပါလိမ့်၊ ထင်ယောင်စိုးဝါးဖြစ်  
သည်၊ စဉ်းစားသည်ဟူ၍ သင့်သလိုအဓိပ္ပာယ်ပြန်နိုင်သည်။ I  
wonder ဟူသောဝါကျွောင်း wonder ကို verb အဖြစ်သုံး  
ထားသဖြင့် အံ့သခြင်းနှင့် ဘာမှမဆိုင်ကြောင်းကို ရှင်းပြသည်။

အလွန်ရိုးသားရှင်းလင်းသည့် Thing ဟူသော စကား  
လုံးကို သုံးရာတွင် စကားပရီယာယ်အဖြစ် ဤသို့အမျိုးမျိုးသုံး  
နိုင်ပုံကို ‘စကားအသုံးအနှစ်နဲ့’ ဆောင်းပါးတွင် မေမေက ရှင်းပြ  
သည်။

Get your warm things.

It's not a thing to say.

The whole things is impossible.

How are things?

Things are getting better.

င်းအပြင် အလွန်လှပသော အသုံးအနှစ်နဲ့မျိုးအနေဖြင့်  
လည်း ဤသို့ သုံးနိုင်သေးကြောင်းကို ဖော်ပြထားသည်။

A thing of beauty is a joy forever.

င်းအပြင် professional, amateur, mercenary

ဟူသော စကားလုံးများနှင့် ပတ်သက်သော အသုံးအနှစ်နဲ့များ၊  
မြန်မာနိုင်ငံတွင် ခေတ်စားနေသော Shadow (ရဲဒီး) ဟူသော  
စကားလုံးသည် အမှန်အားဖြင့် ghost writer ဖြစ်ကြောင်း  
တို့ကိုလည်း ‘စကားလုံးပရီယာယ်တွေ’ ဆောင်းပါးတွင် ရှင်းပြ  
ထားပါသည်။

အထွေထွေဗဟိုသုတန္ထုံး ပတ်သက်၍ ရေးသားထားရာ  
တွင်လည်းမြန်မူ့ဘတ်သဘင်အကြောင်းကိုချီးကျိုး၍ရေးသား  
ထားသည်။ ဈေးမန်းတင်မောင်ဘတ်ကို အနောက်တိုင်း စံနမူနာ  
များဖြစ်ကြသော play, concert, opera, ballet တို့နှင့်  
ချိန်ကိုက်ကြည့်လျှင် ဘယ်ဟနဲ့မှ အံမဝင်သော်လည်း မြန်မူ  
နည်း မြန်မူဟန်ဖြင့် မည်မျှကောင်းမွန်သည်ကို ဖော်ပြထားပါ  
သည်။ ကမ္မားအလယ်တွင် ကောင်းစွာပုံကြားနိုင်သော အဆင့်  
ရှိကြောင်းကိုလည်း ဖော်ပြထားပါသည်။

နိုဂုံးအားဖြင့် မေမေ၏ ဆောင်းပါးများသည် ပညာဗဟို  
သုတပေးသည့်အပြင်ကိုယ်ပိုင်အတွေးအခြားများကိုလွှတ်လွတ်  
လပ်လပ် ဖော်ထုတ်ရေးသားထားသည်ကို တွေ့ရပါသည်။ စာ  
ဖတ်သူများအနေဖြင့် သဘောတူတာလည်းရှိ၊ မတူတာလည်း  
ရှိနိုင်ပါသည်။

ဒေါက်တာခင်မောင်ဝင်း



## စိတ်ညောင်းတယ် ကွယ်တို့.

ဒီတစ်ခါတော့ခြားသံပါ အောင်ညည်းလိုက်စမ်းမယ်၊ ဘာအကြောင်း  
ပြုး ညည်းရမလဲ။ မှန်းစမ်း . . . ညည်းစရာအကြောင်းတွေကတော့ပြည့်  
လို့ပေါ့၊ ဒုန့်အေးပါပဲ။ ဒါတွေ ဟိုဟာတွေ နိဒါန်းသွယ်လို့ ဘယ်လို့  
ပင်ညည်းပေမယ့် ချမ်းသာမှုနဲ့နီးစပ်တာမဟုတ်တော့ ကလောင်လေးကိုင်  
ပြီး ရေးလိုက်မယ်။ ငေးမနေ့နဲ့၊ တွေးမနေ့နဲ့။

တွေးတော့ တွေးရမှာပေါ့။ မတွေးဘဲ ဘယ်ရေးလို့ ဖြစ်ပါမလဲလေ။  
တွေးရတယ်ဆိုတာ တယ်လို့မှ စိတ်ညောင်းတာပဲ။ လူတွေဟာ တစ်သက်  
မှာ လုပ်စရာတစ်ခုခုကို လုပ်ကြရတာပဲ။ လုပ်ရတယ်ဆိုတော့ ကိုယ်  
အကို အစိတ်အပိုင်းတစ်ခုခုကို အများဆုံး အသုံးချကြရတာပဲ။

လက်လုပ်လက်စား သမားများမှာတော့ ကြွက်သားဆိုတဲ့ ခြေလက်  
ကို အများဆုံး သုံးကြရတယ်။ ဒီတော့ အဲဒီခြေလက်တွေက အပင်ပန်း  
ဆုံးပဲပေါ့။ ထိုင်ပြီး လက်မှုပညာ တစ်ခုခုကို လုပ်ရတဲ့ လူတွေမှာတော့  
ခါးညောင်းကြတယ်ပေါ့။

ဒီတော့ လူတွေဟာ လုပ်ရကိုင်ရတာတွေ များလွန်းလို့ ကိုယ်တွေ

လက်တွေ ညောင်းကိုက်တယ်လို့ ညည်းညာ၍ကြတယ်။ ထိုင်အလုပ်လုပ်တဲ့ လူတွေကျတော့လည်း ခါးကိုက်တယ်၊ ကျောအောင့်ကြတယ်ပေါ့။ အဲသလို အသီးသီး ညည်းညာ၍ကြတဲ့အခါမှာ ကားတဲ့လူတွေက စာနာတဲ့သဘာထားပြီး ‘ကျွတ် ... ကျွတ် ဟုတ်တာပေါ့။ ကိုယ်တွေလက်တွေတောင့်တင်း ကိုက်ခဲဆို ဟုတ်မှာပေါ့။ ခါးကိုက် ကျောအောင့်လဲဖြစ်တော့မှာပေါ့’ စသဖြင့်ပေါ့လေ၊ နှစ်သိမ့်စကား ဆိုကြသပေါ့။

အဲ ... ဦးနှောက်နဲ့စိတ်ကို အများဆုံး အသုံးချ အလုပ်လုပ်ကြရတဲ့စာရေးဆရာ၊ အနုပညာသည်တွေမှာတော့ ခေါင်းညောင်းလိုက်တာ၊ စိတ်တွေအောင့်ပြီး ရှုပ်လိုက်တာ စသည်ဖြင့် အများနည်းတူ မညည်းရဲပါဘူး။

ဦးနှောက်တို့ စိတ်တို့နဲ့ ပတ်သက်ပြီး ညောင်းညာကိုက်ခဲ ရှုပ်ထွေးတဲ့ ဝေဒနာဆိုရင် တံတားကလေး ကြိုက်သလား၊ ဟိုမြစ်တစ်ဖက်ကမ်းမှာ စိတ္တဇ္ဇနာရွှေနာတွေ ခေါင်းကွက်ကြားရိတ်၊ ပိတ်ဖြူဆီးပြီး ဆေးကုန်တဲ့ဌာနကို သွားမလား၊ ကြိုက်ရာ ရွှေးနိုင်သပေါ့။

ဒီဦးနှောက်နဲ့ စိတ်ကိုစေစားပြီး ခိုင်းလာခဲ့တဲ့ နှစ်ပရီစွေးကလည်းလေးဆယ်ကျော် ငါးဆယ်နီးလာပြီလေ။ ဒီတော့ စက်များတောင်ကြာရည်ရင် ဝက်အူတွေ ချောင်တတ်သေးတာပဲ။ အခုလည်း ငြွေစိတ်၊ ငြော်ဦးနှောက်ဟာ ဝက်အူတွေ ချောင်ကုန်လေပြီလားလို့လည်း ထင်တဲ့အခါ ထင်မိတယ်။

အသက် ၆၀ ကျော်ပိုင်း ဆိုတာ ယုတ်လျော့တဲ့အရွယ် မဟုတ်လား။ ကိုယ်ခန္ဓာအင်အား ဆုတ်ယုတ်တတ်ကြတယ်။ ကိုယ်ခန္ဓာကတော့တယ်ပြီး မဆုတ်ယုတ်လှဘူး။ (ကိုယ့်ကိုယ်ကို ထင်တာပေါ့လေ)

ကိုင်း . . . ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ

သွားနိုင်လာနိုင် ဖျတ်ဖျတ်လတ်လတ်ပဲ။ ဒါပေမယ့် စိတ်ကတော့ဖြင့်  
အတော်လေး ညောင်းညာတာကို တွေ့ရတယ်။

စာတွေ ရေးနိုင်သားပဲလို့ ဆိုကြတယ်။ စာပေအလုပ်တော့ စိတ်  
ကူးပြီး လုပ်နိုင်ပါတယ်။ ဒါပေမယ့် စာပေအလုပ်က လွှဲရင် တခြားကိစ္စ  
တွေကို ဘာမှ စိတ်ထဲ ထည့်လို့မရဘဲ ဖြစ်နေတယ်။ စာပေက လွှဲရင်  
တခြားကိစ္စတွေ အကုန်မွေးလျှော့တာပဲ။ ဘာမှ မှတ်သားလို့ မရတော့  
ဘူး။

ယခင် ငယ်စဉ်တုန်းကတော့ စာပေအရေးအသားကိစ္စသာမက လူလောက  
ထဲ တွေ့ကြံရသမျှ ကိစ္စတွေကို ခေါင်းထဲထည့်လို့ရခဲ့သားပဲ။ ဦးခေါင်း  
က ခံနိုင်တယ် ထင်ပါရဲ့။ အခုတော့ ဦးခေါင်းက တခြားဟာတွေ လက်  
မခံတော့ဘဲ စာပေဆိုတဲ့ တစ်ကြောင်းတည်းသော အာရုံမှာ စိုက်နေတော့  
တယ်။ ကောင်းတယ်ပဲ ဆိုရမလား မသိပါဘူး။

အဲသလို တစ်ကြောင်းတည်းသော အာရုံနဲ့နေတော့ တစ်ခါတစ်ခါ  
ခေါင်းညောင်းလာပြီဆိုရင် အတော်ခံရတယ်။ အဲဒီအခါများဆိုရင် စာ  
ဆိုရင် အိမ်ရှေ့မှာပုံနေတဲ့ စာကလေးတောင် မကြည့်ချင်တော့ဘူး။ စာ  
အုပ်တွေလည်း လှည့်မကြည့်ချင်တော့ဘူး။ စာအုပ်တွေလည်း လှည့်  
မကြည့်ချင်၊ အဖုံးပေါ်က စာအုပ်အမည်၊ ခေါင်းစည်းတောင် မဖတ်ချင်  
တော့ဘဲ စာလုံးလုံး မတတ်တဲ့လူလို့ နေပစ်လိုက်မိတော့တယ်။

ခုလို စိတ်နဲ့ ယျဉ်လာတဲ့ ညောင်းညာမှာ၊ ဌီးငွေ့မှူ ဝေဒနာမျိုးကို  
တရားအားထုတ်ပြီး ကုစားနိုင်တယ်။ အဲဒီ မဟာသုသရ ဆေးထက်  
ကောင်းတာ မရှိတာအမှန်ဘဲ။

ဒါပေမယ့်ခက်တာတစ်ခုက တရားအားထုတ်လို့ သမာဓိ တော်တော်

ရသွားရင် အဲဒီသမာစိတွေဟာ စာရေးတဲ့အထဲ အကုန်အောပြီး တစ်ခု တည်း၊ တစ်ကြောင်းတည်းသော အာရုံထဲ ပြန်ရောက်သွားတာပဲ။ ဒီတော့ သံသရာတော့ လည်လော့ပေါ့။

သို့ပေမယ့် ရှင်တော်မြတ်ဗုဒ္ဓရဲ တရားအစစ်အမှန်ကို သိလို့ မျက် မှာက်ပြုလိုတယ်ဆိုတဲ့ ပန်းတိုင်ကို ရှေးရှေထားပြီးသားဖြစ်ပြီး လမ်းမှန် ပေါ်ကို လျှောက်နေတာ ဖြစ်တော့ ကိုယ်လုပ်တဲ့အလုပ်ကို အမြဲ အမှန် တရားနဲ့ မကင်းအမြဲ ယဉ်တွဲနေတဲ့ အကျိုးကျေးဇူး တစ်ခုကတော့ လက် ကိုင် ရထားတယ်။

အမှန်တရားဆိုတာ နှလုံးသွင်း လက်ကိုင်ထားတဲ့သူကို ရဲရင့်စေ တယ်။ မတော်တဆ မှားလည်း ကိုယ့်အမှားကို ကိုယ်မြင်တတ်တယ်။ မှန်တဲ့အတိုင်း ရင်ဆိုင်ရဲတယ်။ အဲဒီလိုသတ္တမျိုးဟာ တရားစစ် တရား မှန်ကသာ ပေးနိုင်တာမို့ မမှန်တဲ့အမှား မှားယွင်းတဲ့ အရေးအခင်း တင်း ကြမ်းတွေထဲ နေရတဲ့သူတွေအဖို့ တရားစစ် တရားမှန်ကို ကြိုးစားရှာ ဖွေကြရတာပေါ့။ ရှာလေ ရှာလေ၊ ကြိုးစားလေ ကြိုးစားလေ ကိုယ်လို သလောက် မရဖော်မှု လုပ်သလောက်တော့ ရကြတာပေါ့။ ရတာလေး မူးစု ပဲစုပြီး ကျပ်ပြည့်ဖို့ တဖြည်းဖြည်းကြိုးစားရမှာပဲ။

အမှန်တရားဆိုတာလည်း သူ့အရှုံအတိုင်း ရင်ဆိုင်ရဲဖို့ပဲ အရေး ကြိုးတာပဲ။ ဒေသနာတော်ထဲက ဥပမာလေး တစ်ခုပြောရေးမယ်။ တစ်ခါ တုန်းက သူငြွေးလင်မယားနဲ့ သားသူငယ်လေးတို့ သုံးဦးသား ဆရာ တော် ရသေ့ကျောင်းကို သွားကြသတဲ့။ မိဘနှစ်ပါးက ဆရာတော်ရသေ့ နဲ့ တရားစကားပြောနေတုန်း ကလေးက ပျင်းတော့ တောစပ်သွားဆော့ လိုက်တာ ဖြေကိုက်ပါလေရော့။

ကလေး မြှေဆိပ်တက် မေ့မျောနေတော့ တောထဲ ဆေးဆရာက  
လည်း အဝေးကြီး၊ ဘာလုပ်ရပါမလဲ ကံရမရ ဖြစ်ကြတယ်။ ဒီတော့  
ဆရာတော် ရသေ့ကြီးက ‘ဒါဖြင့်ကွာ ... မင်းတို့ မိဘနှစ်ပါးကလဲသစ္စာ  
ဆို၊ ငါလဲ သစ္စာဆိုမယ်။ သစ္စာတန်ခိုးနဲ့ပဲ ကုရမှာပဲ’ လို့ ပြောတယ်။

ဒီတော့ ကလေးအဖေ သူငြွေးက သစ္စာဆိုသတဲ့။ သူဟာ သူရဲ့  
မိဘဘိုးဘွားတွေရဲ့ အမွှအနှစ် ဥစ္စာပစ္စည်းတွေကို မျိုးရိုးအစဉ်အလာ  
ထုံးစံအတိုင်း လူ။ဒါန်းပေးကမ်းမှုတွေ လုပ်ခဲ့ပါတယ်။ အဲသလို လုပ်ရ<sup>၁</sup>  
တာတွေ စေတနာရှိလို့ မဟုတ်ပါဘူးတဲ့။ မျိုးရိုးစဉ်လာ ထုံးစံ မလုပ်ရင်  
လူတွေက ကဲ့ရဲ့မှာ စိုးလို့လုပ်ရတာပါတဲ့။ ပစ္စည်းတွေ နှမောလိုက်တာ  
တက်သေ မတတ်ပါတဲ့။

အဲဒီ သစ္စာစကားအတိုင်းမှန်ရင် ကလေးမြှေဆိပ်ကျပါစေလို့ သစ္စာ  
ဆိုတော့ အဆိပ်ကျတယ်။ ဒါပေမယ့် ကျန်နေသေးတော့ကလေးအမေကို  
သစ္စာဆိုခိုင်း ပြန်တယ်။

ဒီတော့ ကလေးအမေ သူငြွေးကတော်က သစ္စာဆိုတယ်။ သူဟာ  
ကလေးအဖေ သူငြွေးကြီးကို ငယ်စဉ်က မိဘသဘောတူပေးစားလို့ ခင်  
ပွန်း လင်အဖြစ် ပေါင်းသင်းခဲ့ပါတယ်။ အိမ်ထောင်သက်တမ်း ကာလ  
တစ်လျှောက်လုံးမှာ သစ္စာရှိ တာဝန်ကျေတဲ့ နေ့းမယား ဖြစ်ခဲ့ပါတယ်။  
ဒါပေမယ့် သူအပေါ်မှာ နည်းနည်းလေးမှ မေတ္တာတရား မရှိခဲ့ပါဘူး။  
ချစ်ကြင်နာ ဆပွားဆိုတာ လုံးဝ မရှိခဲ့ပါဘူးတဲ့။

ဒီသစ္စာစကားအတိုင်း မှန်ရင် ကလေးမြှေဆိပ်ကျပါစေ ဆိုတော့  
တစ်ဆင့် ကျသွားပြန်တယ်။ ဆရာတော်ရသေ့ အလုညွှေကျတော့ သစ္စာ  
ဆိုပြန်တယ်။

သူဟာ ငယ်ဖြူအစစ် ရသေ့လုပ်ခဲ့တဲ့ အချိန်ကစပြီး သီလ မကျိုး မပေါက်အောင်စောင့်ထိန်းခဲ့တယ်။ ဒါပေမယ့် အရွယ်ရောက်တဲ့အချိန်က စပြီး လူလောက လူတို့အနေအထိုင်ကို တောင့်တဲ့တယ်။ လူထွက်ပြီး လူလို့နေချင်တယ်။ ဒါပေမယ့် သူ့ကို ကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေကို ရှုက်တယ်။ ကဲ့ရဲ့ခံရမှာစိုးလို့ အောင့်နေခဲ့ရပါသတဲ့။

အဲဒီသစွာအတိုင်း မှန်ရင် ကလေးမြှေဆိပ်ကျပါစေဆိုတော့ မြှေဆိပ်တွေ အားလုံးကျသွားပြီး ကလေး ချမ်းသာရာ ရပါသတဲ့။

ဆရာရသေ့နဲ့ သူငြွေးဇ္ဈိုးမောင်နှုန်းတို့ သုံးညီးသားလည်း နှစ်ပေါင်း များစွာ အောင့်ပြီး ခံထားရတာတွေ ရင်ဖွင့်လိုက်ရတော့ ပေါ့ပါးပြီးတစ် ဦးကို တစ်ဦး ပြန်တရားချ နှစ်သိမ့်ကြသတဲ့။

သူငြွေးကလည်း လူကဲ့ရဲ့မှာစိုးလို့ မိဘမျိုးရိုး အစဉ်အလာ ထိန်း ထားပြီး လူၢဒီန်းနေမှတော့လည်း စေတနာပါအောင် လုပ်ပေါ့။ ဘာထူးလဲ၊ လုပ်ရတဲ့အတူတူ ကုသိုလ်ရပါစေပေါ့။

သူငြွေးကတော်ကလည်း ဇ္ဈိုးမယားကောင်း ပီသအောင် တောင် နေနိုင်သေးတာပဲ။ မေတ္တာစေတနာလေး ထည့်ပေးပေါ့။

ဆရာရသေ့ကလည်း လူကဲ့ရဲ့မှာစိုးလို့ လူမထွက်ရတဲ့အတူတူ တော့ သဒ္ဓါတရားနှင့် မြွေလျှော်နိုင်အောင် ကြိုးစားပေါ့။

အဲသလို ကိုယ့်ဘဝကိုယ် ရိုးသားစွာ ရင်ဆိုင်ပြီး စိတ်ချမ်းသာမှ ရသွားကြသတဲ့။ ဒီတော့ သစွာစကား ဆိုတာလည်း ကောင်းတဲ့အဖြစ် အပျက်ချည်း မဟုတ်ပေမယ့် အကျိုးသက်ရောက် တတ်တာပေါ့။

ဒီတော့ ကိုယ့်မှာ စိတ်အင်အား၊ ဉာဏ်ပညာ အင်အား၊ သဒ္ဓါ

ကိုင်း . . . ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ

၃

တရား အစရိတဲ့ ရိုသင့် ရိုထိက်တဲ့ တရားတွေ မပြည့်စုံရင် မပြည့်စုံပါ  
ကလားလို့ ရင်ဆိုင်ဖြီး ပြည့်စုံအောင် ကြိုးစားရတော့တာပါပဲလေ။

[၁၉၈၀၊ မတ်လ]



## ကရဲပင်းထံ အစဉ်ခံ

“ခင်ဗျားကြီး ဒီအရွယ်ကျမှ သောင်းပြောင်းတွေလာတွေ ရေးနေမမယ့်အစား နောင်ဘဝအရေးအတွက် လုပ်ဖို့ကောင်းပြီ၊ တော်တော်ကြာ ငရဲမင်းဆီရောက်ရင် ဘယ်လိုအစစ်ခံမလဲဆိုတာလဲ စဉ်းစားထားဦးပျ”

ကြိုသို့ အစရှိသည်ဖြင့် သူတော်စင် ကလျာဏမိတ္တအပေါင်းတို့က သတိပေးကြပြန်တော့လည်း စဉ်းစားရည်းမှာပေါ့။

ဟုတ်ပါတယ်၊ ခုနေများ ငရဲမင်းဆီမှာ အစစ်ခံရရင် ဘယ်လိုများ နေမလဲ။ တစ်ခုတော့ ပြေးသတိရမိပါသေးတယ်။ ဟိုအရင်တစ်ခါတုန်းက ကာတွန်းဦးဘဂျမ်းဆွဲတဲ့ ကာတွန်းတစ်ခုပေါ့။

ငရဲပြည်မှာ ငရဲမင်းကြီးက ရုံးထိုင်လို့နေတယ်။ ငရဲသားတွေက လူတစ်ယောက်ကို ဆွဲခေါ်လာပြီး “ဟောဒီကောင်ပေါ့၊ သက်နှစ်တွင်းမှာ မူးရူးအပျော်လွန်၊ ပါးစပ်ကလဲ အယုတ်တမတွေပြော၊ ကားမှာက်ပြီး သေလာတာပါ” လို့ သတင်းပို့တယ်။

ဒီတော့ အနားမှာရှိတဲ့ သူ့သမီးမြို့ကောင်ပေါက်မလေးကိုလှမ်း

ပြီး “ဖေဖော်ပေဒေစာအုပ်ကြီး သွားယူချည်စမ်း”လို့ပြောတယ်။ ဒီတော့ ဟို ကားမှာက်သေလာတဲ့အကောင်က ငရဲမင်းကြီးရဲ့သမီးလေးကို လက်ညီးငောက်ငောက်ထိုးပြီး ‘ဟောဟို နားသံသီးလေးလဲမိမိပဲ’ လို့ သံချုပ်ထိုးတော့တာပဲ။

ငရဲမင်းကြီးကလည်း ဥပဒေ စာအုပ်တောင် မကြည့်တော့ဘူး၊ ‘အဝိစိမှာ လွတ်ရက်မရှိကျဖော့’လို့ အမိန့်ချလိုက်တယ်။ ငရဲသားတွေ လည်း တရားခံကိုဆွဲခေါ်သွားတော့ ငနဲ့က အေးအေးမလိုက်သွားသေး ဘူး၊ သမင်လည်ပြန် လှည့်ကြည့်ပြီး ‘မိန့်မရော ... ယောက္ခမကြီးကိုကြည့် ပြောပါဦး’ လို့ အော်သွားလိုက်သေးတယ်။

ခုနေခါ ငရဲမင်းကြီးလုပ်ရတာ သိပ်မလွယ်ဘူး။ ‘ငါလိုလူနဲ့များ တွေရင် ဘယ်လိုများနေမလဲ’ လို့ စိတ်ကူးမိတယ်။

ဒီလိုများ နေလေမလား ...။

ငရဲမင်း။။ “အင်း ....မင်းရောက်လာမှုကိုး၊ ငါမျှော်နေတာ ကြာ ပြီ၊ ခုထက်စွာစွာရောက်ဖို့ ကောင်းတယ်”

ကျွန်ုံမ။။ “ဟုတ်ကဲ့၊ ကျွန်ုံမက အသက်ပြင်းတယ်ရှင့်၊ ပြီးတော့ မြို့မေတ္တာခံယူတဲ့ သမီးချစ်ကလေးဆိုတော့လဲ မေတ္တာရေတွေပြည့် နေတာကိုး”

ရဲ။။ “အိမ်း ...ဟုတ်လောက်စရာ ရှိလေခဲ့လားတော့ မဆိုနိုင် ပါဘူး၊ ငါကြားသိသမျှတော့ တချို့လူတွေကဆိုရင် မင်းကိုအတော် အသေနောက်ကျတယ်လို့ ထင်နေကြတယ်။ အဲလေ ... ထားပါတော့၊ ထားပါတော့၊ ကဲ ..ပြောစမ်း၊ မင်းလူ့ပြည့်မှာ ဘာတွေများလုပ်ခဲ့သလဲ”

ကျွန်ုံ။။ “ဘာမှမလုပ်ခဲ့ပါဘူး၊ အသက်ရှင်ပြီး နေနေခဲ့တာပါပဲ”

ရဲ။ ။ “ဟ ...ဟ ... ဘယ့်နှယ်ပြောတာလဲ၊ ဘာလုပ်ခဲ့တယ်ဆိုတာ  
အစီရင်ခံဦးမှပေါ့”

ကျွန်ု။ ။ “ဘာမှမလုပ်ခဲ့ပါဘူး၊ အသက်ရှင်ပြီး နေခဲ့တာပါပဲ”

ရဲ။ ။ “ခက်ပါပြီ၊ အသက်ရှင်မနေလို့ သေနေရမှာလားဟာ”

ကျွန်ု။ ။ “အသက်ရှင်တယ် ဆိုပေမယ့် သေနေတဲ့ အချိန်တွေရှိပါ  
သေးတယ်။ ဒါတွေကို မပြောချင်လို့ပါ”

ရဲ။ ။ “နင့်စကားက နားရှုတ်လိုက်တာဟာ နင် တစ်ခုခုတော့  
လုပ်ခဲ့မှာပေါ့၊ ဥပမာ မိန်းမပဲ၊ အိမ်အလုပ် ချက်ပြုတ်တာတွေ မလုပ်ခဲ့  
ဘူးလား”

ကျွန်ု။ ။ “အဲဒါတွေက အလုပ်မဟုတ်ပါဘူး၊ မိန်းမဆိုတာ  
မလုပ်ဘဲမနေရ၊ လုပ်ကိုလုပ်ရမယ့် တာဝန်တွေပါ၊ အလုပ်ဆိုပြီး စကား  
ထဲ ထည့်ပြောဖို့ကို မလိုပါဘူး”

ရဲ။ ။ “ဟာ... မဟုတ်တာ၊ ဒါတွေလဲ အလုပ်ပဲ၊ နင်မကြားဖူး  
ဘူးလား၊ သိကြားမင်းရှိခိုးတယ်ဆိုတာ ...”

ကျွန်ု။ ။ “ကြားဖူးလှပေါ့၊ ကြားရလွန်းလို့ နားတောင်ပြီးလို့”

ရဲ။ ။ “ကဲပါ၊ အဲဒီအလုပ်တွေ လုပ်ခဲ့ဖူးသလား၊ ဒါပဲ ပြောစမ်း”

ကျွန်ု။ ။ “မပြောပါရစေနဲ့၊ အဲဒါတွေ ဘယ်လိုကျော်အောင်  
လုပ်ခဲ့တယ်ဆိုရင် ဟိုနတ်ပြည်က တစ်ဖက်ငါးရာနတ်သမီးခြံရုံတဲ့  
နတ်သားဆီမှာ တစ်ထောင့်တစ်ယောက်မြောက် မယားငယ်လေးအဖြစ်  
နဲ့ ပို့လိုက်မှာ ကြောက်လွန်းလို့ပါ”

ရဲ။ ။ “နင့်အတွေးအခေါ်တွေကလဲ ဘယ်လိုတုန်း၊ တယ်ခွကျပါ

လား၊ ကဲ .. ဒီအကြောင်း မပြောချင်ရင် နင်အင်မတန်နှစ်သက်တဲ့စာပေ  
အလုပ် လုပ်ခဲ့တာတွေပြောစမ်း”

ကျွန်ုံး။ “စာပေအလုပ်ဆိုတာကလဲ အလုပ်မဟုတ်ပါဘူး၊  
ကျွန်ုံးမလုပ်ချင်လို့ လုပ်တာ၊ ပျော်လို့ နှစ်သက်လို့ လုပ်တာပါ၊ ဒီတော့  
အလုပ်စာရင်း မဝင်ပါဘူး”

ရဲ။ “ဘာပြုလို့ အလုပ်စာရင်း မဝင်ရမှာလဲဟ”

ကျွန်ုံး။ “ကိုယ်လုပ်ချင်လို့လုပ်တာ၊ ပျော်လို့ နှစ်သက်လို့လုပ်တာ  
မို့လို့ပါ”

ရဲ။ “ဟုတ်သေးပါဘူးဟာ၊ ဒီလိုဆိုရင် နင်ပြောသလို နင်ဟာ  
ဘာအလုပ်မှ မလုပ်ခဲ့တဲ့လူ ဖြစ်နေပါပကောလား”

ကျွန်ုံး။ “အဲလေ ... ဖြစ်နေတော့တာပေါ့၊ ဘယ်တတ်နိုင်ပါ  
မလဲ မိန်းမအလုပ် အိမ်မှူးကိစ္စချက်တာပြုတ်တာက မလုပ်ဘဲမနေရတဲ့  
တာဝန်ပဲ၊ လုပ်ချင်လဲလုပ် မလုပ်ချင်လဲလုပ်၊ လုပ်ကို လုပ်ရမှာ၊ စာပေ  
နဲ့ပတ်သက်တာတွေကျတော့ အပျော်ဘဲ၊ အလုပ်မဟုတ်ဘူး”

ရဲ။ “နင်ပြောသလိုဆိုရင် နင့်အမှုကို ဘယ်လိုလုပ် ဆုံးဖြတ်  
ရမလဲ၊ လူပြည်တုန်းက လုပ်ခဲ့တဲ့(အလုပ်)အပေါ်မှာကြည့်ပြီး စီမံ  
နေရာချေပေးရမှာ၊ အခုံတော့ နင်လုပ်လာခဲ့တာတွေက တရားဝင်အလုပ်  
လို့ မခေါ်နိုင်တာတွေ ဖြစ်နေတယ်”

ကျွန်ုံး။ “ဒီလိုဆိုလဲ ဘာမှုမလုပ်ခဲ့တဲ့ သတ္တဝါတစ်ဦးအနေနဲ့  
ဆုံးဖြတ်ရုံပေါ့၊ အလုပ်ဆိုပေမယ့် သတ်မှတ်ထားတဲ့ စည်းကမ်းထဲဝင်မှ  
အလုပ်လို့ တရားဝင်ခေါ်နိုင်တာကိုး”

ရဲ။ “မဟုတ်ပါဘူးဟာ၊ နင်ပြောပုံကိုက မဟုတ်သေးပါဘူး၊

တကယ်ဆို မိန်းမအလုပ်၊ အိမ်မှူကိစ္စဆိုတာ လောကီမှာလဲ ဘယ်လို အရေးပါကြောင်း၊ လောကုတ္တရာမှာလဲ သိကြားမင်းရှိခိုးတာတွေ ဘာ တွေပေါ့ဟာ၊ အဲဒါတွေနဲ့ အမွန်းတင်ပြီး ပြောပါတော့လား”

ကျွန်း။ “မပြောချင်ပါဘူး၊ ကျွန်းမအဖို့မှာတော့ မလုပ်ဘဲ မနေ ရတဲ့ တာဝန်အနေနဲ့ လုပ်တာပါ၊ ဘာမှ အမွန်းတင်နေဖို့ မလိုပါဘူး”

ရဲ။ “ဒီလိုဆိုလဲဟာ၊ စာပေအလုပ်ဆို ပြောစရာတွေ အများ ကြီးပဲညာမာဆို ဟယ် ....”

ကျွန်း။ “သည်းခံပါ အရှင်ငရဲမင်းကြီး ... သည်းခံပါ၊ ထပ်ပြီး မကြားပါရစေနဲကတော့၊ ပေးချင်တဲ့အပြစ်ဒဏ်သာ ပေးလိုက်ပါတော့၊ စာရေးတာဟာ ရေးချင်လို့ရေးတာ၊ ပျော်လို့ ရေးတာပါ၊ ဒါကလွှဲပြီး ကျွန်းမဘာမှ ပြောစရာမရှိပါဘူး”

ရဲ။ “နှင်တယ်လဲ ခေါင်းမာပါလား၊ ဘယ်လိုမှ ပြောလို့ မရ ဘူး၊ ကဲဟာ ....ဒါဖြင့် နှင်အခု ဘယ်လိုဘဝလိုချင်လဲ ပြောစမ်း”

ကျွန်း။ “ကျွန်းမလိုချင်တဲ့ ဘဝ ပြောရရင် စာရေးစားပဲ ခပ်ကြီးကြီး၊ စာအုပ်တွေ စာရွက်တွေ ရှုပ်ပွဲ၊ ဖုန်တွေ ပင့်ကူအိမ်တွေနဲ့အပြည့်”

ရဲ။ “ဟ ... ဟ .. ဘယ်လိုလဲ စတိုင်ကျကျ ပေါ်လစ်ဆေး ရောင်တလက်လက်နဲ့စားပဲကြီးတွေ၊ စာအုပ်ဖီရိုကြီးတွေ တောင်းပါတော့လား”

ကျွန်း။ “ဟာ ... ဘယ်ဖြစ်မလဲ၊ အရှင်ငရဲမင်းကြီး၊ ဒီလိုဆိုရင် အပျင်းပြေစာအုပ်တွေ၊ စာရွက်တွေ မွေနောက်ရှင်းလင်းစရာ မရှိတော့ ဟာတိဟာတာနဲ့ မနေတတ်ဘူး၊ ပြီးတော့ စားပဲပေါ်မှာ ခဏခဏ မင် ကုန်တဲ့ ဖောင်တိန်စုတ် လေးငါးချောင်း၊ အဲဒါမှ စာရေးမလို့ စားပဲတို့င်

လိုက်တာနဲ့ ဖောင်တိန်တွေရေဆေး၊ မင်ထည့်၊ အချိန်ဖြန်းရသေးတယ်။ လက်နှိပ်စက်ကလဲ အဟောင်းအစုတ်၊ ကနောင်မင်းလက်ထက် စက်ရုံ ထွက်ပစ္စည်း၊ ဒါမှ စက္ကၢာလေးသွင်းရိုက်လိုက်တာနဲ့ ဟိုကကပ် ဒီက ကပ်၊ ကျပ်သင့်တဲ့ နေရာတွေက အကုန်ချောင်း၊ ချောင်သင့်တဲ့ နေရာတွေ ကကျပ်၊ ဒီတော့မှ ဟိုဝက်အချုလှည့် ဒီအဖုံးဖြုတ်၊ ကလိချင်တိုင်း ကလိ၊ ဖျော်ကဲနစ် လုပ်တမ်းကစားရတာကလည်း အလွန်ပျော်ဖို့ကောင်း၊ ပြီး တော့ အဆံမင်ကုန်တဲ့ ဘောပင်ချောင်းတွေကလဲ လက်တစ်ဆုပ်စာ လောက် ဖန်ခွက်ထဲမှာ ရှိရမယ်၊ တစ်ခု ဆွဲရေးလိုက်လဲ ဘာမှုမထင်၊ နောက်တစ်ချောင်း ဆွဲလိုကတော့လဲ ထိနည်းလလည်းကောင်း၊ နောက် တစ်ချောင်းလဲ အဲဒီနည်းအတိုင်း . . . ”

ရဲ။ ။ “တော်တန် တိတ်စမ်း . . . နှင်ဟာ ဘယ်အလုပ်မှလုပ်ချင် တာ မဟုတ်ဘူး။ ဟိုအကြောင်း ဒီအကြောင်းပြုဗီး ရှောင်ဖယ်ဖယ် လုပ် ချင်နေတာပဲ။ ဒီတော့ မဖြစ်ဘူး။ နှင်လိုလူမျိုး လက်ခံထားရင် နင့် အတွေးအခေါ်တွေ ကူးစက်ပြီး ကျမ်းထိုးမျှောက်ခုံ ဖြစ်တော့မယ်။ ဒီတော့ နင့်ကို အမိန့်ချမှတ်မယ်။ ငါ၏ပိုင်နက် ငရဲတိရွှောန်ပြီတွာ၊ အသူရကယ် ဘုံလေးဘုံမှာ နှင်ဘယ်တော့မှ အနားမသိရဘူး။ က . . . ငရဲသား တွေ၊ ဒင်းကိုဆွဲထုတ်၊ နောက်မလာစေနဲ့ တံ့ခါးကိုတစ်ခါတည်းပိတ်ထား လိုက်ကြတော့”

ကျွန်း။ ။ “ဉော် . . . အပယ်တံ့ခါးပိတ်ဆိုတာ ဒါပဲ ထင်ပါရဲ့”

[၁၉၈၀၊ ဇန်လ]

## ဘဆိတာ ဘလ

သော်... လစဉ်ထုတ် 'သောင်းပြောင်း'မှာ ပင်တိုင်ဆောင်းပါးရေး ရဖို့အရေး စဉ်းစားခန်းဝင်ရတာ တယ်လည်း 'ခေါင်းညောင်း'လှပါ ကလားကွယ်တို့။ အယ်ဒီတာတွေက တစ်ခါတစ်လေ ဆောင်းပါး တို့တယ်လို့လည်း ဆိုကြသေးတယ်။ (ကိုလှအောင်ရေး...) တို့တို့ပဲ ကောင်းပါတယ်ကွယ်။ စကားဆိုတာ ရှည်လျားရင် အမှားပါတတ် တယ်မဟုတ်လား။

ကဲ ...ဒီလ ဘာများရေးရပါမလဲ၊ ဘဘပဲဖြစ်ဖြစ် ရေးလိုက်စမ်းမယ်။

× × × × × × × × × × × × ×

× × × × × × × × × × × ×

အင်း ...ဒီလို့ရေးလို့ မဖြစ်သေးပါဘူး၊ ဘယ်လို့ရေးမလဲ။ အို ... ဒီလို့ရေးပေါ့၊ ဓာတ်ပွဲထဲက ညာသံပေးသလိုပေါ့။

“တို့လူကလေးများ ဆိုသလေး .... ဝေဟေးဟေး၊ ပင်တိုင်ဆောင်းပါး ဘယ့်နှယ်ရေးမယ် ...ဒီနယ်ရေးမယ်၊ ညီစေနော် ... ညီမယ်၊ တို့မိန်းမယ့်ရင်ကွယ် ...ရှပ်ရည်လဲ ချောရမယ်၊ အပြောမှာသွက်လို့ အသက်ပါ

ငယ် ... ဟင် ...ဟုတ်ပေါင်၊ ဘယ်ရောက်ကုန်ပြန်ပါလိမ့်၊ အဲ ...အဲ...  
ဘာတဲ့၊ တို့လူကလေးများ ... ဆိုသလေးလေး ... ပင်တိုင်ဆောင်းပါး  
ဘယ့်နှယ်ရေးမယ် ...ဒီနှယ်ရေးမယ်၊ ညီစေနော် ...ညီမယ်၊ က ...ရေး  
လိုက်စမ်း။

× × × × × × × × × × × × ×  
× × × × × × × × × × × ×

ရော ...ခက်ပြီ။ ဒီအတိုင်းသာသွားရင်တော့ ဆောင်းပါးတစ်ခုလုံး  
ကြက်ခြေခတ်ချည်း ဖြစ်ကုန်တော့မှာပဲ။

သွေ် ... စာ ...စာ ...စာ၊ ဘယ်လိုများ ရေးရပါ့မလဲနော်။ဟိုငယ်  
ငယ်တုန်းက ကြည့်ဖူးတဲ့ ဓာတ်ပွဲတစ်ခု သွားသတိရတယ်။ မင်းသား  
မင်းသမီး နာမည်တော့ မမှတ်မိဘူး။ အဲဒီခေတ်က နာမည်ကြီး လူရှင်  
တော် ကိုဖော်ပြုကြီးတဲ့ (ဆိုင်းပညာရှင် ဆရာကြီးစိန်ဖော် မဟုတ်ပါ  
ဘူး)၊ ဒါပေမဲ့ ရပ်ချင်းက ခပ်ဆင်ဆင်ပဲ။ အသားကမည်းမည်း၊ အရပ်က  
ပုံပုံ၊ ဗိုက်ပူနံကား ဝဝကြီး၊ တော်တော်အရှပ်ဆိုးတယ်။

တစ်ခါတော့ ကာလီဒါသဇာတ်မှာ အဲဒီလူရှင်တော် ကိုဖော်ပြုကြီး  
က ကာလီဒါသနေရာက သရှပ်ဆောင်တယ်။ ထွက်လာကတည်းက  
ထင်းထင်းကြီးပဲ။ အသားမည်းမည်း၊ ပုံပုံ ဝဝကြီးမှာ အစိမ်းရင့်ပုဆိုး  
ဝတ်လို့။ အသား သပိတ်ရောင်နဲ့ ပုဆိုးမြစ်မ်းရောင်ဟာ မီးရောင်အောက်  
မှာ တောက်နေတာပဲ။

ကာလီဒါသဇာတ်လမ်းမှာ ကာလီဒါသဟာ အစက စာတစ်လုံး  
မှမတတ်ဘူး၊ သွားရင်း လာရင်း သူများစာအံတာ ကြားတာနဲ့ ‘မံတံ  
သူတံ’ဆိုတဲ့ စာပုဒ်တစ်ခု ရုံးတယ်။

ဒီတော့ ကာလီဒါသ(ကိုဖေဒါကြီး)ဟာ ထွက်လာကတည်းက  
‘မံမေသုတံ’ အကြောင်းပြုပြီး ဆိုတဲ့ စကားနဲ့ ပလွှင်ခံပြီး ပြောတော့  
တာပဲ။ လူတွေကို နှုတ်ဆက်ရင် ‘မံမေသုတံ’ အကြောင်းပြုပြီး ဘယ်  
ကလာကြတာလဲ၊ ကျွန်းမာကြရဲ့လား’ စသည်ဖြင့် ပြောတယ်၊ ဘာပဲ  
ပြောပြော ‘မံမေသုတံ’ မပါဘဲ စကားမပြောဘူး။

လူတွေကလည်း မေးကြတာပေါ့၊ ‘ဆရာကြီးရယ်... မံမေသုတံ  
ဆိုတာ ဘာလဲ’တဲ့။ ဒီတော့ ကာလီဒါသ ကိုဖေဒါကြီးက လက်တစ်ဖက်  
နှင့် ပုဆိုးခါးပုံဆွဲ၊ တွေးလက်တစ်ဖက်က အပေါ်မြှောက်လို့ ဆတ်  
ခနဲ့ ဆတ်ခနဲ့လှပ်ပြီး ‘မံမေသုတံ’ ဆိုတာလေ ... စာဆိုမှ စာဗျာစာ ...  
စာဆိုမှ စာဗျာ’လို့ ဆိုင်းချက်နှင့်ဖြေရင်း လှည့်ပတ် ကတယ်။

အခုလည်း ဒီလိုပဲ၊ စာဗျာ ...စာ၊ စာဗျာ ...စာလို့ ဆိုင်းချက်နှင့်က  
ကွက်ကလေးများ ဆင်ရကောင်းမလား မသိပါဘူးလေ။

စာဆိုတာ ဘာလဲ၊ (စလုံးရေးချု စာ ... စာပေါ့နော်) ဒီလိုလည်း  
မဟုတ်သေးပါဘူးလေ။

စာဆိုတာ ကကြီး ခကွေးနဲ့ရေးတာ စာလား။ အော်စီစီနဲ့ ရေး  
တာ စာလား၊ အကွွဲအကောက် ပန်းခက်ကလေးတွေလို့ ရေးဆွဲထား  
တာ စာလား။

မဟုတ်ဘူး ... မဟုတ်ဘူး၊ စာဆိုတာ ကကြီး ခကွေးတို့၊ အော်  
စီစီတို့နဲ့ ရေးတာတွေကို စာခေါ်တာ မဟုတ်ဘူး။ လူတွေရဲ့နှစ်လုံးသား  
ထဲမှာ ဖြစ်ပေါ်တဲ့ ခံစားမှုရသတွေ၊ ဦးနွောက်ဥာဏ်ထဲမှာ ထင်မြင်ယူဆ  
တွေးခေါ်ထားတာတွေ အဲဒါတွေကို မပျောက်မပျက်ရအောင် မှတ်တမ်း  
တင်ထားတာမှန်သမျှ စာပါပဲ။

တကယ်တော့ ကြိုး ခက္ခားတို့၊ အော်စီဒီတို့ဆိုတဲ့ အကွဲရာတွေ မရှိခင်၊ မတိတွင်ရခင်ကတည်းက လူတွေရဲ့ အသည်းနှလုံးထဲမှာ ခံစားမှု ရသတွေ ရှိတယ်။ ချစ်ခြင်း၊ မှန်းခြင်း၊ ကြည်နှုံးခြင်း၊ တုန်လှပ်ခြင်း၊ ရဲရင့်ခြင်း၊ ကြောက်ရွှေ့ခြင်း ... အစရို့သဖြင့်ပေါ့လေ၊ ဆင်ခြင်တုံတရား အသိဉာဏ်နှင့်တွေးခေါ်ထားတဲ့ ဒဿနိကတွေလဲ ရှိတယ်ပေါ့။ ဒါတွေ ကို နောက်မှ အကွဲရာနှင့်မှတ်တမ်းတင်ရတာပါ။

အဲသလို တွေးမိတော့ စာပေဆိုတာ အကွဲရာသက်တနဲ့ ရေးထားတာတွေလည်း ရှိတယ်၊ ဘာအကွဲရာနဲ့မှုမရေးဘဲ လူတွေရဲ့ အသည်းနှလုံးထဲမှာ လိုက်ခိုက်ခိုဝင်ဖြစ်နေတဲ့ ခံစားမှုတွေ ဒုန်းဒေါ်တော်မှာ အသိဉာဏ်ရှိသလောက် ဝေဖန်ပိုင်းခြား စဉ်းစားထားတဲ့ အတွေးအခေါ်တွေကလည်း အန္တရှိကြပါတယ်။

ဒီတော့ အကွဲရာသက်တနဲ့ရေးမပြဘဲ ကြက်ခြေခတ်ကလေးတွေ နှင့် ရေးပြရင်လည်း စာပေ ဖြစ်ချင်ဖြစ်မှာပဲ။ ကြက်ခြေခတ်ကလေးတွေ စီတန်းနေတာ ကြည့်ပြီး သော်တာဆွဲလို့ အစားပုံတ်ကလည်း ကြက်ခြေထောက်စွပ်ပြတ်ပဲ သောက်ရမလား၊ မီးမြှောက်ပြီး အရက်နဲ့မြည်းရမလား တွေးမှာပဲ။

သချို့သမားကလည်း သို့ ... အမြှောက်လက္ခဏာလေးတွေပါလား၊ အမြှောက်သဘောဆိုတာ တိုးပွားစေတယ်၊ အင်း ... အမြတိုးပွားစေသလား၊ မဟုတ်သေးဘူးလေ၊ ‘ဘု’ကဏ်းနဲ့မြှောက်ရင် အရင်းတိုင်းပဲ။ တော်သေးတာပေါ့၊ သူညနဲ့မြှောက်လိုက်ရင် သိန်းဂဏ်း၊ သန်းဂဏ်း၊ ကုဋ္ဌကဏ်းပဲဖြစ်ဖြစ်ဘာမှာအဖိုးမတန်တဲ့သူည်ဖြစ်သွားတယ်။

ဒီတော့ ဒသနိကသမားကလည်း ဆက်စဉ်းစားလိမ့်မယ်လေ။ မြှောက်တယ်ဆိုတာမြှောက်တိုင်းလည်း မကောင်းဘူး၊ ‘ခ’ကဏန်းနဲ့မြှောက်လို့ အရင်းပြန်ရရင် တော်သေးရဲ့။ သုညနဲ့များ မြှောက်လိုက်ရင် ရှိသမျှ လေးတွေ အကုန် ပြုတ်ပြုတ်ပြန်းတတ်ပါကလားနော်။

အချုပ်အလှပ် ဝါသနာပါတဲ့ အမျိုးသမီးတစ်ယောက်က မြင်လိုက်ရင်တော့ သော် ... ဒီကြက်ခြေခတ်လေးတွေကို ဖြူနှီးညိုပြာ၊ အစိမ်းအဝါ အပ်ချည်ရောင်စုံနှင့်ပုံဖော်လိုက်ရရင် ပန်းပွင့်၊ ပန်းဖူး၊ အကိုင်း အခက်အချက်ပုံ၊ ကျျေးငှက်သာရကာပုံတွေ လှလှပပကြီး ပေါ်လာမှာပဲလို့ စိတ်ကူးမိမှာပဲ။

တကယ်ဆိုတော့ အကွာရာ သက်တနှင့် စီကုံးထားတာကို ဖတ်လိုက်ရတဲ့ သူ တစ်ဦးတစ်ယောက်ဟာ သူ့စိတ်ထဲ ရှိရင်းစွဲ ခံစားမှု သို့ မဟုတ် အတွေးအခြေကို သရပ်ထင်ပြီး အဓိပ္ပါယ်ကောက်ယူတတ်တာပဲ။

ဟိုတစ်ခါတုန်းက အရက်မှုးသမားတစ်ယောက်ဟာ ဇရပ်ပေါ်မှာ မိန်းမောလဲလျောင်းနေသတဲ့။ ရွာနဲ့က မနီးမဝေးမှာပေါ့လေ။ ရွာထဲက အိမ်တစ်အိမ်ရဲ့၊ ဝဲဆောင်မှာ မိန်းကလေးတစ်ယောက် ဗိုင်းငင်ရင်း ချုစ်သူမျှော်နေတယ်။ အိမ်ရွှေမှာ စံပယ်ပန်းရုံတွေကလည်း ဖူးနေတယ်။ မိန်းကလေးကလည်း သီချင်းကလေး ညည်းလိုက်တယ်။ အသံကလည်း အောင်၊ စိတ်ထဲက ခံစားမှုကလည်း အပြည့်အဝဆိုတော့ ဆိုတ်ငြိမ်တဲ့ ညနေခင်းကလေးမှာ လေဝန်းရှစ်ခွဲတဲ့ လေပြည်ထဲမှာ ပါသွားတဲ့ သီချင်းသံကလေးက ....

‘စံပယ်တဲ့လေးရုံ၊  
 ပျိုတို့မောင် မပန်ထိက်၊  
 ပန်းပြတ်ခိုက်ကြံး။  
 အဖွင့်ရယ်ကုန်၊  
 အင့်ဖြင့် ကျွန်ုပါသေးတယ်၊  
 ပန်ချင်သူ ပျို့ရွှေသွေးရယ်၊  
 ခေါင်းဖြီးခဲ့လေး’.... တဲ့။

ဒီလို သာယာတဲ့သီချင်းသံလေးဟာ မိန်းမောနေတဲ့ အရက်မူးသမားရဲ့ နားထဲ ရောက်သွားတော့ သာယာတဲ့အသံလေးကြောင့် ရိုင်းစိုင်းတဲ့စိတ်တွေဟာ နှီးညံ့သွားတယ်။ ပြီးတော့လည်း အရက်မူးပေမယ့်ပင်ကိုက စိတ်ကောင်းရှိလေတော့ စိတ်ထဲမှာ ဆက်ပေါ်လာတာက

“ဟာ ... ဒီသီချင်းဟာ ငါ့ကိုသတိပေးနေတာပါလား၊ အခု ငါတို့ရဲ့ ဘဒ္ဒကမ္မာမှာ မြတ်စွာဘူးရား လေးဆူပွင့်တော်မူခဲ့ပြီး နိဗ္ဗာန်ဝင်တော်မူကပြီ၊ အဲဒါ စံပယ်လေးရုံ ပန်းပြတ်ခိုက်ကြံးနေတာပဲ၊ ဒါပေမဲ့ ဂေါတမရှင်တော်မြတ်စွာဘူးရား သက်တော်ထင်ရှား မရှိသော်လဲ ဗုဒ္ဓသာသနာရှိသေးလို့ ‘တစ်ငံ့ဖြင့် ကျွန်ုပ်သေးတာပဲ၊ ပန်ချင်ရင် ခေါင်းဖြီးရမယ် ...၊ အကျင့်သီလနဲ့ သပ်ရပ်အောင် ပြင်ထားရမယ်၊ အခုလို အရက်မူးရူးဆံပင်ဖုတ်သိုက် ရှုပ်ပွေနေရင်ဖြင့် အဖူးလေးတောင် မပန်ရဘဲ ဖြစ်တော့ မှာပါကလား’တဲ့။

အရက်မူးသမားက အဲသလိုတွေးမိရာက သံဝေါဖြစ်ပြီး အရက်ပြတ်ကာ လူကောင်းသူကောင်းဖြစ်သွားသတဲ့။

ဗိုင်းငင်နေတဲ့ မိန်းကလေးက သူ့ရည်းစား သွောင်ချောကြီးနဲ့ လာ

ရင် ဆီးပြီး စံပယ်ဖူးလေးတွေ ပန်ပေးချင်လို့ သီချင်းဟစ်လိုက်တာကို ကြားတဲ့သူက သူ့ဘာသာ အဓိပ္ပါယ်ကောက်ပြီး အရက်ပြတ်သွားတယ် လေ။ ဒါဟာလည်း အရက်သမားဆိုတဲ့ အပြင်ပန်းသဏ္ဌာန်အောက်မှာ ငုပ်လျိုးနေတဲ့ သူတော်ကောင်းစိတ်ဟာ သီချင်းသံ အကြာင်းပြုပြီးပေါ်လာတာပဲ။

စာ ဆိုတာဟာ ငုပ်လျိုးနေတဲ့ ခံစားမှုတွေ၊ အတွေးအခြေတွေ ပေါ်လာစေတတ်တယ်ဆိုတာလည်း သီသင့်ကြတယ်နော်။ တစ်ခါက သင်ကိုယ်တော်မှိုင်းကြီး ရေးတဲ့ ဆောင်းပါးချုပ်(ထင်ပါရဲ့) စာအုပ်ထဲမှာ ရတုရူး ကိုရင်ကြီးတစ်ပါးအကြာင်း ပါဖူးတယ်။ အဲဒီကိုရင်ကြီးက နတ်သွေ့နောင်ရဲ့ ရတုတွေ အရကျက်ပြီး အဓိပ္ပါယ်ဖွင့်သတဲ့။ တစ်ခါတော့ နတ်သွေ့နောင်က သူ့ချစ်သူ ဓာတုကလျာကို လွမ်းဆွတ်လို့မိုးသားတိမ်တိုက်တွေ ရစ်ဝိုင်းမလာမဲ့ ဆုံးတွေ့ချင်တယ်ဆိုတဲ့အကြာင်း ‘မြေဝန်းရစ်သီ’ မဆင်မိုင်ယ်’လို့ ဖွဲ့တယ်။ အဲဒါကို ရတုရူးကိုရင်ကြီးက ‘သွေ့.... နတ်သွေ့နောင်တို့များနော် အတော်ဆိုးတာပဲ၊ ဓာတုကလျာမင်းသမီးလေးကို ထဘီမှ မမြေခင်ကတည်က မတော်တလျော် ကံစည်နေတာပဲကိုး’လို့ အဓိပ္ပါယ်ကောက်သတဲ့။

ကဲ... အဲဒါလည်း ကိုရင်ဝတ်ကြီး ဝတ်ထားပြီး သူ့အမျှတ္တမှာ ဘယ်လိုစိတ်တွေ ငုပ်လျိုးနေတယ်ဆိုတာ တွေးကြည့်ကြပေါ့။

စာရေးသူဟာ တစ်ခါက သမိုင်းဝတ္ထု ‘အနော်ရထာ’ ရေးခဲ့တယ်။ သတင်းစာထဲမှာ အက်လိပ်လို့ အခန်းဆက် ထည့်နေတုန်း တစ်ပြိုင်တည်းမှာပဲ သော်တာဆွဲက ‘ပုဂံသူရဲကောင်းများ’ ဆိုပြီး မြန်မာလို့ ပြန်နေခဲ့တယ်။

အဲဒီတုန်းကများ စာရေးသူကို ဝိုင်းပြီး မေးလိုက်ကြ မြန်းလိုက်ကြ တာ ‘ဘယ်သူ့စောင်းရေးတာလဲ’တဲ့။

စာတစ်ပုဒ် ဖတ်ပြီး အဓိပ္ပာယ်ကောက်ချင်ကဗျာင်တော့ အကွာရာ နှင့်ရေးထားမှ မဟုတ်ပါဘူး၊ ကြက်ခြေခတ်တွေနဲ့ပြထားလည်းအဲဒီကြက် ခြေတွေကို ကိုယ်ထြိုက်ရာ ပုံပန်းတွေ ဖော်ကြမှာပဲ။ စိတ်ထဲမှာ ငုပ်လျှိုး နေတဲ့ ခံစားမှုတွေ၊ အတွေးအခြေတွေဘူးပေါ်သလို ပေါ်ကြမှာပဲ။အဲဒီ ကြက်ခြေခတ်တွေကိုပဲ ဆရာမောင်ထင်ရေးတဲ့ ‘ကိုဒါင်းမေတ္တာစာ’ ဝိုင်းတဲ့ ထဲက ပုံပန်းမျိုး ဖော်ယူချင်ကြသူတွေလည်း ရှိကြပေမယ့်ပေါ့။ ရေးတဲ့ လူကတော့ဖြင့် အဲဒီလို ရည်ရွယ်ချင်မှုလည်း ရည်ရွယ်မှာပါ။

ကိုင်း ...ဒီတော့ စာဆိုတာဟာလေ၊ စာဆိုမှစာ၊ စလုံးရေးချု ‘စာ’ လေတည့်မှ စာလုံးရေးချု စာဆိုတဲ့ တီးလုံးလေးနဲ့ပဲ အဆုံးသတ်ကြ ပါစို့လားနော်။

**[၁၉၈၀၊ စက်တင်ဘာလ]**



## ပညာသည် ဆိုတာ

ပညာသည်ဆိုတာဘာလဲလို့ဆိုရင် စုန်းပေါ့လို့ဖြေရမှာပဲ။ဟုတ်တယ်လေ၊ စုန်းကို ကဝေလို့ခေါ်တယ်မဟုတ်လား။ ကဝေဆိုတာ ကိုပညာရှိလို့ ဆိုလိုတယ်။ ဒီတော့ အနုပညာသည်တွေဟာ ကဝေတွေ စုန်းတွေ ပေါ့။

သဘင်လောကမှာဆိုရင် ‘ပညာသည်’ဆိုတဲ့ စကားကိုပိုပြီး သုံးကြတာ ကြားဖူးရတယ်။ တော်ခုံပေါ်မှာ ကပြတဲ့အခါမှာ ပညာသည်ချင်း သူထက်ငါး ပညာပြိုင်ကြတယ်၊ ရှေးအရင်တစ်ခေတ်က ကျော်ကားခဲ့တဲ့ ပညာသည်ကြီး ဦးဖိုးစိန်ဆိုရင် ယောကျားမင်းသမီး အောင် ဗလန့်တွဲတဲ့အခါမှာ သူတို့ချင်း ပညာပြိုင်ကြတာ တယ်ပြီးကြည့်ကောင်းဆိုပဲ။

စုန်းဆိုတာ လူတွေကိုင့်အောင်၊ ရယ်အောင် လုပ်တတ်တယ်။ ဒီလိုပဲ အနုပညာသည်တွေဟာလည်း လူတွေကို ငိုအောင် ရယ်အောင် လုပ်တတ်ကြတယ်။

ဒါကြောင့် စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု အစရှိတဲ့ အနုပညာ

လောကထဲမှာ ကျင်လည်ကျက်စားနေကြတဲ့လူတွေဟာ 'ပညာသည်' တွေ၊ 'စုန်း'တွေလို့ နာမည်ပေးလို့ ရပါတယ်။ 'ကဝေ'တွေ၊ 'ကဝိ'တွေ လို့လည်း ခေါ်နိုင်တယ်။

ဝေသနရာဇာတ်တော်ကြီးကို ဖတ်တဲ့အခါ ဂဏ္ဍာ ဇာလို မောင် နှမကို လူ၍တဲ့နေရာမှာ လူတွေ မျက်ရည်ကျကြရတယ်။ အဲဒါ အရှင် ဦးသာသာ 'ကဝိ'ကြီးရဲ့ အရေးအသားက ဖမ်းစားလိုက်တာပေါ့။

ချစ်ခြင်း၊ မျှန်းခြင်း၊ လွမ်းဆွေးခြင်း၊ ပျော်ဆွဲခြင်း၊ စိတ်အားငယ် ခြင်း၊ တက်ကြခြင်း အစရှိတဲ့ လူ့စိတ်မှာ ဖြစ်သမျှ ခံစားမှုရသတွေကို သဘင်းကိုတော်စာပေါ်ပန်းချီပန်းပုံအနုပညာသည်တွေနဲ့သရပ်ပြုသရပ်ဖော် တဲ့အခါမှာ အဲဒီခံစားမှုတွေကို လူပရီသတ်နဲ့ နှလုံးသားထဲ စူးဝင်သွား အောင် လုပ်နိုင်ကြတယ်။ ဒီတော့ အနုပညာသည်က ဆွဲဆောင်တဲ့ အတိုင်း ပရီသတ်မှာ ငိုလိုက် ရယ်လိုက် ဖြစ်ကုန်ကြတာပဲ မဟုတ်လား။

စုန်းပြုစားခံရတယ်ဆိုတာ ဒဏ်ရာမပေါ်ဘူး။ တုတ်နဲ့ရိုက်ခံရာ စားထိုး လုံထိုးခံရတာက ဒဏ်ရာပေါ်တယ်။ ခံရတဲ့လူတွေက ဘယ် လိုလက်နက်နဲ့ ထိုးနှက်ခံရတယ်ဆိုတာလည်း သိတယ်။ ကိုယ်ပေါ်မှာ လည်း ဒဏ်ရာထင်ရှားတယ်။ စုန်းပြုစားတယ်ဆိုတာကျတော့ ဘယ် လိုလုပ်လိုက်မှန်းမသိ၊ ဒဏ်ရာလည်းမပေါ်။ ခံတော့ ခံရတာပဲ။ စုန်းရဲ့ ပညာကြီးလေလေ ဒဏ်ရာမပေါ်လေပဲ။ ဒါကြောင့် 'ပညာရှိနိုင်စက်' ဆိုတဲ့ စကားရှိတယ် မဟုတ်လား။

ဒီလိုနဲ့ပဲ အနုပညာသည်တွေ 'ပညာသားပါပါ' ပြုစားနိုင်စက်လိုက် ရင် တစ်ခါတည်း မိသွားတာပဲ။ ဟိုတစ်ခါက သဘင်ပညာသည်ကြီး ဦးဖိုးစိန်နဲ့အောင်ဗလတို့ ကာကဝါးပို့ယောတ်ကတယ်။ သူသရပ်ဆောင်

ရတာက အင်မတန် ဆင်းရဲစုတ်ပြတ်တဲ့ မောင်ကာကရဲ့အဖြစ်။ သူ ထွက်လာတော့ ဝတ်စားထားလိုက်တာက တရာတ် ဖဲ့ပုဆိုး၊ ရွှေချည်၊ ဘော်ကြယ်တွေ ထိုးလို့။ စိန်လက်စွပ်ကြီးတွေလည်း လက်ချောင်းတွေ ပေါ်မှာ စီတန်းလို့၊ ရင်ဘတ်မှာလည်း ရွှေဒ်းကြီးတွေ ဘယက်တွေ ဆွဲလို့၊ ဘယ်မှာလဲ မောင်ကာကနဲ့ တူတာ။

အဲဒါကြည့်ဖူးမိလိုက်တဲ့လူတွေ မေးကြည့်၊ ဦးဖိုးစိန်ရဲ့ အဆိုအင့် အပြောတွေက ဆွဲဆောင်သွားလိုက်တာ ပရိသတ်ဟာ ကြည့်ရင်း ကြည့်ရင်း စိန်လက်စွပ်တွေ၊ ဖဲ့ပုဆိုး ရွှေချည်ထိုးတွေ အားလုံးပျောက်သွားပြီး သူဆင်းရဲ့ ‘မောင်ကာကရဲ့အဖြစ်’ ကို မြင်လာတော့တာပဲတဲ့။ အဲဒါ ဦးဖိုးစိန်ကြီး ‘ပြုစား’ လိုက်ပုံပါပဲ။

မြန်မာ့ရုပ်သေးပညာဆိုလဲ ဒီလိုပါပဲ။ အရုပ်ကလေးများဟာ ကြိုး ဆွဲကောင်းရင် တကယ်ပြီးလာသလို့၊ မဲ့လာသလို့ လူတွေ စိတ်မှာ ထင်လာတတ်တာပဲ။ အဲသလို ခေတ်အဆက်ဆက် ‘ပညာသည်’ တွေ ‘ပြုစား’ ခဲ့ပုံတွေ ပြောရရင် မဆုံးပါဘူး။ အဲဒီ အစဉ်အလာအတိုင်း ခု မျက်မျောက်ခေတ်ထဲမှာလည်း ရှိတယ်။ နောင်လည်း ရှိဦးမှာပဲ။

ဒီလို ပညာသည်တွေရှိကြရာမှာလည်း အမျိုးအစား ကဲပြားတယ်။ အတိုဆုံးချုပ်ပြီး ရေတွက်ပြရရင် ‘ဝမ်းတွင်းစုန်း’ ဆိုတဲ့ မွေးရာပါပညာနဲ့ တစ်ခါတည်း ပါလာတာ တစ်မျိုး။ ဒီလိုလူမျိုးကတော့ တယ်ပြီး သင်ပေးရတယ်မရှိဘူး။ သင်ပေးလည်း တစ်ခုသင်လိုက်ရင် နည်းအရာ အထောင် ညာဏ်ကစားနိုင်တာမျိုးပေါ့။ ဥပမာပြရရင် ဂိုတာဘက်မှာ မြုပ်တို့မင်းကြီးတို့၊ ဗေသို့မင်းတို့လို့၊ ပန်းချို့ဘက်မှာ ဗင်ချို့တို့၊ မိုင်ကယ် အိန်ကျလိုတို့လို့၊ စာပေမှာ ရှင်မဟာရွှေသာရတို့၊ ရှိတ်စပီးယား တို့လိုပေါ့။

ပါရမီ ထူးကဲပြီး တကယ်ချွန်တဲ့ ကဝေ၊ ကဝိကြီးတွေ၊ Genius တွေ ပေါ့။

အဲသလို ပုဂ္ဂိုလ်ကြီးတွေကတော့ ၁၂ ကြိုးနှင့် မိုးပံ့တဲ့ အတန်းအစား ပေါ့။ ပထမတန်း ထိပ်တန်းပါပဲ။

နောက် ဒုတိယတန်းစားလို့ ထားရမယ့် အစားကတော့ မွေးရာပါ ပညာက သူလိုင်းလို့ မှန်တမ်းပဲ။ လုံးဝိရိယနှင့် ဆရာသမားကောင်း ထံ ဆည်းကပ်ပြီး ကိုယ်ရှိတဲ့ အစွမ်းအစလေးကို ‘သွေးယူ’၊ ‘မွေးယူ’ ပြီး ကဝေ၊ ကဝိ ဖြစ်လာကြတာတွေလည်း ရှိပါတယ်။ သူတို့ကတော့ ‘ဗုံးသွင်း’ ပြီး ပညာသည်ဖြစ်ကရတဲ့ သူတွေပေါ့။

အဲဒီလို ‘ဗုံးသွင်း’ ပညာယူရာမှာလည်း ထိရောက်ပုံက လူကို လိုက်ပြီး ကွာခြားသေးတယ်။ အခြေအနေအတူတူ၊ ဆရာတူသင်ယူကြပေမယ့် လည်း ပညာရတဲ့ နေရာမှာ ထက်မြေက်မှုမှာ ကွာခြားသေးတယ်။ ဥပမာလေး တစ်ခု ပြရှိုးမယ်။

ရှေးတုန်းက မောင်သုတနဲ့ မောင်ယုဝဆိုတဲ့ လူငယ်နှစ်ယောက် ဖောင်ဆရာကြီးတစ်ဦးဆီမှာ ပညာသင်ကြသတဲ့။ နှစ်ကာလကာလို့ ပညာပြည့်စုံတော့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာကြသတဲ့။ လမ်း ဇရပ် ပေါ်မှာ နားနေကြတုန်း အမျိုးသမီးတစ်ယောက် ဖောင်လာမေးသတဲ့။ သူ့ခင်ပွန်းသည် ခရီးသွားတာ ပြန်မရောက်လို့ ဘယ်လို့များ ဖြစ်နေသလဲ လို့ မေးတယ်။

ဒီတော့ ရှေးဦးစွာ မောင်ယုဝက တွက်ချက်ပြီး ခင်ပွန်းသည်ဟာ လမ်းခရီးမှာ သေဆုံးပြီလို့ ဟောတယ်။ ဒီတော့ အမျိုးသမီးက မျက်ရည် စက်လက်နဲ့ ထပ်မေးပြန်တယ်။ သေပြီဆိုမှတော့ ဘာမှ မတတ်နိုင်တော့

ဘူး။ ဒါပေမယ့် ဘယ်နေရာဘယ်အရပ်မှာဘယ်လိုသေတယ်အလောင်း ဘယ်မှာရှိတယ်ဆိုတာ သိချင်သတဲ့။

မောင်ယုဝက ရိုးသားစွာပဲ ဝန်ခံတယ်။ သူ့ပညာ အကုန်ပါပဲတဲ့။ ထပ်ပြီး ဘာမှ မဟောနိုင်တော့ဘူးလို့ ပြောတယ်။ သူ့အဖော် မောင် သုတများ တတ်နိုင်ရင် ဟောပါဉို့လို့ ပြောတယ်။

ဒီတော့ မောင်သုတက ဟောတယ်။ အဲဒီယောကျားကို ကျားချိ သွားတာ။ သူ့အလောင်းအကြွင်းအကျော် တွေ့ချင်ရင် အရှေ့ရူးရူးက ချောက်ထဲမှာ ရှိလေရဲတဲ့။ သူ့ဟောတဲ့အတိုင်းပဲ လူစုလူဝေးနဲ့ လိုက်ရှာ တော့ ကျားခြေရာရော၊ ယောကျားရဲ့ အလောင်းအကြွင်းအကျော်နဲ့တကွ သူ့ပစ္စည်းအသုံးအဆောင်တွေပါ တွေ့ရတယ်။

ဒီတော့ အမျိုးသမီးက မောင်သုတကို ငွေအများကြီး လာသ်တင် တယ်။ မောင်ယုဝကိုတော့ နည်းနည်းပဲ ပေးတယ်။ အဲဒါကို မောင်ယုဝ က သင်ပေးတဲ့ဆရာကို မကျေနပ်ဘူး။ မောင်သုတကို ပိုသင်ပေးလိုက် လို့သာ ဒီလိုဖြစ်ရတယ်လို့ ယူဆတယ်။

ဒါနဲ့ သူတို့နှစ်ယောက် ဆရာကြီးဆီပြန်ပြီး အကျိုးအကြောင်း ပြောပြတယ်။ မောင်ယုဝကတော့ သူကို လျှော့သင်ပေးရမလားလို့ ဆရာကြီးကို အပြစ်တင်တယ်။

ဒီတော့ ဆရာကြီးက မင်းတို့နှစ်ယောက်ကို အတူတူပဲ သင်ပေး လိုက်တာပါလို့ ပြောတယ်။ မောင်သုတ ပိုဟောပြောနိုင်တာက ဘယ်လို့ အကြောင်းလဲလို့ မေးတယ်။

မောင်သုတက ပြန်ပြောတယ်။ အမျိုးသမီးနဲ့ မောင်ယုဝတို့စကား ပြောနေတုန်း ကြွက်တစ်ကောင်ကို ကြောင်ခုတ်တယ်။ ပြီးတော့ အရှေ့

တည့်တည့် ချီသွားပြီး မြောင်းထဲမှာ သွားစားတယ်။ အဲဒါကိုမြင်ရလို့ အတိတိနိမိတ်ကောက်ပြီး ဟောတာပါလို့ ပြောတယ်။

ဒီတော့မှ ဆရာကြီးက ပြောတယ်။ ‘ပညာသင်ပေးလိုက်တာတော့ အတူတူပဲ။ မောင်သုတက အမြေသတိရှိပြီး နားနဲ့မျက်စိ ဖျတ်လတ်တယ်၊ ဒီတော့ တစ်ခုခုမြင်လိုက်တာနဲ့ လျင်လျင်မြန်မြန် နိမိတ်ယူပြီး ဟောနိုင်တယ်။ အဲဒါ သူ့ပင်ကိုသတ္တိ ဖြစ်တယ်။ ဒါကို ဆရာက ထည့်ပေးတာ၊ သင်ပေးတာ မဟုတ်ဘူး’

ဒီတော့မှ မောင်ယုဝလည်း ကျေနပ်သွားတော့တယ်။

အဲဒီ ပုံပြင်အတိုင်းပါပဲ။ အနုပညာတစ်ခုခုကို လေ့လာသင်ယူရာ မှာ (၀၁) တစ်နည်းအားဖြင့် ‘ဗူးသွင်း’ ရာမှာ ပင်ကို အစွမ်းသတ္တိ ရှိရင်ရှိသလို ကွာခြားပြီး အကျိုးပေးတယ်။

သမိုင်းမှာ တကယ်ဖြစ်ခဲ့တဲ့ ဥပမာတစ်ခုကို ထုတ်ပြချင်ပါသေးတယ်။ ၁၅ ရာစု အီတလီပြည်မှာ အနုပညာတွေ ထူးထူးကဲက ထွန်းကားခဲ့ပါတယ်။ ပန်ချီဆရာကြီး ဗင်ချီတို့၊ မိုက်ကယ်အင်ဂျလိုတို့ခေတ်ပေါ့။

အခါ အဖြစ်အပျက်ဟာလည်း ပန်းချီပန်းပုဆရာကြီး မိုင်ကယ် အိန်ဂျလိုရဲ့အတွေ့အကြိုတစ်ခုပါပဲ။ မိုင်ကယ်နှင့် ငယ်စဉ်က ပညာသင်ဖက်နှစ်ဦး ရှိခဲ့တယ်။ တိုရီယိုဂိန်နှင့် ဂရာနာချီတဲ့၊ သူတို့နှစ်ဦးမှာ မိုက်ကယ်ကတော့ ထိပ်တန်းစား ၁၂ ကြီး မိုးပုံပညာသည်ကြီးပါပဲ။ ဂရာနာချီကတော့ သူလိုင်းလိုပါပဲ။ ‘ဖြစ်ရုံ’ ဆိုပါတော့။ သူဟာ မိုက်ကယ်ကို ငယ်ငယ်ကတည်းက သိခဲ့တယ်။ မိုင်ကယ်ရဲ့ အရည်အသွေးကို အကဲခတ်မိတယ်။ တကယ့် ‘ဝမ်းတွင်းစုန်း’ ပညာသည်ကြီး

ရဲ အရည်အချင်းရှိတယ်ဆိုတာကို သိတယ်။ ‘မြောမြောချင်း ခြေမြင်’ဆို သလိုပေါ့။

ဂရာနာချိဟာ သူကိုယ်တိုင် မိုက်ကယ်ရဲပညာကို ခြေဖျားတောင် မမိဘူးဆိုတာ သိတယ်။ အဲဒီအချက်ကို စိတ်သာယာနှင့်လုံးနှင့် ထားနှင့် တယ်။ မနာလိုမဖြစ်ဘူး။ သူကိုယ်တိုင် မိုက်ကယ်ကို ဆရာသမားကောင်း ဆီ ပို့ပေးတယ်။ အားပေးချိုးမြောက်မယ့် လူတွေနဲ့ တွေ့ပေးတယ်။ အစွမ်းကုန်ကူညီတယ်။ မိုက်ကယ် ကျော်စောကိုတို့ဖြစ် ကြီးပွားတာကို ဝမ်းမြောက်တယ်။

ဂရာနာချိကိုယ်တိုင်တော့ အနုပညာသည်အနေနဲ့ သိပ်အဆင့် အ တန်း မမြင့်လှပါဘူး။ မင်းပွဲစိုးပဲ အခမ်းအနားတွေ၊ ဘုရားပွဲတွေမှာသုံး တဲ့ မှုခံဥုံးတို့၊ မဏ္ဍာပ်တို့ ဆောက်ပေး၊ ဆေးရောင်ခြေယ်ပေး၊ ဒီလိုအလုပ် တွေနဲ့ပဲ အချိန်ကုန်တာပဲ။ (တကယ်တော့ ဘုရားပဲ၊ ဘုန်းကြီးပျုံ၊ လောင် တိုက် အစရှိတဲ့ ပစ္စည်းတွေမျိုးပေါ့)။

ဒီလိုအဖြစ်မျိုးကို ဂရာနာချိ ကျေနပ်ပျော်ရွှင်တယ်၊ မိုက်ကယ် အိန် ဂျလိုတို့ ဗင်ချိတို့လို ပန်းချိကားကြီးတွေ မဆွဲရလေခြင်းလို့ စိတ်ဆင်းရဲ ခြင်း မဖြစ်ပါဘူး၊ မိုက်ကယ်က သူ့သူငယ်ချင်းကို ခဏာဓဏအပြစ်တင် တယ်။ ဒီလို ‘ပွဲပြီး အမှိုက်ဖြစ်’ တဲ့ဟာတွေနဲ့ အချိန်ကုန်ရမလားပေါ့ လေ။

ဒီတော့ ဂရာနာချိက ပြန်ပြောတယ်။ ‘တကယ်တော့ သူငယ်ချင်း ရာ၊ အနုပညာဆိုတာ ယုတ်စွာအဆုံး လူတွေကို နှစ်သက်ရွှင်လန်းအောင် လုပ်နိုင်ရင် ပြီးတာပါပဲကွာ၊ ပွဲပြီး အမှိုက်ဖြစ်ကော ဘာဖြစ်သေးလဲ၊ ငါလဲ ဒီလောက် လုပ်တတ်လို့ ဒါပဲ လုပ်ရတာပေါ့၊ မင်းလို ခေတ်အဆက်

ဆက် တည်ရစ်မယ့် ပန်းချိကားကြီးတွေ၊ ပန်းပုဂ္ဂပ်ကြီးတွေ မဖန်တီးနိုင်ဘူး။ အဲဒါ ဘာတတ်နိုင်မှာလဲ၊ ငါလုပ်တတ်တာလုပ်ပြီး ငါတော့ ပျော်နေတာပဲ၊ ငါကို အကြောင်းပြုပြီး လူတွေ ပျော်တယ်။ ဒါကို ငါကျေနပ်တယ်။

မိုက်ကယ်ကတော့ဖြင့် ဂရာချီရဲ့အဖြေကို မကျေနပ်ဘူး၊ သူ့ရဲ့သူငယ်ချင်းဟာ ဒါထက်မက တတ်နိုင်တယ်လို့ ယုံကြည်တယ်။ ဘယ်လိုပဲပြောပြော ဂရာနာချိကတော့ဖြင့် လေကလေးတဆုံးဆုံးနဲ့ သူရဲ့မှာ ဦးတွေ၊ ဘုရားပဲ မဏ္ဍာပ်တွေ ‘ပွဲပြီး မီးသေ’ ပစ္စည်းတွေ လုပ်ပြီး ပျော်နေတာပါပဲ။

ကျွန်တစ်ယောက် တို့ရုပိုဂိုစိုက ရှိသေးတယ်။ သူကလည်း ဂရာနာချီလို မိုက်ကယ်ရဲ့ခြေဖျား မမိနိုင်တဲ့ အတန်းအစားမှာ ပါတယ်။ သူက မိုက်ကယ်လို့ ဖြစ်ချင်တယ်။ မဖြစ်နိုင်ဘူး။ ပါရမိချင်း မတူဘူးဆိုတာလည်းသိတယ်။ အဲဒီလိုသိလာလေလေ၊ မိုက်ကယ်ကို မနာလိုလေလေပဲ။ ‘ငါသူ့လို မဖြစ်ရလေခြင်း’ ဆိုပြီး တန်းနဲ့ခံပြင်းစိတ်တွေ ဖြစ်နေတယ်။ ဒီတော့ ပညာချင်း မပြိုင်နိုင်တော့ မိုက်ကယ်ကို ရန်စတယ်၊ မထောမဲ့မြင် လုပ်တယ်။ ကွယ်ရာမှာ သိက္ခာချေတယ်။ တစ်ခါတော့မိုက်ကယ်ကိုလက်သီးနဲ့ထိုးတာ ခများမှာ နှာခေါင်းကျိုးသွားတယ်။

ဂရာနာချိက ဒါတွေမြင်တော့ ပြောတယ်။ ‘မိုက်ကယ်ရော၊ လောကကြီးမှာ လူအမျိုးမျိုးရှိတယ်။ တချို့က မင်းတို့လို အနုပညာပြောင်ပြောင်မြောက်မြောက် ဖန်တီးတတ်ကြတယ်၊ တချို့ကတော့လဲ အဲသလို အနုပညာပြောင်မြောက်အောင် မဖန်တီးနိုင်တော့ ဖန်တီးတတ်တဲ့ လူတွေကို မနာလိုပြီး ဖျက်လိုဖျက်ဆီး လုပ်ကြတာပဲ’

အဲဒီအဖြစ်အပျက်ကလေးဟာ အတော်ပဲ မှတ်သားစရာကောင်းပါတယ်။ အစက ပြောခဲ့တဲ့ အနုပညာသည် အမျိုးအစားမှာ ပထမတန်းစား ၁၂ ကြိုးနှင့် မိုးပံ့တဲ့ အတန်းက တစ်မျိုး၊ အဲသလို အတန်းမမိပေ မယ့် ကိုယ့်ပင်ကို ရှိသမျှလေးနဲ့ ဗူးသွင်းပညာယူပြီး တတ်သမျှ မှတ်သမျှ နှင့် ဖန်တီးလုပ်ကိုင်နေကြတဲ့ လူမျိုးလဲ ရှိသပေါ့။ မိုးမပံ့နိုင်လည်း ဖြေပြင်မှာ ခြေကျင်လျှောက်ပြီး ကိုယ့်ထက်သာတဲ့ လူတွေကို ဆည်းကပ်၊ ကူညီ၊ အားပေးတန်က အားပေး၊ ကိုယ့်ဘဝကိုယ်ကျေနှပ်နေကြတယ်။ ဘယ်သူ့ကိုမှ ဖျက်လို့ ဖျက်ဆီး မလုပ်ဘူး။

နောက်ဆုံးတစ်မျိုးကတော့ တို့ရှိယိုဂိန်လို့ လူမျိုးပေါ့။ ၁၂ ကြိုးနှင့် မိုးပံ့တဲ့ ပညာရှင်ကြီးမျိုးလည်း ဖြစ်ချင်လိုက်တာ လွန်ရော၊ ဖြစ်ကလည်း မဖြစ်နိုင်၊ ကိုယ့်အရည်အချင်း ရှိသလောက်ကလေးနဲ့ လုပ်ကိုင်ဖန်တီး နေလို့ကလည်း အားမရမကျေနှပ်ဘူး။ ဒီတော့ ကိုယ့်ထက်သာတဲ့ လူတွေ မှန်သမျှကို ရန်ပြီးဖွဲ့ ဖျက်ဆီးနေကြတော့တာပဲ။

အဲဒီ ‘ပညာသည်’ ဆုံးဦးကို မူလက ဥပမာတင်စားထားတဲ့ ‘စုန်းပညာသည်’ နှင့် ပြန်ဟပ်ကြည့်ကြစို့။ ၁၂ ကြိုးနှင့် မိုးပံ့တဲ့ ပညာသည်ဝမ်းတွင်းစုန်းက တစ်မျိုး၊ ဗူးသွင်းပညာယူပြီး တတ်သမျှ မှတ်သမျှ နှင့် ဖြေပြင်မှာ ရပ်တည်နေတဲ့ ပညာသည်က တစ်မျိုး။

နောက်ဆုံးတစ်မျိုးကတော့ ၁၂ ကြိုးနဲ့ မိုးလည်း မပံ့နိုင်၊ မြေပြင်လမ်းလျှောက်ရမှာလည်း အောက်ခြေကလွတ်၊ ကိုယ့်အဖြစ်မရှိတိုင်း ကိုယ့်ထက်သာတဲ့ လူတွေ ဖျက်ဆီးချင်တတ်တဲ့ လူမျိုးကတော့ ဗူးသွင်းရာမှာ ဗူးကတည့်တည့်မဝင်တော့ဘဲ ‘ဗူးစောင်း’ မတင်မကျ ဖြစ်ပြီး နောက်ဆုံးကျတော့ အောက်လမ်းဆရာတွေခဲ့ ကျွန်းခံ၊ လပြည့်လက္ဌ

နေ့ရွာမှာ ရွာပြင်အိမ်သာတွင်းတွေမှာ ‘တောက်စား’ တဲ့ ‘ချေးစားစုန်း’ တွေပါပဲ။

ဒီတော့ ပညာသည်ရယ်လို့ ဖြစ်လာရတဲ့ဘဝမှာ ၁၂ ကြိုးနဲ့ မိုးမပံ့ နိုင်လည်း နေပါစေတော့။ မေ့ပြင်မှာ ကျက်စားပြီး ကိုယ့်ထက်သာသူ တွေ ချီးမွမ်း၊ ဝမ်းမြောက်၊ ဆည်းကပ်ပြီး တတ်သမျှ မှတ်သမျှ ဖန်တီး လုပ်ကိုင်နေရရင် တော်ပါပြီ။

အဘို့၏ မနာလိုတရားတွေ ပွားများပြီး သူတစ်ပါး ဖျက်ဆီးတတ် တဲ့ ချေးစားစုန်းတော့ မဖြစ်ပါရနေနဲ့လို့ ဆန္ဒပြုလိုက်ရပါတော့တယ်။

**[၁၉၈၀၊ အောက်တိဘာလ]**



## ရိုးလားလေ . . . မောင်တို့၊ မယ်တို့

‘ရိုးလားလေ...မောင်တို့ မယ်တို့’ လို့ အစချိုလိုက်တော့ တန်ဆောင်တိုင် ပွဲတော်ရာသီမှာ ဘယ်လိုများ အပျော်တွေ ကျူးလာအောင် သံချုပ်စထိုးလိုက်ပါလိမ့်လို့ ထင်ချင်လည်း ထင်ကြမှာပေါ့လေ။

တကယ်တော့ ဒီသံချုပ်က အပျော်ကျူးရအောင် စည်းရုံးတာ မဟုတ်ဘူး ကိုလှအောင်နဲ့ ရေးဖော်ရေးရောင်းရင်းတို့ရေး။ အဲဒါစိန်ခေါ်လိုက်တာ၊ ဘယ်လိုလဲဆိုတာ ‘ရိုးလားလေ မောင်တို့မယ်တို့’ လို့ စိန်ခေါ်တာပဲလေ၊ ‘ရိုးကြရဲလား၊ ဖြောင့်မတ်ကြရဲလား’ လို့ တပ်လှန်းလိုက်တာပေါ့။

ရိုးသားတယ်၊ ဖြောင့်မတ်တယ်၊ တည့်မတ်တယ်ဆိုတာဟာ လူရဲ့ပင်ကို တန်ဖိုးပဲဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ ‘တို့တော့ဟေ့ရှိလဲပြောင်ပြောင်၊ မရှိလို့ မဲ့လဲပြောင်ပြောင်ပဲ’ လို့ လူတွေ ဂုဏ်ယူပြောကြတယ်။ ရိုးသားဖြောင့်မတ်တဲ့ ဂုဏ်သံက္ခာကို တန်ဖိုးထားကြတယ်။ လူဆိုတာ ကိုယ်အား စိတ်အားနဲ့ လုပ်ကိုင်စားကြရတဲ့ လူတွေချည်းပါ။

ဘယ်အလုပ်ပဲ လုပ်လုပ် ရိုးသားဖြောင့်မတ်တဲ့ဂုဏ်ကို ရှုံးတင်ထားကြရပါတယ်။

အဲသလို တစ်ဝမ်းတစ်ခါး လုပ်ကိုင်စားကြရာမှာ ကိုယ်နဲ့ ဆက်စပ်တဲ့ စာရေးဆရာအလုပ်နဲ့ ပတ်သက်ပြီး ဘယ်လို့ဖြောင့်မှန်တည့်မထုတေသနပေါ်မယ်ဆိုတာတော့ ဒီတစ်ပတ် ပြောပြုရသေးတာပေါ့။

စာရေးဆရာအလုပ်ဆိုတာ ဆရာဝန်၊ ရှုံးနေ့၊ ဗိသုကာ အစရှိတဲ့ ပညာနဲ့ လုပ်ရတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခု ဆိုတာကိုတော့ ရှေးဦး စွာ လက်ခံရလိမ့်မယ်။ ရှင်းရှင်းပြောရရင် စေတနာ ဝန်ထမ်း ကုသိုလ်ဖြစ် အလုပ် မဟုတ်ဘူး။ ဘဝမှာ ရပ်တည်စားသောက်နှင့်အောင်ငွေကြေးတော့ ရ ရမှာပဲ။

ဒီတော့ စာရေးဆရာများ ပိုက်ဆံကြေးငွေ ရအောင်လုပ်တယ် ဆိုတာဟာ အပြစ်တင် ကဲ့ရဲ့စရာ မဟုတ်ဘူး။ စာရေးဆရာရေးတဲ့ စာမျက် ထုတ်ဝေတဲ့လူကလည်း ကုသိုလ်ဖြစ် ဝေပေးတာ မဟုတ်ဘူး။ စာရေးဆရာ ရေးလိုက်တဲ့ စာမျက်တစ်ခုကို အကြောင်းပြုပြီး ထုတ်ဝေသူ၊ ပုံနှိပ်သူ၊ ဖြန့်ချိရောင်းချသူ အစရှိသဖြင့် အဆင့်ဆင့် ကိုယ်ရသင့်ရထိက်တာကို ဝေစု အသီးသီး ရသွားကြတာပဲ။

ဒီတော့ စာရေးဆရာ တစ်ဦးဟာ အောင်မြင်ပြီး ပိုက်ဆံရတာကို ဘာမှ အပြစ်တစ်ခုလို့ ပြောစရာ မလိုဘူး။ ဒီနေရာမှာ ဘယ်လို့အခါမှာ အပြစ်လို့ ဆိုနိုင်တာကို ရှုံးမှာတင်ပြမယ်၊ အခုတော့ ထားလိုက်ဦးပေါ့။

ပြီးတော့ စာရေးဆရာအလုပ်မှာ တခြားလုပ်ငန်းနဲ့ မတူတဲ့ အချက်တစ်ခုက ပိုက်ဆံရရှုံး မပြီးဘူး၊ နာမည်ကျော်ကားဖို့ ဂုဏ်သတင်းကြီး

ဖို့ကလည်း လိုသေးတယ်။ ဒီလို ကျော်စော ထင်ပေါ်မှုဟာလည်း စာရေး ဆရာတိုင်း လိုချင်တာပဲ။ အဲဒါလည်း ကဲ့ရဲ့စရာမဟုတ်၊ အပြစ်တင် စရာ မဟုတ်ဘူး။

ဒီတော့ကာ စာရေးဆရာရယ်လို့ ဖြစ်လာကြရင် ပိုက်ဆံကြေးငွေ ရဖို့၊ ကျော်စောထင်ပေါ်ဖို့ကိုတော့ဖြင့် ကြိုးစားအားထုတ်ရမှာပဲ။ ဒီနေ ရာမှာ ရိုးသားဖြောင့်မတ်မှုဆိုတဲ့ အရည်အချင်း ဝင်လာပြီလေ။ ငွေကြေး နဲ့ ကျော်စောမှုရရှိဖို့အတွက် ကြိုးစားမယ်၊ ဘယ်လိုကြိုးစားမလဲ။ ရိုးရိုး သားသား ကြိုးစားမလား၊ ဒါမှမဟုတ် ကောက်ကျွစ်စဉ်းလဲတဲ့ အလုပ် မျိုးကို လုပ်မလား၊ အဲဒီ နှစ်လမ်းပဲ ရှိတယ်။

၁၂ ကြိုးနှင့် မိုးပုံပြီး ကောင်းကင်ယံတိမ်ညွန့်စားနိုင်တဲ့ ပညာ သည် ဝမ်းတွင်းပါပညာနဲ့ ပါရမီရှင်တွေ၊ ဝမ်းတွင်းပါ ပညာအခြား တော့မရှိလှပေမယ့် ဗူးသွင်းပညာယူပြီး မိုးမပုံနိုင်ဘဲ မြေပြင်မှာ ခြေ မြေမြေနဲ့ လျှောက်ပြီး ပညာသည်လုပ်တဲ့လူမျိုး၊ နောက်ပြီး ဗူးသွင်းပညာ ယူရာမှာ စိတ်ထားမမှန်လို့ ဗူးစောင်းပြီး ၁၂ ကြိုးနဲ့မိုးလည်းမပုံနိုင်၊ မြေ ပြင်ပေါ် လျှောက်ရမှာလည်း အောက်ခြေလွှာတ်၊ ကိုယ်ထက်သာတဲ့လူ တွေ မနာလို ဖျက်ဆီးတတ်တဲ့လူက တစ်မျိုး၊ အဲဒီလို သုံးမျိုးရှိရာမှာ ပထမတန်း အမျိုးအစားထဲက ဖြစ်ရင်တော့လည်း အတိုင်းထက် အလွန် ပေါ့။

ကဲ့လေ . . . အဲသလိုတော့ မပြောင်မြောက်နိုင်ကော ဘာဖြစ်သေးလဲ ကိုယ်တတ်တာကို စောနာကောင်းကောင်း လုပ်ရုံရှိတာပေါ့။ စာ ရေးဆရာတစ်ယောက်ဟာ စိတ်ကူးယဉ် အချစ်ဝတ္ထုတွေလောက်ပဲ ရေး တတ်တယ်ဆိုပါတော့။ အဲဒါကိုပဲ ‘အကောင်းဆုံး’ ဖြစ်အောင် ရေးပေါ့။

အရင်တစ်ပတ်က ပညာသည် သုံးမျိုးအကြောင်း တင်ပြခဲ့တယ်  
လေ။

‘အကောင်းဆုံး’ ဆိုတဲ့ နေရာမှာလည်း ကိုယ်ရေးတဲ့ စာဖတ်ပြီး  
အနည်းဆုံး စာဖတ်သူ စိတ်နှလုံး သာယာကြည်နဲးပါစေ၊ ဒီက တစ်ဆင့်  
ကောင်းတဲ့ သင်ခန်းစာ ရနိုင်ပါစေ၊ အဆိပ်အတောက် မဖြစ်ပါစေနဲ့ပေါ့။  
ဥပမာ ကိုတ်မှန်တွေ၊ ဘီစက္ခတ်တွေ လုပ်မရောင်းနိုင်လို့ မှန်းအိုးကင်း  
ကပ် (မှန်းပျော်သလက်) ပဲ လုပ်ရောင်းရောင်း သန့်သန့်ပြန့်ပြန့်နဲ့ စားသူ  
အရသာရှိ ဘေးမဖြစ်အောင် စေတနာထားသလိုပေါ့။

ကိုယ့်ပညာ ကိုယ့်အင်အားနှင့် ချင့်တိုင်းပြီး ထုတ်လုပ်တဲ့စာပေ၊  
အချစ်ဝတ္ထု၊ စုံထောက်ဝတ္ထု၊ စွန့်စားခန်း စသည်ဖြင့် ရေးရာမှာ (မှန်းပျော်  
သလက်) ကလေးပဲ စားရ စားရ ပူးမူးနွေးနွေး သန့်သန့်ပြန့်ပြန့်နဲ့ အရသာ  
ရှိရှိစားပါစေဆိုတဲ့ စေတနာမျိုးထားပြီး ရတဲ့ပိုက်ဆုံး အမြတ်ကြေးငွေ  
ကို ယူကြပေါ့။

ဒီနေရာမှာ တစ်သက်လုံး မှန်းပျော်သလက်ပဲ ရောင်းနေရတော့မှာ  
လား။ ကိုတ်မှန်တွေ၊ ဘီစက္ခတ်တွေ လုပ်နိုင်ဖို့ မကြိုးစားတော့ဘူး  
လား။ ဒီလို့ ဘယ်ဟုတ်မလဲ။ လုပ်နိုင်အောင် ကြိုးစားပေါ့။ လုပ်ငန်းဆုံး  
တာ တိုးတက်အောင် လုပ်ရမှာပဲ။

ဒါပေမယ့် စိတ်ဆန္တလောကြီးပြီး မှန်းပျော်သလက်လုပ်ရတာ မကျေ  
နပ်၊ ပလိုန်းကိုတ်တွေ၊ သစ်သီးကိုတ်တွေ လုပ်မဟုတဲ့ဆိုပြီး လုပ်တဲ့အို  
မှာ လုပ်တဲ့နည်းကိုလည်း မလေ့လာ၊ လက်တွေ့၊ စမ်းသပ်ပြီးတော့ မလေ့  
ကျင့်ဘဲ မကျေမးမကျင် ထင်သလိုလုပ်ရင်တော့ မှန်းပျော်သလက်ပူးမူးနွေး

နွေးလေးလောက်မှ အရသာမရှိဘဲ ပျဉ်းတွဲတွဲကြီး၊ အနံ၊ အရသာ မရှိတဲ့ ကိုတ်မှန်းတွေ၊ ကိုက်စားလို့ မရတဲ့ ဘီစက္ခတ်မှန်းတွေ ထွက်လာမှာပဲ။

ဒီတော့ စာရေးဆရာရယ်လို့ ဖြစ်လာရင် ကိုယ်တတ်တာ ကိုယ် နိုင်တာကိုပဲ ဖို့စီးစီး အကောင်းဆုံး တစ်ဖက်က လုပ်၊ ဒါထက် ရေးနိုင် အောင်လည်း ဆည်းပူးလေ့လာရမှာပဲ။

အဲဒီနေရာမှာ စာရေးဆရာရဲ့ ‘ရိုးသားဖြောင့်မတ်မှု’ အပြည့်အဝရှိရ လိမ့်မယ်။ အရင်အပတ်က ရေးပြခဲ့တဲ့ ဥပမာကို ပြန်ပြရညီးမယ်။ လွန် ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော်က ယနေ့ထိ နာမည်မသေဘဲ ကျွန်းခဲ့တဲ့ အနုပညာသည်ကြီး မိုင်ကယ်အိန်ဂျလိုနဲ့ သူငယ်ချင်းနှစ်ယောက်ကိုပဲ ပြန်လေ့လာကြည့်ကြပါ။ ဂရာနာချီဆိုတဲ့ သူငယ်ချင်းကတော့ မိုက်ကယ် လို ၁၂ ကြီး မိုးပုံပညာသည်ကြီးကို ချီးမွမ်းအားရ ထောမနာပြုတယ်။ တတ်နိုင်သရွှေ့ ကူညီတယ်။ သူကိုယ်တိုင်ကတော့ မိုက်ကယ်လို့ ကမ္ဘာ ကျေသော်လည်း ဥဒါန်းမကျေတဲ့ နံရုပန်းချီတွေ၊ ကျောက်ရပ်ထုကြီးတွေ မဖန်ဆင်းနိုင်ပါဘူး။ ဒီတော့ သူက ဘာလုပ်လဲ၊ ဘုရားပွဲ၊ မင်းပွဲစိုးပွဲ မှာ သုံးတဲ့ မဏ္ဍာပ်တွေ၊ မုခံဦးတွေ၊ စီတန်းလှည့်လည်ရာမှာ သုံးတဲ့ အလံတွေ၊ အဆောင်အယောင်တွေကို ဆေးရောင်စုံနဲ့ခြယ်လှယ်ဖန်တီးပြီး ပျော်နေတာပဲ။ ပွဲပြီး အမိုက်ဖြစ်လည်း ဘာဖြစ်သေးလဲ။ ပွဲလုပ်နေတုန်း လှလှပပနဲ့ လူတွေ စိတ်ပျော်ရွင်ကြည်နဲ့ကြရင် ပြီးတာပဲ။ နောက်တခြား သူငယ်ချင်း တစ်ယောက်ကတော့ မိုက်ကယ်လို့ ပညာသည်ကြီး ဖြစ် လောက်အောင် အရည်အချင်းမရှိ၊ ကိုယ်တတ်သလောက် လုပ်ဖို့လည်း မကျေနပ်၊ ကိုယ့်ထက်သာတဲ့ မိုက်ကယ်ကိုပဲဖျက်ဆီးဖို့ကြီးစားပြီး အချိန် ကုန်တော့တာပဲ။

အဲဒီဥပမာကိုတော့ဖြင့် ‘ရိုးသားဖြောင့်မတ်မှု’ကို သရပ်ဖော်တဲ့ ဖြစ်ရပ်တစ်ခုအနေနှင့် မှတ်သားထိုက်ပါတယ်။ ဘယ်လို ရိုးသားရမလဲ ဆိုတော့ ပညာသည်စာရေးဆရာရယ်လို့ ဖြစ်လာရင် ကိုယ့်ရွှေမြေးအား ဘယ်အထိ ရို့တယ်ဆိုတာတော့ ‘သီ’ရလိမ့်မယ်၊ အဲဒီ ‘အသီ’တော့ ရို့မှ မရှိရင် မဖြစ်ဘူး။

အဲဒီ ‘အသီ’ကလည်း ရိုးသားမှ သီတာ၊ ကိုယ့်ကိုယ်ကို တကယ်ရှိ တာထက် လွန်ကဲပြီး အထင်ကြီးရင် အဲဒီ အသီ မရှိနိုင်ဘူး။ အဲသလို သီသာလာပြန်တော့လည်း အဲဒီလို သီတာကို ရဲရဲဝံ့ဝံ့ ဝန်ခံရဲရလိမ့်မယ်။

“ငါ ဒါလောက်ပဲ အဖြစ်ရို့တာပဲ။ ဒီထက်ပိုပြီး အဖြစ်မရှိဘူး” ဆို တာကို ရင်ဆိုင်ရဲရမယ်။ ဒီလို ဆိုတော့ ကိုယ့်ကိုယ်ကို အနှစ်မ့်ချလွန်၊ အထင်သေး၊ စိတ်ငယ်ဖို့ ပြောတာ မဟုတ်ဘူး။ အဖြစ်မှန်ကို မြင်ပြီး ရင်ဆိုင် ဖို့ပြောတာ၊ ဒီထက်ပိုပြီး အရည်အသွေး ထက်ဖို့၊ ကြိုးစားဖို့ကို မေ့မထား ရဘူး။

ဒီနေရာမှာ အထူးဦးတည်ပြောချင်တာက ကိုယ့်အရည်အချင်းနှင့် မတန် မမျှတာကို လုပ်ချင်တာ၊ (မုန့်ပျော်သလက် လုပ်ရာက ကိုတ်မုန့် ဖုတ်ချင်တာ)၊ အဲသလို လုပ်ချင်ပြန်တော့လည်း ဖြစ်လောက်အောင် ကြိုးပမ်းအားထုတ်မှုက လျော့နည်းတတ်သေးတယ်။

ဒီတော့ စာရေးဆရာရယ်လို့ ဖြစ်လာရင် ပိုက်ဆံကြေးငွေနဲ့ ဂုဏ် သတင်းကျော်စောမှု ရှာဖွေရာမှာ ပင်ကိုအရည်အချင်းနဲ့ ကြိုးပမ်းမှုကို တော့ဖြင့် ရှုံးတန်းက တင်ထားရလိမ့်မယ်။ ဒါမှသာ ရိုးသားဖြောင့် မတ်တဲ့ နည်းနဲ့ ရှာဖွေရာရောက်မှာပေါ့။

ဒီလိုမဟုတ်ရင် ငွေကြေးနဲ့ ဂုဏ်သတင်းရှာဖွေရာမှာ မဖြောင့်မှန်တဲ့

နည်းလမ်းတွေသုံးလာကြတော့မှာပဲ။ ငွေကြေးရဖို့အတွက်လူတွေ (အထူးသဖို့ လူငယ်လူရွှေယ်တွေ) ရဲ့ မတော်တရော် ဆာလောင်တောင့်တမှုတွေကို ဖြည့်စွမ်းပေးတဲ့ အဆိပ်အတောက်စာတွေ ရေးတော့မှာပဲ။ အဲဒီနေရာမှာ စာရေးဆရာပညာသည်ရဲ့ ဂုဏ်သိက္ခာ ရိုးဖြောင့်မှုတွေ ရေစိန်များတော့တာပဲ။

ဂုဏ်သတင်း ရှာဖွေရာကျတော့ ဒါထက်သိမ်မွေ့ပြီး ဒါထက်ညစ်ပတ်စုတ်ပဲ့တဲ့ နည်းတွေ သုံးလာတယ်။ ဂုဏ်သတင်းကျော်စောမှုဆိုတာကိုယ်က လိုချင်ပြီး နောက်က အတင်းလိုက်လို့ မရဘူး။ အရိပ်လိုလိုက်လေ ပြီးလေပဲ။

ကျော်စောမှု ဂုဏ်သတင်းဆိုတာ ပန်းဥယျာဉ်ထဲမှာ ပုံသန်းကျက်စားနေတဲ့ လိပ်ပြာလေးတွေလိုပဲ ပန်းဥယျာဉ်မှာ ပန်းစုံ၊ အနုံစုံရင် သူတို့အလိုလိုလာပြီး ပျော်တာပဲ။ သူတို့ကို အတင်းလိုက်ဖမ်းလို့ အကျိုးမရှိဘူး။

ဒီလှပတဲ့ လိပ်ပြာလေးတွေကို ကိုယ်ပိုင်ဖြစ်အောင် အတင်းပိုက်နဲ့ဖမ်း၊ ပင်အပ်နဲ့ထိုးပြီး စက္ကာနဲ့ကပ်၊ မှန်သေတ္တာထဲ ထားပြန်တော့လည်း ပန်းမွင်ပေါ်မှာ ပုံသန်းနေသလို နှစ်လိုဖွယ်ရာ မဖြစ်တော့ဘူး။

ဒီတော့ ပန်းခြံထဲမှာ ပန်းမျိုးစုံစုံကိုထားရင် လိပ်ပြာလေးတွေဟာ တစ်သုတေသန်းတစ်သုတေ မပြတ်လာ ပုံသန်းမြှေးတူးပြီး ဥယျာဉ်ရဲ့ အလုကျက်သရေ တိုးစေမှာပဲ။

ကျော်စောမှုဆိုတာကလည်း ဒီလိုပါပဲ။ လိပ်ပြာလေးတွေ ပျောက်စေတဲ့ ပန်းမန်စိုက်သလို ကိုယ့်ရဲ့ပညာအရည်အသွေး တက်အောင် ကြိုးပမ်းအားထုတ်နေရင် ကျော်စောမှုက ပန်းလိပ်ပြာ ပဲသလို အမြှို့နေမှာပါပဲ။

ဒီတော့ ကျော်စောမူ ရှာဖွေတဲ့အခါမှာ ရိုးသားဖြောင့်မတ်တဲ့ နည်းနဲ့ ရှာဖို့လိုပါတယ်။ ကိုယ့်ပညာအရည်အသွေးကို မြို့ပြီး ရအောင် ကြိုးပမ်းရတာကတော့ မြန်မြန်လည်း မရဘူး။ သက်သက်သာသာနဲ့လည်းမရဘူး။

ဒီတော့ မြန်မြန်နဲ့ လွယ်လွယ် ကျော်စောမူရအောင် ‘ဖြတ်လမ်း’ တွေ အမျိုးမျိုးထွင်တတ်ကြတယ်။ အဲသလို ‘ထွင်’ကြတဲ့အထဲမှာ အဆိုးဆုံးကတော့ ကိုယ့်ထက် ပညာရှိနှင့်သိက္ခာရှိပြီး ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဟုတ်တာရော မဟုတ်တာရော အမနာပပြော ဝေဖန်တာ ကို မဆိုလိုဘူး။ သူငယ်ချင်း ရောင်းရင်း အချင်းချင်း အပျင်းပြေကျိုစားပြက်လုံး ထုတ်တာကို မဆိုလိုဘူး။

‘ငါက ဘယ်ပုဂ္ဂိုလ်ကြီးကို ဘယ်လို ရစရာမရှိအောင် ဝေဖန်တာ’ ဆိုတဲ့ အနေနှင့် သူတစ်ပါးကို ချိုးနိမ့်ပြီး ကိုယ့်ရှိနှင့်သတင်း ကျော်စေအောင် ဖြတ်လမ်းက လိုက်ကြတယ်။

အဲဒါဟာ ရိုးဖြောင့်မူ မရှိတာ၊ သတ္တိမရှိတာကို ပြတာပဲ။ စာရေးဆရာဆိုတာ ငွေကြေးလိုချင်တယ်။ (သူများနည်းတူပေါ့) ကျော်ကြားမူလိုချင်တယ်။ လိုချင်တဲ့အတိုင်း ကြိုးစားတယ်။

အဲသလို ကြိုးစားရာမှာ ရိုးရိုးဖြောင့်ဖြောင့်ကြိုးစားကြဖို့ပါပဲ။ ရိုးသား ဖြောင့်စင်းမှုဆိုတာ ဘယ်အလုပ် လုပ်စားစား ရှိကြရမှာပါ။

ဟိုတစ်ခါတုန်းက အသောကမင်းကြိုးလက်ထက်မှာ မြစ်ရေတွေ လျံပြီး မြို့ရွာထဲမှာ ရေလွှမ်းမိုးတော့မယ့် ဘေးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒီတော့ တိုင်းသူပြည်သားတွေဟာ ကိုယ်စိတွက်ပြီး သစ္စာဆိုကြရတယ်။

လက်လုပ်လက်စား အသည်သားကစ္စပြီး မင်းမှုထမ်း၊ မျှူးကြီးမတ်ရာ သေနာပတီမင်းခစား၊ နှစ်းတွင်းသား သားတော် သမီးတော်၊ ဆွဲတော် မျိုးတော်၊ မိဖုရား မောင်းမတွေ ကနေပြီး ဘုရင်အထိ မိမိတို့ရဲ့ ကိုယ်စီ ‘ရိုးသားမှု’ ကို သစ္စာပြုကြရတယ်။

ဒီတော့ တစ်တိုင်းပြည်လုံး သစ္စာဆိုပြီးပြီ၊ ရေတိုးတဲ့ အရှိန်က ကျွန်းနေသေးတယ်။ တစ်ဦးက သစ္စာဆိုလိုက်ရင် တစ်ထစ်လျှော့ ဒီလိုနဲ့ အတော်တော့ လျှော့ကုန်ပြီ၊ နောက်ဆုံး အထစ် ကျွန်းနေသေးတယ်။

ဒီတော့ မင်းကြီးနဲ့ မျှူးကြီးမတ်ရာတွေဟာ သစ္စာမဆိုရသေးတဲ့သူ ရှိသေးလားလို့ လိုက်မေးတော့ အမျိုးသမီးတစ်ယောက်ဟာ သူမဆိုရ သေးပါဘူးလို့ ပြောတယ်။

ဒီတော့ မင်းကြီးနဲ့ မျှူးကြီးမတ်ရာတွေက အဲဒီ အမျိုးသမီးကို ကြည့်ပြီး နှာခေါင်းရုံးကြတယ်။ ‘ဟယ် . . . အယုတ်မ၊ သင်ဟာ သူတစ်ပါး အခြား အမျိုးသမီးတို့ အိမ်သား အဆွဲခင်ပွန်းကို ဖြားယောင်းဖျက်ဆီး တတ်တဲ့ မိန်းမ၊ သူတစ်ပါးအဲ သားလုလင်ပျို့တို့ကို ပန်းကောင်းအညွှန် ချိုး ဖျက်ဆီးတတ်တဲ့ မိန်းမ၊ သင့်လို့ ပြည့်တန်ဆာမကများ ဘာသစ္စာ ဆိုစရာရှိလို့လဲ’ စသည်ဖြင့် ကဲ့ရဲ့ပြစ်တင် ကြိမ်းမောင်းကြတယ်။

ဒီတော့ ပြည့်တန်ဆာမက ‘ကျွန်းမဟာ မင်းကြီးတို့ ဆိုသလို ဟုတ်ပါတယ်။ လူသူလေးပါး ရုံးရှာတဲ့ မိန်းမအတန်းအစားပါ၊ ဒါပေမဲ့ ကျွန်းမှာ ဆိုစရာ သစ္စာတစ်ခုတော့ ရှိပါသေးတယ်’ လို့ ပြောတယ်။

ဒီတော့ မင်းကြီးနဲ့ မျှူးကြီးမတ်ရာတွေဟာ ‘က . . . ဒါဖြင့် သစ္စာ ဆိုပါစေ၊ ကြည့်ရအောင်’ လို့ ခွင့်ပေးလိုက်တယ်။

ဒီတော့ ပြည့်တန်ဆာမက သစ္စာဆိုတယ်။ ‘ကျွန်းမထံ လာရောက်

ပျော်ပါးသော ယောက်ဗျားများက ကျွန်ုံမကို တစ်စုံတစ်ခုသော အခကြား  
ငွေ ပေးကြပါသည်။ ယင်းသို့ ပေးသောသူမှန်လျှင် ကျွန်ုံမသည် မင်း၊  
သူငွေးသူကြွယ်ဖြစ်လျှင်လည်း ပြုသင့်ပြုထိုက်သည်ထက် ပိုလွန်စွာ ပြု  
စုခြင်း လုံးဝမလုပ်ပါ။ ဒွန်းစရွားသော်မှတဲ ထိုအခ ကြားငွေပေးလျှင်  
ပြုသင့်ပြုထိုက်သည်ထက်လျှော့နည်း၍မပြုစုပါ။ ကျွန်ုံမသည်မင်းသူငွေး  
သူကြွယ်၊ ဆင်းရဲသား၊ ဒွန်းစရွား ဟူ၍ အဆင့်အတန်းမခွဲ တာဝန်ကို  
ကျော်စွာ ပြုစုရဲ့ပါသည်။ ဤသစ္စာကို ဆိုပါတယ်’

အဲသလို သစ္စာဆိုတဲ့အခါမှာ တက်နေတဲ့ မြစ်ရေတွေဟာ တစ်ခါ  
တည်း ထိုးဆင်းကျသွားပါသတဲ့။

ဒီတော့ လောကမှာ ဘာအလုပ်ပဲ လုပ်စားစား ရိုးသားဖြောင့်မတ်  
မှုတော့ဖြင့် ရှိရလိမ့်မယ်။ အနိမ့်ဆုံးဖြစ်တဲ့ ပြည့်တန်ဆာမတောင် သူ့  
မှာ ‘ရိုးသားဖြောင့်မှန်မှု’ တစ်ခုတော့ လက်ကိုင်ထားသေးတာပဲ။

ဒါကြောင့် လူ့လောကထဲမှာ လူတွေ အထင်ကြီး လေးစားခံရတဲ့  
စာရေးဆရာ အလုပ်လုပ်နေတဲ့သူတွေဟာ ပြည့်တန်ဆာမမှာတောင်  
ထားနိုင်တဲ့ ‘ရိုးသားမှု’ တစ်ခုတော့ဖြင့် လက်ကိုင်ထားနိုင်ကြပါစေလို့  
ဆန္ဒပြုရပါတယ်။

**[၁၉၈၀၊ နိုဝင်ဘာလ]**



## မပြောလှာစမ်းပါနဲ့ မိမိပျက်လွန်းလို့

စာရေးဆရာရယ်လို့ လူတစ်လုံးသူတစ်လုံး လုပ်နေရပါတယ်၊ ဟို  
ဟိုဒီဒီ ခရီးလေး ဘာလေးများ မထွက်လိုက်နဲ့၊ တွေ့တဲ့လူတိုင်းက ပြော  
လိုက်ကြပါလိမ့်မယ်။ ‘ဒီနေရာရောက်ရင် စာရေးစရာတွေ အများကြီး  
ရမှာပဲ၊ စာအုပ်တစ်အုပ်တော့ ကောင်းကောင်း ဖြစ်မှာပဲနော်’ အဲသလို  
အဓိပ္ပာယ်မျိုးနဲ့ စကားတွေ နားမဆုံးအောင် ကြားရတော့တာပဲ။

ခရီးထွက်တာက အနားယူ၊ စိတ်အေးလက်အေး နေချင်လို့ ထွက်  
လာတာ။ အဲဒီ စကားတွေ ကြားလိုက်ရရင် လုပ်ရမယ့် အလုပ်တာဝန်  
တစ်ခုကြီး ထမ်းရွက်လာရသလို ဖြစ်သွားတော့တာပဲ။ စိတ်သစ်၊ အမြင်  
သစ်နဲ့ သက်သက်သာသာ စည်းစိမ်ယူနေတာလေးကို ဘယ်ရောက်သွား  
မှန်း မသိတော့ပါဘူးဟူ၍။ စာရေးရမယ့်အလုပ်ကိုချည်း ထပ်ကာထပ်ကာ  
သတိပေးနေကြတာတော့ ချမ်းသာပေးကြပါလို့ တောင်းပန်ချင်တာပါပဲ။

အခုခုံရင် တစ်ခုသောနေရာဌာနမှာ စိတ်အေးလက်အေး အနား  
ယူနေတာ သုံးလရှိသွားပြီ။ ရေးနေကျ ဟောဒီသောင်းပြောင်း ဆောင်းပါး  
ထဲမှာ အဲဒီအကြောင်း အရိပ်အမြှက်ကလေးတောင် ထည့်မရေးဘူး။

ရေးရှင်းယူနေတဲ့ မိမ်လေးတော့ ပျက်တော့မှာ အမှန်ပဲ။ ဒီကြားထဲ 'စာရေးဖို့အတွက် လေ့လာစရာတွေ အများကြီးပဲနော်၊ ဆောင်းပါးတွေ အများကြီး ထွက်လာမှာ' စသည်ဖြင့် စေတနာကောင်းနဲ့ ပြောရှာကြတာပါ ဆိုတာတော့ သိပါတယ်။ ဒါပေမယ့် ဒီစကားတွေ ကြားလိုက်ရရင် စိတ်ကို ညစ်ညစ်သွားတော့တာပဲ၊ စာရေးတဲ့အလုပ်ကို တစ်ခါတလေလည်း မေ့ထားချင်တယ်။ စိတ်ညောင်းလွန်းလို့ပါ။

ဥပမာ . . . ဆရာဝန်တစ်ယောက်၊ အနားယူခရီးထွက်လာရင် 'ခင်များ ကုစရာ လူနာတွေ အများကြီး တွေ့မှာပဲနော်' လို့သွားပြောရင် သူ့စိတ်ထဲ ဘယ့်နှယ်နေမလဲ။ အလုပ်ဆိုတာ ကိုယ်အင်မတန် နှစ်သက် မြတ်နိုးတဲ့အလုပ်၊ ကိုယ့်အတွက် စီးပွားလာသံလာဘ ထင်ပေါ်ကျော် စောမှု ပေးတဲ့ အလုပ်မျိုးပဲ ဖြစ်၍ တော့ တစ်ခါတစ်ခါတော့ ပျင်းမှန်းပြီးငွေ့တာပဲ။ ဒါကြောင့် စိတ်သစ်လောင်းအောင် အနားယူရတယ်လေ။

အခုခိုရင် ဆောင်းပါးတော့ ရေးနေတာပဲ။ ဒါပေမယ့် သွားနေကျ အိမ်မှာ ထိုင်ရေးသလိုပဲ ရေးတယ်။ ခရီးထွက်ပြီး တစ်နေရာမှာ ရောက်နေတာက သပ်သပ်ပဲ။ စာရေးတာနဲ့ကို ဘာမှာမဆိုင်သလို ထားလိုက်တာပဲ။ အခုထိ ဘယ်နေရာ ဘယ်အရပ်ကနေပြီး ဒီဆောင်းပါးကို ရေးတာပါလို့ မပြောလိုဘူး၊ မပြောချင်ဘူး။

အဲဒါလည်း နိုင်ငံခြားပုဂ္ဂိုလ်ကျော်ကြီးတွေ နောက်က သတင်းထောက်တွေ တကောက်ကောက်လိုက်နေလို့ တိတ်တဆိတ် လျှို့ဝှက်ပုန်းလျှိုးသွားရတာမျိုးလည်း မဟုတ်ပါဘူး။ အဲသလောက်ထိလည်း မကြီးကျယ်ပါဘူး။ ခရီးမထွက်ခင် တွေ့တဲ့မိတ်ဆွေတွေကိုတော့ ဘယ်

သွားမယ်ဆိုတာ ပြောခဲ့ပါတယ်။ မတွေ့တဲ့လူတော့လည်း တမင်မပြောမိဘူးပေါ့။

ဒါဖြင့် အခုထွက်တဲ့ ခရီးအကြောင်း မရေးတော့ဘူးလားလို့ ဆိုရင် ရေးချင်လည်း ရေးမှာပဲ၊ မရေးချင်လည်း နေမှာပဲ။ ဘယ်တော့ဘယ်အခါ မှ ရေးဖြစ်မယ်ဆိုတာလည်း မပြောနိုင်ဘူး။ ခုအထိတော့ ဒီနေရာ ဒီ ဌာနမှာ နေရတဲ့ ချမ်းသာမှာကို အပြည့်အဝ ခံစားနေတာပဲ။ ဒီပြင် ဘာမှ မလုပ်ဘူး၊ လုပ်လည်း မလုပ်ချင်ဘူး။

ခရီးသွားတဲ့ ကိစ္စပဲဖြစ်ဖြစ်၊ ဘယ်လို့ အတွေ့အကြီးမျိုးပဲဖြစ်ဖြစ် စာရေးဆရာအဖို့မှာတော့ စာရေးဆရာ ‘ကုန်ကြမ်း’တွေချည်းပေါ့။ ဒါ ပေမဲ့ အဲဒီကုန်ကြမ်းတွေကို ဥုံဖွံ့ဖြိုးဆိုတာနဲ့ ဖတ်လို့ကောင်းတဲ့ စာတွေ ဖြစ်မလာဘူး။ အဲသလိုဖြစ်လာအောင် လုပ်ရတဲ့ အလုပ်က အဆင့်ဆင့် အတော်များသေးတာ။ ဒါကြောင့်မို့ အနားယူခရီးထွက်တဲ့အခါမှာ အဲဒီ အတွေ့အကြီးတွေကို စာရေးဖို့ကို စိတ်ထဲ မထည့်ချင်ဘူး။

စာရေးတဲ့ အလုပ်ကို တချို့သောသူတွေ (အထူးသဖြင့် စာမရေးတဲ့ လူတွေ) က အလွယ်တကူ ပေါ့ပေါ့တန်တန်နဲ့ဖြစ်တဲ့ အလုပ်မျိုးလို့ပြော တတ်ကြတယ်။ ကိုယ့်အလုပ်ကိုကိုယ် သိဒ္ဓရဏ်တင်ပြီး ‘စာရေးတဲ့အလုပ် ဆိုတာ လွယ်တာမဟုတ်ဘူး’ စသည်ဖြင့် ကြွားလုံးထုတ်ပြီး ပြောသလို ဖြစ်ချင်လည်း ဖြစ်မှာပေါ့လေ။ ဖြစ်လည်းဖြစ်ပေါ့။ မတတ်နိုင်ဘူး။ အဖြစ်အတိုင်း၊ အမှန်အတိုင်းတော့ ပြောရှိုးမယ်။

ခရီးထွက်လေ့လာတာတို့၊ စာတို့ပေစ သူတေသနပြုတာ စုဆောင်း တာတို့၊ ဆိုတာတွေက လက်ဦးအစပျိုးတဲ့ အလုပ်တွေပါ။ အလွန် စိတ်

ဝင်စားစရာ ကောင်း အလွန်ပျော်စရာကောင်းတဲ့အလုပ်တွေပါ။ အဲဒီ  
အချိန်မှာ ဂိုင်းဝန်းကူညီကြတဲ့ လူတွေကလည်း အလွန်ပေါပါတယ်။

အဲဒီနောက် လာမယ့်အလုပ်က စုဆောင်းထားတာတွေကို ပုံသေ  
ကားကျ ရသစာပေဖြစ်အောင် သီကုံးဖွဲ့ရမှာ ဖြစ်တယ်။ အဲဒီအဆင့်ကို  
စာရေးသူတော့ သေချင်အောင်ကို ကြောက်ပါတယ်။ အဲဒီလုပ်ငန်းခွင်  
ကို မဝင်ချင်ဘူး။ ဟိုဟိုဒီဒီ ယိုးမယ်ဖွဲ့ပြီး ရှောင်ရှားတော့တာပဲ။

အဲသလိုအချိန်မျိုးမှာ စကားပြောဖို့ အလွန်ကောင်းတာပေါ့။ ဘယ်လို  
အချက်အလက်တွေ စုဆောင်းတာ ရပြီးပြီ။ အဲဒါတွေကို ဘယ်လို တန်  
ဆာဆင်ရေးလိုက်ရရင် ဘယ်လိုကောင်းမယ်ဆိုတာကို ဝါစွဲဆိတ်စား  
သလို ပါးစပ်က အမြှုပ်ထွက်အောင် ပြောနေတော့တာပဲ။ ပြောသာနေ  
တယ်။ တကယ်တော့ မလုပ်ဖြစ်ဘူး။ လုပ်ရမယ်ဆိုတော့ လက်နှိပ်စက်  
မင်ကြီးက ဟောင်းပြီး စာလုံးတွေမထင်လို့၊ စိတ်ကြိုက်စက္ကာ။ မရှိသေး  
လို့ (ဒါလည်း အလကားပါ)၊ ဖောင်တိန်နစ်က ဘာဖြစ်နေလို့ ဆင်ခြေ  
တွေ ဒုန်းဒေး ပေးနေတော့တာပဲ။

ကိုယ့်ကိုယ်ကို အတင်းတွန်းပြီး စားပွဲထိုင်ခိုင်းလိုက်ပြန်တော့  
လည်း ဘယ်သူ့ဆီက စာရတာ နှစ်လတောင် ရှိပြီ။ စာပြန်ဦးမှ။ စားပွဲ  
လည်း စာရွက်တွေရှုပ်လို့ (ဘယ်တူန်းကများ ရှင်းဖူးတဲ့အတိုင်း) ရှင်းဦး  
မှ။ ဟိုစာအုပ်ငှားထားတာ စာကြည့်တိုက်က ရက်စွဲလို့ သတိပေးနေပြီ  
ပြီးအောင် ဖတ်ဦးမှ။ အဲသလို သောင်းခြောက်ထောင်သော အကြောင်း  
တွေ ရှာပြပြီး မရေးဘဲ နေတော့တာပဲ။

စာရေးတဲ့ အလုပ်က အဲဒါ ခက်တာပေါ့။

အရသာတွေနှစ်သက်တယ်။ မလုပ်လည်း မနေနိုင်ဘူး။ လုပ်ရမှာ

ကျတော့လည်း ဆုတ်ကန် ဆုတ်ကန်နဲ့၊ ဘာမှန်းလည်း မသိဘူး။ ဒီလိုနဲ့ စာရေးတော့ ရေးဖြစ်နေတာပဲ။ ရေးတိုင်းလည်း အနည်းနဲ့အများ ဒီလို ဖြစ်တာပဲ။

စာတိုတိ ဆောင်းပါးဝတ္ထုဆိုရင်တော့ နည်းနည်းဖြစ်တယ်။ တော်တိုးကျယ်တဲ့ ကိစ္စကျရင်တော့ စိတ္တဇာရောဂါစ္စသလို အိုးတိုး အင်တင်နဲ့ စိတ်ထဲမှာ မတင်မကျ အမြဲခံစားရတော့တာပဲ။

တစ်ခါတစ်ခါတော့လည်း စာရေးရတာ ဝေဒနာတစ်ခုပါပဲ။ ဝေဒနာမှ စိတ်ဝေဒနာပါ။ စာမရေးဘဲလည်း မနေနိုင်၊ ရေးရပြန်တော့လည်း ဝေဒနာတစ်ခု ခံစားရတာပါပဲ။

ဒါပေမယ့်လည်း အဲဒီဝေဒနာက ကိုယ့်ဘဝ အဖော်ကောင်းတစ်ခုလုံသူမရှိလည်း မဖြစ်ဘူး။ ဟာ ... အတော်ခက်ပါတယ်။ စာရေးတဲ့အလုပ်ကို ကြည်နဲ့နှစ်သက်ပြီး ပိတိဖြစ်နေတဲ့အခါ ရှိသလို စိတ်ပျက်အားငယ်ပြီး ‘ပန်းလျလျ’ ဖြစ်တဲ့ အချိန်တွေလည်း အများကြီးပါ။

‘မရှိမကောင်း၊ ရှိမကောင်း၊ မပေါင်းလည်းခက် ပေါင်းလည်းခက်’ ဆိုသလို ဒီကိစ္စဟာ ကိုယ့်တစ်ယောက်တည်း ကိုယ်နှင့်ကိုယ် ရန်ဖြစ်နေရသလို ဖြစ်နေတယ်။

ဒါကြောင့်မို့ပေါ့၊ ကဗျာဆရာ Robert Frost က ပြောခဲ့တယ်။ (ကဗျာဆရာဆိုတာ လောကနှင့် သမီးရည်းစားချင်း စိတ်ကောက်သလို စိတ်ကောက်နေတဲ့လူမျိုး) တဲ့။

စာရေးဆရာနဲ့ စာရေးတဲ့အလုပ်ကလည်း ဒီအတိုင်းပါပဲ။ သမီးရည်းစားချင်း စိတ်ကောက်သလို ခဏေခဏ တကျက်ကျက်နဲ့ ပြီးတော့ လည်း တဟိုဟိုနှင့် ကြည်နေတာမို့ စာရေးရတာ စိတ်ပျက်တယ်။

ဘာဖြစ်တယ်လို့ ပြောကြတာတွေကို အဲသလိုသာ သဘောထားကြပါ  
တော့၊ သပ္ပါရီသအပေါင်း စာဖတ်သူ သူတော်ကောင်းတို့ရှင့် ... ။

[ဗုဒ္ဓဝင်၊ မတ်လ]



## မြို့တော်သို့၊ ပြန်ခဲ့ရချေပြီ

မြို့နယ်ဒေသဆီမှာ သုံးလေးလနေပြီး အချိန်တန်တော့လည်း မြို့တော် ရန်ကုန်ကို ပြန်လာရတာပါပဲကလား။

ရန်ကုန်မြို့ကြီးရဲ့ လူနေ့မှုပုံစံက တစ်ဝမ်းတစ်ခါး စာရေးသောက်ရ ဖို့အရေး ပြေးရလွှားရာ အချိန်ကို အလုအယက်နှင့် လုပ်နေရတော့ အ အချင်းချင်း လှည့်ကိုမှ မကြည့်အားကြဘူး။ မိတ်ဆွေအချင်းချင်း ဆွေမျိုး အချင်းချင်း အတွေ့အမြင် နည်းကြတယ်။ ကြာတော့ ‘စိမ်း’ ကုန်ကြတာ ပေါ့။

ရန်ကုန်မြို့နေ လူများရဲ့ အဓိက စိတ်နေစိတ်ထားဟာ ‘စိမ်းကား’ တဲ့သော့၊ အချင်းချင်း နှီးကပ်တွယ်တာမှု နည်းတဲ့သော့တွေ အပြည့် အဝပါတယ်။ အဲဒါလူတိုင်းပါပဲ။ စာရေးသူလည်း ထိပ်ဆုံးက စာရင်း ဝင်ပေါ့။

နားထောင်ကောင်းအောင်လို့ ‘စိမ်းကား’ တယ်လို့ ပြောတာပါ။ အချင်းချင်း အရေးမလုပ်ဘူး။ မေတ္တာတရား ခေါင်းပါးတယ်။ ပတ်ဝန်းကျင့်ရဲ့ တွန်းဖိမှုကြောင့် ဒီလို့ဖြစ်ရတယ်လို့ ကိုယ့်ကိုကို ခွင့်လွှတ်ပြီး သက်သာအောင် ဖော့ပြောရတာပါပဲ။

နယ်မြို့ကယ်လေးတွေမှာတော့ ရန်ကုန်မြို့နေလူတွေလို့ တခြား  
တစ်ရပ်က လာနေကြတဲ့ 'ပျံကျု'တွေမဟုတ်ဘူး။ 'ရွာနေပြည်တိုင်၊ ရပ်  
ဆွေရပ်မျိုးတွေ'မို့ အချင်းချင်း ကူညီရှင်းပင်းတယ်။ မေတ္တာထားတယ်။  
မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်တဲ့ 'အိမ်နီးနားချင်း' အဖွဲ့အစည်း တည်  
ဆောက်ပုံဟာ တည်နေဆဲရှိတာ တွေ့ရလို့ ဝမ်းသာကြည်နဲ့မိတယ်။

တစ်ရပ်တစ်ကျေးမှာ လေးလလောက် နေလာခဲ့တဲ့ အချိန်အတွင်း  
မှာ ကိုယ်သွားချင်တဲ့နေရာကို လမ်းသိသိ မသိသိ သွားတာပဲ။ 'ပါးစပ်  
ပါ ရွာတွေ' ဆိုတာလို့ တောလမ်းခရီး တောင်ဖီလာမြှောင်ကာဆီးနေ  
စေတော့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တာပဲ။

ဥပမာ ဆိုပါစို့။

“သဒ္ဓမ္မသီတရူဂျောင်ဆိုတာ ဘယ်အနားမလဲ”

“သို့ ... သဲကုန်းသပိတ်အိုင်ဆရာတော် ဓမ္မကထိက အသူ့ျင်  
ဉာဏ်သုရသီတင်းသုံးနေတဲ့ ချောင်ကိုလား၊ မဝေးတော့ဘူးခင်ဗျာ။ ဟော  
ဒီလမ်းအတိုင်း မြှောက်ဘက်ကိုသာသွား၊ ပြီးတော့ အနောက်ဘက်မှာ  
မစိုးရိမ်ချောင် တွေ့လိမ့်မယ်။ အဲဒီအနောက်သာ ချိုးဝင်လိုက်၊ ရောက်  
ကရော။ အပေါ်တက်သွားရတယ် ခင်ဗျာ”

ဒီတော့ 'အရှေ့၊ အနောက်၊ တောင်၊ မြှောက်ဘယ်မှာ မသိပါငြား  
ရန်ကုန်သား' မှာ အတော်ခက်သွားတာပေါ့။ သူတို့ဆီက အမြဲ အရှေ့  
အနောက်ကို ရည်ညွှန်းပြီး စကားပြောကြတာကိုး။ ဘတ်စ်ကားပေါ်  
မှတောင် 'ဒီအထုပ်ကလေး တောင်ဘက်နား တိုးလိုက်ပါလား' လို့  
ပြောကြတယ်။

အူကြောင်ကြောင် ဖြစ်နေတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေကို သူတို့ကလည်း အကဲခတ်ပြီး သူတို့အထဲက လူကြီးတစ်ယောက်က ဟန်နဲ့ပန်နဲ့ ပြောပြန်တယ်။

“သို့ ...ရပ်ဝေးက လူတွေ ထင်ပက္ခာ။ ဒီလိုပြောလို့ ဘယ်သွားတတ်ပါမလဲ။ ဟဲ ... ဟိုတစ်ယောက် လိုက်ပို့လိုက်စမ်း။ အဒေါ်တို့က ဆရာတော်ဆီ သွားမှာလား။ ဆရာတော်က ဝါတွင်းတောင် နေ့ဆိုရင် ကျောင်းမှ ရှိချင်မှ ရှိတာဗျို့။ မရပ်မနား တစ်နိုင်ငံလုံး လှည့်တရားဟော နေတာ။ တစ်နှစ် ၃၆၅ ရက်မှာ တရားပွဲက တစ်ထောင်ကျော်နေတယ်။ ဆရာတော်ဆီသွားမှူးရင် ဆရာတော်ရဲ့ တရားခရီးစဉ် လေ့လာပြီးမှသွားကြု့။ ဟဲ ... ဟိုခရီးစဉ် စာအုပ်ကလေး ပေးစမ်း။ မှန်း .. ကြည့်ရအောင်၊ သို့ ... ဝါခေါင်လဆန်း ၂ ရက်ဆိုတော့ ရှိတယ်ပျူ ရှိတယ်။ သွားကြရေ့”

အဲသလို ဂရာတစိုက် လမ်းပြရုံမကသေးဘူး။ သိသင့်သိရာတွေကို စေတန္တာဝန်ထမ်း ပြန်ကြားရေးဌာနတစ်ခုလို့ အလုပ်တစ်ခုလုပ်ပြီး ပြောပြလိုက်သေးတယ်။

ရန်ကုန်မြို့ကြီးမှာ လမ်းမေးကြည့်စမ်းပါလား။ ‘မသိဘူး’လို့ ပြောဖော်ရရင် တော်လှပြီ။ တကယ်တော့ သိလည်း မသိကြပါဘူး။ သိလည်း ဂရာမစိုက်ကြပါဘူးလေ။ ကိုယ့်စားရေးသောက်ရေး ရန်းကန်နေရသူတွေ မဟုတ်လား။ အချင်းချင်း မေတ္တာ စေတနာ မထားနိုင်ကြဘူး။

မြင်းလှည်းစီး ဆိုလည်း အများနဲ့အတူ စီးရတာပဲ။ ခရီးသည် အချင်းချင်း “ဟဲ...ကလေးမ၊ ညည်းရဲ့ခြင်းကြီးဟာ ဟိုသီလရှင်ဆရာကြီး ခေါင်းကိုတို့က်နေပြီလေ၊ ရွှေပေးလိုက်ဦး”

“ဧည့် ... ဟုတ်လား။ ကန်တော့ပါရဲ ဆရာကြီးဘုရား”

“နေပါစေ ကိစ္စမရှိပါဘူး။ ခရီးသွားဆိုတာ ဒီလိုပဲပေါ့” အစရှိသည်ဖြင့် မေတ္တာရှေးရှု စကားပြောသံတွေ ကြားရတယ်။

“ဗျို့ ... မြင်းလှည်းဆရာ၊ ရွှေနားက အကြော်ဖို့မှာ ရပ်ပါဉီး၊ ဘယာကြို ဝယ်ချင်လို့” အဲသလို တစ်ယောက်ပြောလို့ ရပ်ပေးလိုက်တယ်ဆိုရင်ပဲ လှည်းပေါ်က လူတွေအားလုံးကိုယ်စီ အကြော်စုံအမျိုးမျိုးဝယ်ချင်ကြတော့တာပဲ။ ဒီတော့ တစ်ပြီလုံး ဆင်းရင် မလွယ်ဘူး မဟုတ်လား။ ဒီတော့ မြင်းလှည်းဆရာမှာ ဘယ်သူက တို့ဟူးကြော် ဘယ်နှစ်ခု၊ မတ်ပဲကြော်က ဘယ်နှစ်ခု၊ ပေးလိုက်တာ ငါးကျပ်တန်၊ ဟိုတစ်ယောက်က ... အစရှိသည်ဖြင့် လူအမျိုးမျိုးကို အလို့ဆန္ဒပြည့်အောင် ကူသယ်ခေါက်သယ် စိတ်ရည်လက်ရည် လုပ်ပေးရှာတယ်။

တစ်ခါလည်း ဆိုက်ကားစီးတယ်။ ‘ဒေါက်တာလှရွှေအိမ်’ လို့ပြောလိုက်တယ်။ ဒီတော့ ဆိုက်ကားဆရာက ‘ဧည့် ... ကွမ်းစား ဒေါက်တာလှရွှေလား၊ ကျွန်ုံတော်သီတယ်၊ နန္ဒဝန်ကွက်သစ်ထဲမှာ၊ ကွမ်းတော့တကယ်စားပါပဲဗျာ၊ ကွမ်းစားသလောက်ဆေးလိုက်တယ်ခင်ဗျာ၊ စေတနာလဲ တကယ်ကောင်းပါပဲ၊ တစ်ခါ ကျွန်ုံတော့ကလေး ဖျားတုန်းကပထမအခေါက် ဆေးတွေဘာတွေပေးပြီး နောက်တစ်နေ့လာခဲ့ဉီးလို့ မှာတယ်ဗျာ။ ပြီးတော့ ပိုက်ဆံမပေးနိုင်လို့ မလောဘဲမနေနဲ့၊ ပိုက်ဆံမရှိလို့လူအသေခံတာမျိုး မဖြစ်စေနဲ့လို့ ထပ်မှာတယ်ဗျာ။ တစ်ခါလည်းဗျာ၊ ကျွန်ုံတော့အိမ်နားက ဆိုက်ကားသမားရဲ့ ကလေးကို ရောဂါကြီးတယ်မဖြစ်ဘူးဆိုပြီး သူ့အိမ်ပေါ်တင်ပြီး ကုပေးတယ်ဗျာ။ အဒေါ်က ဘာဖြစ်လို့လဲ ဖျားလို့လား”

အဲသလို သူ့ဆီက သတင်းပလင်းတွေ ပေးရုံမကဘူး။ ကိုယ့်အ ကြောင်းကို မေးလိုက်သေးတယ်။ ရန်ကုန်သူ ရန်ကုန်သားတို့ သဘာဝ အတိုင်းဆိုရင် ဆိုက်ကားသမားက လူကိုအရောင်ပြီး စပ်စုရမလားလို့ မျက်နှာကြီးစူပုပ်နေစရာပေါ့။

ဒါပေမဲ့ မေတ္တာစေတနာဆိုတာ တုံ့ပြန်တဲ့သဘောရှိတယ်။ မူဆိုး တစ်ပိုင်း ရန်ကုန်သူ မိန်းမရိုင်းကလည်း သူတို့ရဲ့ စရိက်သဘာဝကိုနှစ်ယ် ပြီး အာလူးဖုတ်ရပြန်တာပေါ့။

“အဒေါ်က ဘာမှုမဖြစ်ပါဘူး။ ချွေးမနဲ့ မြေးလေး တောင်ရိုးပေါ် မှာ ဖျားကြလို့လေ၊ ဒေါက်တာလှေရွှေက သူ့မြင်းလှည်းနဲ့ နေ့တိုင်းလာ ကြည့်၊ ဆေးတိုးဆေးပေးတယ်။ ကံဆိုးချင်တော့ ဥတုတွေပျက်၊ မိုးကြီး တွေရွာ၊ တစ်တောင်လုံး အေးစိမ့်ပြီး အဖျားမကျဘူး။ ဒါနဲ့ ဒီအဖျားက နာရီပိုင်းနဲ့ စောင့်ကြည့်ပြီး ဆေးကုမ္ပဏီဖြစ်မှာဆိုပြီး လူနာသားအမို့ နှစ် ယောက်သာ မကဘူး။ အစွယ်အပွား မိသားစုအားလုံး လူခြောက် ယောက် အိမ်ပေါ်တင်ကျွေးရတာကဲ့။”

“သူ့တိုက်ကြီးကလဲ နှစ်ထပ် အကျယ်ကြီးပါဗျာ”

“တိုက်ကျယ်ပေမယ့် စေတနာ မေတ္တာ ကျယ်ဝန်းဦးမှပါကွာ၊ အခုခံုရင် လူနာတွေ အဖျားကျပြီး ဟောလစ် စွတ်ပြုတ်အစရှိတဲ့ အစား အစာတွေနဲ့ ပြုစုနေရပြန်ပြီလေ၊ အဲဒါ အဖိုးအခအကြေးငွေလဲ မယူ၊ ငွေကြေးနဲ့ဖြတ် ကျွေးဇူးဆပ်လို့လဲ မဖြစ်နိုင်တဲ့ အဖြစ်မျိုးမျိုး အတော်ခက်ပါ တယ်ကွာ”

“အဒေါ်တို့နဲ့ အမျိုးတော်သလား”

“မတော်ပါဘူးကွာ။ အဒေါ်ရွဲခင်ပွန်း တက္ကသိုလ်မှာ ဆရာလုပ်တုန်းက ဆရာလှုချွေက တပည့်ဖြစ်ခဲ့ဖူးတယ်။ အဲဒါ ဆရာရဲ့ ကျေးဇူး ဆပ်တာတဲ့ကွာ။ သူ့ဆရာကလဲ အခု စစ်ကိုင်းချောင်မှာ တစ်ဝါတွင်းပွဲ့ောင်းဝတ်နေတာကိုးကွဲ့။ ကဲ ပြောရင်းဆိုရင်းရောက်ပြီ။ ကုန်းအဆင်းကြီး မဆင်းနဲ့ကွာ။ အနီးလေးပဲ အဒေါ်ဘာသာ သွားပါမယ်”

“အဒေါ်သွားလို့ ဖြစ်မလား။ လမ်းတွေက မိုးရွာထားလို့ ချောနေတယ်နော်။ ကျွန်ုတ် လိုက်တွဲပို့ပေးမယ်လေ”

“နေပါစေကွာ။ ကျေးဇူးတင်ပါတယ်”

\* \* \*

တစ်ခါ ဒီကပဲ ဆိုက်ကားစီးသွားတယ်။ လမ်းမှာ ဆွမ်းတော်ပဲကြီး လှည့်လာတာနဲ့ ကြိုတယ်။ ရေးရိုးမပျက် ထိုးဖြူတွေ၊ ကျိုးတွေနဲ့ ဝင်းခင်းပြီး အက အခုန်တွေနဲ့ စည်တွေဗျာတွေနဲ့ လှလှပပကြီး မြင်ရတယ်။ ဒီတော့ ငယ်ငယ်တုန်းက ဘိုးသွားဆွေမျိုးသားချင်းတွေနဲ့ နေခဲ့ရတုန်းက မြင်ကွင်းတွေ ပြန်ပေါ်လာပြီး မျက်ရည်မကျမိအောင် ထိန်းရပါတော့တယ်။

ဆိုက်ကားဆရာကလည်း ဆွမ်းတော်ကြီး ဝတ်သင်းတွေ အကြောင်းပြောလိုက်တာ ကောင်းမှုတော်ဘုရားကြီးက ဘယ်နေ့၊ ငါးထပ်ကြီး ထူပါရုံ၊ ဆင်များရှင် ဘုရားတွေက ဘယ်ရက်နဲ့ စုံလို့ပဲ။

“အမယ် ... ဆိုက်ကားဆရာ၊ စကားတပြောပြောနဲ့ လမ်းမှားကွေ့နေပြန်ပြီ၊ ခု အဒေါ်သွားမှာက မြောက်ဘက်လေ၊ အခု ဘာလို့ တောင်ဘက်ကွေ့နေတာလဲ”

“လမ်းမမှားပါဘူး အဒေါရဲ။ ဒီဆွမ်းတော်ကြီးပွဲက အကတွေ သိပ် စုံတာ၊ ဟောဟိုလမ်းထောင့်မှာ ရပ်ပြီး အကမျိုးစုံ ကလိမ့်မယ်။ အဒေါကံတဲ့အခါ ကြည့်သွားပါဉီး။ ကျွန်တော်စောင့်ပါမယ်။ စောင့်တဲ့အတွက် ပိုက်ဆံ အပိုမတောင်းပါဘူး၊ အဒေါကြည့်စေချင်လိုပါ၊ သိပ်ကောင်းတာ အဒေါရဲ။ ဒါမျိုးက ကြည့်ရခဲ့တယ်”

အဲသလို စေတနာ ဗရဣပ္နဲ့ ဆိုက်ကားသမားက ပြောရှာပေမယ့် ကျွန်မမှာ ဝမ်းနည်းစွာနဲ့ ငြင်းလိုက်ရတယ်။ ‘အဒေါမှာ ကိစ္စ အရေးကြီးလိုက္ခာ’ လို့ တောင်းတောင်းပန်ပန်နဲ့ ပြောပြီး ဆိုက်ကား ပြန်ကွေ့လိုက်ရပါတွေ့တယ်။

က . . . အဲဒါပဲ ကြည့်တွေ့လေ၊ ရန်ကုန်သူ ရန်ကုန်သားတွေမှာ ‘အချိန်မရှိဘူး’၊ ‘အလုပ်တွေများတယ်’၊ ‘မအားဘူး’ အဲဒီ ဖြစ်ရပ်ကြီးတွေနဲ့ ရင်ဆိုင်နေရတော့ တစ်ဦးအပေါ်တစ်ဦး မေတ္တာထား ကူညီဖို့ မပြောနဲ့၊ သူတစ်ပါးက ထားတဲ့ မေတ္တာကိုတောင် ခံယူဖို့ ‘အချိန်မရှိ’တဲ့ တကယ့် ငရဲကောင်တွေလိုပါကလားနော်။

**[ဥဇော်၊ ဖန်နဝါရီလ]**



## ကံကောင်းလိုက်လေ

မွှဲ။ ဒီမိတ်တဲ့။ နှစ်သစ်ကူးမှာ ‘ကံကောင်းလိုက်လေ’ လို့ ကျိုးရင့်လိုက်ရတဲ့ အကြောင်းကတော့ ဒီလိုပါ။ ဒီဇင်ဘာလ ၂၈ ရက်နေ့က မျက်မှားက်ခေတ်စာပေရဲ့ ဘုရင်မကြီး တစ်ဆူဖြစ်တဲ့ ဒဂုံးခုန်ခင်ခင်လေး ကို ကန်တော့တဲ့ ပွဲတစ်ခု ‘ကရိတ်’ မှာ ကျင်းပတာဟာ အတော် ၀၆။ သာ စရာ၊ ကြည်နှုံးဝမ်းမြောက်စရာပါပဲ။

ဒါကြောင့် ကံကောင်းလိုက်လေနော်လို့ ထပ်တလဲလဲ စိတ်ထဲက သာမက နှုတ်ကပါ ဆိုမိပါတယ်။ ကံကောင်းတာ ဘယ်သူလဲ၊ အသက် ၇၈ နှစ်အရွယ်အထိ ကလောင်နဲ့ လက်မပြတ်ဘဲ ရေးနေနိုင်တဲ့ ‘မမခင်’ လို့ အများက တရိတေသာ ခေါ်ကြတဲ့ ဒဂုံးခုန်ခင်ခင်လေး ယခုလို စုပေါင်း ၄၅၀နံးပြီး ပူဇော်ခံရတာကို ‘ကံကောင်းလိုက်လေ’ လို့ ဆိုလိုက်ခြင်း မဟုတ်ပါဘူး။

ကံကောင်းတဲ့သူက ပူဇော်ခံရတဲ့ ‘မမခင်’ (ဒဂုံးခုန်ခင်ခင်လေး) မဟုတ်ပါဘူး။ မမခင်အဖို့ ဒီလိုပူဇော်ခံရမှုလည်း စာပေဘုရင်မကြီး အဖြစ် ဂုဏ်တက်မှာ မဟုတ်ပါဘူး။ နှစ်ပေါင်း ၆၀ ကျော်ကြာ ကလောင်

ကိုင် ရေးလာခဲ့တဲ့ ဂဏ်ဖြပ်က ပြည့်စုံပြီးသားပါ။ ကိုယ့်ပညာပါရမီ ဘုန်းကံနှင့် ကိုယ့်ပညာကို ဝေမျှပေးချင်၊ အမွှေပေးချင်တဲ့ ဆန္ဒစေတနာ ကြောင့် အလိုလိုရတာမျိုးပါ။ ဒါကြောင့် ကန်တော့ခံရတဲ့ မမခင်ဟာ ထူးပြီး ကံကောင်းသူ မဟုတ်ပါဘူး။

ကံကောင်းသူတွေက ဒီလိုပုဂ္ဂိုလ်တွေကို ကန်တော့ရတဲ့ သူတွေပါ။ မမခင်လို ကြည်ညိုစရာ၊ အားထားစရာ၊ ကန်တော့ပန်းဆက်စရာ၊ ပုဂ္ဂိုလ် မျိုးတွေ ရှိနေခြင်းဟာ ကံကောင်းလေစွဲလို့ ဥဒါန်းစကား ကျူးရင့်နေဖို့ ကောင်းလှပါတယ်။

လောကကြီးမှာ ရိုသေထိုက်သူ၊ ချစ်မြတ်နိုးထိုက်သူ ရိုတယ် ဆုံး တာ မဂ်လာတစ်ပါးပါပဲ။ စဉ်းစားကြည့်ရင် ဒီလိုရိုသေရမည့်သူ၊ ပူဇော် ခံမည်သူတွေသာ (ဖွဲ့ဖြိုးမပြောကောင်း မဆုံးကောင်း) မရှိရင် လောက ကြီးဟာ အတော့်ကို အရပ်ဆိုး၊ မဂ်လာမရှိ၊ သုသာန်တစ်ပြင်လို့ နေချင် စရာမကောင်းတဲ့ လောကကြီး ဖြစ်နေမှာပဲ။ ဒါကြောင့် ရိုသေထိုက်သူ၊ ပူဇော်ထိုက်သူတွေ အမြှို့နေပါစေလို့ စိတ်ထဲက ဆုတောင်းနေမိ ပါတယ်။

ပြီးတော့လည်း အဲဒီကန်တော့ပွဲမှာ မမခင်ရဲ့ ကျေးဇူးကြောင့် စာပေစင်မြင့်ပေါ်ရောက်ပြီး စာရေးဆရာ ဖြစ်လာကြသူ အမျိုးသမီး တွေကလည်း မမခင်ရဲ့ကျေးဇူးကို ထုတ်ဖော်ပြောကြတယ်။ သူ့ကျေးဇူး ကို အောက်မွေ့တတ်သူ၊ သတိရတတ်သူ၊ သတိရအောက်မွေ့ရုံနှင့် မနေ သေးဘဲ ထုတ်ဖော်ပြောဆိုသူများဟာ သူတော်ကောင်းလက္ခဏာ တစ်ပါး ပါဝင်ပါတယ်။ ကျေးဇူးထုတ်ဖော်ပြီးပြောဆိုရတာဟာ အလွန်ပဲအရသာ ရှိပါတယ်။ စကားဆုံးတာ စိတ်ကြည်နဲ့နှစ်သက်စေတာလည်း စကားပဲ။

စိတ်နောက်ကျိုး နှလုံးမသာမယာ ဖြစ်တာလည်း စကားပဲ။ ဒီတော့ ခုလိုကျေးရှုံးစကားတွေ ပြောတာဟာ ပြောရတဲ့လူတွေကလည်း နှစ်သက်ရွင်လန်းသလို ကြားရတဲ့ သူတွေကလည်း အလွန် နှစ်လို ကြည့်နှုံးလှပါတယ်။

မမခင်ကို ကန်တော့ကြတဲ့ပဲမှာ မြင်ခဲ့ရ၊ ကြားခဲ့ရတာကို အကြောင်းပြုး စိတ်ထဲမှာ တစ်ခု ဖြစ်ပေါ်လာတာ ရှိသေးတယ်။ မမခင်ကို ပိုင်းဝန်း ပူဇော်ကန်တော့ကြတဲ့ အမျိုးသမီးတွေဟာ ညီမ၊ တူမ၊ သမီးအရွယ်တွေသာမက မြေးအရွယ်တွေအထိ ပါတယ်။ သမီးတပည့်တွေသာမက မြေးတပည့်တွေ ဆိုပါတော့။

အခုတလော တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာ မိဘနဲ့ သားသမီး၊ ဆရာနဲ့တပည့် ဆိုသလို အသက်ချင်းကွာတဲ့လူတွေ တစ်ဖက်နဲ့တစ်ဖက် စည်းလုံးမှုမရှိ၊ ရင်ကြားမစွေတဲ့ ပြဿနာ အတော်ပဲ ကြီးမားနေပါတယ်။ အသက်အရွယ်ကွာဟမှု (Generation Gap)ကို အကြောင်းပြုး ဖြစ်တယ်လို့ ဆိုတယ်။

လူကြီးနဲ့ လူငယ် စိတ်သဘာက္ခာလွှဲကြတယ်ဆိုတာ မဆန်းပါဘူး။ ဘယ်ခေတ် ဘယ်နေရာ ဘယ်အရပ်မဆို ရှိကြတာချည်းပါပဲ။ ခံစားမှ အတွေးအခြေတွေ တစ်ထပ်တည်း မကျနိုင်ပါဘူး။ ‘ကွာဟမှု’ ရှိနေမှာ ပါပဲ။ ဒါကတော့ သမိုင်းတစ်လျှောက်မှာ ဒီလိုပဲ လာခဲ့ကြတာပါ။ လူကြီးတွေကလည်း ‘ခုခေတ်လူငယ်တွေများ မျက်စိနောက်စရာ ... ဘယ်လိုဟာတွေလဲ’ လို့ ညည်းတွားကြသလို လူငယ်တွေကလည်း ‘ဒီအဘိုးကြီးအဘွားကြီးတွေကလည်းကွာ...’ အစရှိသည်ဖြင့်ပေါ့လေ၊ ဘယ်တော့မှ ညီညွတ်မှု မရှိနိုင်ကြပါဘူး။

ဒီလိုပဲပေါ့၊ အခုလူငယ်တွေ လူကြီးဖြစ်လာကတော့လည်း သူတို့ရဲ့  
သားသမီး တပည့်လူငယ်တွေ တစ်ခါ သူတို့ကို ဒီလိုပဲ ပြောကြညီးမှာ  
ပေါ့။ ဒီလိုပဲ သံသရာလည်နေမှာပါပဲ။

ဒီကိစ္စကို အခုပြန်စဉ်းစားမိတယ်။ မမခင်ကို ကန်တော့ကြတဲ့ ပဲ  
ကိုကြည့်ပြီး ‘အင်း...တို့ဆီမှာတော့ လူကြီးနဲ့လူငယ် ကွာဟမှုဟာ သိပ်  
မဆိုးလှသေးပါကလား’ လို့ အောက်မေ့မိပါတယ်။ ဒါလည်း မြန်မာ  
အစဉ်အလာ ယဉ်ကျေးမှုက ထိန်းပေးထားလို့ ဖြစ်မှာပါပဲ။

ကိုယ်ကိုယ်တိုင် လူငယ်အဖြစ်နဲ့တုန်းက လူကြီးတွေအပေါ် ဘယ်  
လိုသဘောထားခဲ့တယ်ဆိုတာ ပြန်စဉ်းစားမိတယ်။

စာရေးသက်အားဖြင့် နှစ်ပေါင်း ၄၀ကျော်လို့ ၅၀ နီးလာခဲ့ပြီ။ လွန်  
ခဲ့တဲ့ နှစ်ပေါင်း ၅၀ က စာရေးဆရာလောကဟာ ဘယ်လိုလဲ၊ ကလောင်  
သစ် လူငယ်စာရေးဆရာတွေ ဘယ်လိုတက်လာခဲ့သလဲ ဆိုတာ ပြန်  
ပြောင်း တွေးမိတယ်။

အဲဒီတုန်းက မဂ္ဂဇင်းဆိုလို့ ဒဂုံးမဂ္ဂဇင်း၊ သူရိယမဂ္ဂဇင်း၊ နောက်  
မှန်းခြေအားဖြင့် ၁၉၃၀ နောက်ပိုင်းဆီလောက်မှာမှ ကဝိမျက်မှန်တို့  
ဘာတို့ ပေါ်လာတယ်။ စာပေ ဝါသနာထုံးလာတဲ့ လူငယ်တွေအဖို့ ဒဂုံး  
ခင်ခင်လေး၊ ဒဂုံးခင်လေးဆွဲ၊ လယ်တီပလ္းတိုးမောင်ကြီး၊ ဆရာ  
အော်၊ ဒဂုံးနတ်သူ့၊ ပိမိုးနင်း၊ မဟာဆွဲ(နာမည်တွေ ရေးရင်အတော်  
ပဲ များပါတယ်) သူတို့ကို မမြင်ဖူးပေမယ့် စာဖတ်ပြီး အားကျရတယ်။  
အတုယူရတယ်။

ဒီနေရာမှာ ‘အားကျ’ ရတယ် ဆိုတာ အတော်ပဲ အရေးကြီးပါ  
တယ်။ တက်သစ်စ စာရေးဆရာများမှာ ကိုယ့်ရှေ့က ရေးသွားသူတွေ

‘အားကျ’ စရာရှိမှုလည်း ကြီးစားချင်စိတ် ရှိပါတယ်။ ဒါကြောင့် လူ ချင်းမတွေ့ရဘဲ စာကိုတွေ့ပြီး အားကျရတာကိုပဲ အလွန်ကျေးဇူးတင် ရပါတယ်။ လူချင်းတွေ့ ပြောဆိုသင်ပြပေးတာ မဟုတ်ပေမယ့်လည်း မြင်ဆရာအဖြစ်နဲ့ အမြဲလေးစားရှိသောရပါတယ်။ လူချင်းတွေ့ကြတော့ လည်း တစ်ခွန်းစ နှစ်ခွန်းစ ပညာဗဟိုသုတ စကားတွေကို ကြားနာ မှတ်သားရပါတယ်။

ဒီနေရာမှာ ကိုယ့်ထက် ဝါရင့်အသက်ကြီးတဲ့ စာရေးဆရာတွေမှာ အားနည်းချက်တွေ၊ ပျော့ကွက်တွေကိုကော လူငယ်စာရေးဆရာတွေက မမြင်ကြဘူးလားလို့ မေးရင် မြင်ပါတယ်။ ဘယ်အတတ်ပညာရှင် အသိ ပညာရှင်ပဲဖြစ်ဖြစ် ပျော့ကွက်တွေ အားနည်းမှုတွေ ရှိတယ်ဆိုတာကို လူငယ်တွေ သိပါတယ် မြင်ပါတယ်။

သို့သော်လည်း ဒီဆရာကြီးတွေ ဆရာမကြီးတွေ ရှေ့ကနေပြီး ရေးပြသွားကြလို့ နောက်က လိုက်နိုင်ကြတာကိုတော့ ကျေးဇူးမေးမေး မမေ့ ကြပါဘူး။

ပြီးတော့လည်း ကိုယ်တိုင် ကလောင်ကိုင်ပြီး စာရေးလာလို့ အောင် မြင်မှ အထိက်အလျောက် ရလာတဲ့အခါကျတော့လည်း လူကြီးတွေကို ပြန်ခြေရာချင်း တိုင်း၊ အထင်သေးစကားနဲ့ ပြစ်မှားတာမျိုးလည်း လုပ် ကြတာ မတွေ့ဖူးပါဘူး။ လူကြီးတွေကို မမဲ့ သူတို့လောက် မအောင်မြင် လည်း မနာလို့ မစွဲရ မရှိပါဘူး။ သူတို့လို့ ဖြစ်ဖို့ပဲ ကြီးစားရတာပါပဲ။

လူကြီးတွေကို ဂုဏ်တုဂုဏ်ပြုပဲ လုပ်ပြီး အမနာပပြော စောကား ဖို့ ဆိုတာလည်း မစဉ်းစားရတဲ့ ကိစ္စတစ်ခုပါပဲ။ လူကြီးတွေမှာ အား နည်းချက်တွေ ပျော့ကွက်တွေ ရှိနေရင်တောင်မှ ဒါတွေကို အရသာယူ

ပြီး ပြောဖို့ ရေးဖို့ဟာလည်း ကိုယ့်အလုပ် မဟုတ်သလိုပဲ အောက်မှာ ကြပါတယ်။ သူတို့လူကြီးတွေ ရွယ်တူတန်းတူချင်းတွေ ပြောကြရေးကြ တာတွေကိုပဲ ဖတ်ပြီး သဘောကျမှတ်သား ပညာယဉ်ခြားကြပါတယ်။

မြန်မာ့ထုံးတမ်းအစဉ်အလာအရ အာစရိယဂိုဏ်းဝင် ဆရာသမားကို ရိုသောလေးစားရတယ်။ တစ်လုံးတစ်ပါဒ တစ်ဂါထာပဲ သင်ပေးသူဖြစ် ဖြစ်၊ ဆရာကျေးဇူးကို မမေ့ရဘူးဆိုတဲ့ သဘောတရားတွေ ရင်ဝယ်ပိုက် ထားကြတာမို့လည်း လူကြီးနဲ့လူငယ် ခြေရာချင်းတိုင်း ဂုဏ်ပြုင်တာမျိုး တွေ၊ မရှိမသေ မလေးမစား အမနာပပြောတာမျိုးတွေဟာ မြန်မာလူမျိုး မိကောင်းဖခင် သားသမီးများရဲ့ အသိုင်းအဝိုင်းမှာ မရှိကြပါဘူး။ အဲဒါ လည်း မြန်မာ့မင်္ဂလာတစ်ရုပ်ပါပဲ။

မမခင်ကို လူငယ်စာရေးဆရာများက ကန်တော့ပြီး ကျေးဇူးတွေ ထုတ်ဖော်ပြောကြတဲ့ ပွဲဟာဖြင့် တကယ်မင်္ဂလာရှိလှပါပေတယ်။ ဒီလို ကန်တော့ရမယ့် ပုဂ္ဂိုလ်ရယ်လို့ မားမားမတ်မတ်ရှိနေတာလည်း ကျွန်ုံးမ တို့ တစ်တွေအဖို့ ကံကောင်းလှပါတယ်။ မမခင်သာမက စာပေလောက မှာ ရှေးအထက်ထက်က ဦးဆောင်ပြီး ရေးသား ပညာပေးလာခဲ့ကြတဲ့ ဆရာကြီးအားလုံးကိုပါ အထူးလေးစား ကျေးဇူးတင်စွာဖြင့် စုံဆယ်ဖြာ လက်အုပ်မိုး၍ ရှိခိုးကာ မင်္ဂလာယဉ်လိုက်ရပါတော့တယ်။

သော်... တို့တစ်တွေ ကံကောင်းလိုက်လေ၊ အရတော်လိုက်လေ။

**[၁၉၈၁၊ ဖေဖော်ဝါရီ]**



## ဟာသရသန် ပြောတ်

ပွဲကည့်တယ်ဆိုတာ ပျော်ချင်လို့ ကြည့်ကြတာပဲဆိုပြီး လွမ်းခန်းမကြိုက်တဲ့လူတွေလည်းရှိတယ်။ ရိုးရာဇာတ်ပွဲကြီးတွေရဲ့ လွမ်းခန်း၊ ငိုချင်းချေခန်းကို တစ်ရေးနှီးမှ တမင်သွားကြည့်တဲ့သူတွေလည်း ရှိတာပဲ။

မြန်မာလူမျိုးက ပျော်တတ်တယ်လေ။ ဒါကြောင့်လည်း နိုင်ငံခြားသားတွေက မြန်မာအကြောင်းရေးရင် ဒီပြင်ဟာ ဘာပဲတစ်မျိုးစီရေးကြပေမယ့် ‘အလွန်ပျော်တတ်တဲ့လူမျိုး’ ဆိုတာတော့တစ်ညီတစ်ည့်တည်း ဆုံးဖြတ်ကြတယ်။

တစ်ခါတစ်ခါ နိုင်ငံခြားသား မိတ်ဆွေတွေက မြန်မာရပ်ရှင်ကည့်ချင်တယ်၊ ဘယ်ကားကောင်းလဲလို့ မေးရင် စာရေးသူက ဖြေလိုက်တာပဲ။ ‘ရယ်စရာ ကွန်မီဒီ (comedy)ဇာတ်ကားသာ သွားကြည့်၊ အားလုံးကောင်းတာပဲ’။

ပြီးတော့ ထပ်ဆင့်ရှင်းပြလိုက်ပါတယ်။ ‘ကွန်မီဒီ ရယ်စရာရပ်ရှင်တွေချင်း ယူဉ်လိုက်ရင်တော့ တို့ရဲ့ မြန်မာဇာတ်ကားတွေက သာတာ

ချည်းပဲ၊ အထူးသဖြင့် အဂ်လိပ်ဘတ်ကားတွေထက်တော့ သာတာပဲ။ အဲလေ ... အမေရိကန်ကွန်မီဒီဘတ်ကားတွေလည်း မဆိုးပါဘူး။ မြန်မာ ဘတ်ကားလောက်နီးနီး ကောင်းတာလဲ ရှိကြပါရဲ့'

အဲသလို ရယ်သွမ်းသွေးပြီး အတည်လိုလို၊ အပြောင်လိုလို အသား ယူ ပြောလိုက်ပါတယ်။

အဲဒါဟာ တမင်သူတို့ကို စီးပိုးပြီး ပြောတာ မဟုတ်ပါဘူး။ တကယ် ပါ။ မြန်မာလူမျိုးတွေက ‘ဟာသပညာ’ မှာ တကယ်ပြောင်မြောက်ကြပါ တယ်။ ဒီတော့ကာ တစ်ခု သတိထားပြီး ကြိုးစားကြဖို့ လိုတာက မြန်မာ လူမျိုးများရဲ့ မွေးရာပါ ဟာသပညာကို စနစ်ပေါ်လေားချ ထိန်းသိမ်းပြီးဆင့် ပွားတိုးတက်အောင် လုပ်ကြဖို့ပါပဲ။

ပညာဆိုတာမျိုးက (၁) မွေးရာပါ ဖီဇက ပါလာတာရယ်၊ (၂) ဗဟို သုတတွေ ရှာမှုးပြီး အဲဒီဒီဇော် မွမ်းမံပြီး ယူတာရယ်၊ (၃) အဲသလိုပင်ကို လည်းရှိတယ်။ မွမ်းမံမှုလည်းရှိတယ်ဆိုတော့ ပြည့်စုံလာတဲ့ ပညာကို စနစ်ပေါ်လေားချပြီး ထိန်းသိမ်းကြရလိမ့်မယ်။

အဲဒီ အချက် သုံးခုမှာ မြန်မာလူမျိုးတွေဟာ (၁) နှင့် (၂) က ဖြင့် ပြည့်စုံကြပါတယ်။ (၃) အချက်ဖြစ်တဲ့ စနစ်ပေါ်ကတော့ ဖြင့် အတော်ပဲ အားနည်းလို့ နေသေးတယ်လို့ ဆိုချင်ပါတယ်။

အနုပညာတွေ၊ သီချင်း၊ ဂိုဏ်၊ အကပညာတွေကို ရေးအစဉ်ဆက် ဆက်က ထိန်းသိမ်းထားခဲ့ကြတယ်။ ‘စနစ်ပေါ်’ ရှိလို့သာ ခုအထိ တိုင်းပြည့်ရဲ့ ရတနာအမွှအနှစ် ကျန်ခဲ့တာပေါ့။

နောက်ခေတ်တွေကျလာတော့ ရေးက စနစ်ပေါ်တွေက ပြိုကွဲ လာကြပြီလော့။ ဒီတော့ ပြန်လည်ဖော်ထုတ်နိုင်တာတွေလည်း ထုတ်ဖော်

ကြပြီး အသစ်ထွင်ကြရတာပါ။ ဥပမာ – ဂိုတာဘက်မှာဆိုရင် သက္ကာတနှင့် တီးတဲ့စနစ်တွေ သုံးလာကြပြီ။

ပြောတ်ပညာကိုလည်း ဒီလိုပဲ စနစ်ပေါ်သုံးနှင့် ပြန်ပြီး ထူထောင်ပြီး နောင်လာမည့် သဘင်ပညာသည်တွေကို ပညာဆက်ပေးရလိမ့်မယ်။ ဒီတော့ ပြောတ်ပညာမှာ အတော်ပဲ အခိုကကျတဲ့ ဟာသပညာကိုဦးတည်ပြီး တင်ပြချင်ပါတယ်။

ဟာသပညာကို စနစ်ပေါ်သုံးချပြီး လေ့လာဖို့လိုပါတယ်။ အပျော်အပျက်ပဲလို့ ပေါ့ပေါ့တန်တန်ထားလို့ မဖြစ်ပါဘူး။ ဟာသပညာဟာ သဘင်ရဲ့ အသက်သွေးခဲ့ဖြစ်ပါတယ်။

ရှေးက လူနှစ်တော်ကြီးတွေ ဦးဖော်တို့၊ ကိုစပယ်ရှယ်၊ ဦးရွှေအပ်၊ အငြမ့်ပိုင်းကဆိုရင် ဒန်ဘောက်၊ ညုပ်ကြီး၊ အခုခေတ် ဦးရွှေငါးတို့ပေါ့လေ ... အဲသလို ပညာရှင်ကြီးတွေရဲ့ ပညာတွေဟာ မတိမ်ကောသင့်ပါဘူး။

ဒီပညာသည်ကြီးတွေဟာ ဓာတ်ထဲမှာ ငယ်စဉ်ကတည်းက လိုက်ပြီး ကြိုးကြိုးစားစား ပညာယူခဲ့ရတာပါ။ တကယ်တော့ သူတို့ရဲ့ ပင်ကို ပီဇွန်အတွေးအမြင်ပေါင်းစပ်ပြီး ကိုယ်ကြိုးစားမှုအပေါ်မှာ အခြေခံ ကြရတာတွေ ဖြစ်ပါတယ်။

ဒီတော့ အဲသလို ပညာသည်ကြီးတွေကို ‘အဘတို့ပညာကို ကျွန်တော်တို့ ပေးခဲ့ပါ’ လို့ တောင်းလို့ မရဘူး။ ပညာလိုချင်တဲ့သူက ကိုယ့်အသိနဲ့ကိုယ် ကြိုးစားပြီး ယူကြရတာပဲ။


အဲသလို ကိုယ်အသိနဲ့ကိုယ် ဆရာကောင်းဆီမှာ ဆည်းကပ်ပြီး ပညာယူကြဖို့ ဆိုတာကလည်း ခုခေတ်မှာ မရတော့သလောက်ပါပဲလေ။

စားဝတ်နေရေး ရှန်းကန်မှုကလည်း ရှေးကထက် ကျပ်တည်းလာတော့  
ရှေးကလို ရေရှည်စီမံကိန်းတွေနဲ့တော့ ပညာယူမယ့်လူက စိတ်မရည်  
ကပေဘူး။

ဒါကြောင့်မို့ ပညာတစ်ခုကို စနစ်ပေါ်သော်လည်း အခြေခံသင်ပေးလိုက်  
ဖို့ လိုလာတယ်။ အခြေခံရသွားတဲ့အခါမှ သူ့အသိနဲ့သူ ကြိုးစားမှုနဲ့  
ဆက်သွားနိုင်မယ်။

ဟာသပညာနဲ့ ပတ်သက်ပြီး စာနဲ့ ရေးတာပဲဖြစ်ဖြစ်၊ ရောတ်ခုံပေါ်  
မှာ ကပြတာပဲဖြစ်ဖြစ်၊ ဘယ်လိုအမျိုးအစား ရှိတယ်။ တစ်ခုနဲ့တစ်ခု  
ဘယ်လို ဆက်သွယ်တယ်ဆိုတာ ပေါ်သော်လည်း ရောတ်ခုံပေါ်

ကိုင်း . . . ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ



ဟာသရသမှာ အခြေခံက အာဝဇ္ဇန်းနှင့် သရော်စာရယ်လို့ ခက်မနှစ်ခုထား ကြည့်ပါတယ်။

ဟာသရသ (၁) အာဝဇ္ဇန်း၊ (၂) သရော်စာ။

ပြီးတော့တစ်ခါ (၁) အာဝဇ္ဇန်းကို ထပ်ပြီး ခွဲလိုက်တော့ ဒီလို ရပါတယ်။

- (က) မထိတထိ ရယ်သွမ်းသွေးခြင်း
- (ခ) ဆော့တော့တော့ဟာသ
- (ဂ) စကားလုံး ကုလားဖန်ထိုးခြင်း
- (ဃ) အဓိပ္ပာယ် နှစ်စွန်းထွက်တဲ့ စကားလုံး
- (င) စကားလိမ့်၊

နံပါတ် (၂)(ခက်မ) ဖြစ်တဲ့ သရော်စာကို ထပ်ခွဲလိုက်ရင် အများကြီး ထွက်လာဦးမှာ။ ဒီလတော့ ခဏထားဦး၊ ပထမခက်မ ဖြစ်တဲ့ အာဝဇ္ဇန်းကိုပဲ လျော့လာကြည့်ရအောင်။

စာပဲရေးရေး၊ စကားပဲပြောပြော အာဝဇ္ဇန်းဆိုတဲ့ အရည်အချင်း ပါလာရင် ထူးတာပါပဲ။ ဟာသရသဆိုလျှင် အာဝဇ္ဇန်းက ကျေးဇူး အများကြီး ပြုပါတယ်။

အဖြစ်အပျက်၊ ကိစ္စတစ်ခုဟာ ရယ်စရာမဟုတ်ပေမယ့် အပြောကောင်း၊ အရေးကောင်းရင် ဟာသမြောက်သွားနိုင်ပါတယ်။

ဥပမာ – ဦးပုညခရီးသွားရင်း လျော့မြောက်တဲ့ ကိစ္စကို ဒီလိုရေးလိုက်ပါတယ်။ ‘ကွမ်းရွာတစ်ဖက်၊ စည်းသောင်ထက်တွင်၊ နေကြမ်းသားအားကျော်’ လျော့မြောက်၊ သေမလောက်ရှိဆဲတွင်၊ ငရွှေမှုတ်ဆိုလား၊

မေခလာလင်မယားက၊ ထိုးဝါးနှင့်ကူ ကယ်တင်ယူလို့၊ ရှင်သီလံ  
အခွန်မဆက် ရှိရချေသည်’။

အဲဒီစာပုဒ်မှာဆိုရင် လျှေမြောက်တာကို နေက္ခမင်းနဲ့ ဂုဏ်ပြုင်ထား  
တယ်။ ‘မေခလာလင်မယား’၊ ‘တမလွန် အခွန်မဆက်’ ဆိုတဲ့ အရပ်  
သုံး စကားလုံးတွေကို မကိုမေခလာ နတ်သမီး၊ နေက္ခမင်းတို့လို့ ခမ်း  
နား ကြီးကျယ်တဲ့နာမည်တွေနဲ့ ဆက်စပ်ပြီး ‘ဆိုလား’ ‘အားကျု’ အစ  
ရှိတဲ့ အရပ်သုံးစကားတွေနဲ့ ရောနောမွေနောက်ထားလိုက်တော့ ဟာသ  
မြောက်သွားတာပါပဲ။ ကာတွန်းနဲ့ သရုပ်ဖော်ရရင် ဦးပုညက ခေါင်း  
ပေါင်းဖြူ။ ဖော့လုံး၊ ဓမ္မစလွယ်ဆိုတဲ့ မင်းသားအဆောင်အယောင်နဲ့ ရော  
ထဲမှာ ယက်ကန်ယက်ကန်နော၊ အနားမှာ သမ္မန်လေးက မြောက်လျက်  
သား၊ တံငါလွှေပေါ်က ထဘီတို့တို့နှင့် ခေါင်းပေါ်က နတ်သမီးစီးပုံ  
ဆောင်းထားတဲ့ မိန်းမက ဝါးလုံးချေပေး၊ အဲသလို နေမှာပေါ့။

ရိုးရာဇာတ်ကြီးတွေမှာတော့ နဘောနှင့် စာတွေရွှေတ်ပြီး အာဝဇ္ဇာန်း  
ပညာကို ဖြည့်ယူကြပါတယ်။ ဥပက မဆာပါ ဇာတ်ကတဲ့အခါမှာ ဥပက  
ရဟန်းကြီးက ‘ဒကာမလေး ဆွမ်းပို့လာ၊ ငါးကြော်ပါလား၊ ငါးပါလား’  
လို့မေးတော့ မဆာပါက ‘တံတားကြီးပေါ် ကုလားကြီး ချော်တော့  
ငါးကြီးကြော်က တစ်ခွက်’ အဲသလို အချို့အချုပ် မေးကြ ဖြေကြတော့ဘာ  
မှုရယ်စရာမရှုပေမယ့် အလွန်ပဲ ပွဲကျေပါတယ်။ တချို့ သဘင်ပညာသည်  
တွေကျတော့ ပင်ကို အာဝဇ္ဇာန်းက ရှိတော့ ဘာပြောပြော ပွဲကျတာပဲ။

အာဝဇ္ဇာန်းမှာလည်း အမျိုးအစား ရှိပါသေးတယ်။ တချို့က မထိ  
တထိနဲ့ အတည်ပဲ ပြောသလိုလို၊ ရယ်သွမ်းသွေးသလိုလိုနဲ့ ပြောတတ်  
ရေးတတ်ကြပါတယ်။ အဲဒါမျိုးကို အက်လိပ်လို့ Dry Humour လို့

ခေါ်ပါတယ်။ အခြာက်တိုက်ဟာသလို့ ဘာသာပြန်လို့ မဖြစ်ပါဘူး။ သူ့ပညာက အခြာက်တိုက်လည်း မဟုတ်ဘူး။

ဒါမျိုးကို ဆရာမောင်ထင်၊ စော်ဂျီ၊ ဦးသိန်းဟန်တို့ အလွန်ရေးလေ့ရှိပါတယ်။ ဥပမာဆရာတော်ဂျီရဲ့ ‘သူ့မယား’ ဝတ္ထုမှာ ကိုဆင်က တစ်သက်လုံး ဘုန်းကြီးဝတ်တော့မလိုလိုနဲ့ ‘သူ့မယား’ မဖော့က မယာ ကွက်ဆင်လိုက်တော့ လူထွက်လာပုံ ရေးပြီးတော့ ဝတ္ထုကို . . .

‘မဖော့သည် ကိုဆင်၏ မယားဖြစ်ပြန်လေသတည်း’ ဆိုတဲ့ ဝါကျ တိုကလေးနဲ့ အဆုံးသတ်ပုံက Dry Humour ပါပဲ။

ဆရာမောင်ထင် ရေးတဲ့ ‘လူကြီးများ’ အတွက် ပုံပြင်တစ်ခုရဲ့ အဆုံးသတ်မှာ ...

‘... ထိုဒေသနာ၏ အဆုံးဖြုံး များစွာသော လူနတ်ပြဟ္မာတို့သည် အကျေတ်တရား မရကြလေကုန်’ လို့ အဆုံးသတ်လိုက်ပါတယ်။

အဲသလို ဟာသမျိုးက ခက်ပါတယ်။ ဗီမျိုးစွဲကို အတော်သန် မှ ဖြစ်နိုင်တာမျိုးဖြစ်ပါတယ်။ သူနဲ့ဆင်တူယိုးများ Impish Humour ဆော့တော့တော့ ဟာသကလည်း ပွဲကြည့်၊ စာဖတ်ပရိသတ်ကို ခါးတို့ ပြီး ခပ်တည်တည်လုပ်တာမျိုး ဖြစ်ပါတယ်။ အဲဒါမျိုး ဆရာမောင်ထင် သိပ်တတ်ပါတယ်။ ‘ကိုဒေါင်း’ ၏ ရော်စမ်းကဗျာဝတ္ထုအဆုံးမှာ ... အကြင် ကိုဒေါင်းအား စွဲဖော်သော ကဗျာ ဆိုသည်မှာ ဘာလဲဆိုတာကို ဖော်ပြရေးသားပုံကို ဖတ်ကြည့်ရင် အဲဒီ ဆော့တော့တော့ ဟာသသရုပ် ပေါ်ပါလိမ့်မယ်။

အဲဒီဟာသမျိုး တစ်ခါက ဝတ္ထုတို့တစ်ပုံဒ်မှာ

လည်း တွေ့လိုက်ဖူးပါတယ်။ ဝတ္ထုနာမည်တော့ မေ့နေပါ၌။ ဘတ်လမ်းက လခစား အနီးမောင်နံရဲ့ စားဝတ်နေရေး သရုပ်ဖော်တာပါ။ အဝတ်စ ရှားပါးတော့ အနီးမှာ အကျိုလက်စက ဝတ်၊ အဲဒီကနေ လက်တို့၊ လက်ပြတ် ဝတ်ရပုံတွေ ရေး၌ဗြို့ လက်စကဆိုလည်း ‘မောင်ဘကျော်က အကြိုက်သား’ လို့ အပိတ်ဝါကျရေးထည့်တယ်။ လက်တို့ လက်ပြတ် ဝတ်ရတော့လည်း ဒီဝါကျနဲ့ပဲ ပိတ်တယ်။ ပြီးတော့ ဘော်ဒီအပြည့်မဝတ်နိုင်၊ ဘရာစီယာဝတ်။ ဒီတော့လည်း အဲဒီ ဝါကျပဲ ရေလဲသုံးတယ်။ နောက်ဆုံး အောက်ခံဘော်ဒီကို မဝတ်နိုင်တော့ဘဲ ဗလာကျင်းပြီးအပေါ်က အကျိုထူထူပဲ ဝတ်ရပြန်တော့လည်း ‘မောင်ဘကျော်ကတော့ အကြိုက်သား’ ဆိုတဲ့ ဝါကျနဲ့ပဲ အဆုံးသတ်လိုက်တယ်။

အဲဒီဟာသမျိုးဟာ အလွန်လည်း သိမ်မွှေ့ပြီး ပညာသားပါပါတယ်။ ဘတ်ခုံပေါ်မှာလည်း တကယ့်ပညာသည်ကြီးတွေ လုပ်တတ်ကြပါတယ်။ တစ်ခါက ရွှေမန်းတင်မောင် ကခဲ့တဲ့ ပရိပူဇ္ဈာဇာတ်မှာ မင်းသမီး အောင်သန်းတင်က ပန်းသည်လေး၊ ရွှေမန်းတင်မောင်ကို ချုစ်နေတယ်။ မိဘတွေက သူ့ငြွေးသားအရူးအပေါ် ကိုချုစ်ပီးနဲ့ ပေးစားတယ်။

ဒီတော့ အောင်သန်းတင်နဲ့ ကိုချုစ်ပီးတို့ မဂ်လာဉီးညဲ့ ပြခန်းမှာ အောင်သန်းတင်က ကိုချုစ်ပီးကို မာယာနဲ့ပြောတယ်။ ခုနစ်ရက်တိတိ ဥပုသံဝင်ထားပါတယ်။ ဒီတော့ သည်းခံပါ...စသည်ဖြင့်ပေါ့လေ။ ဒီလို ဥပုသံသီလနှင့် နေတုန်းမှာ သူ့ကိုထိပါးရင် လက်နှင့်ထိ လက်ပြတ်ပါစေ၊ ခြေနှင့်ထိ ခြေပြတ်ပါစေလို့ မိဋ္ဌာန်ထားတယ်လို့ ပြောတယ်။ ဒီတော့ ကိုချုစ်ပီးက ‘ဒီလိုဆိုရင် နှမရယ် မောင်လေ နှမကို လက်နဲ့လဲမထိဘူး၊ ခြေနဲ့လဲမထိဘူး၊ အဲသလိုဆိုရင် . . .’ လို့ စကားမဆုံးခင်

အောင်သန်းတင်က 'အဲ .... အဲ ... အဲဒါမှ တစ်ပြီလုံး ပြုတ်ကျမှာရင့်'လို့  
ပြော လိုက်တော့ ပွဲကျသွားတာပေါ့။

Impish Humour ဆော့တော့တော့ ဟာသဟာ ဂါမ ဒေါသ  
ရိုင်းစိုင်းမှုကို ဖုံးလွှာမ်းနိုင်တဲ့ သတ္တိရှိပါတယ်။ ဒီပညာကို မွေးယူကြဖို့  
သင်ထိုက်ပါတယ်။

နံပါတ် (က) စကားလုံးကို ကုလားဖန်ထိုးတဲ့ ပညာကလည်း မြန်မာ  
သဘင်သည်တွေ နဘေးနဲ့ထပ်ပြီး အလွန်ပြောတတ်ကြပါတယ်။ ဒီပညာ  
ဆက်ထိန်းသိမ်းဖို့ပဲ လိုတာပါ။ မြန်မာတွေက ဒီပညာတော့ သူများထက်  
သာပါတယ်။ နံပါတ် (ဃာ) စကားလိမ်ဆိုတာကတော့ မြန်မာတွေမှာ  
သုံးမကုန်ပါဘူး။ ဒါထက် စကားလိမ်ကို Spoonerism လို့ခေါ်တာ  
က ပါမောက္ခကြီး မစွဲတာစူးနားက ဒီလိုပဲ ပြောတတ်လို့ သူ့နာမည်  
ပေးထားတာပါတဲ့။

ဒီတစ်ပတ်တော့ ဒါလောက်နှင့် ရပ်ဦးမယ်။ ဟာသပညာရဲ့ ဒုတိယ  
ခက်မဖြစ်တဲ့ (သရော်-ဟာသ) အကြောင်းကို နောက်လမှာ ဆက်ရေး  
မယ်။

အားလုံး ရယ်နိုင်ကြပါစေ။

[၁၉၈၂၊ နောက်လမှာ]



## သရော - Satire

အက်လိပ်လိုတော့ Satire । မြန်မာလိုတော့ သရောစာလိုပဲ ခေါ်ခေါ်၊ ‘ရကန်စာပေ’ လိုပဲ ခေါ်ခေါ် ရပါတယ်။

ဆက်တိုင်ယာ ဆိုတဲ့ သရောစာကို ကမ္မာရဲ ဂန္ဓဝင်တွေထဲမှာ သမိုင်းအစကတည်းက ရှိတာတွေရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ လောက်က သရောပြောတ်တွေ အခုထိ စင်တင်ပြသ ရှင်သန်နေ တုန်းပဲ ရှိပါတယ်။

သရောစာကို ပိုင်းခြားကြည့်ရင် လေးမျိုး တွေရပါတယ်။

- (၁) ပုဂ္ဂိုလ်တစ်ဦးကို ပြက်ရယ် သရောတာ၊
- (၂) လူမျိုး၊ လူတန်းစား၊ လူအစုအဝေးထဲက အုပ်စုတစ်ခု၊  
အဲလိုဟာတွေ ထဲမှာ တွေ့ရ မြင်ရတာကို သရော  
ပြက်ရယ်တာ၊
- (၃) လူ့လောကရဲ အဖြစ်သနစ်ကို သရောပြက်ရယ်တာ၊
- (၄) လူရဲ စိတ်ဓာတ်သဘာဝ ဖြစ်တတ်ပုံတွေကို သရော ပြက်  
ရယ်တာ။

အဲသလို အကြောင်းအရာအားဖြင့် လေးမျိုးခွဲထားပေမယ့် ‘သရော်စာ’ဆိုတာ ဟာသနဲ့ ကင်းကွာလို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ အရင်အပတ် က ဟာသကို ခွဲစိတ်ပြထားတဲ့ ရေးနည်း၊ ပြောနည်း၊ သရပ်ဆောင်နည်း တွေကို ရေလဲနဲ့ သုံးကြရပါတယ်။

ဒီတော့ အဝဇ္ဈန်း အားသန်တဲ့သူက မထိတထိ ရယ်သွမ်းသွေးမယ်၊ ဆော့တော့တော့ ကျိုစားတဲ့ ဟာသမျိုး သုံးမယ်၊ စကားလုံး ကုလား ဖန်ထိုးတာမျိုး၊ စကားလိမ့်ဖွဲ့တာမျိုး၊ အမို့ပွာယ်နှစ်စွန်းထွက်တဲ့ စကားလုံးတွေနဲ့ အမျိုးမျိုးပညာပြ သရပ်ဖော်ကြမှာပေါ့။

သရော်စာကို ရေးချင်လာအောင် တိုက်တွန်းနှီးဆော်တဲ့အကြောင်းတွေ အများကြီးရှိတဲ့အထဲမှာ အင်အားအပြင်းထန်ဆုံးဖြစ်တဲ့အချက်တစ်ခု ကတော့ ‘ခံပြင်းစိတ်’၊ မျက်စိအောက်မှာ အမြင်မတော်တာ၊ မတရားဖြစ်နေတာကို ‘စိတ်ဆိုး’ တာမျိုး ဖြစ်တတ်ပါတယ်။

အဲသလို ဒေါသတရားကိုယ် တိုက်တွန်းမှုကြောင့် သရော်စာ ရေးတဲ့အခါမှာ အဲဒီတရားကိုယ် ဒေါသကို အဖန်တလဲလဲ ဝိတက်၊ ဝိစာရ ဆင်ခြင်သုံးသပ်ပြီး ကြည်လင်တဲ့ အနှစ်သာရကိုရတဲ့အခါမှာ ရေးရင် ‘သရော်စာ’ ပီပီပြင်ပြင် ထွက်လာနိုင်တယ်။

တိုက်တွန်းတဲ့ တရားကိုယ်ဒေါသကို မစိစစ်မသုံးသပ်ဘဲ ‘အစိမ်းလိုက်’ ရေးချလိုက်ရင် စိတ်နောက်ကို ကလောင်ပါသွားပြီး ဆဲတာမျိုး၊ မဲ့ရွဲ့ကဲ့ရဲ့တာမျိုးထဲကို ‘ကလောင်ကျံး’ သွားတတ်ပါတယ်။ ဒါတော့ စာရေးဆရာဆိုတာလည်း ဘာသားနဲ့ လုပ်တားတာမို့လဲ၊ ပုထုဇွဲသား တွေဆိုတော့ ဖြစ်တတ်တာပေါ့။

အဲသလို ကလောင်ကျံးတဲ့အဖြစ်မျိုး မရောက်အောင် ထိန်းပေး

နိုင်တာ၊ မတော်တဆ ‘ကျံ’ သွားတောင် ပြန်အဖတ်ဆယ်ပေးနိုင်တဲ့လက် နှက်ကတ္တာ အလက်ာနှင့်ဟာသရသ ပါပဲ။ အဲဒီနှစ်ခုဟာ အင်မတန် ထိရောက်တဲ့ ဖြေဆေးဖြစ်ပါတယ်။

‘ခွေးနှင့်နှိုင်းခြင်း၊ ဥမ်င်တွင်းဝယ်၊ ကျင်းခုနှစ်တောင်၊ နက်အောင် တူး၍၊ လကွုယ်နေ့တွင်၊ မိုက်ငွေ့လူလူ၊ ဖွားတော်မူသည်၊ Cကြာ။ တိရွှောန် ...’

အဲသလို ဆရာကြီး ဦးပုညရေးခဲ့တာဟာ တကယ်တ္တာ ‘ဆဲ’တာ ပါပဲ။ ဒါပေမယ့် အလက်ာသဘောလည်းပါတယ်။ ‘မိုက်ငွေ့လူလူ ဖွားတော်မူ’ ဆိုတဲ့ ရယ်သွမ်းသွေး ဟာသပါတ္တာ ‘ဆဲ’ တာကိုပဲ ဂုဏ် အရသာ မြောက်သွားပါတယ်။

ဆရာဇ်ရှေးတဲ့ ‘သခင်ကိုယ်တော်မှုင်းဌီကာ’ ထဲက ထုတ်နှစ် ပြပါဉီးမယ်။

‘ဆရာကြီးဦးလွန်းသည် .... .... .... စိတ်ထဲ ဝမ်းထဲက မပါဘဲ လူမြင်ကောင်းအောင်သာ ပြုတတ်သော လူ၏ ဟန်ဆောင်သဘောကို မြင်ပြင်းကတ်ဟန် တူသည်။ အမှန်မှာ ထိုသဘောမျိုးသည် မှသားတစ် မျိုးပင် ဖြစ်လေရာ မြင်ပြင်းကတ်စရာပင် ဖြစ်တော့သည်။ သို့ရာတွင် ဤမှသားမျိုးသည် ဤလူလောကြွေ သူသူငါငါ မလွှတ်နိုင်ကြောင်းကို ဆရာကြီး ဦးလွန်း ဆင်ခြင်မိရှုလားမသိုံး။ အပြစ်မတင်လို ခွင့်လွှတ်သော သဘောနှင့် ရယ်မောတတ်ဟန် တူသည်’။

အဲဒီအချက်ဟာ သရောစာရေးတဲ့သူတွေ အလွန်မှတ်သားဖို့ ကောင်းပါတယ်။ လူလောကထဲမှာ လူတွေဟာ နံ့အညစ်၊ ဒိုက်သရော၊ မော တွေထဲမှာ နစ်မွန်းနေကြတာတွေ ဖြစ်ပါတယ်။ အဲဒီလူတွေကို သရော

ချင်၊ ရယ်သွမ်းသွေးချင်တဲ့ စာရေးဆရာဟာ သူကိုယ်တိုင် အဲဒီနံအညစ် ခိုက်သရော၊ မှုံးတွေထဲက ရှန်းထွက်ပြီး သူတို့အထက်က ပဒ္ဒမ္မာကြာ ပန်းလို မိုးပြီး ပွင့်နေနိုင်ရပါလိမ့်မယ်။ ဒါမှသာ သရောစာ ပီပီပြင်ပြင် ထွက်လာပါလိမ့်မယ်။

အဲသလို နံအညစ်၊ ခိုက်သရော၊ မှုံးတွေထဲက ရှန်းကန်ထွက်နိုင် အောင်က ‘ခွင့်လွတ်တဲ့စိတ်’နှင့် ‘ရယ်ချင်တဲ့စိတ်’ကသာ တွန်းဆောင် ပို့ပေးနိုင်ပါတယ်။ သလိုမဟုတ်ရင်တော့ ‘ဆဲစာ’နှင့် ‘မဲ့ရွဲကဲ့ရဲ့စာ’ သာ ဖြစ်ပါလိမ့်မယ်။ သရောစာအဖြစ် မရောက်နိုင်ပါဘူး။

လူပုဂ္ဂိုလ်တစ်ဦးဦးကို ဦးတည်ပြီး ရေးတဲ့ သရောစာမျိုးဆိုရင် အဲ သလို ‘ခွင့်လွတ်တဲ့စိတ်’နှင့် ‘ရယ်ချင် ရယ်တတ်တဲ့စိတ်’ရှိဖို့ ပို့ပြီး အရေးကြီးပါတယ်။

စာရေးဆရာ အချင်းချင်း၊ ဆောင်းပါးရှင် အချင်းချင်း အငြင်းအခုံ ရေးကြတဲ့အခါ သရောပြက်ရယ်မှာ၊ ဟာသ၊ အလက်ာကဗျာ အဲဒီသုံးမျိုး သမပြီး ပြောင်ပြောင်မြောက်မြောက်ထွက်လာတဲ့ သရောစာမျိုးဟာ အလွန်ပဲ နှစ်သက်စရာ ကောင်းပါတယ်။

အဲဒါမျိုးကို ဥပမာပြရရင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့အရေး အသားထဲက ပြရမှာပါ။ ဟိုတစ်ခေတ်က သူရှိယူ သတင်းစာမှာ ဆရာ ကြီးက “မစွာတာမောင်မှိုင်း” အမည်ယူပြီး ရေးတယ်။ တခြားဆောင်းပါး ရှင်တွေလည်း အပြိုင်အဆိုင်ရေးကြတယ်။ အဲသလို ရေးကြရာမှာ ဆရာ ကြီးက ကဗျာတစ်ပုဒ်နဲ့ စိန်ခေါ်လိုက်ပါတယ်။

“သူရှိယူ သား ပေါ်နှင့်၊ ပြောသူ့နေနှစ်း။ ။ အခွင့်ကယ်ဆင်

‘တင့်’ နှင့် ‘တင်’ စိတ်မဆိုးစေနဲ့၊ ရန်ပြယ်အောင် မာန်စွယ်ချိုးရလိမ့်မယ်ကွယ်၊ စိုးမဆိုတ်တန်း။”

အဲဒီကဗျာလေးဟာ အကြိတ်အနယ်ရေးသားကြရာမှာ သတိပြုနှလုံးသွင်းကြဖို့ ကောင်းပါတယ်။ “စိုးမဆိုတ်တန်း ဖြစ်ဖို့ အလွန်ပဲအရေးကြီးပါတယ်။

ဒီနေရာမှာ အားကစားစိတ်ဓာတ်လို့လည်း ခေါ်နိုင်တာပေါ့။ အထူးသဖြင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို သရော်ရာမှာ မဲ့ရဲ့ကဲ့ရဲ့သူ့ကို ခွင့်မလွတ်နိုင်ဘဲ နိုင်ထက်စီးနင်းပြောမှ ပြောရစေဆိုပြီး ရေးတာမျိုး မဖြစ်ဖို့အရေးကြီးပါတယ်။ ရယ်သွမ်းသွေးပြီး ကျိုစားတာမျိုးဖြစ်သင့်ပါတယ်။ ‘ကျိုစားသန်တော့ ရန်ဖြစ်’ ဆိုတာလည်း သတိထားရမှာပေါ့။

သရော်တာ၊ ရယ်သွမ်းသွေးတာ ဆိုတာလည်း လူ့လောကရဲ့အဆင်တန်ဆာ တစ်ခု ဖြစ်ပါတယ်။ နေရာတကာမှာ သိပ်ရေးကြီးခွင်ကျယ်လုပ်၊ နယူးသားရုံးတစ်ဦးစား၊ ပါးစပ်ကလည်း လေကြီးမိုးကြီး စကားလုံးတွေပြော၊ ဒါတွေနဲ့ချည်းအချိန်ကုန်ရင် လူ့လောကကြီးဟာ အလွန်ပျင်းစရာကောင်း ပြောက်သွေ့နေမှာပဲ။ ဒီတော့ သရော်စာလေးများလည်း ရှို့ညီးမှပေါ့။

ကမ္မာ့စာပေ ဂန္ဓဝိမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ရှိခဲ့တဲ့ သရော်စာတစ်ခုကို ဥပမာတင်ပြပါဦးမယ်။

ဂရိတ်ပြည် အာသင် (Athens)မြို့တော်ကြီး ကောင်းစားစဉ်က ပြောတ်ဆရာကြီး (Aritophanes) အာရစ္စတိဖေနီး ရေးတဲ့ ပြောတ်တွေဟာ (ဘီစီ ၄၄၅ နှင့် ၃၈၅ အတွင်း) ‘သရော်စာ’ အဆင့်အတန်းနဲ့ အထွတ်အထိပ်ကို ရောက်ခဲ့ပါတယ်။

“လူတို့၏ မိုက်မဲမှာ၊ တလွှဲမာနထောင်လွှားမှာကို ပြသော အသံထွက်သရုပ်ပြကားချပ်တစ်ခုဖြစ်သည်။” အဲသလို ၁၈ ရာစု ပြင်သစ်စာရေးဆရာကြီး (Voltaire)ဖော်တိုင်ယားက ဆိုခဲ့ပါတယ်။

အာရဒ္ဓတိဖေနီးဟာ သူ့ခေတ်မှာ ရှိတဲ့၊ ထင်ရှား ကျော်စောတဲ့ ပုဂ္ဂိုလ်တွေကို သူ့ပြောတ်ထဲမှာ ထည့်ပြီး သရော်တာပဲ။ ပြောတ် ဘတ်ဆောင်လုပ်ပြီး ထည့်တဲ့အခါ နာမည်တောင်ဒီအတိုင်းထည့်တယ်။

ပြောတ်တစ်ခုမှာ အဲဒီခေတ်က ထင်ရှားတဲ့ ပညာရှိကြီး (Socrates) ဆိုကရေးတီးကို ဘတ်ဆောင်အဖြစ်နဲ့ထားပြီးပြောတယ်။ ပြောတ်ထဲမှာ အဲဒီပညာရှိကြီးရဲ့ ပညာတွေဟာ သိပ်အဆင့်အတန်းမြင့်လွန်းလို့ ခြေထောက်နဲ့မြေကြီးထိရင် သနကုန်မှာစိုးလို့ အထမ်းသမား ငှားပြီး အထမ်းနဲ့ လမ်းသွားသတဲ့။ အဲသလို အူကြောင်ကြောင်ဖြစ်အောင် သရုပ်ပြထားတယ်။

အဲဒီ ပြောတ် ပြတဲ့အခါ ဆိုကရေးတီး ကိုယ်တိုင် လာကြည့်တယ်။ ပြောတ်ပြီးတော့ သူက နေရာကထပြီး “ရွှေပွဲလာများ ခင်ဗျာ... ခဏနေကပါဦး၊ ဘတ်ထဲမှာပါတဲ့ ဆိုကရေးတီးနှင့် အခုရပ်ပြနေတဲ့ ဆိုကရေးတီး အစစ်တူရဲ့လား၊ ကြည့်သွားကြပါဦးလို့ ပြောပါသတဲ့။

လူလောကကြီးထဲ လောကဘတ်ခုံအလယ်မှာ မီးမောင်းထိုးခံရတဲ့ ပုဂ္ဂိုလ်မျိုးဟာ ပရီသတ်ရဲ့ လက်ချပ်ဉာဘသံကို ရရှိသလို၊ လက်ညီးထိုး ကဲ့ရဲ့တာလည်း ခံရတာပဲ။ အဲဒီသဘောတရားကို အာရဒ္ဓတိဖေနီးရဲ့ခေတ်က လူတွေက ကောင်းကောင်းနှုလုံးသွင်း လက်ခံထားကြပါတယ်။ ပရီသတ်ရဲ့ ဉာဘလက်ချပ်သံနှင့် လက်ညီးထိုး ကဲ့ရဲ့ပြက်ရယ်သံကို စိတ်နှုလုံး တစ်သားတည်းထားပြီး ခံယူတတ်တယ်ဆိုတာလည်း

ရေးအရိယာ သူတော်ကောင်းများမှာ ရှိတဲ့ ‘တာဒီ’ ဂုဏ်တစ်ရပ် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်လောက်က “All At Sea” ဆိုတဲ့ အက်လိပ်ဓာတ်ကားတစ်ခု ထွက်ဖူးပါတယ်။ အဲဒီဓာတ်ကို သရုပ်ဆောင် သူက ဆာဘွဲ့ရမ်းသားကြီး အလက်ဘီးနီး ဖြစ်ပါတယ်။ “ကိုင်းမြစ် တံတား” ဓာတ်ကားမှာ ပြီတိသူဗိုလ်မှူးကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူ ဖြစ်ပါတယ်။

“All At Sea” ဓာတ်ကားထဲမှာ ဓာတ်လိုက်က မျိုးရိုး အစဉ် အဆက် ရေတပ်သူရဲကောင်း ဖြစ်လာခဲ့ပါသတဲ့။ ကုန်ကုန်ပြောရရင် ကျောက်ခေတ်ကတည်းက သစ်တုံးကို တုတ်ချောင်းနဲ့ လျှော့လာခဲ့တဲ့ ပုဂ္ဂိုလ်ကနေပြီး ဆင်းသက်လာတာဆိုပဲ။ အဒီကနေပြီး ဆွဲစဉ်မျိုးဆက် ပေါ့လေ။ သမိုင်းတစ်လျှောက်မှာ မျက်မှောက်ခေတ်အထိ ရေတပ်သူရဲ ကောင်းတွေချည်း ဖြစ်လာပုံကို ရယ်သွေးသွေးပြီး ကပြက်ကချော်သရုပ် ဖော်ထားတာ တွေ့ရပါတယ်။

အဲဒီဓာတ်ကားဟာ တကယ်တော့ တစ်နေ့ဆီကမှ သူတစ်ပါးလုပ် ကြံလို့ ကွယ်လွန်သွားတဲ့ (Mount Batten) မောင့်ဘက်တန်ကို ကျိုစား ရယ်သွေးသွေးတာ ဖြစ်ပါတယ်။

မောင့်ဘက်တန်ဆိုတာ ရေတပ်စစ်ပိုလ်ချုပ်ကြီး၊ ဒုတိယ ကမ္ဘာ စစ်ရဲ့ သူရဲကောင်းတစ်ဦး ဖြစ်တယ်။ ဘုရင်မရဲ့ ဦးရိုးတော်လည်း ဖြစ်တယ်။ နည်းတဲ့လူကြီး မဟုတ်ပါဘူး။ ဒီလူကြီးကိုလည်း သရော်တဲ့သူ က ချမ်းသာမပေးပါဘူး။ သူကိုယ်တိုင်လည်း အဲဒီဓာတ်ကားကို ကြည့်ပါတယ်။ သရော်တာကို ရယ်မောပြီး ခံယူပါတယ်။

တစ်ခါတုန်းကလည်း အမေရိကန်ပြည် အမျိုးသမီး သံအမတ်ကြီး (Mrs Clare Luce) မစွဲစ်ကလယ်ရာလူစ်ကို သရော်တဲ့ ာတ်ကား တစ်ခုကြည့်လိုက်ရပါသေးတယ်။

ာတ်ကားက ‘Call Me Madam’ ဖြစ်ပါတယ်။ သရုပ်ဆောင် သူက နာမည်ကျော် ာတ်လိုက်မင်းသမီးကြီး (Ethel Merman) အိုသယ်မာမင်းဖြစ်ပါတယ်။ အဲဒီာတ်ကားထဲမှာ သန်းကြွယ်သူငွေးမကြီး ကို သံအမတ်ခန့်လွှတ်လိုက်တော့ အူတူတူ ပေါ်ချာချာ ဖြစ်ပုံတွေ ပြထားပါတယ်။ မစွဲစ်ကလယ်ရာလူစ်ကို ကျိုစားထားတာ ဖြစ်ပါတယ်။

အဲသလို ပုဂ္ဂိုလ်တစ်ဦးဦးကို ဦးတည်ပြီး သရော်ကြပုံတွေကို စာပေမှာ၊ သဘင်မှာ အများကြီး တွေ့ရပါတယ်။ ဒီလို သရော်ခံရ၊ ရယ်သွမ်း သွေးခံရတာကို ‘အားကစားစိတ်ာတ်’ အပြည့်အဝနှင့် ခံယူတတ်ကြပါတယ်။

အဲဒီလို လောကခံ အမျိုးမျိုးကို ခံနိုင်တယ်ဆိုတာ ကိုယ်တိုင်ကို က ဟာသရသရဲ့ အရသာကို သိတတ်တယ်။ ဘာမဆို ‘ရယ်တတ်’ တဲ့ အရည်အချင်းရှိတယ်။ ရယ်နိုင်မှ ဒါမျိုးကို ခံနိုင်ကြပါတယ်။  
ဒါကြောင့် ရယ်နိုင်ကြပါစေ။

[ဗြော်၊ ဖေဖော်ရှိ]



## လောကကို ဟာသနှင့် သရပ်ဖော်ပုံ

ဟာသရသဆိုတာ လောကကို သရပ်ဖော်ရာမှာ အလွန်ကောင်းတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ လောကကို အမျိုးမျိုး သရပ်ဖော်ကြတယ်။ အားမာန်နှင့် အံကြိတ်ပြီး သရပ်ဖော်မယ်။ မျက်ရည်ခဲ့ခဲ့ အလွမ်းနဲ့ သရပ်ဖော်မယ်၊ စိတ်ကူးယဉ်ယဉ်လေးနဲ့ သရပ်ဖော်မယ် စုံလိုပါပဲ။ ဘယ်လို သရပ်ဖော်တာက ကောင်းတယ်၊ ဆိုးတယ်ဆိုတာကတော့ ကိုယ့် အကြိုက်နဲ့ ကိုယ်ပေါ့။

လောကကို ဟာသနဲ့ သရပ်ဖော်နိုင်စို့ဟာက ကိုယ်တိုင်က လောကကြီးကို ရယ်သွေ့မ်းသွေးနိုင်ရမယ်။ သူတကာအပေါ်မှာလည်း ခွင့်လွတ်နိုင်တဲ့စိတ် ရှိရမယ်။

လောကကို ဟာသနဲ့ သရပ်ဖော်တဲ့ ဥပမာတစ်ခုကို ဒီလတင်ပြပါဦးမယ်။ သော်တာဆွဲနဲ့ ကျွန်းမတို့ မိသားစုရွဲအချက်တော်ကြီး: PG Wode House (ပိုဂျိုဇာဌာက်) အကြောင်းပါပဲ။ ပေါ်ဦး၊ အေးဆွဲဆရာတပည့်ရဲ့ ဖြစ်ရပ်တွေကို သော်တာဆွဲက ပိုဂျိုဇာဌာက်ရဲ့ ဝါတ္ထား၊ အတ်ဆောင်တွေကို မူထားပြီး ဖန်တီးပြခဲ့ပါတယ်။ ဒီတော့ မူရင်း စာ

ရေးဆရာကြီး ပိုဂျိုလ်ဟောက်ရဲ့ ဘဝဖြစ်စဉ်တစ်ခုကို မှတ်သားစရာ သံ  
ဝေဖြစ်စရာမို့ မြန်မာစာဖတ်ပရီသတ်အတွက် တင်ပြချင်ပါတယ်။

ပီဂျိဂုဟောက်ဟာ ၉၅ နှစ်ထင်ပါရဲ့၊ အသက် ၉၀ ကျော်မှာ အမေ  
ရိကန်ပြည့်မှာ ကွယ်လွန်ခဲ့ပါတယ်။ အခု ၁၉၈၂ ခုနှစ်ဆိုရင် သူရဲ့အနှစ်  
ရာပြည့် မွေးနေ့ပါပဲ။

သူဟာ ပြတိသွေလူမျိုးအစစ်ဖြစ်ပါတယ်။ ခေါင်းချကော့ အမေရိကန်ပြည်မှာ ခေါင်းချရှာတယ်။

၁၉၃၉ ခု၊ ဒုတိယကမ္မာစစ်ကြီးဖြစ်တော့ ပါဂျိုလောက်တို့ အနီး  
ဆင်နှုဟာ ပြင်သစ်ပြည်၊ ပါရီမြို့တော်မှာ ရှိနေပါတယ်။ စစ်ဖြစ်ပြီး  
ဂျာမန်တွေက ပြင်သစ်ပြည်လည်း သိမ်းလိုက်ပါရော၊ သူတို့မှာ တိုင်း  
တော်ပြည်တော် မပြန်နိုင် သောင်တင်နေတော့တာပဲ။

အဲသလို ပြင်သစ်ပြည်ကို ရန်သူဂျာမန်တွေ သိမ်းပိုက်ထားတော့  
ဖြတိသူလူမျိုးဖြစ်တဲ့ ပီဂျိုရဟောက်ကို သုံးပန်းအဖြစ် ဖမ်းထားတယ်။  
ဒီကြားထဲမှာ ဖြစ်လာရတဲ့ သတင်းတစ်ခုကတော့ ပီဂျိုရဟောက်က ဂျာ  
မန် ရေဒါယိုကနေပြီး အသံလွှင့်ဆိုပဲတဲ့။ ရန်သူဘက်သား ဖြစ်သွားပြီဆို  
ပဲ။ အဲသလို အသံလွှင့်တာက သူ့ကို အချုပ်ထဲက လွှတ်ပေးအောင်ဂျာ  
မန်တွေကို မျက်နှာလုပ်တာဆိုပဲ။ အဲသလို (ဆိုပဲ) ပေါင်း သောင်းခြားကို  
ထောင်နဲ့သတင်းတွေ ထွက်လာတော့တာပဲ။

ဂုဟောက်ကို ဂိုင်းပြီး၊ ကလောင်နဲ့ရော၊ အသံလွှင့်ပြီးရော အမျိုးမျိုး ဆဲလိုက်ကြတာ မိုးမွန်သွားတော့တာပဲ။ အဲဒီထဲမှာ စာရေးဆရာ ဂျော် သဗ္ဗဲ (George Orwell)တို့၊ အမျိုးသမီးစာရေးဆရာ အီသယ်မန်နှင့် (Ethel Manin) တို့က ဂုဟောက်ဘက်က ရပ်တည်ပြီး ရေးကြပါ

တယ်။ အဲဒီ စာရေးဆရာနှစ်ဦးက မြန်မာပြည်အကြောင်းတွေ ရေးဖူး  
တောပဲ။ ဂျော့သြဲ့ခါ့တာ ကိုလိုနီခေတ်က အစိုးရအမှုထမ်းတစ်ဦး ဖြစ်  
ပါတယ်။ အီသယ်မန်နန်ဆိုရင်လည်း မြန်မာပြည်ကို လာဖူးပါတယ်။  
မြန်မာပြည်နောက်ခံနဲ့ ဝတ္ထုရေးဖူးပါတယ်။

ဘယ်သူက ဂုဟောက်ဘက်က ရပ်တည်ရေးပေမယ့်၊ ပြောပေမယ့်  
စစ်အတွင်း လူတွေရဲ့ စိတ်တွေက မှန်းတီးစိတ်၊ ခါးသီးစိတ်တွေနဲ့ မိုးမွန်  
နေတော့ ‘မဟုတ်ဘူး။’ ဒီလိုဖြစ်တာ’ ဆိုတဲ့ ရှင်းပြချက်ကို ဘယ်သူမှ  
နားမဝင်ဘူးပေါ့။

အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ဂုဟောက်မှာတော့ ‘သတင်းမလှပုံက  
လေ ... အင်းဝက ဆန်တွေ ကုလားပြည် တင်မလို့တဲ့’ ငိုချင်း ပျက်  
မျိုးနဲ့ ရယ်သွေ့မ်းသွေးနေတာပါပဲ။

အဲသလိုပဲ ရယ်သွေ့မ်းသွေးရတော့မှာပေါ့။ ဘာတတ်နိုင်မှာလဲ။ ဖြစ်  
ရတဲ့ အဖြစ်ကိုက ‘ငိုအားထက် ရယ်အားသန်’ ပါပဲ။ ဖြစ်ပုံက ဒီလိုပါ။

ဂုဟောက်ကို သုံးပန်းအဖြစ်နဲ့ ဖမ်းချပ်တဲ့အချိန်မှာ သူအသက် ၆၀  
ရှိပါဖြူ။ သုံးပန်းထဲမှာ စာရေးဆရာတစ်ယောက် ပါလာတယ်ဆိုတော့  
ဂျာမန် အာဏာပိုင်တွေက ‘သုံးပန်းအဖြစ် နေရတဲ့ ဘဝအကြောင်း အသံ  
လွှင့်ပါလား’ လို့ပြောတယ်။ ဒီတော့ ဂုဟောက်ကလည်း ငါဒီမှာ မသေ  
မပေါာက် ကျွန်းကျွန်းမာမာ ရှိတယ်ဆိုတာကို ဖြေတိန်နဲ့ အမေရိကန်မှာရှိ  
တဲ့ မိတ်ဆွေ သားချင်းတွေ သိရလည်း နည်းသလားဆိုပြီး ဂုဟောက်က  
'ကောင်းသားပဲ' လို့ လွယ်လွယ်ပြောလိုက်တာပဲ။ ဒါနဲ့ ငါးကြိမ်တိုင်တိုင်  
အသံလွှင့်ဖြစ်ခဲ့တယ်။

အဲဒီကိစ္စကို ဂုဟောက်ကိုယ်တိုင် သူငယ်ချင်းတစ်ဦးဆီ ရေးတဲ့စာ

ထဲမှာ ‘ဂျာမန်ရေဒီယိုကနေပြီး စကားပြောတယ်ဆိုရင် ဘာပဲပြောပြော  
ဒီလို ဖြစ်ကုန်မှာပဲဆိုတာ အစကတည်းက ငါစဉ်းစားမိဖို့ ကောင်းပါတယ်  
ကွာ၊ အေးလေ၊ သုံးပန်းအဖြစ် အချုပ်ခံနေရတော့ ဉာဏ်တွေလဲ တုံးကုန်  
ထင်ပါရဲ’ လို့ ခပ်အေးအေးပဲ ပြောခဲ့တယ်။

ဟူတ်ပါတယ်။ တကယ်တော့ ဂုဟောက်ကိုက ဉာဏ်တုံးတာပါ  
ပဲ။ ဒါလောက်မှ မသိဘူးတဲ့လားလို့ အပြစ်တင်စရာ ကောင်းပါပေါ့။  
ဂုဟောက်ကိုယ်တိုင် ဝန်ခံပါတယ်။ သူပြောတဲ့ စကားရပ်ကို ဘာသာပြန်  
မပြန်တတ်ဘူး။ ပြန်လိုက်ရင် သူဆိုလိုရင်း မပေါ်လို့မို့ မူရင်းအတိုင်း  
ပဲ ထည့်ပေးလိုက်ပါတယ်။

“The old bean was not what it was” အဲသလို ပြောပါ  
တယ်။

အဲဒီစကားထဲမှာ ‘ဦးခေါင်း၊ ဦးနှောက်’ ဆိုတဲ့ စကားလုံးကို (Old  
Bean) လို့ သုံးထားတယ်။ အဲဒီစကားဟာ “ကြမ်းပိုးစကား” ဖြစ်ပါ  
တယ်။ သူ့ဓာတ်လိုက် ဘာတိဂုံးစတား (အေးဆွဲ) တို့ သုံးတဲ့စကားမျိုး  
ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ‘ခေါင်း မကောင်းဘူး’ ပေါ့။

ထားပါတော့၊ ဂုဟောက်က ဟာသ စာရေးဆရာမို့ အူလည်လည်  
နဲ့ စဉ်းစားဉာဏ်တုံး ခေါင်းမကောင်းဘူးဆိုဦးတော့၊ သူများမျက်တောင်  
ပေါ်မှာ စကြိုလျှောက်နေတဲ့ လူကြီးမျိုး၊ ဦးရွှေ့ဖြီတိသျုတို့ ကလည်း  
ဂုဟောက် ဘာတွေပြောသလဲဆိုတာလေးများ စုံစမ်းပါဦးတော့လား။  
သူတို့ကလည်း မစုံစမ်းဘဲ ဒေါသူပုန် ထရမ်းကြတော့တာပဲ။ သူတို့က  
လည်း ‘တုံး’ တာပဲ။

ပြီးတော့ တုံးတဲ့သူ ရှိသေးတယ်။ ဂျာမန်အာဏာပိုင်တွေကလည်း အက်လိပ်လူမျိုး စာရေးဆရာကြီးတစ်ယောက်က သူတို့ ရေဒါယိုကနဲ့ စကားပြောမယ်ဆိုတာနဲ့ ‘ပြော ... ပြော’ ဆိုပြီး ဘာတွေ ပြောသလဲဆိုတာ စိစစ်ကြလေခဲ့လား မသိပါဘူး။ ဝါဟောက်ရဲ့ အသံလွှင့်စာတမ်းထဲမှာ ဂျာမန်တွေအကြောင်း ရစရာမရှိဘူး ပြောထားလိုက်တာ။ အဲဒါတွေကို စိစစ်ရေးက ဘယ်လို့ လွှတ်ထွက်လာသလဲ မသိပါဘူး။ ဖြစ်နိုင်တာတစ်ခု ကတော့ စစ်ဆေးတဲ့ ဂျာမန်အာဏာပိုင်တွေကလည်း အက်လိပ်စာ သိပ် မတတ်လို့ ဖြစ်နိုင်တယ်။ ဝါဟောက်ဟာ စာရေးတဲ့အခါမှာ စကားလုံး လေးတွေ မျက်လှည့်ပြပြီး ဖတ်တဲ့လူကို အူချာချာဖြစ်အောင် ရေးတတ်တယ်။ ရယ်သွမ်းသွေးရေးတဲ့အခါမှာ ‘သူ အကောင်းရေးနောက်လား၊ အဆိုးရေးနောက်လား’ ဆိုတာ မနည်းစဉ်းစားယူရအောင် ရေးတတ်တယ်။

အဲသလို စကားပရီယာယ်တွေကို ဂျာမန်အာဏာပိုင်တွေက နား မလည်းလေလားလို့လည်း စဉ်းစားစရာပဲ။ ဝါဟောက်ရဲ့ စာရေးနည်း ရေးဟန်က မထိတထိ ကျိုစယ်သလို့ ခပ်ထွေထွေလေး ရေးတတ်တယ်။ အဲဒါကို ဂျာမန်အာဏာပိုင်တို့က အကောင်းမှတ်ပြီး လွှတ်လိုက်တာ ထင်ပါရဲ့။

ဘယ်လို့ကြောင့်ပဲဖြစ်ဖြစ် ဒီကိစ္စမှာ ဝါဟောက်လည်း တုံးတာပဲ။ ဖြိတိသွေးရလည်း တုံးတာပဲ။ ဂျာမန်အာဏာပိုင်တွေကလည်း တုံးတာပဲ။ အဲသလို တုံးကြတဲ့ သုံးဦးသားအနက် ကံကွက်ကျားပြီး ငမိုက် သား စာရေးဆရာမှာ ရောက်သမျှ ဘေးတွေ စုခံရတော့တာပါပဲ။

ဝါဟောက်ဟာ ဘယ်အဖြစ်မျိုးရောက်ရောက် အပြီးကျွဲကျွဲလေးနှင့်

မထိတရီ နေတတ်တယ်ဆိုတာ အဲဒီ ဂျာမန်ရော်ယို အသံလွှင်ချက်တွေ  
မှာ အများကြီး တွေ့ရပါတယ်။

ဂုဟောက်တို့ လူစုကို ဖမ်းသွားပြီး ထောင်ထဲသွင်းတော့ လက်ခံတဲ့  
ထောင်မျှူးစားပွဲမှာ ရပ်စောင့်ရင်း သူတွေးလိုက်ပုံက . . .

“အင်း ... အခုပါကို လက်ခံမယ့် ထောင်မျှူးကလေးကများပဲနာမည်  
ဂုဟောက်လို့ ပြောလိုက်တာနဲ့ သူ့နေရာကထပြီး ‘သွေး ... စာရေးဆရာ  
ကြီး ဂုဟောက်လားခင်ဗျာ’ လို့ ပြောပြောဆိုဆိုနဲ့ ဖက်လဲတနမ်း လုပ်မှာ  
ပဲ။ အဲဒီညအဖို့တော့ တခြားအကျဉ်းသားတွေနဲ့တောင် မအိပ်စေဘဲ  
သူ့အခန်းထဲမှာ စာကြောင်းပေကြောင်း ဆွေးနွေးရင်း သိပ်မယ်ပေါ့။ ပြီး  
တော့ ပြောလိမ့်ဦးမယ်လေ၊ ခင်ဗျားရဲ့စာအုပ်တွေကို အမြဲသဘောကျ  
နေတဲ့ စာဖတ်ပရီသတ်ပါပဲ။ တတ်နိုင်ရင် ဝန်မလေးရင်ပေါ့လေ၊ ကျွန်း  
တော့သမီးလေးရဲ့ အော်တို့ထဲမှာ လက်မှတ်လေး ထိုးပေးပါနော်”

အဲသလိုပြောမှာကို စိတ်ကူးမိတယ်။ ဒါပေမယ့် အဲသလိုမဖြစ်ပါဘူး  
ဗျာ။ ထောင်မျှူးမောင်မင်းကြီးသားက သူ့နှုတ်ခမ်းမွေးလေး တစ်ချက်  
လောက်သ, တဲ့ပြီး သူ့ရှေ့က စာအုပ်ထဲမှာ ကျူပ်နာမည် စာလုံးပေါင်း  
အမှားမှားရေး၊ ပြစ်မှုဆိုတဲ့နေရာမှာ ‘အက်လိပ်လူမျိုး’ လို့ရေးပြီး၊ အနား  
က ထောင်ပြာတာကို လက်ပြလိုက်တာနဲ့ ကျူပ်ကို အချုပ်ခန်းထဲ ခေါ်  
သွားတော့တာပဲ။

ထောင်ထဲ နေရပုံကို ပြောတဲ့အခါမှာလည်း အချုပ်ခန်း နံရုံမှာ  
အရင်က နေသွားတဲ့ ပြင်သစ်ရာဇ်တော်သားတွေက ညစ်တီးညစ်ပတ်  
အရပ်တွေ ဆွဲသွားကြပုံလည်း ပြောပါသေးတယ်။ တချို့ကများ ပုံဆွဲသူ  
ရဲ့ နာမည်၊ လက်မှတ်တွေ့များ ထိုးထားလိုက်သေးသတဲ့။

“အင်း . . . ကြည့်လို့တော့ မဆိုးဘူးဗျာ။ သူ့ရဲ့ ကောက်ကြောင်းတွေ အတော်ခိုင်ခိုင်မာမာ ရှိတယ်။ ပြတ်သားတယ်။ အဲဒီဟာတွေ ခြံရမေးနေရတာဗျာ။ ပါရီမြို့တော် ရုပ်စုံမဂ္ဂဇင်းစာအုပ်ကြီးထဲ ရောက်နေရသလို ပါပဲ”

အဲသလို ဂုဟောက်က ပြောပါတယ်။

သုံးပန်းတွေကို တစ်နေရာတည်း အပြီးထားတာ မဟုတ်ပါဘူး။ ရှေးဦးစွာ သူတို့ထားတဲ့ ပြင်သစ်အကျဉ်းထောင်ကနေပြီး တစ်ခါ ဘယ် ဂျိယံပြည်(အဲဒီပြည်လည်း ဂျာမန်တွေ သိမ်းထားပြီးသား) စစ်တပ်တွေ ထားတဲ့ စစ်တန်းလျားကို ရွှေ့ပြန်တယ်။

အဲဒီစစ်တန်းလျားတွေ ရောက်တာနဲ့ ချေးရှစ်သစ် ဖုန်ရှစ်သစ် တက် နေတာတွေ ဆေးရာ၊ အိမ်သာတွေ ဆေးရပုံကို ဂုဟောက် အသေး စိတ်ရေးပြထားတယ်။ (အသံလွှင့်စာတမ်းထဲမှာ)

“တကယ်လို့များ သူတစ်ဦးတစ်ယောက်က ကျျှပ်ကို မေးရင်ပေါ့ လေ၊ ပြင်သစ်အကျဉ်းထောင်နဲ့ ဘယ်ဂျိယံ စစ်တန်းလျားနဲ့ ဘယ်မှာနေ မလဲဆိုရင် ကျျှပ်တော့ အတော်ဖြေရခက်တယ် ခင်ဗျာ။ ဘယ်ဂျိယံစစ် သားတွေက စိတ်နှလုံးဖြူစွင်ကြတယ်လေ၊ ပြင်သစ်ရာဇ်တ်သားတွေ လို နံရံပေါ်မှာ ညစ်တီးညစ်ပတ် ရုပ်ပုံတွေတော့ မရေးကြဘူး။ ဒါပေမဲ့ ဗျာ၊ သူတို့နေသွားတဲ့ နေရာကို နေကြရမယ့် နောက်လူတွေကို အားကြီး အလုပ်ပေးတာကိုး၊ ကျျှပ်တို့ဖြင့်ဗျာ နေ့စဉ်ရက်ဆက် ဆေးကြောသုတ် သင်လိုက်ရတာ ပြီးပဲမပြီးနိုင်ဘူး၊ ပြီးတော့ ပြောပါရစေတော့၊ ရိုင်းတယ် လို့တော့ မအောက်မေ့ပါနဲ့၊ ဘယ်ဂျိယံစစ်သားတွေ သုံးသွားတဲ့ အိမ်သာ ကို မဆေးဖူးရင်လေ၊ ခင်ဗျားလောကအတွေ့ အမြင် ဘာမှာကို မရှိသေး

ဘူးသာမှတ်ပေတော့၊ နောင်ခါများကျေပ်ကို မေးကြမှာပေါ့၊ ‘ခင်များ ... ဒုတိယကမ္မာစစ်တုန်းက ဘာတွေလုပ်ခဲ့သလဲ’ လို့။ အဲဒီတော့ ကျေပ်က ပြန်ဖြေမယ်လေ၊ ဘယ်ဂျိုယံ စစ်တန်းလျား အိမ်သာတွေ ဆေးခဲ့တယ်လို့၊ ဒီတော့ မေးတဲ့လူက ပင့်သက်တစ်ချက်ရှိက်ပြီး ‘အင်း ... ထင်လိုက်သား ပဲ’လို့ပြောမှာပဲ၊ တကယ်ပါများ၊ အခုတောင် လေသင့်ရင် တစ်ခါခါ ရန်း သင်းလေး ရတတ်ပါသေးတယ်”

အဲသလို ဂုဟောက်ရဲ့ အသံလွှင့်ချက်တွေထဲမှာ ပါပါတယ်။ အဲဒါ ကို ဂျာမန်ဘက်က ပင်းတယ်လို့ ဘယ်သူ့ပြောနိုင်မလဲ။ ဒါတွေကို ဂျာ မန်တွေသာ နားလည်ရင် သဘောကျပါမလား။

ပြီးတော့ တစ်နေရာနှင့်တစ်နေရာ ချွဲတဲ့အခါ ကျဲန္တားတင်တဲ့ လော်ရှိကားထဲမှာ လူတွေ ထပ်ကျပ်ပြီး မိုင်ပေါင်းများစွာ သွားရတယ်။ ဆောင်းတွင်းကြီးမျို့ ရေခဲလို့ အေးစက်နေတဲ့ လေကလည်း ကြမ်းပေါက် ထဲက တဖြူးဖြူးဝင်နေတယ်။ အဲဒါကို ဂုဟောက်က ‘သုံးပန်းဆိုတဲ့လူ တွေကို နှစ်ကောင်း နှစ်မြတ်တွေက စပယ်ရှယ် စောင့်ရှောက်တယ် ထင်ပါရဲ့များ၊ ကျေပ်တို့တစ်တွေ ဘယ်သူမှ အအေးမမိဘူး။ အညာင်း အကိုက်တောင် မဖြစ်ဘူး။ ကျေပ်တို့တွေက အားလုံး အသက် ၅၀ ကျော် ၆၀ တွေချည်းပဲ’ လို့ ရေးခဲ့ပါတယ်။

အခု တင်ပြခဲ့တာတွေဟာ ဂုဟောက်ဂျာမန်ရေဒီယိုကနေ အသံ လွှင့်ခဲ့တဲ့ စာတမ်းထဲက ထုတ်နှစ်ချက်တွေပါ။ အစားအသောက်အနေ အထိုင် စုတ်ပဲဆင်းရဲပုံတွေလည်း အများကြီးပါပါတယ်။

အဲဒီ အသံလွှင့်ချက် စာတမ်းတွေ အပြည့်အစုံဖတ်ရတော့မှ ဒါတွေ ကို အသံလွှင့်ဖို့ ခွင့်ပြုတဲ့ ဂျာမန်အာဏာပိုင်တွေကလည်း အတော်ကို

တုံးတာပဲ။ ကောင်းမှန်း ဆိုးမှန်း မသိနားမလည်လို့ လွတ်လိုက်တာဖြစ်မှာပဲ။

ပြီးတော့ ဂုဟောက်ကို ဂျာမန်ဘက်တော်သားဖြစ်တယ်။ တိုင်းပြည်သစ္ာဖောက်တယ် စသည်ဖြင့် ရေးကြ၊ ပြောကြ၊ အသံလွှင့်ကြတဲ့ သူတွေကလည်း အတော်ကိုမှ အတော်ကို တုံးတာပဲ။

ဒီလို့ အရေးတော်ပုံဖြစ်ပြီး ဂုဟောက်လည်း စစ်ပြီးတဲ့ ကာလမှာ အမေရိကန်ပြည်မှာပဲ နေပါတော့တယ်။ သူ့ရဲ့ ၇၀ မြောက် မွေးနေ့မှာ (အသံလွှင့်တဲ့ ကိစ္စဖြစ်ပြီး ၁၀ နှစ်ကြာပြီးတဲ့အချိန်) ဘီဘီစီက ဂုဏ်ပြုတဲ့ အစီအစဉ်တစ်ခု လုပ်ပါတယ်။ အဲဒီ အစီအစဉ်ကို သဘင်ပညာရှင် ကချေသည် အမျိုးသမီးကြီး ( Dame Edith Evans ) ဒီမ်း - အီးအီ - အီးဘန်းက ဦးဆောင်ပြီး ဟောပြောပါတယ်။

(Dame) ဆိုတဲ့ ဘွဲ့ဟာ အနုပညာ၊ လူမှုရေး၊ တိုင်းပြည်အရေး၊ ပညာရေးမှာ ထူးချွန်တဲ့ အမျိုးသမီးတွေကို ချီးမြှင့်တဲ့ ဘွဲ့ဖြစ်ပါတယ်။ အမျိုးသားများကို ချီးမြှင့်တဲ့ (Sri) ဆာဘွဲ့နဲ့ တန်းတူပါပဲ။ အဲသလို ဘီဘီစီက ဂုဟောက်ကို ဂုဏ်ပြုလိုက်တာဟာလည်း လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖြစ်ခဲ့တာတွေကို ‘လွန်တာရှိ ဝန္တာမိ’ လိုက်ခြင်းပါပဲ။

ပြီးတော့ ဂုဟောက်မကွယ်လွန်ခင်မှာပဲ ပြီတိသျှအစိုးရက ‘ဆာ’ ဘွဲ့ ချီးမြှင့်ပါတယ်။ အဲသလို ဂုဏ်ပြုတာကို ဘယ်လိုသောတားပါသလဲလို့ သတင်းထောက်တွေက မေးတဲ့အခါမှာ ဂုဟောက်က ဒီလို့ ပြန်ပြောပါတယ်။

“ကျေပ်အဖို့တော့ အကြောင်းမထူးပါဘူးများ။ ဒါပေမယ့် ကျေပ်နှစ်းက တော့ လေဒီရုဟောက် အခေါ်ခံချင်သေးတာပေါ့”

စစ်မဖြစ်ခင်ကလည်း ရုဟောက်ကို အောက်စဖို့တက္ကသိုလ်က (D . Litt) ဒီလစ်ဘဲ့ ချီးမြှင့်ပါသေးတယ်။ အဲဒီတုန်းကလည်း တက္ကသိုလ်များရဲ့ အဘဖြစ်တဲ့ အောက်စဖို့တက္ကသိုလ်ကြီးက အဖျော် အပျက်တွေရေးတဲ့ ဟာသစာရေးဆရာကို ဒီလစ်ဘဲ့ပေးရမလားလို့ အပြစ်တင် ရှုတ်ချရေးကြပါသေးတယ်။ ချီးမွမ်းတဲ့သူတွေလည်း ရှိကြပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရုဟောက်က သူငယ်ချင်းတစ်ယောက်ဆီ ကို ရေးတဲ့ စာထဲမှာ ဒီလို ရေးပါတယ်။

“သူတို့က ပြောနေကြတယ်ကွာ၊ ငါကိုလေ၊ အောက်စဖို့ဒို့တက္ကသိုလ် က ဒီဂရိကို ညာယူတာတဲ့၊ အေးကွာ ... အဲဒီလို ဂုဏ်ပြုတာနဲ့ငါကိုမတန်ဘူးပဆိုကြရင်လဲ အဲဒီလိုထင်တဲ့လူတွေ ဝမ်းသာအောင် တစ်ခုတော့ ပြောချင်ပါတယ်၊ ငါလေ အငှားဝတ်စုံကြီး (အမယ်လေး ... အတွင်းက အနီရောင်ကြီး ခံထားသေးသူ့) နဲ့ ကတိုးထုပ်ဆောင်းပြီး တက္ကသိုလ် ဆီးနိတ်ခန်းကြီးထဲမှာ ရပ်ပြီး(ဂုဏ်ပြုတယ်ဆို ထင်ပ)သူတို့တစ်တွေပိုင်း ဝန်းနှိပ်စက်လိုက်ကြတာကွာ ငါဖြင့် တစ်သက်တစ်ခါ ဒါလောက် နေရထိုင်ရ ကျပ်တည်းပြီး စိတ်မည့်ပါဘူး၊ တကယ်ပါ ... ယုံပါ”

ရုဟောက်ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းတွေ၊ အတွေ့အကြံ တွေသူရဲ့ အရေးအသားတွေအကြောင်း ရေးရရှင်မကုန်နှိုင်ပါဘူး။ အခုသူ့ဘဝရဲ့ ဖြစ်ရပ်လေးတစ်ကွက်ကိုပဲ တင်ပြလိုက်ရပါတယ်။ ဒီတစ်

ကွက်လေးမှာပဲ ဟာသစာရေးဆရာရဲ့ မတုန်မလူပ်တဲ့သတ္တိ၊ ဘယ်  
သူ့ကိုမဆို ခွင့်လွတ်နိုင်တဲ့စိတ်ထား၊ လောက်ကြီးကို ရယ်သွမ်းသွေးပြီး  
အပြုံးကျဲကျဲလေးနဲ့ ကြည့်တတ်ပုံတွေဟာဖြင့် ထင်ရှားပါတယ်။  
ရယ်နိုင်ပါစေ .....

(ဘဇ္ဂ၊ မတ်လ)



## ရသဆယ်ပါး ဆားနှင့်တူလှ ဟာသရသ

စာပေအလက်ဗုံမှာ ဋ္ဌာယီဘာဝ ရသဆယ်ပါးဆိုတာ ရှိပါတယ်။

(၁) မိန်းမ- ယောကျုံးတို့ချစ်ကြိုက်ခြင်း၊

(၂) ဟာသ- ပြံးရယ်ခြင်း၊

(၃) သောက- စိုးရိမ်ကြောင့်ကြ သနားကြင်နာခြင်း၊

(၄) ကောဓ- အမျက်ဒေါသ ကြမ်းကြုတ်ခြင်း၊

(၅) ဥသာဟ- ရဲရင့်ခြင်းဟူသော လုံးလဝီရိယ၊

(၆) ဘယ- ကြောက်လန့်ခြင်း၊

(၇) မိဂုဇာ- စက်ဆုပ်ဆုရာခြင်း၊

(၈) ဝိမှုယ- အုံထုခြင်း၊

(၉) သမ- ြိမ်သက်တည်ကြည်ခြင်း၊

(၁၀) ဝလစ္စ- တဏ္ဍာရာဂမဟုတ်သောချစ်ခြင်း၊

စာပေအနုပညာမှာ အဲဒီ ရသဆယ်မျိုးရဲ့အပြင်ဘက်ကို မထွက်နိုင်ပါဘူး။ ဒီရသတွေကို မိမိတို့သန်ရာသနရာ ရေးကြတာပါပဲ။

အသလို ရသဆယ်ပါးထဲက ဘယ်ရသကိုပဲဦးတည်ပြီး ဖွဲ့ဆိုဖွဲ့ဆို

‘ဟာသ’ရသဆိုတဲ့ ဆားလေးဖြူးလိုက်ရင် ပိုပြီးလေးနက်သွားတာတွေ  
ဖတ်ရှုရဖူးပါတယ်။

ဒီနေရာမှာ ဟာသရသကို ဆားလေးဖြူးသလို ပါလေဟန်လောက်  
သုံးရတာပါ။ တစ်ခါတစ်ရုံဆိုရင် မုန့်ထဲမှာ နှင်းရည်နဲ့၊ အသီးနှံးလေး  
ပါသလောက် ပါရတယ်။ ဒါမှသာ မူရင်းကရှုဏာရသမပျက်ဘဲ ပိုပြီး  
အရသာရှိသွားမှာပါ။ တစ်ဖက်သားကို သနားလျက်နဲ့ပဲ စိတ်နူးည့်တ်  
ပြီး ပြီးရတာမျိုး ဖြစ်စေရပါတယ်။

အဲသလို အရသာပေါ်တဲ့ ဥပမာတစ်ခုကို မြန်မာသဗ္ဗာရာ၏ စဉ်ခု၊  
ကမ္မာသဗ္ဗာရာ၏ ၁၅၂၃ခုနှစ်၊ ရှင်မဟာရဋ္ဌသာရရေးတဲ့ ဟတ္ထိပါလ  
ကိုးခန်းပျို့ထဲက ထုတ်ပြပါမယ်။

ာတ်လမ်းအရ သားကြီးလေးယောက် တောထွက်သွားတယ်၊ သူ  
တို့နောက်ကို ဖခင် ပုဂ္ဂိုလ်တို့ မင်းဆရာပုဂ္ဂိုးကြီး လိုက်သွားတယ်။  
ဒီတော့ ပုဂ္ဂိုလ်ကတော် ပုဂ္ဂိုးမကြီးတစ်ယောက်တည်း ကျွန်ုန်းနဲ့  
တယ်။ အဲသလို အထိုးကျွန်ုန်းတော့ သူရဲ့ခင်ပွန်းပုဂ္ဂိုးကြီး လွမ်းတ  
ပူဆွေးပုံကို ဖွဲ့ဆိုရာမှာ ပုဂ္ဂိုးမကြီးကသူ့ခင်ပွန်းရဲ့ ဂုဏ်ကျေးဇူးတွေ  
ကို ထုတ်ဖော်ပြောပါတယ်။

အဲသလို ပြောရာမှာ သူတစ်ပါးရဲ့ ခင်ပွန်း လင်သားများဆိုရင်  
ပေါင်းသင်းနေရတာကိုက ‘ကုသိုလ်မဖြစ်၊ ကျင့်မူညစ်နှင့်၊ လင်ပြစ်  
လင်ရှုံး၊ လင်သစ်တုံးနှင့် ပေါင်းရသလိုပဲတဲ့’။

ဒါပေမဲ့ ပုဂ္ဂိုးကတော့ ‘မယ့်လင်သူမြတ်၊ ယောကျုံးထွတ်  
ကား၊ လင်မှတ်မည်သာ၊ မဟုတ်စွာတည်၊ လိမ္မာပဲ့ပြင်၊ သင်စပေသည်၊  
ဆရာမည်၏’တဲ့။ ဒါပေါ့လေ၊ ပုဂ္ဂိုလ်ကြီးဆိုတော့ တိုင်းပြည်

အုပ်ချုပ်တဲ့မင်းကိုတောင် ဂရာအဖြစ် ဆရာလုပ်နေတာကိုး။ ဒီတော့ သူ့မှာ ‘လင်ရည်ကောင်းသီ’ ပညာရှိနှင့်၊ ပေါင်းမှိုတော်လှ၊ ရွှေထက်မြေသို့၊ နှမအင်ဖြိုး၊ တင့်စနိုးနှင့်’ လူပုံလယ်မှာ တင့်တယ်တယ်ပေါ့။

ပြီးတော့ သူတို့ရနီးမောင်နှံဟာ သားကြီးလေးယောက် လူလားမြောက်သည်အထိ ပေါင်းသင်းလာခဲ့ကြပါတယ်။ အဲဒီသားလေးယောက်ကလည်း အရွယ်ကြီးမှ ရရှာတာပါ။ ဒီတော့ သူတို့အသက်ဟာဂုဏ်ကော်တောင် အဲသည်လောက်တော့ ရှိမှာပဲ။ အဲသည်လို့ နှစ်လရှည်ကြာစွာ ပေါင်းသင်းလာခဲ့ပေမယ့် ....

“ဟောင်းမြင်းရည်လျား၊ ခြောက်အောင်ထားလည်း၊ စံကားရွှေဖွဲ့  
နဲ့မလွင့်သို့၊ ကြီးရင့်သက်ရွယ်၊ ချုစ်မပြယ်တည့်”

အဲသည်လို့ သူတို့ရဲ့ချုစ်မေတ္တာရနဲ့ မပြယ်ဘဲ ရှိပါသတဲ့။

သူရဲ့ချုစ်လင်ပုဇွားကြီးဟာ တခြားယောက်၍များလို့ အိမ်မှ  
ခရီးထွက်သွားလျှင် အိမ်သူခများမှာ “သူ့လင်သားကား၊ သွားလာသော  
အခါ၊ လွမ်းမိုးရွာ” နေရာတာပေါ့။ ဒါပေမဲ့ လင်ယောက်းကတော့  
‘အိမ်မှာမခင်၊ စားသောက်မင်၍၊ ရလျှင်ရတိုင်း၊ ထံပိုင်းမချုန်၊ မေတ္တာ  
စွန့်ခဲ့’ နေချင်ရာနေ၊ စာချင်ရာစား မသနားဘူးပေါ့”

ပုဇွားကြီးကတော့ ဒီလို့မဟုတ်ပါဘူးတဲ့။ ‘ချုစ်ညွှန်ရှင်ရှင်၊ မယ့်  
လွမ်းကြင်ကား၊ ဆောလျင်စေပါ၊ မရောက်လာလည်း၊ သာနှစ်သိမ့်၊  
ကြောခြင်စိမ့်မျှ၊ ဆိမ့်ဆိမ့်ချို့ချို့၊ ကောင်းမွန်ဆိုက၊ င့်ကို တ၍’ အိမ်ပြန်  
မရောက်တောင်မှ အိမ်သူ ပုဇွားမကြီးကို တဲ့သတဲ့စကားများပို့ရှာ  
သတဲ့။ ခုခေတ်ဆိုရင်တော့ အဝေးကနေပြီး ပြောလိုတဲ့တယ်လိုပုန်းတွေ  
ဘာတွေနဲ့ ဆက်မှာပေါ့လေ။

အဲသည်လို သူတို့နေ့မောင်နှင့်ဟာ ‘ချစ်ပတ်မပြေ၊ ချစ်နေမပြား၊ သွားလည်း လက်ဆက်၊ စက်လည်းတအုံး၊ ဟသားထုံးသို့၊ ပေါင်းရုံးအိမ် ထောင်၊ အိမင်းအောင်လျှင်၊ ချစ်ခေါင်ချစ်ဖျား၊ ချစ်စပွားသည်၊ ငါအား မြတ်နိုးပေစွာတည်း’၊ အဲသည်လို နေခဲ့ကြတယ်။

ပုံကြေားမကြီးက သူအရှင်သခင် လင်ဖုန်းမိုကို ဖွဲ့ဆိုတဲ့အခါမှာ တချို့ယောကုံးတွေများဆိုရင် ‘မယားဟူက၊ နတ်ကိုရလည်း၊ ရှုတ်ချ ဆိုထွေ၊ နှုတ်မချေနှင့်၊ မထော့မြင်၊ ကျေးကျွန်းသွင်သို့၊ နင်သင်မိဘ၊ စ သည်ဆဲမောင်း၊ ပြုစုစောင်းရှု၊ မကောင်းသဖြင့်၊ ပ၊ လေလွင့်၏’၊ မယား ကို ငောက်ငမ်းကြိမ်းမောင်းတတ်သတဲ့။

ဒါပေမဲ့ ပုံရောဟိုတ်ပုံကြေားကြီးကတော့ ချစ်နေ့ဖြစ်သူကများ ခေါ လိုက်တဲ့အခါမှာ ‘ငါလျှင်ခေါ်လည်း၊ ထူးသော်ထူးတင့်၊ ချစ်ဖွယ် ကျင့် လျက်၊ ချစ်ပွင့်လန်းလန်း၊ ချစ်ရည်သွန်းသည်၊ ချစ်ပန်းပွင့်ခြုံ၊ ငါတို့ထုံး လည်း၊ ဆွဲစုစွဲမွေးတ၊ ခေါ်သမျှလျှင်၊ တည်ပချီးမြှင့်၊ ဆိုစ တင့်၏’၊ အ သည်လို ချစ်ကြင်နာပါသတဲ့။

ပြီးတော့လည်း ပုံကြေားကြီးဟာ သူ့နေ့ကို အဝတ်အစား လက ဝတ်ရတာနာများ ဘယ်ခါမှ မညိုးအောင် ချီးမြှောက်ပါသတဲ့။

‘နှုမချစ်တင့်၊ လင်ဘုန်းရင့်ကား၊ ရွယ်နှင့်အလျောက်၊ ချီးမွမ်း လောက်သား၊ လက်ကောက်လက်ကြပ်၊ လက်စွပ်ပုတီး၊ ဆင်ပြီး နား ဇူးတွေ့ောင်းလည်မှာ၊ ထွန်းတိပြီးပြက်၊ သင်တိုင်းထက်လည်း ဘက်လက်ဆူလှယ်၊ နှစ်သက်ဖွယ်ဖြင့်၊ စံပယ်သမှာ၊ ကုန်အောင်ပြု၍၊ တုတုပပ၊ ပွဲလယ်ပြသော်၊ မြင်က ဖျော်ပါး၊ သူ ကျိုစားသည်၊ ငါအားရှ အိလေစွာတည်း’

အဲဒီစာပိုဒ်အရ ပုဏ္ဏားကြီးက သူ့ချစ်နော်းကို လက်ဝတ်ရတနာ  
တွေအပြည့်ဆင်ပြီး ဖွဲ့နေဖွဲ့ထိုင်များ ဝင်တဲ့အခါမှာ သူ့မှာ ‘ငါအား ရှု  
အီလေစွာတည်း’ ဆိုသလို ကြည့်ရှုလို မဝနိုင်ရှိပုံကို ‘မြင်က ပျော်ပါးသူ  
ကျိုစား’ လို့ ဆိုပြန်တော့လည်း နှစ်သက်သဘောကျလွန်းလို့ ကျိုစုံ  
စကားတွေများ ပြောပါသေးသတဲ့။

‘လူ လူချည်လားသိပ်လှတာပဲ။ ဒါကြောင့် ချစ်တာ’ စသည်ဖြင့်  
စကားတွေ စုံနေမှာပေါ့လေ။

အဲဒီကဗျာအဖွဲ့တွေ ဖတ်လိုက်ရတော့ ဆယ်ကျော်သက်အရွယ်  
အပျို့မလေး ရည်စားလွမ်းနေတာလည်း မဟုတ်၊ တတိယပိုင်းအရွယ်  
ရောက်နေတဲ့ ပုဏ္ဏားမအဘွားကြီးက သူ့အဘိုးကြီးကို တမ်းတတဲ့စကား  
တွေဟာ သနားစရာလည်းကောင်း၊ ပြီးဆုံးစရာလည်း ကောင်းလှပါ  
တယ်။

ရှင်မဟာရှုံးသာရဟာ အဲဒီအခန်းကို ဖွဲ့တဲ့အခါမှာ ကရဏာရသ  
ပေါ်မှာ ဟာသလေးနှင့် အမွန်းတင်လိုက်တာပဲလို့ ထင်မိပါတယ်။ ဒါ  
ဟာ တမင်ကိုလုပ်တာ ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။

ဘာပြုလို့လဲဆိုတော့ အဲဒီအခန်းမရောက်ခင် ရှုံးကအခန်းတွေ  
မှာ ပုဏ္ဏားမကြီးက သားလေးယောက်ကို တမ်းတ ပူဆွေးပုံကို ရေးခဲ့  
ပါတယ်။

‘မိခင်ဝမ်းမြောက်၊ ချစ်ရှာလောက်သည်၊ သုံးယောက်ညီနောင်၊  
မောင်တို့တစ်စုံ၊ ရဟန်းပြုလည်း၊ ပုလုကျွေးလေး၊ ငါသားထွေးမျှ၊ လွမ်း  
ရေးဖျော်ရာ၊ ကျွန်းရှစ်ပါလော့။ တော့မှ ကုန်ချည်း၊ တစ်သွှန်တည်းဖြင့်၊  
အူသည်းဟင်းလင်း၊ မိ၊ ကိုခွင့်းသည်၊ ချစ်ခြင်း မနက်ပါခဲ့တည်း။’

သားလေးယောက်ရှိတဲ့အနက် အကြီးသုံးယောက် တောထွက် ရဟန်းပြုသွားရင်လည်း အငယ်ဆုံး ‘ပုလုကွေး၊ ငါသားထွေးလေး’ ကျွန်းခဲ့ရင် တော်သေးရဲ့လို့ ဆိုရာတယ်။

‘ပျော်ကြောင်း ပျော်လောက်၊ တစ်ယောက်ယောက်များ မျက်မှာက် ကက်ာ၊ ကြွင်းကုန်ပါလည်း၊ ကြမ္မာရှိုးထ၊ သက်သာရအံ့’ လို့ တွေးရှာ တာပေါ့။

ပုလော်းမကြီးခများမှာ ‘သားများကြောင့်လျှင်၊ ချစ်ငြောင့်ချစ်ဆူး၊ ဝမ်းထဲနှုံးသော်လွမ်းရှုံးလွမ်းဆာ၊ သည်းချာရှိုးခြင်၊ ဖိမ့်ဖိမ့်ကျင်ရှင်း၊ ထိတွင်လည်းကောင်း၊ မြားဆိုပါလောင်းသို့’ ဆတ်ဆတ်လူး၊ ပူဆွေးနေ ရှာပုံကို ဖွဲ့ခဲ့ပါတယ်။

အဲသည်လို့ ဖွဲ့ဆိုလာခဲ့ပြီးတော့ စာဆိုသူ ရှင်မဟာရန္တသာရဟာ စာဖတ်သူတွေသိပိပြီး စိတ်မချမ်းမသာဖြစ်ကုန်ကြပြီး၊ ဒီတော့ ပြန်ပြီး အချို့သပ် နှစ်သိမ့်လော့းမှပဲဆိုပြီး ဒီဆောင်းပါးအစမှာ တင်ပြခဲ့တဲ့ ပုလေားကြီးချီးမွမ်းခန်းတွေကို ခပ်ဆွင်ဆွင်လေး ဖွဲ့တာဖြစ်ချင်လည်း ဖြစ် နိုင်ပါတယ်။

အနုပညာဖန်တီးမှာ တစ်ရောင်တည်း၊ တစ်သံတည်း မဖြစ်နိုင် ပါဘူး၊ ပန်းချိုကား ရေးဆွဲရာမှာလည်း မည်းမှာ်နေတဲ့ အရောင်တွေအ များဆုံးသုံးရတဲ့ တောနက်ကြီးများ၊ ဉာဏ်ကာလ ကားများမှာတောင် တစ်နေရာမှာ အလင်းရောင်လေး မသိမသာဖြစ်ဖြစ် ပါရပါတယ်။ အဲ သလို အလင်းရောင် အမြင်ကလေးကြောင့် အမှာ်ထုအားကိုးလည်း ပိုပြီး ပြည့်ဝစေပါတယ်။

စာပေမှာလည်း ဘယ်လိုပဲ အလွမ်း၊ အဆွေးတွေ ဖွဲ့နေစေကာမူ စိတ်နှလုံးကြည်နှင့်ပျဖွဲ်ယ်လေးတွေ ပါစေရပါတယ်။ ဒီလို ဥပမာတွေ အများကြီး တွေနှင့်ပါတယ်။ စာပေ အရေးအသားမှာ ရသခံစားမှုကို တစ်ဖြောင့်တည်းကြီး တန်းမနေစေဘဲ အနိမ့်အမြင့်လေးတွေ လှိုင်းလုံး များ လိမ့်သလို ဖြစ်စေမှသာ ရသပိုပြီး မြောက်ပါတယ်။

အခုတင်ပြခဲ့တဲ့ ရှင်မဟာရွှေသာရရဲ့အဖွဲ့ကို ဖတ်ကြည့်ရင် အစ ဦးမှာ ပုဇွဲးမကြီး သားတွေလွမ်းဆွမ်းပြီး ‘သားလည်းမမြင်၊ လင် လည်းမမြင်’ အထိုးတည်းနေရာရပုံ၊ “သူ့သားသူ့လင်၊ ရှုဖွယ်မြင်မှာ မိခင်ဘယ်သို့၊ ဆည်နိုင်မြဲအဲ” ဆိုသလို သူများသားတွေနှင့် စုစုလင်လင် နေကြတာ မြင်လျှင် မိခင်ဘယ်သို့ ဖြေရမလဲလို့မြည်တမ်းနေရာပုံ...။

အဲသည်လို သူ့ခများမှာ ‘မျက်မို့ရမ်းတက်၊ မျက်ခွက်ပြည့်လျမ်း၊ ဆီးနှယ်မွမ်းသို့၊ လွမ်း၍၏ို့သည်’ ဖြစ်နေရာပုံတွေကိုဖွဲ့ပြီး ပုဇွဲးမကြီးကို လွမ်းပုံဆက်ဖွဲ့ပါတယ်။

အဲဒီအခန်းကတော့ သနားစရာနှင့် နှစ်သက်ရွင်ပြီးစရာလေးပါပဲ။ ပြီးတော့မှ နောက်ဆုံး အထွတ်အထိပ် အနေနှင့် ပုဇွဲးမကြီး စိတ်ဆုံး ဖြတ်လိုက်ပုံကတော့... ‘ခြောက်ပြည်နတ်များ၊ တားလည်းမနိုင်၊ သဒ္ဓိ ခိုင်၍၊ ကိုယ်တိုင်လင့်ထံ၊ ရောက်အောင်ကြပိမ့်’ သူ့သားများနှင့် ခင်ပွန်း လင်နောက်ကို လိုက်တော့မယ်၊ ဝေးလံခရီး အဆီးဆီးအား တောင်ကြီး ဖီလာ မသွားသာတောင်မှ မနေဘူးပေါ့။ အဲဒီလို သဘ္ဗိရိရိ ဆုံးဖြတ်လိုက် တာဟာ ကိုးခန်းပျို့ကဗျာရဲ့ အထွတ်အထိပ်ပါပဲ။

ဒါကြောင့်မို့လို့ ဟာသရသဆိုတာ ဆားလို့လည်းသုံးလို့ရတယ်။ ကိုးခန်းပျို့လို့ တကယ့်စာကြီးပေကြီးတွေ ဖွဲ့ဆိုတဲ့အခါမှာတောင် မသိ

မသာ ပညာသားပါပါနှင့် ရောမွေထားလိုက်ပုံလေးတွေကို သတိထား  
ပြီးဖတ်လျှင် စာပေရဲ့ အရသာဟာ ပိုပြီးချိမြိမ်လှပါတယ်။

အရသာဆယ်ပါးမှာ ဆားမပါလျှင် ပေါ့သလိုပဲ အလက်ာရာ  
မှာ ဟာသ ရသပါလျှင် ပိုလေးနက်ပါတယ်။

**[ဘဇ္ဂါဒပြီးလ]**



## စာရေးတယ်ဆိုတာ ဘယ်သူအကြိုက် ရေးရမှာလဲ

စာရေးဆရာတွေကို ‘ခင်ဗျားတို့စာရေးနေတာ ဘယ်သူအကြိုက် ရေးနေတာလဲ’ လို့မေးရင် အတော်အဖြေရကျပ်သားပဲ။ အဖြေတွေက အမျိုးမျိုး ထွက်လာနိုင်ပါတယ်။

“ကိုယ့်စာများပါစေချင်တဲ့ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်၊ အယ်ဒီတာ အကြိုက်ရေးရတာပေါ့”

“စာဖတ်ပရီသတ်အကြိုက် ရေးရတာပေါ့၊ စာဖတ်ပရီသတ်ကြိုက် မှ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်ရောင်းကောင်းမယ်၊ ဒါမှအယ်ဒီတာကြိုက် မယ်၊ အယ်ဒီတာက ထည့်ပေးမှ စာမူစွဲပြီး နာမည်ရမှာပေါ့”

အဲသည်လို့ အဖြေမျိုးတွေ ကြည့်ပြန်တော့လည်း ‘ဟုတ်ပေသားပဲ’ လို့ဆိုရမှာပေါ့။ အထူးသဖြင့် ကလောင်သွေးစ စာရေးဆရာများ ဆိုရင် သူတို့ရဲ့စာမူကို အယ်ဒီတာက ထည့်ပေးမှနာမည်ရပြီး စာရေးဆရာ ဆိုတဲ့ အနေနဲ့ ရပ်တည်နိုင်ပေလိမ့်မယ်။

ဒီတော့ စာရေးဆရာဆိုတာ ကိုယ်ရေးတဲ့ စာမူ စွဲမယ့် ‘ဈေးကွက်’

ကိုရှာရလိမ့်မယ်။ ဘယ်မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်က ဘယ်လိုစာမူမျိုး  
ကြိုက်တယ်ဆိုတာကို လွှဲလာပြီးဆိုင်ရာမဂ္ဂဇင်းရဲ့မူဝါဒနဲ့ ကိုက်ညီ  
အောင်ရေးသားပြီး ကိုယ့်စာမူကိုအစွဲထုတ်ရမယ်ပေါ့။ ဒါဟာစာရေး  
ဆရာရဲ့ အလုပ်သဘောတစ်ခုလို့ ယူဆချင်လည်း ယူဆနိုင်ပါတယ်။

ဒီတော့ စစ်ကြိုခေတ်က အကြောင်းတစ်ခု သတိရမိပါတယ်။ အဲဒီ  
တုန်းက ‘သက်စောင့်မဂ္ဂဇင်း’နဲ့ ‘ကောဇာသစ်မဂ္ဂဇင်း’ဆိုတာရှိပါတယ်။  
‘သက်စောင့်’က ‘ဒီဆူဗာ’ဆေးတိုက်ရဲ့ ကြော်ငြာစာစောင်ဖြစ်ပါတယ်။  
‘ကောဇာသစ်’က ‘ဝပ်ဆင်’ကုန်ပဒေသာတိုက်ကြီးက ကြော်ငြာ  
စာစောင်ဖြစ်ပါတယ်။

အဲဒီမဂ္ဂဇင်းတွေက ဆိုင်ရာတိုက်၊ ဆိုင်ကြီးများက ထုတ်လုပ်ရောင်း  
ချတဲ့ ကုန်ပစ္စည်းများကို ကြော်ငြာအဖြစ် အတိုင်းသားထုတ်မယ့်အစား  
မဂ္ဂဇင်းပုံသဏ္ဌာန်နဲ့ ထုတ်ဝေရင် ပိုပြီး လူတွေစိတ်ဝင်စားမယ်ပေါ့။ ဒီ  
တော့ အဲဒီမဂ္ဂဇင်းတွေထဲမှာ ကိုယ့်စာမူ စွဲစေချင်ရင် ထုတ်ဝေတဲ့ လုပ်  
ငန်းရှင် သဘောကျရအောင် ရေးကြပါတယ်။

ဥပမာ—သက်စောင့်မဂ္ဂဇင်းထဲ ပါစေချင်ရင် အပျို့လူလွှတ်တွေက  
တဲ့အခန်းမှာ အပျို့က ရုတ်တရက် ခြေခွဲပြီး လဲကျသွားလူပျို့က ပြီး  
ပြီးထူး၊ အီတ်ထဲက ဒီဆူဗာဘာမ်းပရတ်ဆီနဲ့ နှိပ်နယ်ပေး၊ ချစ်ကြိုက်သွား  
ကြ၊ အပျို့မလေး ဖြူဖျပ်ဖြူရော်ဖြစ်နေရင် လူပျို့က ပန်းရောင်ဆေးလုံး  
လေး ဒီဆူဗာက ဝယ်တိုက်၊ ဒါနဲ့ညားသွား၊ ကလေးလေးရာ၊ ဒီဆူဗာက  
သူငယ်နာဆေးတွေ တန်ခိုးနဲ့ ဝဖြူးလို့ပေါ့။ အဲသလို ဗာတ်ကွက်ဆင်  
ရပါလိမ့်မယ်။ ဝတ္ထုရဲ့ စာမျက်နှာတိုင်းမှာ ဒီဆူဗာက ဆေးကောင်း

ကြောင်းတွေကို သမီးရည်းစားစကားပြောတဲ့နေရာမှာကော့၊ လွမ်းခန်းဆွဲးခန်းမှာရော ဖောဖောသီသီ ထည့်ပေးရပါလိမ့်မယ်။

ဒါက သက်စောင့်မဂ္ဂဇင်းမှာ ပါချင်ရင်ရေးတဲ့နည်း ဖြစ်ပါတယ်။ ကောဇာသစ်မဂ္ဂဇင်းမှာ ပါချင်ရင်တော့ ဝတ္ထုဇာတ်လိုက်မင်းသမီးက ခြေမနိုင် လက်မမြဲ ခဏခဏ လဲကျတတ်တဲ့အပျို့လေးမဖြစ်စေရဘူး။ ဝပ်ဆင်တိုက်က ဝယ်တဲ့ပိုးတွန့်ထဘီအဆင်ခန်းဝတ်လို့ ဝပ်ဆင်တိုက်က လယ်ဗင်ဒါ ရေမွေးနဲ့တသင်းသင်း၊ ခုံမြှင့်လေဒီရူးနဲ့ ဝပ်ဆင်တိုက်ကပဲပေါ့။ ဇာတ်လိုက်မင်းသားကလည်း အိတ်ထဲမှာ ဘမ်းပရ်ဆီ ပုလင်းတို့၊ ဆေးဝါးတို့မပါရင် လမ်းမထွက်တတ်တဲ့ ငန်းသားမျိုးမဟုတ်ဘူး။

ဝပ်ဆင်တိုက်က ဝယ်တဲ့ ပေတွင့်သားရေပြောင် ဖိနပ်အနက်၊ ပိုးခြေအိတ်၊ ဖဲပြောင်လုံချည်၊ သက္ကလတ်တိုက်ပုံ၊ သို့မဟုတ်လည်း အယ်လ်ပတ်ကား၊ ပိုးအနက်တိုက်ပုံဝတ်လို့ ရှိုးအပြည့်နဲ့ပေါ့။

ဝပ်ဆင်ကုန်ပဒေသာတိုက်ကြီးထဲမှာ ချစ်သူနှစ်ဦး လမ်းလျောက်ပြီး ဝယ်ကြခြမ်းကြပေါ့လေ။ ပြောသမျှစကားတွေကလည်း ဝပ်ဆင်တိုက်က ကုန်တွေလှကြောင်း၊ ကောင်းကြောင်းချည်းရေးရမှာပေါ့။

အဲဒါဟာ အယ်ဒီတာအကြိုက်လိုက်ပြီး ကိုယ့်စာမူစွဲအောင်လုပ်တဲ့နည်း ဖြစ်ပါတယ်။ ‘ဒီလိုကြော်ငြာစာမျိုးတော့ မရေးဘူးကွာ၊ မပါချင်လဲ နေပေစေ’ ဆိုပြီး နေချင်လဲနေနိုင်တာပဲ၊ ဒါတော့ ကိုယ့်အကြိုက်ကိုယ့်လမ်း ကိုယ့်ဘာသာရွေးကြတာပေါ့။ ဘယ်သူမှန်တယ် ဘယ်ဝါမှားတယ်လို့ ဝေဖန်စရာမလိုပါဘူး။

အဲသလို သက်စောင့်မဂ္ဂဇင်း၊ ကောဇာသစ် မဂ္ဂဇင်းမျိုးထဲမှာ  
ကလောင်သွေးပြီး စာရေးဆရာဖြစ်လာကြတဲ့လူတွေလည်း ရှိပါတယ်။

ဒီနေရာမှာ တစ်ခုတော့သတိပြုစရာ ရှိပါတယ်။ ‘စာရေးဆရာ  
ဖြစ်ချင်တယ်’ ဆိုတာရယ်၊ စာရေးချင်တယ်ဆိုတာရယ် တစ်မျိုးစီပါ။

‘စာရေးဆရာဖြစ်ရင် ကောင်းမှာပဲ၊ ပိုက်ဆံဝင်ငွေလဲ ကောင်း  
တယ်၊ ဂုဏ်သတင်း ကျော်စောတယ်’ အစရှိသည်ဖြင့်ပေါ့လေ။ စာရေး  
ဆရာဘဝမှာ ရှိနိုင်တယ်လို့ထင်ရတဲ့ အရသာတွေကို ရည်မှန်းပြီး စိတ်  
ကူးကြတဲ့သူတွေလည်း ရှိမှာပေါ့။

အဲသည်လို လူတွေအဖို့မှာ ကိုယ်ရေးတဲ့စာမူ စုံမယ့်ဈေးကွက်၊  
မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင်တွေကို ထုတ်ဝေတဲ့သူတွေရဲ့ အကြိုက် ရေးကြ  
ရမှာပေါ့။

‘စာရေးချင်တယ်’ ဆိုတဲ့သူကတော့ ကိုယ့်ဘာသာ ကိုယ့်စာရွက်  
အဖြူ၍ ကွက်လပ်ရှိတိုင်း ရေးခြစ်စရာစာမူ အပုံကြီး၊ တောင်ပုံရာပုံ၊ ဖုန်  
ရှစ်သစ်တက်တက်၊ ဘယ်သူဖတ်ဖတ် မဖတ်ဖတ်၊ စာရေးရတဲ့ အရသာ  
ကိုပဲ တမြဲမြဲခံစား ကျေနပ်တာပဲ၊ ဒီလိုလူမျိုးဟာ တစ်နေ့၊ စာရေး  
ဆရာ ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ မဖြစ်ချင်လည်း မဖြစ်ဘူး။ ဒီလိုလူမျိုး  
အဖို့၊ စာရေးဆရာမဖြစ်ရလည်း မပူးပေါ်ဘူး။ စာရေးနေရရင် ပြီးတာပါ  
ပဲ။ စာရေးရတဲ့ မဟာစည်းစိမ်ကြီးကို အပြည့်အဝ ခံစားနေမှာပေါ့။

ဒီတော့ စာရေးဆရာ ဖြစ်ချင်တဲ့လူကလည်း သူသွားရမယ့်လမ်း  
ကို သူ့ ဝန်သူထမ်းသွားရဲ့ပဲ။ စာရေးချင်တဲ့ လူကလည်း သူဘာသာ  
သူ ထိုင်စာရေးနေရာ၊ ကိုယ်ကြိုက်ရာကိုယ်လုပ်ကြတာပေပဲကိုး။

လူတွေဟာ ကိုယ်ကြိုက်တာကိုယ်လုပ်၊ ကိုယ်လုပ်တာ ကိုယ်ရကြ  
တာပါပဲ၊ ဘယ်ဟာကို ကြိုက်ဖို့ဆိုတာတော့ ကိုယ်ဘာသာကိုယ် ရွှေးဖိုး  
ချည်းပဲ။

[၁၉၈၂၊ မေလ]



## လောကဓံကိသည်သံခြင်း

အရင်လ မေလ သောင်းပြောင်းမှာ ဖိုးသော်တာဆွဲက မေလမှာ မွေးတဲ့ အခိုကရ ပုဂ္ဂိုလ်တွေ ရေတွက်ပြရာမှာ သူရယ်၊ ဒရန်တာရာရယ်၊ ထင်လင်းရယ်၊ ၁၉၁၉ ခုနှစ် မေလမှာ မွေးတဲ့သူတွေချည်း ရေတွက်ပြ တာကိုး။

အဲဒါလေး ဖြည့်စွက်ဖို့ လိုသေးတယ်လေ။ မေလမှာ မွေးတဲ့ အခိုကရ ပုဂ္ဂိုလ်တွေ သမိုင်းတစ်လျှောက်မှာ ထင်ရှားခဲ့တယ် ဆိုတာတော့ ဖြည့်ပေးလိုက်ရညီးမယ်။

ကမ္မာသမိုင်းတစ်ခေတ်မှာ (အင်း ... စကားပြောလိုက်ရင် ကမ္မာနဲ့ ချီချီပြီး ပြောရမှ လေးနက်တယ် မဟုတ်လား) အဲအဲ ... ဘာတဲ့။ ကမ္မာသမိုင်းတစ်ခေတ်မှာ ထင်ရှားခဲ့တဲ့ နပိုလီယံဆိုတာ ကြားဖူးကြမှာပေါ့။ သူက မေလမှာ မွေးတာ မဟုတ်ဘူး။ သူကို ဝါတားလူးစစ်ပွဲမှာ အပြတ် အသတ်နိုင်လိုက်တဲ့ အက်လိပ်စစ်ပိုလ်ကြီး ဝယ်လင်တန်ဆိုတာ မေလ (၁) ရက်နေ့မှာ မွေးတဲ့လူပေါ့။

မေလ (၁) ရက်နေ့ဆိုတာလည်း ခုအခါမှာ အလုပ်သမားနေ့အဖြစ်

ကမ္မာအရပ်ရပ်မှာ အသိအမှတ်ပြုပြီး အထိမ်းအမှတ် တခမ်းတနားလုပ်  
ကြရတဲ့နေ့ မဟုတ်လား။

ပြီးတော့ မေလ ၁ ရက်နေ့ ထူးခြားတာ တစ်ခုရှိသေးတယ်လေ။  
အဲဒီအချက်က တကယ့်ကို မှတ်လောက်သားလောက် အချက်ကြီး ဖြစ်  
ပါတယ်။ ဘာပြုလို့လဲဆိုတော့ အဲဒီနေ့ဟာ ဟောဒီစာရေးသူရဲ့ မွေးနေ့  
ပါပဲ။

မေလမွေးတဲ့သူချင်းအတူတူ၊ ၁ ရက်နေ့ဆိုတော့ ထိပ်ဆုံးက နေတာ  
ပေါ့။ တစ်တန်းတည်း အဆင့်မိတာ နို့လိုပိုကို နိုင်တဲ့ စစ်ဗိုလ်ချုပ်ကြီး  
ဝယ်လင်တန်ပဲ ရှိတယ်။

ဒီလို အဓိကရ နေ့ကြီးရက်ကြီးမှာ မွေးလာခဲ့ပါလျက် တကယ်ဆုံး  
ရင် ကိုယ့်ရေးဖော်ရေးဖက်တွေက မွေးနေ့ ဂုဏ်ပြုတဲ့ ဆောင်းပါးလေး  
ဘာလေးရေး၊ ရေဒီယိုက သီချင်းတောင်းပေးလို့ အဲသလိုဆို ဘယ်  
လောက် ကောင်းမလဲ။

ငါနှယ်နော် ... အခုမှ အကြံရတယ်။ တကယ်ဆိုရင် မေလ ၁ရက်  
နေ့ဟာ ကိုယ့်မွေးနေ့ဖြစ်တဲ့အကြောင်း ကြညာမောင်းခတ်ထား၊ ရေး  
ဖော်ရေးဖက်တွဲလည်း မွေးနေ့ ဂုဏ်ပြုဆောင်းပါးရေးဖို့၊ ရေးချင်လာ  
အောင် ကျွေးမွေးပြီး ဆွယ်ထား၊ အဲဒီဆောင်းပါးထည့်ပေးမယ့် မဂ္ဂဇင်း  
အယ်ဒီတာကိုလည်း မျက်ရိပ်မျက်ကဲပြထား၊ အဲသလို လုပ်မထားမိတာ  
နာတာပဲ။

အခုတော့ အဲသလို ဂုဏ်ပြုရေးပေးမယ့်သူ မရှိတော့ ကိုယ့်ဘာသာ  
ကိုယ်အဆိုသွင်း၊ ကိုယ်ပဲ ထောက်ခံ ဂုဏ်ပြုမှတ်တမ်းတင်ရတာပေါ့လေ။  
ငါနှယ်ရှုက်လိုက်ပါဘို့သော်တာဆွဲရယ်၊ အဲလေ ... ရှုက်ပါဘူး၊ ကိုယ့်

ကိုယ်ကို ဂဏ်ပြတာ ဘာရှက်စရာရှိလဲ၊ ကိုယ့်ကိုယ်ကိုမှ ဂဏ်မပြရင် ဘယ်သူက လာရာဏ်ပြုမှာလဲ။

သို့ . . . ရေးရင်းရေးရင်း ဘယ်တွေ ပေါက်တတ်ကရ ရောက်ကုန် ပါလိမ့်နော်။ ရယ်စရာတွေ ဖြစ်ကုန်လေပြီလား မသိပါဘူး။ ဒီလိုပဲလေ ရယ်သွမ်းသွေးရတာပေါ့။ သူတစ်ပါးကို ရယ်သွမ်းသွေးရင်၊ အကျိုစား သန် ရန်ဖြစ်၊ မခံချင်ဖြစ်လို့ ရန်များချင် များနော်းမယ်။ ကိုယ့်ကိုယ်ကို ပြန် ရယ်သွမ်းသွေးတာက ဘေးကင်းတာပေါ့။ အင်္ဂလိပ်ကဗျာထဲက စာ ကြောင်းလေးတစ်ခု သတိရမိတယ်။

“And if I laugh any mortal thing,

T is that T may not weep” တဲ့။

အဲဒီ စာကြောင်းကို တိုက်ရိုက် မြန်မာပြန်မရေးချင်ပါဘူး။ အရသာ ပျက်လွန်းလို့ပါ။ ဆိုလိုရင်း အဓိပ္ပာယ်က ‘ရယ်တယ်ဆိုတာ ငိုမိမှာစိုးလို့’ ပါတဲ့။

အဲဒါ သိပ်မှန်တာပေါ့။ ရယ်စရာတွေ ရေးတိုင်း၊ ရယ်စရာတွေပြော နေတိုင်းလည်း ပျော်တယ်လို့ မထင်လိုက်ကြပါနဲ့၊ ‘မချိလို့ ပေါ်တဲ့သွား တောင် ရယ်သလား မေးကြရာကြတယ်’ ဆိုတဲ့ ဦးပုညရဲ့စကားလို့ ငို ချင်လေလေ၊ ရယ်စရာတွေ ရှာဖွေပြီး ကိုယ့်ကိုယ်ကို ကလိုထိုး ရယ်နေ ရတာလည်း ဖြစ်တတ်ပါသေးတယ်။

အဲဒီလို ‘မချိသွားဖြု’ အသက်ကြီးလာတော့ ဖြုပြစရာ သွားတောင် သိပ်ရှိတော့တာ မဟုတ်ဘူး။ ပြောရ ရေးရတယ်ဆိုတာ ငိုချင်ပြီး ငိုမိမှာ စိုးလို့ပါပဲ။

ဒီလများ စာရေးချင်တဲ့ စိတ်ကို ကုန်နေတာပဲ။ ကလေးတွေ ပြော

သလို “စိတ်ပိန်” လိုက်တာ လွန်ပါလေရော။ ငိုချင်စရာ ဒုန့်အေး များ နေတဲ့အထဲမှာ ရေးဖော်ရေးဖက် ဂျာနယ်ကျော်မမလေး ဆုံးသွားရှာ တယ်။ စိတ်အတော်ထိခိုက်ပါတယ်။ သူ့ခမျာ ကိုယ့်ထက် သုံးနှစ် လောက်ငယ်ရှာတယ်။ ကျွန်းမာရေးလည်း ကောင်းရှာသားပဲ။ သူ့ကိုယ် သူလည်း အတော်ကရှုစိုက်တယ်။ ဒါပေမဲ့ သေနေ့စွဲတော့ သွားရတာ ပဲပေါ့။

ဂျာနယ်ကျော် မမလေးကို ကိုယ့်ထက်လည်း ငယ်သူဖြစ်တယ်။ ကျွန်းမာရေးလည်း ဂရိစိုက်သူမျို့ ကိုယ့်ရှေ့က သွားလိမ့်မယ်လို့ မထင် ခဲ့ဘူး။ သော်တာဆွဲပြောသလို ကိုယ်ကတော့ဖြင့် ပိန်ချည့်ချည့်လောင် နာနာနဲ့ ဒုရွတ်ဆွဲပြီး အသက်ရှင်နေတာပဲ။

အဲလေ . . . သေတယ်ဆိုတာ မဆန်းပါဘူး။ ကြောက်စရာလည်း မဟုတ်ပါဘူး။ ဒါပေမယ့်မသေချင်တာ တစ်ခုပါပဲ။ ဘယ်လို့ အလုပ်တွေ လုပ်ချင်သေးတယ်၊ ဘယ်စာတွေ ရေးချင်သေးတယ်၊ ဒါတွေရေးပြီးလုပ်ပြီးမှ သေချင်တာပေါ့။ အဲသလို တွေးတတ်တယ်။ အဲဒီ အတွေးအခေါ် ကလည်း တကယ်တော့ သိပ်ပြီး မခိုင်မာပါဘူးလို့ ထင်တယ်။

ဘာပြုလို့လဲဆိုတော့ လူဆိုတာ လုပ်ချင်တာတွေ ဘယ်တော့မှ လုပ်ပြီးမှာ မဟုတ်ပါဘူး။ စာရေးတဲ့သူကလည်း ရေးချင်တာတွေ ဘယ်တော့ မှ ကုန်မှာ မဟုတ်ပါဘူး။ ရေးရေးဘဝ အဆက်ဆက်ကလည်း လုပ်လာ ခဲ့တာ မပြီးခဲ့ဘူး၊ ခုဘဝလည်း ပြီးဦးမှာ မဟုတ်ပါဘူး၊ နောက်ဘဝဆက် လုပ်လည်း မပြီးပါဘူး။ ဒီလို မပြီးမယ့်အတူတူတော့ ကိုယ်လုပ်ချင်တာ တွေ ပြီးအောင်လုပ်ပြီးမှ သေချင်သော မပြီးခင် မသေချင်ဘူးဆိုတာ မျိုးတော့ ထည့်ပြီး မစဉ်းစားတော့ပါဘူး။ ကိုယ်လုပ်ချင်စရာ ရှိတာပြီး

သလောက် လုပ်ပေါ့။ မပြီးဘဲ သေတော့ကော ဘာပူစရာရှိလဲ။ ဒီအတိုင်း  
ထားခဲ့ရုံပေါ့။ ဘယ်သူဆက်လုပ်ပါစေလို့တောင် ဆန္ဒမပြုပါဘူး။ ဘယ်  
သူ ဆက်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အရေးမကြီးပါဘူး။ အဲ  
သလို စိတ်ထားတော့မှာပဲ စိတ်တည်ငြိမ်မှ ရတော့တာပဲ။ သို့မဟုတ်ရင်  
ကြောင့်ကြမှုတွေ တယ်များတာကိုး။ အဲသလိုပဲ ကိုယ့်စိတ်ကို ကိုယ်ပြန်  
ဆုံးမပြီး အေးချမ်းမှ ရှာရတော့တာပဲ။ ဒါမှာလည်း လောကခံကို သည်းခံ  
နိုင်တယ်။ အဲလေ . . . ပုထိဇာုသားဆိုတော့ ‘ခန္ဓိ’ – သည်းခံခြင်း  
တရား’ကို၊ ‘ခန္ဓိစ – မနိုင်၍ သည်းခံခြင်းသည် လည်းကောင်း’ ဆိုပြီး  
နှလုံးသွင်းရတော့တာပေါ့။ မနိုင်လို့ သည်းခံတရားလက်ကိုင်ထားပါ  
မှပေါ့။ မနိုင်မှ မနိုင်တာ၊ သည်းမခံလို့ ဘယ်ဖြစ်ပါမလဲ။

[၁၉၈၂၊ ဧပြီ]



## အမွှေရထိက်သူများ

ဒီအပတ် ဆောင်းပါးရေးမယ်လို့ ပြင်လိုက်ရင်း ‘ဘဝဓာတ်ဆရာ အလိုကျ ဆိုက, ရ ကျွန်မဘဝပါရင် ...’ ဆိုတဲ့ တေးသွားလေး ညည်းမိတယ်လေ။ ပင်တိုင် ဆောင်းပါးရေးတဲ့ စာရေးဆရာတွေကော ဒီလိုပါပဲ။ အယ်ဒီတာနဲ့ စာဖတ်ပရိသတ်အလိုကျ ‘ဆိုက, ရ’ တာပဲ မဟုတ်ပါလား။

ဒီလ ကျွန်မ စာရေးချင်စိတ်မရှိဘူး။ နားလိုက်ဦးမယ် ဆိုပြန်တော့ လည်း ရှေးဦးဆုံး စာမူလာတောင်းတဲ့ အယ်ဒီတာကို အားနာရပြန်ရော။ သူ့အဖို့မှာ မဂ္ဂဇင်းစာမျက်နှာ အဖြူသားတွေကို စာလုံးတွေနဲ့ဖြည့်ရမှာ၊ သူ့မှာလည်း တစ်ဒုက္ခာ။

ကောင်းကောင်း မကောင်းကောင်း ရနေကျ ဆောင်းပါးစာမူက တော့ ရမှာကို ဖြစ်မှာ၊ မရလို့ မဖြစ်ဘူး။ ပြီးတော့ စာဖတ်ပရိသတ်က လည်း ရှိသေးတယ်။ လစဉ်ပါနေကျ မပါရင် ဟာသွားဦးမယ်လေ။ စောင့်ပြီး ဖတ်နေတဲ့ ပရိသတ်ကလည်း ရှိသေးတယ်။

အဲသလို ပါနေကျ စောင့်ဖတ်တယ်ဆိုတာကလည်း ကြိုက်လို့ ဖတ်တာကလည်း ရှိသေးတယ်။ မကြိုက်ပေမယ့် ဖတ်ပြီး ကဲ့ရဲ့ဖို့ ဆဲဖို့ကိုလည်း ဖတ်ကြရေးမှာ။

ဒီတော့ ဘာကြောင့်ပဲ စောင့်မျော်ပြီး ဖတ်သည်ဖြစ်စေ အဲသလို စောင့်ဖတ်တဲ့ ပရိသတ်ကိုလည်း အားနာထောက်ထားပြီး ရေးရတာပဲ။

အယ်ဒီတာနဲ့ စာဖတ်ပရိသတ် အလိုကျ လတိုင်းထွက်ပြီး ဆိုရက ရတဲ့ဘဝမှာ ဘယ်လောက်ပဲ စိတ်တွေရှုပ်လို့ ရူးနေချင်လည်း တစ်ဆိတ် ဆောင်းပါးလေးတော့ ရေးပေးခဲ့ပါ၏ဦး၊ ပြီးမှ ရူးချင်ရူးပေါ့၊ တံတားလေး သွားချင်လည်း သွားပေါ့။

လူဆိုတာ လူ့ကိစ္စ၊ လူ့အပူ၊ လူ့ပြဿနာတွေနဲ့ ရင်ဆိုင်ပြီး ဗွက်ပေါက်နေတဲ့အထဲမှကပဲ အချိန်ကျလာရင် မျက်နှာအရောင်တင် လိမ်းပြီးထွက်ကရတဲ့သာင်ပညာသည်လိုပါပဲ။ ဆောင်းပါးရေးဖို့အချိန်ကျလာတော့လည်း ရေးရတာပဲ။

စာရေးရင်းပဲ ရှေးက စာရေးဆရာကြီးတွေ ညည်းခဲ့ကြပါတယ်။ ‘စာမကုန်းချင်ဘူး လုံးလုံးကြီး စိတ်နာ’ တဲ့။ စာဆိုလည်း ရှိခဲ့တယ်။ ‘အမယ်မင်း ... ဆရာမှိုင်း ခါတိုင်းလို့ စိတ်မပျော်’ လို့ဆိုတဲ့အခါလည်း ဆို၊ ‘တစ်မျိုးဝဋ္ဌကြမ္မာ ဆန်းကြယ်တဲ့နဲ့မှာတော့ ပုံဆိုးကျတ်ကာ လမ်းလယ်မှာဖြင့် လွှဲလိုက်ချင်ပါပေါ့’ ကဗျာစီပြီး ညည်းတွားခဲ့ကြတယ်။

‘သော် . . . ငါမှာတော့ ကဗျာလဲမတတ်၊ ဒီတော့ သူများ ရေးထားတဲ့ ကဗျာတွေ အငှားရွတ်ပြီး ညည်းရတော့တာပဲ’ လို့ အောက်မေ့မိပါတယ်။

စာရေးဆရာ ဆိုတာလည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်၊ လူပဲလေ၊ ကလောင်တစ်ချောင်း ပိုင်ဆိုင်ပြီး မဂ္ဂဇင်းထဲမှာ နေရာ ရထားတော့ အဲဒါကို အခွင့်အရေးယူပြီး ကိုယ်ရေးကိုယ်တာတွေ ဖော်ထုတ်ပြီး ညည်းတဲ့ အခါလည်း ညည်းမှာပေါ့။

အဲဒါကို စာဖတ်ပရီသတ်က ခွင့်လွှာတ်ရမှာပေါ့။ အဲသလို ရေးတဲ့ အထဲက သုတရသု ပါလာလိုရှိရင် အဲဒါကိုပဲ အမြတ်ရတယ်လို့ သဘော ထားရုံ ရှိတာပဲ။

ခုလို ဆောင်းပါးအစချို့လာတော့ ဒီလတော့ အဘွားကြီး မဟာ ညည်းချင်းကြီး ရေးတော့မှာပဲလို့ စာဖတ်ပရီသတ်က ထင်ချင် ထင်မှာ ပဲ။ ခုလောက် ညည်းပြရရင် တော်ပါပြီ။ ဘဝအတွေ့အကြံအလုံးစုံကို အပုံးဖို့ နိုဒ်နှင့်သွယ်ကို ဘယ်လိုပဲ ညည်းညည်း ချမ်းသာဖို့ နီးမယ်မဟုတ် ပါဘူး။

ဒါကြောင့် လောကဖြစ်ပုံလေးကို သရပ်ဖော်တဲ့ ဒေတာရှိပုံပြင်ကလေး တစ်ခုကိုပဲ တင်ပြလိုက်ပါတယ်။

ရှေးရှေးတုန်းက ကုဋ္ဌရှစ်ဆယ် ကြွယ်တဲ့သူငြွေးကြီးတစ်ယောက် မှာ သားသုံးယောက်ရှိသတဲ့။ သားတွေ အရွယ်ရောက်လာတော့ သူငြွေးကြီးက သူ့ရဲ့ ပစ္စည်းဉာဏ်တွေကို ဘယ်လို ခွဲဝေပေးရပါမလဲလို့ စဉ်းစားပြီး သားတွေရဲ့ အရည်အချင်းကို စုံစမ်းမယ်ဆိုပြီး အစီအစဉ်လုပ်သတဲ့။

တစ်နေ့တော့ သူသား သုံးယောက်ကို ခေါ်ပြီး ‘အိမ်နောက်ဘေးက တဲ့ထဲမှာ ခွေးမကြီး မွေးပြီလား သွားကြည့်ချေစမ်း’ လို့ ခိုင်းသတဲ့။ ဒီ တော့ သားအကြီးဆုံးက ပြေးတဲ့ကြည့်ပြီး ‘ခွေးမကြီး မွေးပြီး အဘရေး လို့ လာပြောသတဲ့။

သားအလတ်က သူ့နောက်က ရောက်လာပြီး ‘ခွေးမကြီး မွေးပြီ  
အဘရေး ခြောက်ကောင်တောင်မှပဲ’ လို့ ပြောသတဲ့။

သားအငယ်ဆုံးက နောက်ဆုံးမှ ရောက်လာပြီး ‘အဘရေး...ခွေးမ  
ကြီးမွေးပြီ၊ အားလုံး ခြောက်ကောင်ဗျာ။ အထိုး လေးကောင်၊ အမ နှစ်  
ကောင်၊ အထိုးလေးတစ်ကောင်က အနက်ဗျာ။ နောက်တစ်ကောင်က  
အနက်ပေါ်မှာ အဖြူကွက်၊ နောက်တစ်ကောင်က ဝါည်ညွစ်ပဲ့။ နောက်  
တစ်ကောင်က အုန်းဆုံးရောင်ဗျာ။ အမ, လေးတစ်ကောင်က အညီရောင်  
မှာ အဝါကျားလေး၊ နောက်တစ်ကောင်ကတော့ အညီပိန်းပဲ’ အဲသလို  
ကျကျနာနာကြီး ပြောသတဲ့။

ဒီနေရာမှာ စာဖတ်သူက ‘ဒီပုံမျိုး ကြားဖူးပါတယ်ကွာ၊ မြန်မာ့ဂုဏ်  
ရည် စာအုပ်ထဲမှာ ပါသေးတာ’ လို့အောက်မွေးပြီး ဆက်မဖတ်ဘဲ မနေ  
ပါနဲ့၊ ဒီပုံးအလွှာရှိရဲ့ ပုံစံက တစ်မျိုးပါ။

သူငြေးကြီးက ဘာမှမပြောဘဲ သူ့စိတ်ထဲမှာတင်ပဲ သားတွေကို  
အသီးသီး တန်ရာတန်ကြား အမှတ်ပေးထားသတဲ့။

တစ်နေ့တော့လည်း သားတွေကို တစ်ယောက်ကို မုန့်အိုးကင်း တစ်  
ချပ်စီ ပေးသတဲ့။ ဒီတော့ သားအကြီးက မုန့်ထဲက အုန်းသီးဖတ်၊ မြေပဲ  
စွေကို တို့ကန်န်း ဆိတ်ကန်န်း စား၊ စားရင်း စားရင်း ခံတွင်း ချဉ်လာပြီး  
ကျွန်းတာတွေကို လွှင့်ပစ်လိုက်သတဲ့။

သားအလတ်ကတော့ မုန့်ကို တစ်ဖဲ့လောက် ဖဲ့စားပြီး ကျွန်းတာ  
နောက်မှ စားမယ်ဆိုပြီး ချွန်ထား၊ တော်တော်ကြာတော့ အေးစက်ပြီးဘာ  
မှ အရသာမရှိလို့ ခွေးကျွေးပစ်လိုက်သတဲ့။

သားအင်ယ်ဆုံးကတော့ မှန်းကို ပူးမျှနေးနေး တစ်ခါတည်း မြန်ရေ ရှုက်ရေ စားပစ်သတဲ့။

ဒီတော့ စာဖတ်ပရီသတ် ဘယ်လိုထင်သလဲ။ ဘယ်သားကို အမွှတွေ ပေးခဲ့မယ် ထင်သလဲ။ အဖြေမှန်းကို ဒီစာအုပ် ဘယ်စာမျက်နှာမှာ ကြည့်လို့ ဆိုပြီး ပဟော်လုပ်လိုက်ရမလား။ အဲလေ ... မလုပ်ပါဘူး။ အဖြေကို ဖော်လိုက်ပါမယ်။

သူငြေးက သူ့ပစ္စည်းဥစ္စတွေ သုံးစွဲပြီး နှစ်စုကို သားအကြီးဆုံး ပေးတယ်။ တစ်စုကို သားအလတ် ပေးတယ်။ သားအင်ယ်ဆုံးကိုတော့ တစ်ပြားတစ်ချပ်မှ မပေးဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အိမ်ပေါ်က ဆင်းခိုင်းသတဲ့။

‘ဘယ် . . . ဘယ့်နှယ်ဟာလဲ၊ တို့ကြားဖူးတဲ့ ရိုးရာပုံပြင်မျိုးလဲ မဟုတ်ပါလား၊ တကယ်ဆိုရင် သားအင်ယ်ဆုံးကို အမွှတွေ ပေးရမှာ မဟုတ်လား’ အဲသလို တွေးကြလိမ့်မယ်။ အဲဒီကိစ္စကို သူငြေးကြီးက ရှင်းပြပါတယ်။

“သားအင်ယ်ဆုံးက ဉာဏ်ပညာ အဆင်အခြင် အရည်အချင်းနဲ့ ပြည့်စုံတယ်။ ဒီတော့ သူအဖို့ အမွှရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ လူ လောကထဲမှာ သူ့ခြေထောက်နဲ့ သူရပ်ပြီး လူတစ်လုံး သူတစ်လုံး ဖြစ်မှာ သေချာတယ်။ ဟိုသားအကြီး နှစ်ယောက်ကတော့ နလပိန်းတုံး အလကားအကောင်တွေ၊ ဒီတော့ အမွှလေးမှ မရရင် စွေးဖြစ်ကြမှာ၊ သားအင်ယ်ဆုံးအဖို့မှာ အသိတရား ရဖို့ပဲလိုတယ်။ ‘ငါဟာ တစ်ကောင် ကြွက်၊ ဘာမှ အားကိုးစရာ မရှိဘူး။ ငါ့ဉာဏ်ပညာအရည်အချင်းပဲ အားကိုးရမှာ’ အဲဒီအသိရှိရင် ပြီးတာပဲ၊ အမွှပေးလိုက်ရင် သူ့ရဲ့ဉာဏ်

ပညာ အရည်အချင်းလေးတောင် တုံးသွားနိုင်တယ်။ ဒါကြောင့် သူ့ကို  
ခြေဖဝါး လက်ဖဝါးချည်း လောက်ကြီးထဲကို ပစ်သွင်းလိုက်တာ”  
ပုံပြင်လေးကတော့ ဒါပါပဲကွယ် . . . ။

**[ဗြော်၊ ရှုလိုင်]**



## ခုံထောက်ဝတ္ထုအရသာ

တစ်နေ့တိန်းဆီက လူငယ်တစ်ယောက် အိမ်လာတယ်။ စာရေး သူရဲ့ ဖတ်လက်စ လက်ထဲက စာအုပ်ကိုကြည့်ပြီး ‘ဟင် . . . ဆရာမကြီး ခုံထောက်ဝတ္ထုတွေလဲ ဖတ်သားပဲလား’ လို့ အုံသြတဲ့ မျက်နှာနဲ့မေးတယ်။ အဲဒါလည်း တစ်ခုကွဲပါပဲ။ သူ မေးလိုက်ပုံက ကိုယ့်အသက်အရွယ်၊ ပညာအဆင့် ဂုဏ်အဆင့်နဲ့ မတန်မရာအမှုကို လုပ်နေတာ ကျဖော်တာပဲ။

“ဖတ်တာပေါ့ဟာ၊ ဘာလို့ မဖတ်ရမှာလဲ၊ တို့ငယ်ငယ်က ‘ကွန်စွန် ခြိုင်း’ ရေးတဲ့ ‘ရှားလေ့ဟုမ်း’ ဝတ္ထုတွေဆို မလွှတ်တမ်း တစ်ခုမကျွန် ဖတ်တာပဲ။ ပြီးတော့ ‘အဂိုဝါလေ့’ ရဲ့ ဝတ္ထုတွေဆိုလဲ စွန်းစားခန်း၊ သည်းထိတ်ရင်ဖို့ သာမကဘူး။ အချစ်ကေတ်လမ်းလေးကလည်း ပါလိုက် သေးတယ်။ ‘ဖီးလစ် အိုပင်ဟိန်း’ ရေးတဲ့ သူလျှို့ဝတ္ထုတွေများဆိုကွာ၊ စ၊ လာလိုက်တာနဲ့ မင်းမျိုးမင်းနှယ်ထဲက မိန်းမချောတွေ၊ ကေသာမှာ စိန်မကိုင်ဆင်လို့၊ ပခုံးပေါ်က ခဲ့သားရောင်သားမွေးအကြိုကြီးကလဲ မီး ရောင်မှာ လက်နေတာပဲ။ မင်းပွဲစိုးပွဲ ပါတီကြီးတွေမှာတက်ပြီး သူလျှို့

လုပ်ကြတာတွေပေါ့။ သူတို့ရဲ့ ပိုးကတ္တီပါအိတ်အနက်ကလေးထဲမှာ ငွေရောင် ခြောက်လုံးပြား၊ အသေးလေးက အဆင့်သင့်ပြင်ပြီးသား၊ သိပ်ဖတ်ကောင်းတာပေါ့။

ဒီတော့ သူငယ်က ထပ်ပြီး မေးတယ်။ ‘အခုလဲ ခေတ်ပေါ်ခုံထောက် ဝတ္ထုတွေ ဆက်ဖတ်နေတုန်းပဲနော်’ တဲ့။

“ဒါပေါ့ကွာ၊ ခေတ်ခုံထောက် ဝတ္ထုတွေထဲဆိုရင် ‘ရက်စတောက်’ ရေးတဲ့ ခုံထောက်ကြီး ‘နေရို-ဂုဏ်’ ဘတ်လမ်းတွေ၊ အမျိုးသမီးကြီး ‘အဂါခရွှေတီ’ ရဲ့ ပင်တိုင်ဘတ်ဆောင် ခုံထောက်ကြီး ‘ဟာကြာလီ ဖိုင်ရီ’ နဲ့တောသူမကြီး ‘မစ်မာပယ’ တို့ရဲ့ ခုံထောက်ပညာခန်းတွေ၊ ဥပဒေအကျိုးဆောင် ဝတ်လုံတော်ရ ‘ပယရီမေဆင်’ ခုံထောက်ခန်းတွေကလဲ စာရေးဆရာကြီး ‘အာစတင်လေဂါးဒနား’ရဲ့ ဉာဏ်ကွန်းမြှားထားတာတွေပေါ့။

“----ပြင်သစ် ရဲခုံထောက် ‘ဆင်မီနှုန်း’၊ ‘ဒင်းနှစ် ရိတလီ’ ရေးတဲ့ သူလျှိုဝတ္ထုတွေ အဲဒါတွေ မလွတ်တမ်း ဖတ်တာတဲ့။ ခုံထောက်ဝတ္ထုတွေဟာ တစ်ခုနှင့်တစ်ခု မတူဘူး။ တစ်မျိုးစီ ကောင်းတာပဲ၊ ဖတ်ရတာတော့ တကယ် အရသာရှိတာပဲကွာ”

အဲသလို ပြောလိုက်ရင်ပဲ ခါတိုင်း ဂန္ဓုဝင် စာကြီးပေကြီးတွေအကြောင်းချည်း ရေးလာခဲ့တာ ဒီတစ်ခါတော့ ခုံထောက်ဝတ္ထုရဲ့ အရသာကို ရေးညီးမှပဲလို့ စိတ်ကူးပေါ်လာတယ်။ ငယ်ငယ်က ‘ကွန်ဒန်စိုင်း’ ရေးတဲ့ ‘ရှားလေ့ဟုမ်း’ ဝတ္ထုတွေ ဖတ်ရတာများ သိပ်စွဲပေါ့။ လန်ဒန်မြို့ကြီးဆိုတာ ချို့သလား ခါးသလား မသိပေမယ့် ရှားလေ့ဟုမ်းနေတဲ့ ‘ဘေကာ’ လမ်းက အိမ်ခန်းကိုဖြင့် ကိုယ်တိုင်ရောက်ဖူးသလို မျက်စိတဲ့

မှာ မြင်နေတာပဲ။ ညမှာင်ရီပျိုးတဲ့အချိန်မှာ မြင်းက, တဲ့ ရထားလုံးကြီး က လမ်းပေါ်မှာ အမြန်မောင်းလာတယ်။ မြင်းဆာသံ၊ ဘီးသံတွေ ညံလို့၊ ဘောကာလမ်း၊ ရှားလော့ဟုမ်း တိုက်ခန်းလည်း ရောက်ရော့ ဖြုန်းကနဲ့ရပ် သွား၊ လျှကားပေါ်တက်လာတဲ့ ဘွတ်ဖိနပ်သံ၊ တံခါးခေါင်းလောင်း သံမြည်၊ တံခါးဖွင့်လိုက်တာနဲ့ ဝတ်ရုံအနက်ကြီး တစ်ကိုယ်လုံ ခြိုထား တဲ့ အရပ်မြင့်မား လူထွားကြီးတစ်ယောက် ဝင်လာ၊ ‘ရှားလော့ဟုမ်းဆို တာ ခင်ဗျားလား’ လို့မေး၊ သူ့အသံကလည်း အမိန့်ပေးနေကျအသံမျိုး သွေအပြည့်အဝနဲ့၊ အဲသလိုမျိုး ာတ်လမ်းစ လိုက်တယ်ဆိုရင် စာ အုပ် မချိနိုင်တော့ဘူး။

တစ်ခါတစ်ရုံကျတော့လည်း အသက် ၂၀ ကျော်အရွယ် မိန့်မချေ လေး၊ ကြောက်အားလန့်အားနဲ့ ပြီးဝင်လာ၊ ‘မစွဲတာဟုမ်းဆိုတာ ရှင် လား၊ ကျွန်းမကို ကယ်ပါ၊ ကျွန်းမတော့ ဒုက္ခရောက်နေပါတယ်’ လို့မျက် ရည်စ, တွေတွေနဲ့ တောင်းပန်လို့။

ဘယ်လိုလူမျိုးပဲ လာလာ၊ ရှားလော့ဟုမ်းကတော့ ဆေးတံကြီး ခဲ့ပြီး ခပ်အေးအေးပါပဲ၊ သူ့မိတ်ဆွေ ဒေါက်တာဝပ်ဆင်ကလည်း အမြဲ အနားမှာ ရှိတယ်။

ရှားလော့ဟုမ်းဆိုတဲ့ နာမည်နဲ့ ‘ပင်တိုင်’ ာတ်ဆောင်ဟာ ဝတ္ထု ပေါင်းများစွာထဲမှာ အသက်ဝင်လူပ်ရှားခဲ့ပါတယ်။ စာဖတ်တဲ့ လူတွေ ရဲ့ စိတ်ထဲမှာ တကယ်ရှိသလို စွဲလမ်းအောင် ဆွဲအောင်နိုင်ပါတယ်။ အဲ ဒါကိုက အလွန်ထူးတဲ့ အရသာပါပဲ။

တစ်ခါတုန်းက ပြင်သစ်ပြည်က ကျောင်းသားတွေ အက်လန်ကို လေ့လာရေးခရီး ထွက်လာကြတော့ သူတို့ဆရာက “မင်းတို့ ဘယ်ကို

အရင်ဆုံး သွားချင်သလဲ' မေးတော့ 'ဘေကာလမ်းက ရှားလေ့ဟုမ်း  
နေတဲ့အိမ်ခန်း' လို့ တစ်သံတည်း ဖြေကြသတဲ့။

တိုက်ဆိုင်ပုံတစ်ခုကလည်း ပြောရှိုးမယ်၊ ၁၉၈၀ ခုနှစ်က စာရေးသူ  
ရဲ့သား အင်လန်သွားတုန်းက သူငှားနေတဲ့အခန်းက ဘေကာလမ်းမှာ  
ဆိုပဲ၊ သူ စာရေးတော့တောင် 'ရှားလေ့ဟုမ်း နေခဲ့တဲ့ ဘေကာလမ်းပေါ့'  
လို့ ထည့်ရေးသေးတယ်။

တကယ် လူကောင်ထင်ရှား မရှိဘဲနဲ့ ဝတ္ထုတဲ့က ဇာတ်ဆောင်ကို  
တကယ်ရှိတဲ့ လူတစ်ယောက်၊ ကိုယ်နဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ တစ်  
ယောက်လို့လို့ စကားထဲမှာ ထည့်ပြောလောက်အောင်ကိုပဲ အသက်ဝင်ပါ  
ပေတယ်။ အဲဒါက စာရေးဆရာတိုး ကွန်နှုန်းခြိုင်းရဲ့ ပညာစွမ်းပါပဲ။  
အဲဒါကို အုံသြချိုးမွမ်းရတာလည်း အရသာတစ်ခုပါပဲ။

ဟုတ်ပါတယ်၊ စုံထောက်ဝတ္ထုတွေထဲက 'ပင်တိုင်ဇာတ်ဆောင်'  
တွေဟာ စာဖတ်သူနဲ့ ရင်းနှီးခင်မင်နေကြသလိုပါပဲ။ စုံထောက်ဝတ္ထု  
ရဲ့ အရသာဟာ အဲသလိုမိတ်ဆွေတွေ ခြံရပြီး နေရတဲ့ ချမ်းသာမှုပါပဲ။

ရှားလေ့ဟုမ်း ဝတ္ထုတွေ ဖတ်ရတဲ့ အရသာကတော့ အမျိုးမျိုးပါပဲ။  
ယောက်က ဆရာတိုး ရွှေ့အောင်း ရေးတဲ့ စုံထောက်မောင်စံရှား ဝတ္ထု  
တွေနဲ့ယျဉ်ဖတ်ကြည့်ပြီး မြန်မာလို့ အရသာယူရသေးတယ်။ အနောက်  
တိုင်း အစားအသောက် ဖြစ်တဲ့ ဝက်ပေါင်ခြောက်ကို ခရမ်းချဉ်သီးနှံး  
ကြော်၊ ငါးပိုချက်ကို ငရှတ်သီးစိမ်း အတောင့်လိုက် ခပ်စားသလိုပေါ့  
လေ။ ကောင်းသားပဲ တစ်မျိုးပေါ့။

စစ်ပြီးခေတ် ဒီဘက်မှာ ထွက်လာတဲ့ စုံထောက်ဝတ္ထုတွေထဲမှာ

‘ရက်စတောက်’ ဖန်ဆင်းပေးလိုက်တဲ့ စံထောက်ကြီး ‘နေရိုဂုံ’ ပါဝင်တဲ့ ဝတ္ထုတွေကို အတော်ပဲ စွဲပါတယ်။

နေရိုဂုံဆိုတဲ့ ပင်တိုင်းကတော်ဆောင်ကြီးကတော့ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ လူပုံပန်းက ဖက်တီးပုံတဲ့ လူဝကြီးပါ၊ အစားကြီး ဘီယာအိုး အပျင်းထူကြီး ဖြစ်ပါတယ်။

ဝလွန်းလို့ သူထိုင်စရာ ကုလားထိုင် စပယ်ရှယ်လုပ်ရတယ်။ သူနေတဲ့ တိုက်က သုံးထပ်ရှိတယ်။ အပေါ်ဆုံးထပ်မှာ ကမ္မာအရပ်ရပ်မှာ ပေါက်တဲ့ ရှားရှားပါးပါး သစ်ခွဲမျိုးတွေကို မှန်အဆောင်အိမ်တွေနဲ့ ထားတယ်။ ရက္ခားဖော် သိပ္ပံပညာရှင်တစ်ယောက်ကို အချိန်ပြည့်လခကြီးပေးငားထားတယ်။

အလယ်ထပ်မှာ အိပ်ခန်း၊ အောက်ဆုံးထပ်မှာ ရုံးခန်း၊ ထမင်းစားခန်းနဲ့ မီးဖို့ . . .။

သူက အစားပုံတဲ့ လူဆိုတော့ သူစာတော်ကဲက ပြင်သစ် လူမျိုး၊ အချက်အပြတ် ပါရရှိဘွဲ့ရ (တကယ်ပါ၊ တက္ကသိုလ်ကကို ဘွဲ့ရခဲ့တာ) လခလည်း နင့်နေအောင် ပေးထားရတယ်။ ဒါတောင် နာမည်ကြီးဟိုတယ်ကြီးတွေက လခပိုပေးပြီး သွေးဆောင်လွန်းလို့ ခဏာခဏ လခတိုးပေးရတယ်။ ဟိုတယ်ကြီးတွေမှာ လုပ်တဲ့ စားတော်ကဲမှုဗုးတွေရဲ့ လခဟာ သူတို့ဆိုက ဝန်ကြီးလခထက်တောင် များသတဲ့။ ဒီတော့ ‘နေရိုဂုံ’ ရဲ့ စားတော်ကဲကို လခဘယ်လောက်များ ပေးရသလဲ ဆိုတာချင့်ကြည့်ပေါ့။

နေရိုဂုံက သူပြင်သစ် စားတော်ကဲ ချက်ကျွေးတဲ့ စားကောင်းသောက်ဖွယ်တွေ ကျကျနာနစား၊ တစ်နေ့သုံးနာရီလောက် တိုက်အပေါ်

ဆုံးထပ် သစ်ခွေယဉ်ထဲမှာ မိမ့်ယူတယ်။ အဲဒီအချိန်မှာ ဘယ်သူပဲလာလာ ထွက်မတွေ့ဘူး။

နေရိုဂုံ လူဝ လူပျင်းကြီးဆိုတော့ တိုက်ထဲက ဘယ်မှ မထွက်ဘူး၊ သူတပည့်ကျော် ‘အာချိ-ဂေါ်ခွင့်’က အားလုံးလုပ်ပေးရတယ်၊ အမှုသည်တစ်ယောက်လာရင် ပြောသမျှကို ဘီယာသောက်ရင်း နားထောင်တယ်။ အာချိက လက်ရေးတိုနဲ့ လိုက်ရေးရတယ်။

ပြီးတော့မှ နေရိုဂုံက မျက်စိမ့်တ် စဉ်းစားခန်း ဝင်တယ်။ ပြီးတော့ အာချိကို ခေါ်ပြီး . . .

“ဘယ်သူဆီသွားစမ်း၊ ဟောဒီမေးခွန်းတွေမေး၊ သူဖြေတာ တစ်ခွန်းမကျိန် ပြန်ပြော”

“ဘယ်နေရာ သွားစမ်း၊ ဘယ်သူ လာသလဲ၊ ဘာလုပ်သလဲ၊ ဘာသံကြားသလဲ၊ ဘာမြင်ခဲ့သလဲ ငါ့ကို အကုန်ပြော”

အဲသလို ခိုင်းလိုက်တာပဲ၊ အာချိက သူခိုင်းတဲ့အတိုင်း သွား၊ တွေ့သမျှ ကြားသမျှကို တစ်လုံးမကျိန် ပြန်ပြော၊ နေရိုဂုံက ထပ်စဉ်းစားခန်း ဝင်တယ်။

အဲသလိုနဲ့ပဲ အချက်အလက် စုံပြောလည်းဆိုရော၊ သူရုံးခန်းထဲမှာ အမှုနဲ့ပတ်သက်တဲ့လူတွေ အားလုံး နေရိုဂုံ မေးခွန်းတွေ မေးတာပဲ။ အဲဒါနဲ့ လူသတ်မှတို့၊ လိမ့်လည်မှတို့အားလုံးပေါ်ပြီး တရားခံကို ရဲဆီအပ်လိုက်တာပဲ။

အမှုတစ်ခုကိုလည်း သောင်းချီရတာပဲ၊ အတော်ဟန်ကျတာပေါ့။ သူတို့ ဓာတ်လမ်းတွေ ဖတ်ရတာ စွန်းစားခန်း၊ သည်းထိတ်ရင်ဖို့

အခန်းတွေကလည်း အများကြီးပါပဲ။ ဒီကြားထဲမှာ ပျော်စရာကောင်း တာ တစ်ခုက အမြဲပါသေးတယ်။

နေရိုဂ္ဗား၊ အိမ်သားစုက အားလုံး ယောက်ဘားကြီးတွေချည်းပဲ ।နေရိုဂ္ဗား၊ တပည့်အာချို့ရယ်၊ ပြင်သစ်စားတော်ကဲရယ်၊ သစ်ခွဲပန်းတွေ ကြည့်ရှုတဲ့ ရှာကွဲဖော်ပညာရှင်ရယ်၊ အားလုံး လေးယောက်ပေါ့။

သူတို့ တစ်အိမ်တည်း နေကြပြီး တစ်ယောက်နဲ့ တစ်ယောက် သဘာဝချင်း မတူကြဘူး။ နေရိုဂ္ဗားကတော့ ပြောခဲ့တဲ့ အတိုင်း ဘီယာ အိုး၊ အစားပုတ်၊ လူပျင်း။ ပြီးတော့ မိန်းမ သိပ်မှန်းတယ်။

သူတပည့် အာချို့က ရပ်က ဓာတ်လိုက် မင်းသား၊ လူချော၊ မြာ ကလေးချောချော အနဲ့ရရှင် ငမ်းတတ်တယ်။

လူဖွေလူရှုပ်၊ သူ့ဆရာက သူ့ကို နည်းနည်းမှ မျက်နှာကြာတည့် တာ မဟုတ်ဘူး။ အာချို့ကလည်း နေရိုဂ္ဗားကို ကြည့်လို့မရဘူး၊ ရန်ဖြစ် ကြတာလည်း တကျက်ကျက်ပဲ။ အာချို့က အလုပ်ထွက်မယ်၊ မနေတော့ ဘူးဆိုပြီး ဆင်းသွားမယ်လုပ်၊ လျေကားအဆင်းမှာပဲ အမှုသည်နဲ့တွေ့တော့ ပြန်တက်လာ၊ ဒါနဲ့ ပြန်တည့်သွားကြပြန်ရော့။

ပြင်သစ်စားတော်ကဲကလည်း ချက်ထားတာကို ကုန်အောင် စားမှ ကြိုက်တယ်၊ မစားနိုင်ရင် ရန်လုပ်ပါလေရော၊ ပြီးတော့ ဘယ်ဟင်းထဲ ဘာလေး ထည့်လိုက်ရင် ကောင်းမယ်၊ ဘာရယ်နဲ့များ ဉာဏ်မပေးလိုက်နဲ့ ဆူလိုက်ဆောင့်လိုက်တာ မိုးမွန်သွားတာပဲ။

သစ်ခွဲပန်းကြည့်တဲ့ ရှာကွဲဖော်ပညာရှင်တွေကလည်း သစ်ခွဲပင်တွေကို သူ့အကြိုက် သူ့သဘောနဲ့ထားမှ၊ ဟိုအပင်လေး ဟိုနေရာ ဒီနေရာ မခွဲ လိုက်နဲ့ စိတ်ကောင်းတော့တာပဲ။ တစ်ခါလည်း နေရိုဂ္ဗားကို အမှုသည်

တစ်ယောက်က ကျေးဇူးတင်လို့ ဂမှန်းပင်တစ်ပင် အမြတ်တန္ဒါး လက် ဆောင်ပေးတယ်။ အဲဒီအပင်ကို သစ်ခွဲတွေထားတဲ့ မှန်ဆောင်ထဲ လာ ထားလို့ မြည်တွန်တောက်တီးလို့ကို မဖြေးတော့ဘူး။ သူ့အဖို့မှာ သစ်ခွဲ က လွှဲရင် ဘာပင်ဖြစ်ဖြစ် အမိုက်သရိုက်လို့ သတောထားတာကိုး။

အဲသလို လူမျိုးတွေ တစ်အိမ်တည်းနေပြီး ပူညံပူညံလုပ်နေကြတဲ့ အထဲမှာ ကိုယ် မသတ်ရပါဘဲနဲ့ လူသတ်မှုနဲ့ စွဲခံရလို့ ကယ်ပါယူပါဖြစ် လာတဲ့ လူမျိုးတွေကလည်း ကယ်ပါယူပါနဲ့ရောက်လာ၊ အဲဒီ အမှုကို အမှန်ရောက်အောင် စုံထောက်ကြရပြန်ပါလေရော၊ ဘယ်လောက်ပျော် စရာကောင်းလဲ။

စုံထောက်ဝ္ထုတစ်အုပ်ကို စပြီး ဖတ်လိုက်တာနဲ့ အဲသလို ဓာတ် လိုက်တွေနဲ့ စာဖတ်သူ ဘွားခနဲ့ တွေ့တော့တာပဲ။ သူတို့ကို ယခင့်ယခင် စာအုပ်တွေမှာလည်း တွေ့ဖူးပြီးသားဆိုတော့ စာဖတ်သူမှာလည်း မိတ် ဟောင်း ပြန်တွေ့ရသလို ပျော်သွားတာပဲ။

လူဘဝမှာ မိတ်ဆွေဆိုတာ ဘဝကို လန်းဆန်းစို့ပြည် စေတယ် မဟုတ်ပါလား။ အခုလို စာအုပ်ထဲက မိတ်ဆွေတွေ စာမျက်နှာထဲက နေပြီး အသက်ဝင် ထွက်ထွက်လာကြတယ်။ သူတို့ လူပ်ရှားမှုတွေထဲမှာ စာဖတ်သူကလည်း ဝင်ပါ၊ သူတို့နဲ့အတူ ဆိုးတူကောင်းဖက် စိတ်ညွစ် စရာရှိလည်း ကူည်စို့လိုက်၊ ပျော်စရာဆိုလည်း ပျော်လိုက်နဲ့ပေါ့လေ၊ အဲ ဒါဟာ စုံထောက်ဝ္ထုရဲ့ အရသာပါပဲ။

အဲသလို စာဖတ်သူရဲ့ စိတ်ကို ဆွဲဆောင်နိုင်တဲ့ ပညာမျိုးကို စာရေး ဆရာတိုင်း လိုချင်စရာပဲ၊ အားကျေစရာပဲ၊ အဲဒီပညာမျိုးကို မွေးယူကြရ မှာပဲ။ ဒီပညာမျိုးက စုံထောက်ဝ္ထုရေးရာသာ မဟုတ်၊ ဖန်တီး ရေး

သားမှ ပညာနှင့်ရပ်တည်သူ (သို့မဟုတ်) ရသစာပေ ရေးသူတိုင်း လိုလို  
လားလားနှင့် ကြီးစားရယူကြရမှာပဲ။ စုံထောက်ဝါးများထဲက ပညာ  
တွေ အများကြီး ရနိုင်ပါတယ်။ ဒါက အမြတ်ထုတ်ချင်ရင် ထုတ်နိုင်  
တာ ပြောပါတယ်။ အနည်းဆုံး စုံထောက်ဝါး ဖတ်ရတာတော့ ပျော်  
စရာကြီးပါ။

[၁၉၈၂၊ ဧဂုတ်လ]



## အိပ်ပိမကားအသုံးအနှစ်း

စုံထောက်ဝတ္ထဲတွေအကြောင်း ရေးရင်း အတော် ‘လက်တွေ.’ နေတာနဲ့ ဆက်ရေးမလိုပဲ။ အခုတော့ကြားဖြတ် အကြောင်းတစ်ခု ပေါ်လာတာနဲ့ အဲဒါ အသာချထားပြီး အခုကိစ္စကိုပဲ ရေးရှုံးမယ်။

တစ်နေ့က တူတော်မောင် ခင်မောင်ကြည် (စိန်ခင်မောင်ရှုရဲ့ ညီ) ရောက်လာပြီး ‘ကိုကိုလတ် မမမြတို့ နေကောင်းရဲ့လား’ အစချိတဲ့ ပဋိသန္ဓာရစကားပြောတယ်။ (တကယ်တော့ တူဝရီးတော်ပေမယ့် ဦးလေးဒေါ်ဒေါ်လို့ မခေါ်ဘဲ ကိုကိုလတ်၊ မမမြဲ လို့ခေါ်တယ်။ အဲဒါလည်း ပိယဝါစာ လူပေါ်လူ၏ လုပ်နည်းတစ်ခုပဲ၊ မှတ်ထားကြ)

ခင်မောင်ကြည်က ပြောတယ်။

‘ကိုကိုလတ်ရာ ... တိုင်းမဂ္ဂဇင်း၊ နယူးဝိုင်း မဂ္ဂဇင်းတွေထဲမှာ ရေးကြတဲ့အထဲမှာ အိပ်ပိမကား တစ်လုံးကို အတော်ပဲ ဘဝင်မကျဖြစ်နေတယ်။ တစ်နေ့က အိုင်းရှစ်သူပုံ့နှစ်တွေ လုပ်ကြခံရတဲ့ မောင့်ဘက်တန်ကို အယ်လီဘောက်ဘုရင်မရဲ့ (Cousin) ကာဇ်တဲ့ပျော်။ တကယ် ဆွဲမျိုး စပ်ကြည့်တော့ ဦးရီးတော်တယ်ပျော်။’

ခင်မောင်ကြည်က ဆွဲတော်မျိုးတော် အစဉ်အဆက်တွေ တွေက်  
ချက်ပြီး ဆက်ပြောပြန်တယ်။

‘တကယ်တော့ ဦးလေးအရင်းတော့ မဟုတ်ဘူးပေါ့ဗျာ၊ ဦးလေး  
တစ်ဝမ်းကဲ့ပေါ့၊ အခု ကိုကိုလတ်သား ခင်မောင်ဝင်းနဲ့ ကျွန်ုင်တော်နဲ့က  
အဖော်အစ်ကိုက မွေးတာဆိုတော့ ညီအစ်ကိုဝမ်းကဲ့ပေါ့၊ ‘ကာဇ်’  
ပေါ့ဗျာ၊ သူကမွေးတဲ့ အမြှာမောင်နှမ မောင်မောင်နဲ့မိမိတို့က ကျွန်ုင်တော်  
နဲ့ ဦးလေး တစ်ဝမ်းကဲ့ပေါ့၊ Cousin-Uncle လို့ ဆို ဟုတ်သေးဗျာ၊  
ခုတော့ ကာဇ်တဲ့၊ အဲဒါ ဘယ်လိုဟာလ’

ဒီတော့ သူ့ဦးလေး(အရင်း၊ ဝမ်းကဲ့ မဟုတ်) ကိုကိုလတ်က ဖြ  
တယ်။

‘အေးကွဲ၊ အဲဒါ အက်လိပ်စကားအသုံးအနှစ်းနဲ့ဆိုင်တယ်။ ဒီအသုံး  
အနှစ်းဟာ အက်လိပ်စာတတ်ပါတယ်လို့ဆိုတဲ့ လူတွေတောင် အသုံးမှား  
နေတာတွေရတယ်။ အဲဒါ ကာဇ်ဆိုတဲ့ စကားလုံးအဓိပ္ပာယ်ကို မြန်မာ  
လို့ ဝမ်းကဲ့ကို ဝေါဟာရ အစားထိုးတာကစပြီး လွှဲတာပဲ၊ ညီအစ်ကို၊  
ညီအစ်မ၊ မောင်နှမ၊ တစ်မိ တစ်မှ မွေးတာတွေကို ဘရာသာ၊ စစ္တာ  
ပေါ့ကွာ။ ဒီစကားလုံးတွေကို သိကြပြီးသားပဲ။

‘...ပြီးတော့ ဦးလေး၊ အဒေါ် (အန်ကယ်တို့အန်တို့) တို့ ဆိုတာ  
က ကိုယ့်မိဘနဲ့ ညီအစ်ကိုမောင်နှမ ‘အရင်း’ ကိုခေါ်တာ၊ ဒီတော့ ဘရာ  
သာ၊ စစ္တာ၊ အန်ကယ်၊ အန်တို့တာတွေက ဆွဲမျိုးအရင်းတွေကို  
ခေါ်တာ ဖြစ်တယ်’

ဒီတော့ ခင်မောင်ကြည်က ဝင်ပြီး ပြောတယ်။

‘အဲလေ ... ဒီတော့ ဝမ်းကဲ့ မောင်နှမ၊ ညီအစ်ကို၊ ဦးလေးဆိုရင်

‘ကာဇ်ဘရာသာ၊ ကာဇ်စစ္စတာ၊ ကာဇ်အန်ကယ်’ အဲသလို ဖြစ်ရမှာ  
ပေါ့’

ကိုလတ်က ဆက်ပြောတယ်။

‘အဲသလို မဖြစ်ဘူးဆိုတော အခုရှင်းပြနေတာကွဲ၊ ဘရာသာ၊ စစ္စ<sup>၁</sup>  
တာ၊ အန်ကယ်ဆိုတာက ဆွဲမျိုးအရင်းကိုခေါ်တဲ့ အသုံးအနှစ်း၊ ဒီ  
တော့ ကာဇ်နဲ့ ဘရာသာ၊ စစ္စတာတွေနဲ့ တွဲလိုက်ရင် ‘အရင်းဝမ်းကွဲ’  
ဆိုတဲ့ အဓိပ္ပာယ်မျိုးထွက်ပြီး ဘာမှ အဓိပ္ပာယ်မရှိတော့ဘူး၊ ဒီတော့အရင်း  
ခေါက်ခေါက်မဟုတ်ရင် ကာဇ်ချည်းပဲ၊ ဘရာသာတွေ၊ စစ္စတာတွေ  
ထည့်ရင် မှားတယ်။ အဲဒီ အသုံးအနှစ်းမျိုးကို မြန်မာအချင်းချင်း နား  
လည်ပေမယ့် အက်လိပ်စကားကို အမိဘာသာအဖြစ် စကားပြောတဲ့သူ  
တွေ နားမလည်ဘူးကွဲ၊ အဲဒါမှတ်သားပေါ့၊ အက်လိပ်စကားလုံးကိုမြန်  
မာစကား စကားလုံးနဲ့ ဖလှယ်ပြီး တွဲသုံးလိုက်ရင် မှားတယ်တယ်’

ခင်မောင်ကြည်လည်း အတော်ခေါင်းရှုပ်သွားပုံရတယ်။ ကိုယ့်  
မြန်မာအချင်းချင်း နားလည်ပြီး အက်လိပ်စကားကို ထင်သလို သုံးလာခဲ့  
တာ။ အခုမှ ဒီလို မသုံးရဘူးဆိုတာ ဘဝင်မကျဘူးပေါ့။

ဒါနဲ့ ကျွန်မက ကြားဝင်ပြောပါတယ်။

‘ဒီလိုပဲကွဲ။ ကိုယ့်ဘာသာကိုယ် မှန်တယ်ထင်ပြီး သုံးနေတဲ့ စကား  
အလွယ်လေးတွေကိုပဲ မှားနေတာတွေရှိတယ်။ ကိုယ့်အချင်းချင်းတော့  
လဲ နားလည်နေတာပေါ့ကွာ။ အခု ငါတစ်ခုမေးတယ်။ ဘရာသာ ဆိုတာ  
ဘာလဲ’

‘ညီ သို့မဟုတ် အစ်ကိုပေါ့ဗျ’

‘စစ္စတာကော့’

‘ညီမ၊ နှမ၊ အစ်မပေါ့ဗျာ’

‘အဲဒါတွေ အားလုံး မှားတယ်’

‘ဗျာ ...’

ခင်မောင်ကြည်လည်း အခုမှ ခေါင်းမှာ ချာချာလည်သွားတယ် ထင်ပါရဲ့။

‘ဘရာသာကို ညီ၊ အစ်ကိုလို့ မြန်မာဝေါဟာရ စကားလုံး အစား သွင်းရင်း မှားတာပေါ့၊ ညီဆိုရင် အင်ယ်၊ အစ်ကိုဆိုရင် အကြီး ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဘရာသာဆိုတာ အင်ယ်လဲ မဟုတ်ဘူး။ အကြီးလဲ မဟုတ်ဘူး။ ညီအစ်ကိုတော်တဲ့သူပဲ၊ စစ်တာလဲ ဒီလိုပဲ’

‘ဟောဗျား’

‘ဟောဗျား မနေနဲ့၊ အဲဒီပြဿနာက မသေးဘူးကွဲ၊ တို့မြန်မာတွေ ကတော့ အကြီးအင်ယ်ကို တစ်ခါတည်း သိရမှုဖြစ်လို့ Elderသို့မဟုတ် Youngerဆိုတဲ့ ပိဿာသနပုဒ် ထည့်သုံးတယ်။ သူတို့ကတော့ ကြီးချင်ကြီး ပေါ်ချင်ပေါ် ဒီအတိုင်းပဲ သုံးတာပဲ။ ဒါကြောင့် တစ်ခါက အကြီး အကျယ်ဒုက္ခများဖူးတယ်ကွဲ။ တို့ရဲ့ချစ်မိတ်ဆွေကြီး ကိုစံဝင်း ဘိုးဘိုးအသံ လွင့်နွာနမှာ လုပ်တုန်းကပေါ့ကွာ၊ သူက မြန်မာပိုင်းအစီအစဉ်များကို ကွဲ။ တစ်ခါကမှတ်မိပါလိမ့်မယ်။ တို့က်ပြည့် ‘ဒလိုင်လားမား’ သတင်းတွေ ရေပန်းစားနေတုန်းကပေါ့။ အဲဒီ ဒလိုင်လားမားနဲ့ ဘရာသာ လန်း ဒန်ကို ရောက်လာတယ်ဆိုတဲ့ သတင်း မြန်မာပိုင်းအစီအစဉ်ကို ရောက်လာတယ်။

‘... ဒီတော့ ကိုစံဝင်းက ဒီသတင်းကို မြန်မာပြန်ဖို့ ခက်နေတော့ အခု လန်ဒန်ကို ရောက်လာတဲ့သူက ဒလိုင်လားမားထက် အကြီးလား

အငယ်လားလို့ အထက်ကိုပြန်မေးတယ်။ ဒီတော့ အထက်လူကြီးက အကြီးလား အငယ်လားမသိဘူး။ ဘရာသာပဲလို့ စိတ်တိုတိနဲ့ ပြန်ပြောတာပေါ့။ အကြီးလား အငယ်လား မသိရင်တော့ ဒီသတင်းကို မြန်မာလို့ ပြန်လို့ မဖြစ်ဘူး။ သိရမှ ဖြစ်မယ်တဲ့။ အဲဒီတော့မှ သူ့အထက်လူကြီးက ပိုစိတ်တိုတာပေါ့။ ဘာမဟုတ်တာလေး ရေးကြီးခွင်ကျယ် လုပ်နေရမလား ဘာလားပေါ့။ ကိုစံဝင်းကလဲ ခပ်မာမာပဲ၊ ဘရာသာဆိုတဲ့စကားလုံးကို အကြီးလားအငယ်လား မသိရရင် ဘာသာပြန်လို့ မရဘူးပေါ့။ အဲသလို အချိအချဖြစ်နေတုန်း ဗီယက်နမ်ဘာသာအစီအစဉ်က လူကလဲဒီမေးခွန်းပဲ မေးပြန်ရောတဲ့၊ သူတို့မလဲ အကြီးအငယ် မကွဲရင် ဘာသာပြန်လို့ မရဘူးတဲ့။ အဲဒါပဲကွာ။ ငါသာ ဘီဘီစီ အသံလွှင့်ဌာနကလူကြီးဆိုရင် ဒီလို့ မေးခွန်းတွေ လာမေးနေကြတာကို ဘယ်လောက် စိတ်တို့မလဲ။

‘... မင်းတို့ အာရုတိက်သားတွေ တို့ကို အတော်အလုပ်ရှုပ်အောင်လုပ်တာပဲလို့ သိမ်းကျံးဆဲမိမှာပဲ’

‘ဒါနဲ့ အကြီးလား အငယ်လားဆိုတာ သိရရောလား’

‘ဘယ်သိရလိမ့်မလဲကွာ၊ သတင်းဆိုတာမျိုးက ပုပ်ကုန် သိုးကုန်မဟုတ်လား။ အချိန်မီ အသံလွှင့်ရတာကွာ။ သူများ ဦးသွားမှာပဲ စိုးရသေးတယ်။ ဒီတော့ ကိုစံဝင်းလဲ ဘာမှ မတတ်နိုင်ဘူး။ ဒလိုင်လားမားနဲ့ညီ၊ အစ်ကို တော်စပ်သူလို့ပဲ ဘာသာပြန်လိုက်ရတာပေါ့ကွာ။ ပြောပြောပြုတွေ ဘယ်ရှိပါမလဲ’

အဲသလို ရှင်းပြလိုက်မှာပဲ ခင်မောင်ကြည်လည်း ‘အကြောင်းရှာတော့ ခေါင်းချာချာလည်’ ပြီး ပြန်သွားတယ်။

သူပြန်သွားပေမယ့် ပြဿနာကတော့ ကျနေနဲ့တယ်။ ဒီကိစ္စကို ခုရှုပ်မှတောင်ရှင်း၊ အများသိအောင် ရေးဖို့ ဖြစ်လာတယ်။ ခုရှုပ်မှ နောင်မရှင်းဘဲ အခု ကိုယ့်အချင်းချင်း နားလည်နေလျက်သားနဲ့ ဝင်ရှင်းလိုက်မှ ပိုရှုပ်သွားမလား မသိဘူးပေါ့။

ရေးလက်စနဲ့ပဲ ဆက်ပြီး ရေးဦးမယ်။

တလောဆီကပဲ အဲဒီအကြောင်းကို လုပ်သား အင်လိပ်သတင်းစာပင်တိုင်ဆောင်းပါးရှင် ဦးကိုကိုက ရေးလိုက်ပါသေးတယ်။ ကျူရှင်ကျောင်း ဆိုင်းဘုတ်တွေ ကြော်ဌာတွေမှာ . . .

English Speaking Class လို့ ရေးကြတယ်။ အဲဒါလည်း အင်လိပ်စကားလုံးကို မြန်မာဝါဟာရ အစားသွင်းပြီး တွဲသုံးလိုက်တာပဲ။

သဒ္ဓါနည်းနဲ့တော့လည်း မမှားဘူး ဆိုပါတော့။ ဘာသာစကားတစ်ခုမှာ (Usage) အသုံးအနှစ်းဆိုတာ ရှိတယ်။ အဲဒါလည်း မှန်ဖို့လိုတယ်။

ဒီနေရာမှာ English ဆိုတဲ့ စကားလုံးနဲ့ Speaking ဆိုတဲ့ စကားလုံး နှစ်ခု တွဲလိုက်တော့ နာမဝိယေသန စကားလုံးတွဲ ဖြစ်သွားတယ်။ အနုက်အဓိပ္ပာယ်က ‘အင်လိပ်စကားပြောသော’ လို့ ရပါတယ်။ သူ့နောက်က နာမ်စကားလုံးပါရလိမ့်မယ်။ အခု သူ့နောက်က Class ဆိုတဲ့ နာမ်စကားလုံး ထည့်လိုက်တော့ ‘အင်လိပ်စကားပြောသောသင်တန်း’ လို့ အနုက်ထွက်ပါတယ်။ English Speaking ဆိုတဲ့ စကားလုံးကို သုံးနှစ်းပုံတွေ ရှာကြည့်တော့ ဝင်စတန်ချာချို့ ရေးတဲ့

စာအုပ်တစ်အုပ်ရဲ့ ခေါင်းစဉ်ဟာ History of English Speaking People ကိုတွေ့ဖူးတယ်။

ချာချီရဲ့ စာအုပ်ခေါင်းစဉ်ကို မြန်မာလိုပြန်ရင် ‘အက်လိပ် စကားပြောသောလူမျိုးများ’ လို့ ရပါတယ်။ အက်လိပ်ဘာသာစကားကို ပင်ကို အမိဘာသာအဖြစ် ပြောဆိုတဲ့ လူမျိုးများလို့ ဆိုလိုက်တော့ အက်လိပ် လူမျိုးအမေရိကန်၊ ကန္ဒိဒီယန်၊ ထြံစတြေလိယန်၊ နယူးမီလင် ...ဒါတွေ အားလုံးပါတာပေါ့။

English Speaking ဆိုတဲ့ စကားလုံးတဲ့ကို ‘အက်လိပ် ဘာသာ စကားကို အမိဘာသာအဖြစ်ပြောသော’ လို့သာ အဓိပ္ပာယ်ရတာ မဟုတ်ပါဘူး။ ‘အက်လိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်သော’ လို့ လည်း ယူရပါသေးတယ်။

ဥပမာ . . .

**Wanted An English Speaking Sales man.**

အက်လိပ်စကား ကျွမ်းကျင်စွာ ပြောတတ်သော အရောင်းစာရေးတစ်ယောက် အလိုက်သည်။

ပြီးတော့လည်း အသုံးအနှစ်းအားဖြင့် ဒီစကားလုံးတဲ့ကို သုံးတဲ့ အခါမှာ . . .

**English Speaking Family.**

အက်လိပ်စကားကို ထမင်းစားရေသောက် ပြောသော မိသားစု။ အဲသလို သုံးနိုင်ပါတယ်။ ဒီလို အသုံးတွေ ရှိနေတော့ ....

ခင်မျိုးချစ်

၁၃၆

### English Speaking Class

လို့ မြင်လိုက်ရင် ‘အက်လိပ်စကား ပြောသော လူတန်းစား’လို့  
အထင်ရောက်သွားနိုင်ပါတယ်။  
ဒီတစ်ပတ် ဒီမျှသာ ...။

[ကရော/စက်တင်ဘာလ]



## သူဇော်နဲ့သူအခါ ယူလိုအိုင်လို ပြောနိုင်မှတဲ့

ဟိုး ရှေးစစ်မဖြစ်ခင်ခေတ်က စာဆိုတော်ကြီး မကြည်အောင် ဆိုတဲ့သီချင်းထဲမှာ ‘သူဇော်နဲ့သူအခါ ယူလိုအိုင်လို ပြောနိုင်မှ ကျော်ရောသပမောင်၊ ဟောင်း အိုး မကြည်အောင်’ ဆိုတဲ့ သီချင်းသွား စကားလုံးတွေ သတိရမိပါတယ်။

တိုင်းတစ်ပါး ဘာသာ စကားလုံးတွေ ထည့်သုံးရ၊ ပြောရမှ ခေတ်မိတယ်၊ စတိုင်ကျော်တယ် အစရှိသဖြင့်ပေါ့လေ ထင်တတ်ကြတယ်။ ဒါလည်း မဆန်းလှပါဘူး။ ဒီလို တိုင်းတစ်ပါး ဘာသာစကားလုံးတွေထည့်သုံးရင် အဲဒီစကားလုံးတွေဟာ ကိုယ်ပိုင်စကား ဖြစ်ဖြစ်သွားပြီး ကိုယ့်ဘာသာစကားတို့ ပြည့်ဖြေးကြယ်ဝသွားတတ်တာလည်း ရှိပါတယ်။

အင်္ဂလိပ်ဘာသာစကားထဲမှာဆိုရင် သူတို့အိမ်နှီးနားချင်း ဥရောပတိုက်သား ပြင်သစ်တို့ ဂျာမန်တို့ဆီက စကားလုံးတွေ ယူသုံးထားတာ မနည်းပါဘူး။ ဒါတင် က,ပါရိုးလား၊ အင်ပါယာကြီး တည်ဆောက်နယ်ချဲ့တော့ ဟိန္ဒြာစတာနှီး စကားလုံးတွေများတောင် ပါလိုက်သေးတယ်။ ဥပမာ Dacoit ဆိုတဲ့စကား၊ ‘ခိုးသားဓားပြ’ ဆိုတာ အခု

အက်လိပ်စကားအဖြစ်နဲ့ သုံးနေတယ်။ အဲဒါဟာ ဟိန္ဒြာစတာနှီး စကားဖြစ်ပါတယ်။

အမေရိကန်ပြောတဲ့အက်လိပ်စကားထဲမှာလည်း Brahmin ဘရာမင်ဆိုတဲ့ စကားလုံးတစ်လုံး ရှိတယ်။ ပါ့ဗြို့ဗြို့ဗြို့ လာတဲ့ စကားဖြစ်ပါတယ်။ အဲဒီစကားကို (၁) မျိုးကြီးဆွေကြီးက ဆင်းသက်သူ၊ (၂) ပညာဉာဏ်ကြီးသူ၊ (၃) အနှစ်သာရမရှိဘဲ အလကား မာနကြီးပြီးသူတစ်ပါးကို အဖက်မလုပ်သူ အဲသလို အဓိပ္ပာယ်တွေနဲ့ သုံးတာ တွေ့ရပါတယ်။

ဒီစကားလုံးကို ချီးမှုများလည်း သုံးနိုင်တယ်၊ ချီးမှုများ ခြေကျောက်လည်း သုံးနိုင်တယ်။ အတော်အဓိပ္ပာယ်လေးနက် ထိရောက်တဲ့ စကားလုံးပါပဲ။

ဒီတော့ မြန်မာလူမျိုးများလည်း အက်လိပ်နဲ့ နှစ်ပေါင်းအတော်ကြာပေါင်းလိုက်ရလို့ သူတို့ စကားတွေ ကိုယ့်စကားဖြစ်နေတာ မနည်းပါဘူး။ ဘယ်လူမျိုးဆီက စကားလုံးပဲဖြစ်ဖြစ် ကိုယ် ယူသုံးချင်တာ သုံးနိုင်တာပဲလေး။ ပြန်ပေးရမယ်လို့လည်း ဘယ်ကမှ မတောင်းပါဘူး။ ဒီတော့ အသုံးတည့်အောင် ယူသုံးကြတာပေါ့။

အဲသလို သုံးကြတဲ့အခါမှာ အံမဝင် ခွင်မကျဖြစ်ပုံတွေကို အရင်အပတ်က ရေးခဲ့ပြီးပြီ။ ဒီအပတ်လည်း ဒါပဲဆက်ရေးရုံးမယ်။ အက်လိပ်စာလုံး ယူသုံးတာက ကိစ္စမရှိဘူး၊ အဲဒီလို့ ယူသုံးပြောဆိုတဲ့အခါမှာ အက်လိပ်ဘာသာစကား တတ်တဲ့လူ၊ ဒီစကားကို မိခင်ဘာသာစကား အဖြစ် ပြောတဲ့သူတွေ နားမလည်ပဲဖြစ်ရင်တော့ သိပ်ဟန်မကျဘူး။

အက်လိပ်စကားကို အက်လိပ်လူမျိုးလည်း နားမလည်၊ အက်လိပ်စကားတစ်လုံးမှမတတ်တဲ့ မြန်မာလူမျိုးလည်း နားမလည်၊ အက်လိပ်စကား နည်းနည်းပါးပါးတတ်တဲ့ လူတွေလည်း နားမလည်တဲ့အဖြစ် မျိုးတွေလည်း တွေ့ရသေးတယ်။

တလောက စာရေးဆရာပေါက်စလေးတစ်ယောက် အိမ်ကို ရောက်လာတယ်။ လုပ်ငန်းဆောင်တာ ကိစ္စလေးတွေ ပြောကြရင်း သူကပြောတယ်။

‘ကျွန်တော်တို့တော့ မစားသဘူး၊ ရဲခိုးရေးပေးဖို့တော့ လာပြောကပါရဲ့၊ ဒါပေမဲ့ ရဲခိုးစာရေးဆရာတွေလဲ ခံနေရတာပါပဲ’

ဒီတော့ စာရေးသူက နားမလည် အူကြောင်ကြောင်ဖြစ်ပြီး ‘ဘာကွဲရဲခိုး ရေးပေးခိုင်းတယ်၊ ဟုတ်လား၊ အရိပ်ပန်းချိ ဆွဲခိုင်းတာလား၊ ရဲခိုးစာရေးဆရာဆိုတာက ပန်းချိလဲ ဆွဲရသလား’ လို့ ပြန်မေးလိုက်တယ်။

ဒီတော့ သူက အဲဒီ‘ရဲခိုး’ ရဲ့ အဓိပ္ပာယ်ကို ရှင်းပြတယ်။

ဒီတော့မှ စာရေးသူက သဘောပေါက်ပြီး ပြောပြရတယ်။

‘ဘယ်ကလာ ရဲခိုးစာရေးဆရာ ဟုတ်ရမှာလဲ၊ Shadow Writer လို့ မခေါ်ဘူး၊ Ghost Writer ခေါ်တယ်’

ဒီတော့ သူက ‘ဒီလိုဆိုရင် တစွဲသရဲ့ စာရေးဆရာပေါ့’ လို့ ဘဝ်မကျပုပုနဲ့ ပြောပြတယ်။

စာရေးသူက ဆက်ပြီး ရှင်းပြရပါတယ်။

အဲသလို မြန်မာ စကားလုံးနဲ့ အက်လိပ်စာလုံး တိုက်ရိုက်အစားသွင်း ဖလှယ်လို့ မှားကုန်တာပေါ့ကွဲ။ သူ့ အသုံးအနှစ်းနဲ့သူ ရှိတယ်။ တို့မြန်မာစကားမှာလဲ မျက်နှာသစ်တယ်၊ ရေချိုးတယ်လို့ ပြောရတယ်။

မျက်နှာရေဆေးတယ်၊ ရွှေးကဝယ်လာတဲ့ ငါးကို ရေချိုးပေးလိုက်လို့ ပြောမဖြစ်သလိုပေါ့ကွာ။ ပြီးတော့ Ghost Writer နဲ့ ပတ်သက်ပြီး ပြော ဦးမယ်၊ အဲဒီအလုပ်က အနောက်နိုင်ငံမှာ တရားဝင်လုပ်တဲ့လုပ်ငန်း တစ်ခု ဖြစ်တယ်။ တစ်ခုတော့ ရှိတာပေါ့၊ သူတစ်ပါးဥာဏ် စိတ်ကူးစိုက်ပြီး ရေးတဲ့ဝထ္ထာတို့ကဗျာတို့၊ ရသစာပေတွေကို ကိုယ့်နာမည်ထည့်ပြီး နာမည်ယူတာမျိုးတော့ မဟုတ်ဘူး။ ဥပမာ၊ နာမည်ကြီး သတင်းကြီး ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးခေါင်းဆောင်၊ ရပ်ရှင်၊ တေးဂိုတာ၊ ပြောတ်၊ အနှင့်ပညာရှင်တွေ အဲသလိုလူတွေက သူတို့ရဲ့အတွေ့အကြံတွေ ရေးမယ်၊ သူတို့ရဲ့ အထွေထွေတို့ကို ကိုယ်တိုင်ရေးတဲ့ပုံစံနဲ့ ရေးမယ်ဆိုရင် Ghost Writer ငါးပြီး ရေးခိုင်းကြရတယ်။ ခိုင်းတဲ့ပုဂ္ဂိုလ်က သူ့ရဲ့မှုတ်တမ်း တွေ စာရွက်စာတမ်းတွေအားလုံး ပေးရတယ်၊ နှုတ်ကလဲပြောပြီး ကက် ဆက်နဲ့ဖမ်းယူ၊ ကိုယ်တိုင်လဲ တစ်ချို့နေရာမှာ တတ်နိုင်သရွှေ့ ရေးပေး၊ အဲသလို နှစ်ဦး တက်ညီလက်ညီ လုပ်ကြရတယ်။ ပြီးတော့ Ghost Writer ကိုလဲ ပိုက်ဆံနင့်နေအောင် ပေးရတယ်။

ဒုတိယကမ္မာစစ်ကြီး ပြီးတော့ စစ်မြေပြင်မှာ တို့က်ခဲ့တဲ့ စစ်ဗိုလ် ချုပ်ကြီးရဲ့ အတွေ့အကြံစာအုပ်တွေ အများကြီးထွက်လာတာ တွေ၊ မူးကြပါလိမ့်မယ်။ အဲဒါတွေဟာ(အများအားဖြင့်) သူတို့ကိုယ်တိုင် ရေးကြတာ မဟုတ်ပါဘူး။ Ghost Writer ရေးခိုင်းကြတာတွေ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မှန်ဂုံးမာရီရဲ့အတွေ့အကြံတွေကို Ghost Writer ရေးခိုင်းတာ မဟုတ်ပါဘူး။ သူကိုယ်တိုင်ရေးတာလို့ ကြညာပါတယ်။

ဒီလို ထုတ်မပြောနိုင်ကြရင်တော့ Ghost Writer ရေးခိုင်းတာပဲလို့ ယူဆရမှာပေါ့။

ဒီလိုဆိုပေမယ့်လည်း Ghost Writer ရေးခိုင်းတဲ့ ပုဂ္ဂိုလ်ကြီးတွေ မှာ ဂုဏ်မင်္ဂလာကြပါဘူး။ သူတို့ရဲ့ အတွေ့အကြံဗဟိုသုတတွေကိုတြော်းလူက ဝင်ရေးပေးလို့ အများ သိကြရတယ်ဆိုပြီး လက်ခံကြတာပါပဲ။ ဒီလို အဖိုးတန်တဲ့ ဗဟိုသုတတွေကို စာမရေးတတ်တာနဲ့ပဲ လူသူအများ မရလိုက်ကြရင် ဆုံးရှုံးတာပေါ့။ ဒီတော့ ဒီလိုကိစ္စမှာ Ghost Writer ရေးခိုင်းတာ ကို ဘယ်သူကမှ အထင်မသေးပါဘူး။

Ghost Writer မသုံးဘဲ ကိုယ့်ဘာသာကိုယ်ရေးကြတဲ့ သူတွေထဲမှာ ဝင်စတန်ချာချီလည်း ပါပါတယ်။ ရုပ်ရှင်မင်းသမီး ရှာလီ မက္ခ လိန်းလည်း ရှိပါသေးတယ်။ အထူးသဖြင့် ရုပ်ရှင်လောက၊ ဂိုတာ၊ သီချင်းလောကထဲက နာမည်ကြီးပုဂ္ဂိုလ်တွေ ရေးတယ်ဆိုတဲ့ စာအုပ်တွေ ဟာလည်း အများအားဖြင့် Ghost Writer တွေ ရေးကြတာပါပဲ။ စာဖတ်ပရိသတ်ကလည်း ဒါကို သိကြပြီးသားပဲ။ ဒီအတိုင်းပဲ လက်ခံထားကြပါတယ်။

ပြီးတော့ Ghost Writerလုပ်တဲ့ လူကလည်း စောင့်စည်းရပါသေးတယ်။ ဘယ်စစ်ပိုလ်ချုပ်ကြီးရဲ့ စာအုပ်၊ ဘယ်ရုပ်ရှင်မင်းသားရဲ့ စာအုပ် ငါရေးပေးတာဆိုတာကို ဖွင့်ဟမပြောရပါဘူး။ အဲဒါတော့ ဖြင့်သစ္စာရှိရပါတယ်။

ဒီတော့ Ghost Writer အလုပ်ဟာ ဂုဏ်သိက္ခာရှိတဲ့ အလုပ် ဖြစ်ပါတယ်။ ခိုင်းတဲ့ လူကလည်း ဂုဏ်မင်္ဂလာပါဘူး။ လုပ်ပေးတဲ့ လူကိုပိုက်ခံကြေးငွေလည်း ထိုက်ထိုက်တန်တန် ပေးရပါတယ်။ ပြီးတော့ လည်းသူ

တစ်ပါး စိတ်ကူးညာ၏စိုက်ရေးထားတဲ့ ရသစာပေကိုကိုယ်ရေးတာ ဆိုပြီး ခေါင်းပုံဖြတ်တာမျိုး မဟုတ်ပါဘူး။

အခုရေးရတာက အဂ်လိပ်စကား အသုံးအနှစ်းအကြောင်း ရေးနေတာမို့ Shadow ရဲ့ခိုး ဆိုတဲ့ စကားလုံး သုံးပုံလေး ထည့်ရေးလိုက်ရှိုးမယ်။

ဥပမာ ပြရလျှင် ....

under the shadow of the union jack

ယူနိုင်ပျက်အလု

(လောင်းရိပ်၊ သွေး) အောက်မှာ

He was under the shadow of suspicion

သူ သက်ဗောက်းဖြစ်တာ ခံနေရတယ်(မသက်ဗောက်ခံနေရတယ်)

beyond a shadow of doubt

ယုံမှားစရာအကြောင်း လုံးဝမရှိ

afraid of his own shadow

ကိုယ့်အရိပ် ကိုယ်ပြန်ကြောက်နေတယ် (ကံဖန်ပြီး စိတ်ကူးနဲ့  
ကြောက်တာမျိုး)

run after a shadow

အရည်မရာအဖတ်မရ အကျိုးမရှိတဲ့ကိစ္စ လုပ်တာမျိုး။

a shadow of his former self

ရေးက ပုံပန်းမဟုတ်၊ ပိန်ချုံးကျသွားတယ်။

She is her sister's shadow

အမြတ်တွဲတွဲနဲ့ နေတယ်လို့ အဓိပါယ်ရှိတယ်။

I have a shadow following me

တစ်ယောက်ယောက်က မသက်းလို့ လိုက်ချောင်းနေတယ် ဆိုတဲ့ အဓိပ္ပါယ်ရတယ်

The police was shadowing him

ရဲက သူ့နောက်လိုက်ပြီး စုံစမ်း၊ ချောင်းနေတယ်။ ဒီနေရာမှာ ရဲခိုးကို ဤယာလို့ သုံးထားပါတယ်။

အဲသလို သုံးပုံကို ရေးပြတဲ့အခါမှာ နေရာတိုင်းမှာ မြန်မာစကားလုံး တိုက်ရှိက်ဖလှယ်မပေးဘဲ ထားတာ တွေ့ပါလိမ့်မယ်။ အများအားဖြင့် အက်လိပ်ဘာသာစကား လေ့လာတဲ့အခါမှာ စကားလုံး တစ်လုံးတွေ့လိုက်ရင် မြန်မာစကားလုံးနဲ့ ဘယ်လို့ ဖလှယ်ရပါမလဲဆိုတာကို ဦးဆုံး တွေးပစ်လိုက်ကြတယ်။ အဲဒါဟာ အများကြီး မှားသွားနိုင်တယ်။ ဘာသာပြန်အတတ်ပညာမှာ အန္တရာယ်တစ်ခုပါပဲ။

အက်လိပ်စာလုံးတစ်လုံးတည်းပဲဖြစ်ဖြစ်၊ စကားလုံးတွဲတွေကိုပဲ ဖြစ်ဖြစ် ဦးဆုံး ‘ဆိုလိုသဘောအနက်’ကို နားလည်ဖို့ ကြိုးစားသင့်တယ်။ အဲဒါ နားလည်ပြီးရင် မြန်မာစကားလုံးက သူ့အလိုလို ထွက်လာမှာပါ။ တမင်ရာမနေရပါဘူး။

ဒါကြောင့် အက်လိပ်စာလုံးတွေကို ဝါကျ အမျိုးမျိုးနဲ့ပ သုံးပြတဲ့ အဘိဓာန်တွေ ရှိပါတယ်။ ဥပမာ- Learner's Dictionary ဆိုရင် စကားလုံးတစ်လုံးကို ပရီယာယ်အမျိုးမျိုးနဲ့ သုံးပုံတွေ ပြထားပါတယ်။

အက်လိပ်ဘာသာစကား လေ့လာတဲ့အခါမှာ စကားလုံးတွေ အများကြီးသိဖို့ထက် ကိုယ်သိတဲ့စကားလုံးတစ်လုံးချင်းကို ပရီယာယ်အမျိုးမျိုးနဲ့ သုံးတတ်ဖို့က ပိုပြီး အရေးကြီးပါတယ်။

ပြီးတော့လည်း စကားလုံးတစ်လုံးတည်း သီးခြားပြီး မှတ်မထားဘ ဒီစကားလုံးကို ဝိဘတ်အမျိုးမျိုးနဲ့တွဲပြီး စကားတွဲလုပ်လိုက်တဲ့အခါမှာ အဓိပ္ပာယ်တွေ အမျိုးမျိုးထွက်လာပုံကို လေ့လာသင့်ပါတယ်။ ပြီးတော့လည်း စကားလုံးတစ်လုံးတည်းကို မကျက်ဘဲ စကားလုံး တွဲလိုက်သုံးတဲ့ဝါကျပုံးစံကို ကျက်မှတ်ထားသင့်ပါတယ်။

Learner's Dictionary ကို ကြည့်ရင် 'come' ဆိုတဲ့ စကားလုံးကိုဝိဘတ်အမျိုးမျိုးနဲ့ တဲ့ သုံးထားပုံကို ပုံနှိပ်စာလုံးပို့၍သေးသေးလေးနဲ့ ငါးကော်လံလောက်(စာ မျက်နှာ နှစ်မျက်နှာခွဲ) အသေးစိတ်ပြထားပါတယ်။ အဲဒီလို ပြထားတဲ့ ဝါကျဖွဲ့ထုံးတွေ၊ အသုံးအနှစ်းတွေ ကျက်မှတ်လိုက်ရင် အက်လိုပ်စာ အများကြီး တိုးပါလိမ့်မယ်။

အခါ ရဲခိုးဆိုတဲ့ စကားလုံး သုံးစွဲပုံ ရေးထားတာ အားလုံး မဟုတ်သေးပါဘူး။ ဒီပြင် အများကြီး ရှိပါသေးတယ်။ ဆက်စပ်ပြီး Ghost ဆိုတဲ့ စကားလုံးကို သုံးစွဲပုံတွေကလည်း ရှိပါသေးတယ်။ တစ္ဆေးသရဲ ဆိုတဲ့ အဓိပ္ပာယ်မျိုးတစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ ဒီအပတ်မှာတော့ ဒီမျှသာ။

[၁၉၈၂၊ အောက်တိုဘာလ]



## အက်လိပ် မြန်မာ စကားလုံးချင်း ဖလှယ်နေကြရင်တွေ့

အက်လိပ်ဘာသာစကားကို လေ့လာတဲ့အခါမှာ အက်လိပ် စကားလုံး တစ်လုံး တွေ့လိုက်တာနဲ့ စာသင်သား တော်တော်များများဟာ မြန်မာ စကားလုံး အစားသွင်းဖလှယ်ဖို့ ကြိုးစားတော့တာပါပဲ။ အဲဒီလိုအကျင့် ဟာ အက်လိပ်ဘာသာစကား လေ့လာတဲ့ နေရာမှာ အတော်ကြိုးတဲ့ အန္တရာယ် ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

ဒီစကားကို ပြောလိုက်ခြင်းဟာ ကိုယ်တိုင် လေ့လာသင်ကြားခဲ့ပုံ၊ ဆရာများက ပို့ချဖေးခဲ့ပုံ အတွေ့အကြံပေါ်မှာ အခြေခံပြီး ပြောလိုက်ခြင်း ဖြစ်ပါတယ်။

စာရေးသူငယ်စဉ်က အက်လိပ်ဘာသာသင်ကြားခဲ့ရပုံကိုပဲ ပြန် ပြောပြီး ဒီစကားကို သက်သေအထောက်အထားပြုရမှာပါပဲ။

စာရေးသူဟာ ၁၀တန်းအောင်သည်အထိ တစ်လျှောက်လုံး အမျိုးသားကျောင်းမှာ ပညာသင်ခဲ့ရပါတယ်။ ၁၉၂၀ပြည့်နှစ် သပိတ်ကြိုးရဲ့ အမွှအနှစ်ဖြစ်တဲ့ အမျိုးသားကျောင်းဆိုတော့ ဒီးဒုတ်ဦးဘချို့၊ ဦးဖိုး

ကျား အစရှိတဲ့ မျိုးချစ်ခေါင်းဆောင်ကြီးတွေ ပါဝင်တဲ့ အဖွဲ့ကြီးက ချမှတ်တဲ့ သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပို့ချရပါတယ်။

ဒီအကြောင်းကို ထပ်ကာထပ်ကာ ရေးနေရပါတယ်။ ဘာလို့လဲ ဆိုတော့ အက်လိပ်ဘာသာစကားကို လူထဲသူထဲ ဝင်ဆံအောင် ပြောဆို ရေးသားနှင့်တာ ဂါဝန်ဝတ် ကွန်ဗုံးတွေက်မို့ မဟုတ်လားလို့ မကြာမကြာ မေးခံ့ပါတယ်။

အဲဒီလို ‘ဘုံကျောင်း’လို့ခေါ်တဲ့ ကျောင်းမျိုးကို အနားတောင် မသိ ခဲ့ရပါဘူး။ ကြီးပြင်းခဲ့ရတာက တောမက မြို့မကျတဲ့ မြို့ငယ်လေးတွေ မှာ ဖြစ်ပါတယ်။ ပညာသင်ရတာကလည်း အဲဒီအချိန်တုန်းက ‘နေချင် တိုင်းကျောင်း’လို့ အခေါ်ခံရပြီး အထင်သေးခံရတဲ့ အမျိုးသားနေရာင် နယ် ကျောင်းတွေ ဖြစ်ပါတယ်။

အဲဒီကျောင်းတွေမှာ သုံးတန်းကစပြီး ပထဝီ၊ သချာ<sup>၏</sup> အစရှိတဲ့ ဘာသာတွေကို အက်လိပ်ဘာသာနဲ့ သင်ရပါတယ်။ အက်လိပ်သွိုက် ဒုတိယ တန်းကစပြီး သင်ရပါတယ်။

အက်လိပ်စာ သင်တာနဲ့ပတ်သက်ပြီး မှတ်မိတာ တစ်ခု ရှိပါတယ်။ စာရေးသူငါးတန်းရောက်တော့ ဟသံ့တမြို့ အမျိုးသားကျောင်းမှာ နေရပါတယ်။(အစိုးရ အမှုထမ်း မိဘများမှာ အမြဲလို တစ်နယ်နှင့် တစ်နယ် မြို့ပြောင်းနေရတာမို့ ကျောင်းလည်း ခဏခဏ ပြောင်းရပါတယ်။ ဘယ်လိုပဲပြောင်းပြောင်း အမျိုးသားကျောင်းတွေမှာချည်း နေခဲ့ရပါတယ်။)

အဲဒီတုန်းက အတန်းပိုင်ဆရာက အိန္ဒိယအမျိုးသား ဖြစ်ပါတယ်။

ဘယ်တော့မှ မြန်မာစကား မပြောဘူး၊ တတ်တော့လည်း တတ်မှာပါ။ သူအတင်းကို မြန်မာလိုပြောရင် နားလည်တာမှ ချက်ခနဲ့ နေတာပဲ။

အင်္ဂလိပ်ဖတ်စာအုပ်က ‘ဒါရိုက်မက်သတ်’ ခေါ်တဲ့ စာအုပ် ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို သင်မပေးမိ ဦးဆုံး၊ အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာသို့၊ အနက်ပေးတဲ့ အဘိဓာန်စာအုပ် ဝယ်ရပါတယ်။

ပြီးတော့ ‘အိမ်စာ’ အဖြစ်နဲ့ သင်ရမယ့်စာအုပ်ထဲက စကားလုံး ခက်တွေကို အဘိဓာန်ထဲမှာရှာပြီး မူလစကားလုံးနဲ့ အနက်အမိပါယ် (အင်္ဂလိပ်စာလုံး)တွေကို ကော်ပီစာအုပ်ထဲမှာ ကူးရေးရတယ်။

အတန်းထဲမှာ ဆရာက ဖတ်စာစာအုပ် ပို့ချေတဲ့ အခါမှာ စာလုံး ခက်တွေရဲ့ အမိပါယ်တွေကို မေးတယ်။ ကျောင်းသားတွေက ကိုယ်ကူးရေးလာတဲ့ ကော်ပီစာအုပ်ထဲက ကြည့်ပြီး ဖြေရတယ်။ ဆရာက အမိပါယ်ရှင်းတဲ့ အခါမှာ လွယ်ကူတဲ့ အင်္ဂလိပ်စကားနဲ့ရှင်းတယ်။ တို့တို့ ပြောရရင်တော့ အင်္ဂလိပ်စာကို အင်္ဂလိပ်လိုသင်တာပဲ။

အခုကျတော့မှ ကျောင်းသားတွေ တော်တော်များများပါပဲ။ အင်္ဂလိပ်စကားလုံးတစ်လုံး တွေ့လိုက်တာနဲ့ တစ်ခါတည်း ဖလှယ်စရာ အစားထိုးစရာ မြန်မာစကားလုံး ရှာတော့တာပါပဲ။ အဲဒီကစပြီး အကုန် လွှာတော့တာပေါ့။

အဲသလို စာလုံးချင်းဖလှယ် အစားထိုးတာဟာ ဘယ်လောက်များ အန္တရာယ်ဖြစ်သလဲဆိုရင် မြန်မာစကားထဲ အင်္ဂလိပ်စကား ညျှပ်ပြောတာတောင် အပေါက်အလမ်းမတည့်ကြဘူး။

ဥပမာ— Interest, Interested, Interesting ဆိုတဲ့ စကားလုံးကို မြန်မာစကားထဲ ခဏခဏ ညျှပ်ပြောကြတယ်။

အဲသလို မြန်မာစကားနဲ့ ညျပ်ပြောရာမှာတောင် မှားနေတာ တွေ၊ ရတော့ ဒီလိုပြောတဲ့သူ့ဟာ ဒီစကားလုံးကို အက်လိပ်လိုလည်း မှန်အောင် မပြောတတ်ဘူး၊ မရေးတတ်ဘူးဆိုတာ ထင်ရှားနေတယ်။

အက်လိပ်စာသင်တဲ့အခါမှာ အက်လိပ်စာလုံးတစ်လုံးရဲ့ အဓိပ္ပာယ် တွေ၊ အဖွားတွေ၊ ပရီယာယ်တွေ(အဋ္ဌကထာအဖွင့်တွေ) ကို ကျယ်ကျယ် ပြန့်ပြန့်သိအောင် လေ့လာရတယ်။ နှုတ်ထဲမှာ ရနေအောင် ကျက်ရတယ်။

ပြီးတော့တစ်ခါ သဒ္ဓါနည်းနဲ့ သုံးပုံတွေ၊ အီဒီယမ်ဆိုတဲ့ အထူးပို့သေသ အသုံးအနှစ်းတွေကို ကျက်ရတယ်။ ကျယ်တယ်ဆိုတာ နှုတ်တိုက်ရအောင် ကျက်ရတယ်။

အဲသလိုကျက်တဲ့အခါမှာ အက်လိပ်စာလုံးတစ်လုံးကို သူ့ချည်းအထီးတည်းမကျက်မှတ်ဘဲ သူနဲ့တွဲဖက်သုံးတဲ့ စာလုံးတွေနဲ့ တစ်ခါတည်းတွဲပြီး ‘စကားလုံးတွဲ’အဖြစ်နဲ့ ကျက်မှတ်ထားရတယ်။ ဒါတင် မက သေးဘူး၊ အဲဒီ စကားလုံးတွဲကို ဝါကျထဲမှာ ထည့်သုံးပြီး အဲဒီဝါကျကို ‘မူ’ပုံစံထားပြီး ကျက်ရတယ်။

နောက်ပြီးတော့ ပုံစံထားတဲ့ဝါကျကို မိုးပြီး အဖြစ်အပျက် အခြေအနေအမျိုးမျိုး စိတ်ကူးပြီး စကားလုံးတွဲကို ဝါကျတွေ ဖွဲ့ရေးရတယ်။ ဒီလေ့ကျင့်ခန်းကို စာသင်ခန်းထဲမှာ နှုတ်နဲ့တစ်မျိုး၊ ကော်ပီစာအုပ်ထဲရေးဖလို့တစ်ဖုံးကျော်နေအောင် လေ့ကျင့်ရပါတယ်။

အဲသလို အလေ့အကျင့်ရပြီးတဲ့အခါကျတော့ အက်လိပ်ဖတ်စာအုပ်ထဲက ‘စာကိုယ်’တွေကို ‘ကိုယ့်အက်လိပ်စကား’ နဲ့ပြန့်ရေးရတယ်။

ကိုယ့်အက်လိုပ်စကားဆိုတာက မူရင်း စာကိုယ်ထဲက ခက်တဲ့ စာလုံးတွေကို လွယ်တဲ့စာလုံးနဲ့ မှန်မှန်ကန်ကန် ဖလှယ်ရတယ်။ ရှည်နေတဲ့ဝါကျတွေကို တိုအောင် ဖြတ်တောက်ပြင်ရေးရတယ်။

အဲဒါဟာ အက်လိုပ်စာ အရေးကျင့်ပြီးသားဖြစ်သွားတာပဲ။ စာအုပ်ထဲ ပါပြီးသား စာကိုယ်ကို အက်လိုပ်လို ပြန်ပြင်ရေးတဲ့အကျင့် ရှိနေတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ရေးရတဲ့(အက်ဆေး) စာစီစာကုံး ဆိုတာလည်း မခဲယဉ်းတော့ဘူး။

ကိုယ့်လက်ထဲမှာ အက်လိုပ်စကားလုံးတွေဟာ လိုချင်သလို သုံးလို့ ရအောင် နားလည်ထားတယ်၊ သုံးတဲ့ အလေ့အကျင့်ရှိတယ် ဆိုတော့ ‘ပိုင်နိုင်’တယ်လေ၊ ကိုယ်ရေးချင်တာ ရေးလို့ဖြစ်တာပဲ။

အဲဒါဘာပြုလို့လဲဆိုတော့ အရင်းစစ်တော့ အက်လိုပ်စကားကို မြန်မာစကားနဲ့ အစားထိုး စကားလုံးချင်းဖလှယ်တဲ့ အလေ့အကျင့်ကို လုံးဝ မသုံးဘဲ အက်လိုပ်စာကို အရင်းတိုင်း နားလည်အောင် သင်ပေးတဲ့နည်းပါပဲ။

ဒီလိုဆိုတော့ အက်လိုပ်မြန်မာအဘိဓာန်ကို မသုံးရတော့ဘူးလား မေးစရာရှိတယ်၊ သုံးကို သုံးရမှာပါ။ မသုံးလို့ မဖြစ်ပါဘူး။ ဒါပေမဲ့ အက်လိုပ်စာလုံးကို သွှေ့ရနည်း၊ အီဒီယမ်နည်း နည်းအမျိုးမျိုးနဲ့ လေ့လာနားလည်ပြီးမှသာ အက်လိုပ် မြန်မာ အဘိဓာန်ကို သုံးလိုက်ရင် တစ်ခါတည်း ထောင့်စွဲပြီး ပြည့်စုံသွားပါလိမ့်မယ်။

အရေးကြီးတာက စကားလုံးချင်း အစားသွင်း ဖလှယ်ဖို့ သက်သက် မသုံးမိကြဖို့ပါပဲ။

စာရေးသူတို့ခေတ်က ဆရာတွေဟာ စကားလုံးသွင်း အစားထိုး ဖလှယ်တဲ့နည်းကို လုံးဝမသုံးဘဲ အက်လိပ်စာကို အရင်းအတိုင်း နားလည်အောင် သင်ပေးခဲ့ကြတာပါပဲ။

အဲဒီတုန်းကတော့ ‘တို့ဆရာတွေက တို့ကို အက်လိပ်စာ သင်တဲ့နေရာမှာ အက်လိပ်စကားကို မြန်မာစကားလုံးနဲ့ အစားထိုးဖလှယ်ပြီး သင်ပေးတာ မဟုတ်ပါကလား၊ အက်လိပ်စာကို အက်လိပ်လို အရင်းအတိုင်း နားလည်အောင် သင်ပေးတာပါကလား’လို့လည်း တစ်ခါမှ မတွေးမိပါဘူး။

ဒီလိုဆိုလေ ရှေးက အမျိုးသားကျောင်းဆရာတွေရဲ့ ဂုဏ်ကျေးဇူး ကို အထူးအောက်မေ့သတိရလေပါပဲ။

တလောဆီက မိတ္တီလာမြို့၊ အမျိုးသားကျောင်းနေခဲ့စဉ်က ဆရာဖြစ်ခဲ့ပူးတဲ့ ဆရာကြီးဦးအေးနဲ့ တွေ့ပါတယ်၊ စာရေးသူကို ရှစ်တန်းက နေ ၁၀တန်းအထိ သမိုင်းနဲ့အက်လိပ်စာ ပို့ချပေးခဲ့သူ ဖြစ်ပါတယ်။

အဲဒီလို တွေ့တုန်းက စာရေးသူက ဆရာ့ကို မေးပါတယ်။

‘ဆရာ မှတ်မိသေးလား မသိဘူး၊ ကျွန်မတို့ ရှစ်တန်းတုန်းက ြိတိသွေ့ရာဇ် ဆရာသင်တယ်လေ၊ ၁၆၈၈ အငွေးမြောက် ဟင်နရီ ဘုရင်လက်ထက် အပ်ချုပ်ပုံစနစ် အကြောင်းထဲမှာ Court of star Chamber လို့ခေါ်တဲ့ တရားရုံးတော်အကြောင်းကို ဖော်ပြတဲ့ ဝါကျတစ်ခုကို ကျွန်မ အခုထိ မှတ်မိပါသေးတယ်။ Later, the court of star chamber became an instrument of tyranny လို့ ရေးထားပါတယ်။

‘အဲဒီဝါကျရဲ့ အမိပို့ယ်ကို ကျွန်မတို့ ရှစ်တန်းစာသင်သားတွေ

နားလည်အောင် ဆရာ ဘယ်လိုများ ရှင်းပြသလဲ၊ အဲဒီတုန်းက ဝါကျရဲ့ သဘောအဓိပ္ပါယ်ကိုတော့ ကောင်းကောင်းနားလည် လိုက်တာကိုပဲ သတိရတယ်၊ ဆရာ ဘယ်လိုသင်ပြပေးတယ်ဆိုတာတော့ အခုပြန်တွေး လို့ မရတော့ဘူး’

ဒီတော့ ဆရာက ဘာမှပြန်မပြောဘဲ ပြီးနေပါတယ်။ ဆရာရဲ့ သင် ကြားပို့ချမှုကို အသည်းနှလုံးထဲမှာ အမြဲဆောင်ထားတဲ့အကြောင်းကို သိရလို့ ဝမ်းမြောက်ပုံးရပါတယ်။ ဒါကြောင့်လည်း အဲဒီဝါကျကို အခု ခေတ် စာသင်သား နားလည်အောင်(မြန်မာစကားလုံး အစားမထိုးဘဲ) သင်မပေးတတ်တာတော့ အမှန်ပါပဲ။

သို့ပေမယ့် အဲဒီဝါကျထဲက အသုံးအနှစ်းကိုတော့ဖြင့် စိတ်ထဲမှာ စွဲမှတ်ပြီး အခါအခွင့်အခြေအနေအရ ဒီအသုံးအနှစ်းကို ဝါကျပုံးစံထဲ မှာ ထည့်သွင်းပြီး ထိထိရောက်ရောက် မှန်မှန်ကန်ကန် ပြော၊ ရေးတတ် ပါတယ်။ အဲဒါ ဆရာရဲ့ ကော်မူးပါပဲ။

ဒီတော့ အဂ်လိပ်ဘာသာစကား လေ့လာရာမှာ စာတစ်လုံးချင်း သာမက စကားလုံးတွဲတွေဝါကျတွေကို ပရိယာယ်အမျိုးမျိုးနဲ့ သုံးထား တာကို လေ့လာကျက်မှတ်ရပါလိမ့်မယ်။

ဒါမှသာဖတ်လို့နားလည်မယ်။ ပြောတတ်မယ်။ ရေးတတ်မယ်၊ သို့ မဟုတ်ရင် ပြောဖို့ ရေးဖို့ မဆိုထားနဲ့ ဖတ်လို့တောင် နားမလည်ပေဘူး။

စာသင်သားများ တစ်ခု သဘောပေါက်ဖို့ ရှိတာကတော့ ပညာသင် တယ်ဆိုတာ နတ်သမီးက ကွမ်းယာမန်းလေး ပေးလိုက်တာနဲ့ ပညာ တွေအားလုံး တတ်ရောဆိုတာမျိုးက ဒဏ္ဍာရီထဲမှာပဲ ရှိတယ်၊ တကယ် မဖြစ်ဘူး။

ကိုယ့်ဘာသာကိုယ် ကြိုးစားမှ ပညာဆိုတာ ပိုင်ပိုင်နိုင်နိုင် ရတယ်။ တစ်ခါတုန်းက ဘုရင့်သားတော်တစ်ပါး တဏ္ဍာသို့လ်ဆရာကြီးဆီမှာ ချဉ်းကပ်ပြီး ပညာသင်ယူသတဲ့၊ စာသင်သားတွေ တပင်တပန်းကြိုးစား ကျက်မှုတ်နေကြတာ မြင်တော့ ‘ကျပ်က ဘုရင့်သားပဲ။ သူတို့လိုလုပ်ဖို့ လိုသလား’လို့မေးတော့ ဆရာကြီးက ဖြေတယ်။ ‘ပညာသင်ယူတဲ့လမ်း ဆိုတာ ရှင်ဘုရင့်သားအတွက် လမ်းသပ်သပ်မရှိဘူး၊ ဒီတစ်လမ်းဘဲ ရှိတယ်’တဲ့။

အဲဒါပါပဲ၊ ပညာလိုချင်ရင်တော့ စိတ်ရောလူပါ အားစိုက်မှုရမှာ ပဲ။ ဘယ်တန်ခိုးရှင်ကမှ မန်းမှုတ်ပေးလို့မရဘူးဆိုတာကတော့ သတိ ပြုကြဖို့ သင့်ပါတယ်။ ပညာယူရမှာ အမြင်မှန်ရှိကြပါစေ။

ဒီအပတ် ဒီမျှသာ။

**[ပြော၊ နိုဝင်ဘာလ]**



## စကားလုံး ပိရိယာယ်တွေ

ခုတလော အက်လိပ်စာ အသုံးအနှစ်းနဲ့ပတ်သက်ပြီး ရေးနေရတာ  
က ဒီနေရာကနေပြီး အက်လိပ်စာ ကျူရှင်ပေးနေတဲ့ သဘောမဟုတ်ပါ  
ဘူး။

အက်လိပ်စာသင်တန်းတွေမှာ သဒ္ဓါအစရှိတဲ့ အခြေခံကို ဦးစားပေး  
သင်ကြားနေကြရပါတယ်။ အရေးကြီးတဲ့ အခြေခံသဒ္ဓါတွေကို နား  
လည်တဲ့အခါကျတော့ အခု ဒီကော်လုံမှာရေးနေတဲ့ စကားပရိယာယ်  
တွေ သုံးနှစ်းရာမှာ သိမ်မွေ့တဲ့အချက်တွေကို သိဖို့လိုလာပြန်ပါတယ်။

အက်လိပ်စကားလုံးတွေကို လွှေလာရာမှာ စီအေတိ ကက်-ကြောင်  
လို့ အဓိပ္ပာယ်ကျက်မှတ်တဲ့ နည်းစနစ်ထက် တစ်ဆင့်တတ်ပြီး ကျက်  
မှတ်ဖို့ လိုပါတယ်။ စာလုံးတစ်လုံးတည်းရဲ့ အဓိပ္ပာယ်ကိုသာ မဟုတ်  
ဘဲ ဆိုင်ရာဝိဘတ်များနဲ့တွဲဖက်ပြီး စကားလုံးအတွဲလိုက် ဝါကျပုံစံလိုက်  
တစ်ခါတည်း ကျက်မှတ်ထားဖို့ လိုပါတယ်။

‘အက်လိပ်စကားတစ်လုံးကို မြန်မာစကားလုံးနဲ့ ဖလှယ်ရုံနှင့် ကိစ္စ  
မပြီးဘူး’ ဆိုတဲ့ အချက်ကို အထူး သတိပြုရပါလိမ့်မည်။

ဥပမာ— လူတစ်ဦးတစ်ယောက်ရဲ့ စီးပွားရေးအခြေအနေကို ဖော်  
ပြပြောဆိုတဲ့အခါမှာ အများဆုံးသိနေကြတဲ့ စကားလုံးကတော့ Rich  
နှင့် poorပါပဲ။ ‘ချမ်းသာသော၊ ဆင်းရဲသော’ မြန်မာစကားလုံးဖလှယ်  
ထားပါတယ်။ အဲဒီစကားလုံးတွေနဲ့ မလုံလောက်ပါဘူး။ လူတစ်ယောက်  
ချမ်းသာတယ်ဆိုတာ မိမိယန်နာအထိ အဓိပ္ပာယ်ရောက်နိုင်တယ်။  
ဆင်းရဲတယ် ဆိုပြန်တော့လည်း ဝတ်ရမဲ့ စားရမဲ့ စုတ်ပြတ်သည်အထိ  
လည်း ဖြစ်နိုင်တယ်။

ဒီလို အစွန်းနှစ်ဖက်ကြားမှာ စီးပွားရေး၊ လူနေမှုအဆင့်တွေ အများ  
ကြီး ရှိနေပါတယ်။ ဒီတော့ စကားပရီယာယ်တွေ သုံးစရာ ရှိလာပြန်  
တယ်။

တစ်ခါတုန်းက အပြိုမ်းစားအရာရှိကြီးတစ်ဦးဆီ အလည်အပတ်  
ရောက်ခဲ့ပါတယ်။ သူ့မှာ ရေးကလို မနက်ကော်ဖီ၊ ပေါင်မှန်းထောပတ်  
သုတ်တွေ မစားနိုင်ဘူး၊ စားတော်ပြုတ်၊ ထမင်းကြော်နဲ့ လက်ဖက်ရည်  
ကြမ်း လွှေးရတယ်။ ထမင်းဟင်းလျာကျတော့လည်း ရေးကလို ဖွယ်  
ဖွယ်ရာရာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် အရည်သောက် တစ်ခွက်၊ ဆီပြန်  
တစ်ခွက်လောက်တော့ စားနိုင်ပါသေးတယ်။ ဒီလိုအခြေအနေမျိုးကို  
Poor လို့ မခေါ်နိုင်ပါဘူး။ အဲဒီ အပြိုမ်းစား အရာရှိကြီးလည်း ပြောပါ  
တယ်။

I Am A Man OF Limited Means အဲဒီလို ပြော  
လိုက်တဲ့ဝါကျထဲမှာ Means ဆိုတဲ့ စကားလုံးက နာမ် ဗဟိုဂုဏ်ကိုန်း  
ဖြစ်ပါတယ်။ ဥစ္စာပစ္စည်းဝင်ငွေဆိုတဲ့ အနက်သဘောရှိပါတယ်။ အဲဒီ  
စကားလုံးရှေ့က Limited ဆိုတဲ့ စကားလုံးက ကြိယာကို နာမဝိုင်သော

သန ပုံစံနဲ့ သုံးထားပါက ‘ကန့်သတ်ထားသော၊ အကန့်အသတ် ရှိ  
သော၊ နေရာကျို့သော’ ဆိုတဲ့ မူလအဓိပ္ပာယ် ရှိပါတယ်။

အခြေမ်းစား အရာရှိကြီးတစ်ဦးမှာ ရှေးကလို ဖော်ဖော်သီသီ မစား  
သုံးနိုင်ဘဲ ချင့်ချိန်နေရတဲ့ အခြေအနေကို Limited Means ဆိုတဲ့  
စကားလုံးတဲ့က ပေါ်လွင်ထင်ရှားဖော်ပါတယ်။ လစာနည်းပြီး အိမ်မှာ  
စားမည့်သူက များ၊ တစ်လနဲ့တစ်လ အလျင်မီအောင် နေကြရတဲ့သူကို  
လည်း ဒီစကားလုံးတဲ့ပဲသုံးပြီး ပြောနိုင်ပါတယ်။ ဒီစကားလုံးတဲ့ရဲ့အနက်  
အဓိပ္ပာယ်က တစ်ဖက်စွန်းမရောက်ဘဲ မယုတ်မလွန်သဘောရှိလို့ သုံး  
ရာမှာ မမှားနိုင်ပါဘူး။

Means ဆိုတဲ့ နာမ်စကားလုံးကို အခြားပုံစံနှင့် စကားလုံးတဲ့လုပ်  
ပြီး သုံးနိုင်ပါတယ်။

ဥပမာ – စားနိုင်သောက်နိုင်နှင့် လူဘဝမှာ ရပ်တည်နေနိုင်တဲ့သူ  
တစ်ဦးကို . . .

He is a man of Comfortable Means လို့ ပြောနိုင်ပါ  
တယ်။

ဒါထက်တိုးပြီး အဆင့်မြင့်မြင့် နေနိုင်တဲ့သူကို . . .

He is a Man of Ample Means လို့ပြောရပါတယ်။

အက်လိုပ်စကားလုံးများဟာ ဒီလိုပဲ အလွန်ပရိယာယ်များပါတယ်။  
တစ်ဖက်စွန်း မရောက်ဘဲ သိမ်သိမ်မွေ့မွေ့ ပြောလို့ရေးလို့ ရပါတယ်။  
စကားလုံးတွေဟာ အဓိပ္ပာယ်တူသလိုလိုနဲ့ အရောင်အသွေးတွေ ကွာ  
မှန်းမသိ ကွာသွားတတ်တာမို့ မှားစရာရှိလည်း ပါစင်အောင် မှားတတ်  
ပါသေးတယ်။

ခုတစ်ပတ် အက်လိပ်စကားလုံးကို မြန်မာစကားလုံး ဖလှယ်ထားရာမှာ လွှဲနေတဲ့ စကားလုံးနှစ်လုံးအကြောင်း တင်ပြချင်ပါတယ်။ အဲဒီ စကားလုံးနှစ်လုံးကတော့ . . .

### Professional နှင့် Amateur ဖြစ်ပါတယ်။

တလောဆီကပဲ ဒီစာစောင်ထဲမှာ ကြေးစားရောက်သီး၊ တင်းနစ်သမားလို့ သုံးထားတာ တွေ့လိုက်ပါတယ်။ ပြီးတော့ အက်လိပ်စာအုပ်စာတမ်းများ ဘာသာပြန်ရာမှာလည်း ကြေးစား၊ ကြေးတမ်းစား စကားကို Professional ဆိုတဲ့ စကားလုံးနဲ့ ဖလှယ်ထားတာ မကြောကြာ တွေ့ရပါတယ်။ Amateur ဆိုတဲ့ စကားဟာလည်း သူ့နဲ့ဆန်းကျင့်ဘက် အတွဲမို့ ‘အပျော်တမ်း’ ဆိုတဲ့ မြန်မာစကားလုံးနဲ့ ဖလှယ်ထားကြတာ တွေ့ရပါတယ်။

ဒီတော့ ‘ပရော်ဖက်ရှင်နယ်’ ဆိုတဲ့ စကားကို မြန်မာလို့ ကြေးစား၊ ကြေးတမ်းစားလို့ အနက်ပေးထားတာက ဘယ်လို့ အခြေခံသလဲဆိုတာ လေ့လာကြည့်ပါတယ်။ ဦးထွန်းငြိမ်း အသိဓာန်မှာ ကြည့်တော့ ‘ပညာ၊ အလုပ်နှင့်စပ်သော၊ အသက်မွေးဝမ်းကျောင်းနှင့်ဆိုင်သော’ ဒါက နာမိတဲ့ သန အဖြစ်နဲ့ သုံးတဲ့ အဓိပ္ပာယ်၊ နာမ်လို့ သုံးလျှင် ‘ပညာသည်’ လို့ အဓိပ္ပာယ်ရပါတယ်။

ဒီတော့ ပညာ၊ အလုပ်၊ တစ်ခုခုနှင့် အသက်မွေး ရပ်တည်တဲ့ သူကို ပရော်ဖက်ရှင်နယ်လို့ ခေါ်တယ်။ ဒီစကားကို မြန်မာစကား ကြေးစား၊ ကြေးတမ်းစား ဆိုတဲ့ စကားလုံးနဲ့ တရားဝင် တိကျမှန်ကန်တယ်ဆိုရင် တော့ အလုပ်၊ ပညာတစ်ခုနှင့် လုပ်ကိုင်စားသောက်နေတဲ့ သူတွေ အား လုံးကို ကြေးစား၊ ကြေးတမ်းစားချည်းပဲပေါ့။

ဒီတော့ ...

ကြေးတမ်းစား သဘင်သည်  
 ကြေးတမ်းစား အဆိုတော်  
 ကြေးတမ်းစား အပြိုမ့်မင်းသမီး  
 ကြေးတမ်းစား လူရှင်တော်  
 ကြေးတမ်းစား ဆရာဝန်  
 ကြေးတမ်းစား ဥပဒေအကျိုးဆောင်  
 ကြေးတမ်းစား စာရေးဆရာ  
 ကြေးတမ်းစား စာရေးဆရာ  
 ကြေးတမ်းစား ပန်းချီဆရာ  
 ကြေးတမ်းစား ဗိုသုကာ ...

အဲသလို လုပ်စားသူမှုန်သမျှကို ရှုံးက ကြေးတမ်းစားဆိုတဲ့ ဝိသေသန ပုဒ်တပ်ခေါ်လျှင် ဘယ်လိုနေမလဲ၊ ဖြစ်မလား။ ‘ဟာ . . . ဘယ်ဖြစ် မလဲ။’ ဒီစကားလုံးက သီးရင့်ရိုင်းစိုင်းတယ်’ လို့ ပြောကြမလား။ အဲသလို လက်မခံနိုင်ရင်တော့ ပရော်ဖက်ရှင်နယ်ဆိုတဲ့ စကားလုံးကို ကြေးစား၊ ကြေးတမ်းစားလို့ ဖလှယ်ထားတာကို လက်မခံဘူးပေါ့။

အဲသလို လက်မခံနိုင်ကြရင် မြန်မာလို ဝေါဟာရစာလုံး တခြား တစ်ခုခု ရွှေးကြပေါ့။ ဒါက ပညာရှင်များ ညီနှင်းဖို့ပါပဲ။

ကြေးစား၊ ကြေးတမ်းစား ဆိုတာ မြန်မာစကားလုံးနဲ့ ကိုက်ညီတဲ့ အက်လိပ်စာလုံးရှုံးပါတယ်။ Mercenary ပါပဲ။ ဒီစကားလုံးကို နာမ် အဖြစ်နဲ့ရော၊ နာမဝိသေသန အဖြစ်နဲ့ သုံးနိုင်ပါတယ်။ ဦးထွန်းပြိုး အဘိဓာန်က ‘အခကြေးငွေ လိုလားသော၊ လောဘကြီးသော’ သို့မဟုတ် ‘အငှားသား၊ သူရင်းငှား’ လို့ အနက်ပေးပါတယ်။

အဲဒီ ‘မာဆင်နရီ’ ဆိုတဲ့ စကားလုံးကို သုံးတာကို ဒီလိုတွေဖူးပါတယ်။ ဥရောပ သမိုင်းအလယ်ခေတ် ကံကျွေးချစနစ် ထွန်းကားတဲ့ အချိန်တုန်းက မြို့စား၊ နယ်စားတွေဟာ အခကြားပေးပြီး ‘စစ်တပ်တွေ ထားကြတယ်။ ခါးပိုက်ထောင်စစ်တပ်တွေပေါ့။ အဲဒီ စစ်တပ်ထဲမှာ အမှုထမ်းသူတွေက လူမျိုးပေါင်းစုံပဲ၊ လက်နက်ကိုင်ပြီး တိုက်ရဲခိုက်ရဲတဲ့သူတွေပဲ။ ပိုက်ဆံများများပေးတဲ့လူဆီမှာ အမှုထမ်းတာပဲ’ ပိုက်ဆံရဖို့က လွှဲပြီး ဘာမှ အတွေးအခေါ်မရှိဘူး။ အဲဒီ စစ်တပ်မျိုးကို Mercenary Army လို့ခေါ်တယ်။ အဲဒီတပ်ထဲမှာ အမှုထမ်းသူကို Mercenary Soldier လို့ ခေါ်တယ်။ အဲဒါမှ ကြားစား၊ ကြားတမ်းစား စစ်သား အစစ်ပါပဲ။

အခု မျက်မှာက်ခေတ်မှာ လွှတ်လပ်တဲ့နိုင်ငံ ဟူသမျှ စစ်တပ်တွေ ထားကြရတယ်။ စစ်ပညာကို စစ်တက္ကသိုလ်တွေမှာ ကျကျနား သင်ကြား လေ့လာရတယ်။ ကျောင်းကထွက်တော့ စစ်ပညာဒီဂရီတစ်ခု ရပြီး တိုက်သင့်တဲ့ ရာထူးအဆင့်၊ လစာများပေးပြီး တိုင်းပြည်အမှုထမ်းရတယ်။

ဒီလို စစ်တပ်မှာ အမှုထမ်းတွေကို ‘ပရော်ဖက်ရှင်နယ်’ လို့ ခေါ်တယ်။ စစ်ပညာနဲ့ တိုင်းပြည်အမှုထမ်းတယ်၊ အသက်မွေးဝမ်းကျောင်းတယ်။ ဒီစစ်သားတွေကို မာဆင်နရီလို့ခေါ်ရင် အကြီးအကျယ် စောကားတာပဲ။

ကမ္မာမှာ ထင်ရှားတဲ့ စစ်ပိုလ်ချုပ်ကြီးတွေ . . . အိုင်ဆင်ဟာဝါးမှုန် ဂိုမာရီ၊ ပက်တန် အစရှိတဲ့ပုဂ္ဂိုလ်ကြီးတွေကို Professional Soldier

လို့ ခေါ်ကြတယ်။ အဲသလို အခေါ်ခံရတာကို အလွန်ပဲ ဝမ်းမြောက်ဂုဏ် ယူကြပါတယ်။

ဒီနေရာမှာ ပရော်ဖက်ရှင်နယ်ဆိုတဲ့ စကားလုံးရဲ့ ပရီယာယ်ကို ရှင်းပြနို့ လိုပါတယ်။ ဒီစာလုံးရဲ့အဓိပ္ပာယ်က အသက်မွေးဝမ်းကျောင်း လုပ်တယ်ဆိုတာတင် မကသေးဘူး ‘အရည်အချင်း ပြောင်မြောက်သော’ ဆိုတဲ့ အနက်သဘောလည်း ရှိပါသေးတယ်။

အလုပ်၊ ပညာတစ်ခုခုနဲ့ အသက်မွေးသူတစ်ဦးကို You are a Professional လို့ပြောလိုက်ရင် ဂုဏ်ပြုချီးကျူးတဲ့ စကားတစ်ရပ် ဖြစ်ပါတယ်။

ဒီစကားဟာ ‘အပျော်တမ်း’ လို့ မြန်မာစကားလုံး ဖလှယ်ထားရာ Amateur နှင့် ဆန့်ကျင့်ဘက်ဖြစ်ပါတယ်။ အဲဒီစကားလုံးကလည်း ‘အသက်မွေးဝမ်းကျောင်း မဟုတ်၊ အပျော်တမ်းလုပ်’တယ်ဆိုတဲ့အနက် တစ်ခုတည်း ရှိတာမဟုတ်ဘူး။ ‘ပညာအရည်အချင်း မပြည့်စုံ၊ အရည် အသွေး ည့်ဖျင်းတယ်’ ဆိုတဲ့သဘောလည်း သက်ရောက်ပါတယ်။

ဥပမာ – ကုန်သည်ကြီးတစ်ယောက် သို့မဟုတ် အစိုးရအရာရှိကြီး တစ်ယောက် ဝါသနာပါလို့ ပန်းချီဆွဲတယ်။ ပန်းပုထုတယ်၊ တူရိုယာ တီးမှုတ်တယ် ဆိုပါစို့။ သူ့ကို Amateur လို့ ခေါ်ပေမယ့် သူ့ပညာ အရည်အသွေး ပြောင်မြောက်လျှင် He is a Professional လို့ ချီးမွမ်း ဂုဏ်ပြုပြောနိုင်ပါတယ်။

လူတစ်ယောက်ဟာ ပန်းချီ၊ ပန်းပု၊ ဂီတ၊ စာပေ အစရှိတဲ့ ပညာနှင့် အသက်မွေးဝမ်းကျောင်းလို့ အောင်မြင်ချင်လည်း အောင်မြင်မယ်။ ဒါ

ပေမယ့် သူရဲ့ပညာဟာ မပြောင်မြောက်ဘူး။ အရည်အသွေးညံ့တယ်ဆို  
လျှင် He is an Amateur လို့ပြောနိုင်ပါတယ်။

ဒီတော့ ပညာတစ်ခုနဲ့ အသက်မွေးနေပေမယ့် ပရော်ဖက်ရှင်နယ်  
အဆင့် မမိဘဲ ရှိချင်ရှိမယ်။ ဝါသနာအလျောက် အပျော်တမ်း လုပ်နေ  
ပေမယ့်လည်း ပညာအရည်အသွေး ပြောင်မြောက်လျှင် ပရော်ဖက်ရှင်  
နယ်အဆင့်ရောက်မယ်။ အဲသလို စကားပရီယာယ်တွေ ရှိပါတယ်။

ဒီစကားလုံးမျိုးတွေကို ဦးထွန်းပြုမ်း အဘိဓာန်မှာ ကြည့်ကြပါ။  
အင်္ဂလိပ်စကားလုံးကို အင်္ဂလိပ်ဘာသာနှင့်အနက်ပေးတဲ့ အဘိဓာန်ကိုလည်း  
ကြည့်ကြပါ။ ဒီတော့မှ ကာလ ဒေသအလျောက် အံဝင်ခွင်ကျအောင်  
သုံးတတ်ပါလိမ့်မယ်။ စကားလုံး တစ်လုံးရရင် သူရဲ့ ပရီယာယ် အမျိုး  
မျိုးကို ပိုင်ပိုင်နိုင်နိုင် သိနားလည်ဖို့ လိုပါတယ်။

ပညာရှာဖိုး ပွားများနိုင်ကြပါစေ။

[၁၉၈၂၊ ဒီဇင်ဘာလ]



## စာတတ်ချင်လျှင် စာဖတ်မှ

အခုပါတေသန အကိုလိပ်စာတတ်ချင်ကြလို့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ မေးခွန်းတွေ ကြားနေရတယ်။ အဖြေကတော့ မဆန်းပါဘူး။ ‘စာများများ ဖတ်ကြ’ လို့ ဖြေရတာပါပဲ။ အဲသလိုဆိုတော့ မေးတဲ့လူများ သိပ်အကူအညီမဖြစ်လာဘူး။ ဖြေတဲ့လူကပဲ ပြီးစလွယ် ဖြေလိုက်သလို ကျနေစာယ်။

‘စာများများ ဖတ်ကြ’ လို့ ပြောလိုက်တော့ ဒီလို အပြန်အလှန် အမေးအဖြေတွေ ဖြစ်လာပြန်တယ်။

မေး ॥            “ဘယ်လိုစာ၊ ဘယ်လိုစာအပ်တွေ ဖတ်ရမလဲ”

ဖြေ ॥            “ကိုယ်ဖတ်ချင်တာတွေဖတ်ပေါ့”

မေး ॥            “စာတွေကခက်တယ်၊ နားမလည်ဘူး”

ဖြေ ॥            “နားမလည်ရင် နားလည်တဲ့စာတွေ ရှာဖတ်ပေါ့”

အဲသလို မေးရင်းဖြေရင်းနဲ့ပဲ ချာလပတ်လည်ကုန်တော့တာပဲ။

‘စာတတ်ချင်ရင် စာများများဖတ်’ ဆိုတာ စွဲစွဲမြိမ် ကျင့်သုံးရမယ့် အခြေခံသဘောတရားကြီးတစ်ခု ဖြစ်ပါတယ်။ စာတတ်ချင်ရင် ပထမ

ဦးဆုံ စာဖတ်ရမယ်၊ ဒုတိယ စာများများ ဖတ်ရမယ်။ တတိယ ထပ် ထပ်ပြီးကို စာတွေများများဖတ်၏ဦး၊ အဲဒီအတိုင်း နံပါတ်စဉ်တွေ တိုးချင် သလောက်တိုး‘စာဖတ်’ဆိုတဲ့ မူရင်းဆောင်ပုဒ်ကို ဆင့်ပွားသွားရမှာပဲ။

ဒါပေမဲ့ အထူးသဖြင့် သတိပြုရမယ့် အချက်တစ်ခုရှိတယ်။ စာဖတ် တဲ့အခါမှာ ပညာရှာတွေသူ တော်တော်များများဟာ ‘စာတတ်ဖို့’၊ ‘စာ မေးပွဲအောင်ဖို့’၊ ‘အလုပ်ရဖို့’ အစရှိတဲ့အမြင်တိုတဲ့ ‘ရည်ရွယ်ချက်’ တွေ က ရှေ့ကနေပြီး တားဆီးနေတတ်တယ်။

စာမေးပွဲအောင်ဖို့၊ စာတတ်ဖို့၊ အလုပ်ရဖို့ ဆိုတဲ့ကိစ္စတွေဆိုတာ ဘဝမှာ ဦးစားပေးရမှာပါ။ ပစ်ပယ်ရမယ်လို့ ဆိုတာ မဟုတ်ပါဘူး။

ဥပမာ -ရောက်နေတဲ့သူတစ်ဦးဟာ ရေတွင်းနားကိုရောက်လာလို့ တွင်းကရေကို ယူင်သောက်ချင်ရင် ရေကို ရယူချင်တဲ့ဆန္ဒနှင့် ခြေ မကိုင်မီ လက်မကိုင်မီ တွင်းထဲငံ့ကြည့်လိုက်၊ ဟိုနှယ် သည်နှယ် ပြေး လွှားလိုက် လုပ်ကြပါဦး၊ ကူးကြပါဦး၊ အရပ်ကူးပါ လူဝိုင်းပါ အော်နေ လို့ ရေ မရပေါဘူး။ ရေပုံးတို့၊ ကြိုးတို့ လိုက်ရှာမှာပေါ့၊ ရေပုံးတို့ ကြိုးတို့ ရှာတာကို တွင်းထဲက ရေရအောင် လုပ်တာနဲ့မဆိုင်ဘူး ထင်ပြီး မလုပ် ချင်ရင် ရေမသောက်ရပေါဘူး။

သည်လိုပါပဲ၊ စာများများ ဖတ်ကြလို့ ပြောတာကို ရေပုံးနဲ့ကြိုးရှာ ခိုင်းသလို ရေသောက်ရဖို့ကိစ္စနဲ့ မဆိုင်သလို ထင်တတ်ကြတယ်၊ အဲဒါ ကို သဘောပေါက်ကြဖို့ လိုတာပါပဲ။

စာရေးသူကိုယ်တိုင် စာဖတ်လာခဲ့တာ ဘာရည်ရွယ်ချက်ရှိတယ် လို့ မမှတ်မိခဲ့ပါဘူး။ စာဖတ်ရတာ ပျော်လို့ကို ဖတ်တာပါပဲ။ ဖတ်ကျင့်

ရလာတော့ စာဖတ်လို့ အတန်းထဲမှာ စာတော်လာတယ်ဆိုတာ သဘော ပေါက်ပြီး ရှုံးဆက်ဖတ်ဖို့ အားသန်လာခဲ့တာပါပဲ။

အစက ရည်ရွယ်ချက်ရယ်လို့ မရှိပေမယ့် စာဖတ်ရတာ ပျော်မွေ့ လာရင်းနဲ့ ရည်ရွယ်ချက်တစ်ခုခုက အကောင်အထည်ပေါ်လာတာပါပဲ။

စာမေးပွဲအောင်ဖို့၊ အလုပ်ရဖို့လို့ ရည်ရွယ်ချက်မျိုးနှင့် စာဖတ်ရင်တော့ ပွဲပြီးမီးသော၊ စာမေးပွဲအောင်ပြီးတာနဲ့ စာတွေပျောက်၊ အလုပ်ရတာနဲ့ စာနဲ့ဝေးဆိုတာမျိုး ဖြစ်သွားတတ်တယ်။

ဘဝခရီးမှာ စာမေးပွဲအောင်တာနှင့်လည်း ကိစ္စက မပြီးသေးဘူး။ အလုပ်ရတော့လည်း ရှုံးရင်ဆိုင်စရာတွေက အများကြီးရှုပါသေးတယ်။ ဒီတော့ ‘အမြိုးကျက် အမြိုးစား၊ ခေါင်းကျက် ခေါင်းစား’ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့လုပ်ရင်တော့ အရေးရှိလာမှ ခြေမကိုင်မီ လက်မကိုင်မီ ယက်ကန် ယက်ကန် ဖြစ်တော့မှာပဲ။

ဒီတော့ ရည်ရွယ်ချက်တစ်ခုခု ဦးတည်ထားမယ်ဆိုရင် အမြင်ကျယ်တဲ့ ရည်ရွယ်ချက်မျိုး၊ ဥပမာ-စာတတ်အောင်ဆိုတဲ့ ရည်ရွယ်ချက် ထားရမှာပေါ့။ ဒါပေမဲ့ ‘ငါ ဘယ်တော့ စာတတ်ပါမလဲ၊ ဒီစာအုပ်ဖတ်ပြီး တတ်မှာလား၊ နောက်ဘယ်နှစ်အုပ် ဖတ်ရမှာလဲ’ အဲသလို အတွေးတွေးများနေရင်လည်း ဒီအတွေးတွေးတွောက ရှုံးကနော အတားအဆီး ဖြစ်မှာပဲ။

ဒါကြောင့် တစ်ခါ တစ်ခါ ရည်ရွယ်ချက်တွေ ခဏ ဘေးချိတ်ထားစမ်းပါ။ စာဖတ်တဲ့အကျင့်၊ စာဖတ်ပြီး မွေ့လျှော်ပျော်ပိုက်တဲ့အကျင့် ကို မွေးပါလို့ အတိုချိုးပြီး ပြောမိပါတယ်။

တကယ်တော့ အကြောင်းတရားလုပ်ရင် အကျိုးတရားက မနေ

ပါဘူး။ ထက်ကြပ်မကွာ လိုက်လာတာပါပဲ။ ဥပမာ ဆိုကြပါစို့၊ သရက် စွဲစိုက် ရေလောင်း၊ မြေစာကျွေးပြုပြင်ရင် သရက်သီး စားရဖို့ကတော့ မလွှဲပါဘူး။ အဲသလို လောကီ စားရေးသောက်ရေး အလုပ်မျိုးတွေသာ မက လောကုတ္တရာအလုပ်၊ နိဗ္ဗာန်တရားကို သိမြင်အောင် အားထုတ်ရာ မှာလည်း ‘အကြောင်းတရားကိုလုပ်၊ အကျိုးတရားဖြစ်လာမယ်’ ဆိုတဲ့ စကားကို စာရေးသူရဲ့ ဆရာအရှင် ဂုရမထော်ကြီးများက ဆုံးမတဲ့ စကား ဖြစ်ပါတယ်။

ဒါကြောင့်လည်း စာဖတ်တယ်ဆိုတာ ရေးဦးစွာ ‘စာဖတ်ပြီး မွေ့လျှပ်ပျော်ပိုက်တတ်ဖို့’ က အရေးကြီးပါတယ်။ အဲဒါဟာ အကြောင်း တရားကို အားထုတ်တာပါပဲ။ ဒါကြောင့် နားလည်တာဖတ်၊ နားလည် မှ စာဖတ်ရတာ ပျော်တော့မှာပေါ့။

ဖတ်ရပေမယ့် အက်လိပ်စာ အခြေခံမရှိလို့ နားမလည်ဘူးဆိုတော့ နားလည်တာက စပြီး ဖတ်ရမှာပေါ့။ စာတတ်ချင်သူတွေ၊ ‘အထူးသဖြင့် အက်လိပ်စာ တတ်ချင်သူတွေ’ ကို ဒီလိုပြောလို့ သိပ်စိတ်မကြိုက်ဘူး။

ပညာရှာတယ်ဆိုတာ ကိုယ့်အခြေအနေကို ကိုယ်သိရမယ်။ သိပြီး တော့လည်း ရင်ဆိုင်နိုင်ရမယ်။ ကိုယ့်အခြေအနေက သူငယ်တန်း ဖတ် စာကနေပြီး စဖတ်ရမယ်ဆိုရင် အဲဒီက စပြီး ဖတ်ရမှာပဲ။ လက်လှမ်းမီ ရာကနေပြီး တဖြည်းဖြည်း လှမ်းတတ်ရမှာပေါ့။

မီရာကနေပြီး မလှမ်းချင်လို့ ထိပ်ဆုံးကို မျှော်တလင့်လင့် ငေးနေ ရင်တော့ ဘယ်လိုမှ ခရီးမရောက်ပေဘူး။

တစ်နေ့ဆီကပဲ လမ်းဘေးပလက်ဖောင်းမှာ Royal Reader အက်လိပ်ဖတ်စာအုပ်ကလေး တွေ့လို့ ဝယ်ခဲ့သေးတယ်။ အဲဒီ ဖတ်စာ

ဟာ စာရေးသူ သုံးတန်းတုန်းက သင်ရတဲ့ဖတ်စာအုပ်ရှိ ငယ်မူပြန်ပြီး ဖတ်ကြည့်မိပါသေးတယ်။ အရသာတစ်မျိုး တွေ့ပြီး ပျော်လိုက်တာ။

ဒီတော့ စဉ်းစားမိတယ်။ အခု အကိုလိပ်စာတတ်ချင်သူတွေ၊ တချို့ ဆိုလည်း တက္ကာသိုလ်က ဒီဂရီရလို့ အလုပ်အကိုင်တွေ လုပ်နေကြတယ် အဲဒီလူတွေကို အဲဒီဖတ်စာအုပ်ကလေး ဖတ်ကြည့်စမ်းလို့ ပြောရင် သူ တို့ကို အထင်သေးတယ်၊ စောက်ဘားတယ်လို့ ထင်ကြမှာပဲ။

စာဖတ်ခြင်း၌ မွေ့လျော်တယ်ဆိုတာ ဘာစာအုပ်တွေ့တွေ့၊ သူ ငယ်တန်းဖတ်စာက စပြီး ကောက်ကြည့်၊ ကောက်ဖတ်ရင်း နှစ်သက် စရာတွေ တွေ့တတ်တာပဲ။

ဒီလို့ မွေ့လျော်တတ်တဲ့သူအဖို့ ဖတ်စရာစာအုပ်တွေကို ပေါ်လွန်းလို့ပါ။ စာအုပ်ဆိုင်ကြီးတွေမှာရော၊ လမ်းဘေး ပလက်ဖောင်းမှာရော ပြည့်လို့ပါပဲ။

‘ဒီစာအုပ်တွေ ဖတ်လို့ စာမေးပွဲ အောင်မှာလား’

‘ဒီစာအုပ်တွေ ဖတ်လို့ အလုပ်ရမှာလား’

အဲသလို အမြင် တစ်မိုက်တစ်ထွား ရည်ရွယ်ချက်တွေ ရှေ့က ထား နေရင်တော့ စာဖတ်ဖို့ နေနေသာသာ ကောက်လို့တောင် ကိုင်ကြည့်ကြ မှာ မဟုတ်ပါဘူး။

စာများများ ဖတ်ကြပါ။ ဖတ်ပါ၊ ဖတ်ပါနဲ့ မေးလာသမျှ လူတွေ ကို ပြောရတာလည်း ကိုယ့်အသံတောင်ကိုယ်နားပြီးပါတယ်။ စာဖတ် ဖို့ ပြောလိုက်တာနဲ့ စာအုပ်တွေရားတယ်၊ တွေ့ပြန်တော့လည်း ဈေးကြီး တယ်... စုံလို့ပါပဲ၊ ဆင်ခြေဆင်လက်တွေ တတ်လာတော့တာပါပဲ။

ဒါတော့ ကိုယ် တကယ်နှစ်သက်လို့လားပြီး လုပ်ချင်တာတော့

ဖြစ်တာပဲ။ တကယ်လိုချင်ရင် ရအောင်ကံပြီး ယူကြတာပါပဲ။ ကိုယ်  
ကြိုက်တဲ့ရပ်ရှင်တွေပဲတွေကိုနေပူမရှောင်မိုးရာမရှောင်တန်းစီပြီးလက်မှတ်  
တိုးတဲ့ ဝိရိယမျိုး၊ ကိုယ်ဝတ်ချင်တဲ့ အဝတ်အစား အဆန်းအပြားတွေ  
ကို ဈေးတက္ကာ့ဈေး တစ်ခုမကျန် လိုက်ရာနိုင်တဲ့ ကြိုးစားမှုမျိုး၊ အဲသလို  
ကိုယ်အင်အား၊ စိတ်ဓာတ်အင်အားရဲ့ ဆယ်ပုံးတစ်ပုံးလောက် စာအုပ်  
ရှာတဲ့ကိစ္စ၊ စာဖတ်တဲ့ကိစ္စအတွက် သတ်မှတ်ထားရင် အများကြီး ခရီး  
ရောက်နိုင်ပါတယ်။

ဒါကြောင့်မို့ စာတတ်ချင်ရင် စာများများဖတ် ဆိုတဲ့အပ်ကြောင်း  
ထပ်တဲ့ ဓာတ်ပြားဟောင်းကြီးကို ထပ်တလဲလဲပဲ ဖွင့်ရတာပါပဲ။ တစ်ခါ  
တုန်းကဆရာမောင်ထင်ရေးတဲ့ ဝတ္ထုတို့တစ်ခုထဲ ပါတာ သတိရတယ်။  
တောသူကြီးအိမ်က ‘ချစ်တာအမှန်ပင်’ ဆိုတဲ့ ခေတ်ဟောင်းသီချင်း  
ဓာတ်ပြားကို အော်လုံဓာတ်စက်ကြီးနဲ့ ဖွင့်လိုက်ရင် ‘ချစ်တာအမှန်ပင်’  
လို့ ထွက်မလာတော့ဘဲ ‘ချဟစ်ထာအမှန်ပင်’ လို့ ထွက်လာသလို ပညာ  
လိုလားသူများကို စာရေးသူက ‘ချဟစ်ထာအမှန်ပင်’ ပါပဲလို့ အဆုံး  
သတ်လိုက်ပါတယ်။

[၁၉၈၃၊ ဖေဖော်ဝါရီလ]



## ကောင်းဆိုတာ ခွဲခြားသိတ်ကြမှ

ကိုသာရု ....

ဒီလဆောင်းပါးကို ဖတ်ပြီး ဝေဖန်လိုက်၍မယ်။ အစ်မကြီးကို ဂုဏ်ပြုတာလည်း ဝမ်းသာပါတယ်။ ဒါပေမဲ့ ပြောသင့်ပြောထိုက်တာ တွေကို ပြောပြရလိမ့်မယ်။

တစ်ခါတုန်းက တက္ကသိုလ်ဘုန်းနိုင် ပြောဖူးတယ်။ ‘ခက်တာက ကျွန်တော်တို့မြန်မာတွေမှာ ဇာတိမာန် ပိန်ရုံးမှုနှင့် ဇာတိမာန် ဖောင်းပွဲပဲ၊ ကိုယ့်အမျိုး ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုတွေကို အထင်သေး၊ နိုင်ငံခြားကို အထင်ကြီးတာက တစ်ခုကွဲ၊ ပြီးတော့ တို့ဟာမှ တို့ဟာ တို့စာ၊ တို့ယဉ်ကျေးမှုမှ သူများထက်သာတာဆိုပြီး ဇာတိမာန် ဖောင်းပွဲမှကလဲ တစ်ခုကွဲ’ တဲ့။

ကိုသာရုကလည်း ဇာတိမာန် ပိန်ရုံးမှုတွေကို ခံပြင်းပြီး ရေးလိုက်တာ။ ဇာတိမာန် ဖောင်းပွဲမှုဘက် တစ်ဖက်စွန်းရောက်နေတယ် ဆုံးတာ အစ်မကြီး သတိပေးချင်တာပါဘဲ။

ဒီလိုကိုစွဲမျိုးဆိုတာ မချို့မ အလယ်အလတ်လမ်းကနေပြီး ဖြောင့်

ဖြောင့်ရွေးဖို့ အရေးကြီးတယ်။ ပိန်ရှုံးတဲ့ဘက်၊ ဖောင်းပွတဲ့ဘက် ဒီနှစ် ဖက်ဆီကို တိမ်းစောင်းသွားရင် အမြင်မှန် မရနိုင်ဘူး။

နိုင်ငံခြားစာပေ၊ ယဉ်ကျေးမှု၊ အလေ့အထတွေကို ခြေခြေမြစ်မြစ် နားမလည်ဘဲ အထင်ကြီး၊ ကိုယ့်ဟာကို အထင်သေးတတ်တာကိုလည်း အမြင်မှန်ရောက်အောင် လမ်းပြပေးဖို့ လိုတယ်၊ သိပ်လိုတယ်။

ပြီးတော့ နိုင်ငံခြားစာပေ၊ ယဉ်ကျေးမှု အလေ့အထတွေထဲမှာ ချီးမွမ်းစရာ၊ အတုယူစရာတွေကို သိနားလည်လို့ ဒါတွေဟာဖြင့် ကောင်းတယ်၊ အတုယူသင့်တယ်လို့ ပြောရင် ရေးရင် နိုင်ငံခြားက ဟာကိုမှ အထင်ကြီးရမလားလို့ ကဲ့ရဲ့မှာစိုးလို့ မပြောရဲ မရေးရဲကြတာတွေလည်း ရှိတယ်။

လူပရီသတ်ရွှေ့မှာ ကလောင်နဲ့ပဲ ရောက်ရောက်၊ လူကိုယ်တိုင်ပဲ ရောက်ရောက် ချီးမွမ်း၊ ကဲ့ရဲ့တဲ့ လောကကိုတော့ တွေ့ရမှာပဲ။ ချီးမွမ်းသည်ဖြစ်စေ၊ ကဲ့ရဲ့သည်ဖြစ်စေ မှန်တယ်ထင်တော့ ပြောရဲ၊ ရေးရဲ ရလိမ့်မယ်။

အခုလည်း ကိုသာဓာက မှန်တယ်ထင်တာကို အမှန်းခံပြီး ရေးတာ ကို လေးစားပါတယ်။ အစ်မကြီးလည်း မှန်တယ်ထင်တာကို အခု ကြိုက်လာတဲ့အလျောက် ဆိုရေးရှိက ဆိုထိုက်လှမို့ ရေးလိုက်ရပါတယ်။

အချို့ နိုင်ငံခြားစာပေ၊ ယဉ်ကျေးမှုထုံးစံ အလေ့အထ(အချို့)ကို အစ်မကြီး အထင်ကြီးတယ်။ ချီးမွမ်းတယ်။ အတုယူသင့်တယ်လို့ ထင်တယ်။ ဒီလို့ဟာတွေကို မြန်မာလူမျိုးတွေ နားလည်ရင် အတွေးအခေါ်ပညာ အရည်အသွေး တက်လာနိုင်တယ်လို့ ယူဆတယ်။ ဒါကြောင့် လည်း ဒီဦးတည်ချက်နဲ့ ဆောင်းပါးတွေ ရေးခဲ့တာပဲ။

ပြီးတော့ ကိုယ့်လူမျိုးရဲ့ စာပေ ယဉ်ကျေးမှု ရလေ့ ထုံးစံတွေကို လည်း နားလည်တယ်၊ မြန်မာစစ်စစ် အတွေးအခြားတွေ၊ သွေးထဲ သားထဲ အရိုးထဲထိ စွဲစွဲမြှုမြှုတယ်။ ဒီတော့ ဘယ်နေရာမှာ လိုနေသေးတယ်၊ ဘယ်လို ဖြည့်စွမ်းရင် ကောင်းမယ်ဆိုတာ ယထာဘူတကျကျတွေးခြားတယ်။ အတိမာန် ပိန်ရုံးမှာ၊ ဖောင်းပွဲမှာ တစ်ဖက်စွန်းကို မရောက်ဖို့ သတိထားတယ်။

လူမျိုးတစ်မျိုးရဲ့ စာပေ ယဉ်ကျေးမှုဆိုတာ ထုံးအိုင်များလို ဝန်းရုံးပိတ်ဆိုတားလွှင် ဒုက္ခက်သရောတွေ၊ မော်တွေ ပိတ်ဆိုပြီး ပုပ်သိုးသွားမယ်၊ ခန်းသွားနိုင်တယ်။ အပြင်က စီးဆင်းတဲ့ ရေယဉ်တွေကို လက်ခံရလိမ့်မယ်။

ဒီနေရာမှာ အပြင်ဘက်စီးလာတဲ့ ရေယဉ်ထဲမှာ အဆိပ်အတောက်တွေ၊ အမှိုက်သရိုက်တွေ ပါမလာဖို့လည်း အရေးကြီးတယ်။ ဒီတော့ ဘယ်သင်းဘယ်ဟာကို လက်ခံရမယ်၊ ဘယ်ဟာတွေကို ဆယ်ပစ်ရမယ်ဆိုတာ နားလည်တတ်တဲ့အထိ ဥာဏ်လည်း ရှိရမယ်။

ကောင်းဆိုးယူတ်ည့်ဆိုတာလည်း ခွဲခြားသိတတ်ကြမှလည်း ဒီအရေးမှာ အမှန်ကို ဆုံးဖြတ်နိုင်ကြမှပေါ့။ အဲသလို သိတတ်ဖို့ကလည်း အတွေ့အကြံလိုတယ်။ ရှင်ကြီး ဝမ်းလည်း အောင်ဖူး၊ ရှင်ငယ် ဝမ်းလည်း အောင်းဖူး ဆိုတာလိုပေါ့။ ကိုယ်တိုင် အတွေ့အကြံမရှိဘဲနှင့် တော့လည်း အကောင်း အဆိုး ခွဲခြားပြီး သိနိုင်တဲ့ဥာဏ် မရှိနိုင်စေဘူး။

စာပေ၊ ယဉ်ကျေးမှုဆိုတာ ကိုယ်ပိုင်ဟာကိုလည်း နားလည်ပြီး သူတစ်ပါးရဲ့ပစ္စည်းကို အကဲခတ်တတ်ဖို့ လိုတယ်။ နှစ်ဖက်စလုံးကို ကြည့်

တတ်ရမှာပဲ။ တစ်ဖက်စောင်းနှင်း မဖြစ်အောင်တော့ အထူး သတိထားရ လိမ့်မယ်။

ဒီကိစ္စကို ရေးတဲ့ ပြောတဲ့အခါမှာ အစ်မကြီးအဖို့ ကိုယ်ရေး ကိုယ် တာကို ထည့်ပြောရညီးမှာပေါ့။ ဒါကို ကိုယ်ရည်သွေးတယ်လို့ ကဲခဲ့ချင် ကြလည်း ခံနိုင်ပါတယ်။ ရည်ရွယ်ချက်က စာဖတ်သူ စာရေးသူတွေ အမြင်မှန် ရောက်စေချင်တာပါပဲ။

အစ်မကြီးဟာ မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာနဲ့ စာရေးခဲ့တယ်။ စာ ရေးသက်(ရှေးဦးစွာ တက္ကသိုလ် မဂ္ဂဇင်းမှာပါတဲ့ ကဗျာလေးတစ်ပုဒ် ကစပြီး ရေတွက်မယ်ဆိုရင်) နှစ်ပေါင်း ၅၀ရှိပြီ၊ အင်္ဂလိပ်လို့ စပြီး ရေး ခဲ့တာ စစ်ပြီးစ ‘ဂျပန်ခေတ်လက်အောက်သုံးနှစ်’ စာအုပ်ကစပြီး ရေ တွက်ရင် စာရေးသက်နှစ်ပေါင်း ၅၀ရှိတဲ့အနက် အင်္ဂလိပ်လို့ရေးတဲ့နှစ် ပရီစွေးက ၃၆နှစ် ရှိခဲ့ပြီ။

သတင်းစာအလုပ် လုပ်ခဲ့ရာမှာလည်း အင်္ဂလိပ်သတင်းစာတွေ (ဂါဒီယန်နှင့်လုပ်သား)မှာ လုပ်ခဲ့တဲ့ လုပ်သက်ဟာ ဆယ်နှစ်လောက် ရှိပါလိမ့်မယ်။ အဲဒီအချိန် ကာလပတ်လုံး အင်္ဂလိပ်စာကို နေ့စဉ်မပြတ် ရေးလာခဲ့ရတယ်။ အဲဒါဟာ အစ်မကြီးရဲ့ အတွေ့အကြံပါပဲ။

က ...ဒါဖြင့် အင်္ဂလိပ်လို့ စာတွေရေးတာ ဘယ်လို့ရည်ရွယ်ချက် ရှိသလဲ မေးကြတယ်။ အဖြော်ခက်သားပဲ။ C ယ်C ယ်T နှင့်က အမျိုး သား ကျောင်းတွေမှာ ပညာသင်ခဲ့ရတာတော့ မြန်မာ့ရာဇဝင်၊ မြန်မာ့ ယဉ်ကျေးမှုတွေကို နိုင်ငံခြားသားတွေ ချိုးဖဲ့ရေးထားတာတွေကို ဆရာတွေ က ပြောပြတယ်။ ‘မင်းတို့ အင်္ဂလိပ်စာတတ်အောင် ကြိုးစား၊ ဒီတော့မှ ဒါတွေကို ပြန်ချေနိုင်မယ်’ တဲ့။

ဒါဖြင့် အစ်မကြီး အဂ်လိပ်လို စာရေးတာဟာ နိုင်ငံခြားသားတွေ မြန်မာပြည်အကြောင်း ချိုးဖွဲ့ရေးတာကို မခံချင်လို့ ပြန်ရေးနိုင်အောင် ကြိုးစားပြီး ရေးနိုင်အောင် လုပ်တာပဲ။ အဲသလို ပြောရရင်တော့ ပါးစပ် ထဲ သိပ်အရသာရှိပြီး ကြားရတဲ့သူလည်း နားဝင်ချို့မှာပဲ။ အစ်မကြီးကို လည်း အထင်ကြီး ချိုးမွမ်းကြမှာပဲ။ ခက်တာက အဲဒီစကားက ရာနှုန်း ပြည့်အမှန် သစ္စာစကား မဟုတ်တော့ မပြောနိုင်တာ ဝမ်းနည်းပါရဲ့။

တကယ်တော့ ကိုယ်တိုင်ကလည်း စာဖတ်ချင်တယ်၊ စာဖတ်ရတာ ပျော်တယ်၊ ဆရာတွေက အဂ်လိပ်စာ တော်အောင် ကြိုးစားရမယ် ဆို ပြန်တော့ တွေ့သမျှ အဂ်လိပ်စာအုပ်တွေ မလွှတ်တမ်း ဖတ်၊ ဂန္ဓိဝင်စာ ပေကြီးတွေလည်းပါရဲ့၊ ပြောက်သောက်တွေလည်း ပါရဲ့၊ အဲသည်လို ဖတ်ရင်းနဲ့ အဂ်လိပ်စကား၊ အဂ်လိပ်စာကို အရသာတွေ့တယ်၊ နှစ်သက် တယ်၊ မွေ့လျှော်တယ်၊ ဖတ်ရုံနဲ့ အားမရ ရေးချင်လာတာနဲ့ ရေးတာပဲ။

ငယ်ငယ်တုန်းက သူငယ်ချင်းချင်းဆီ စာရေးလည်း အဂ်လိပ်လို ရေးတယ်။ ခိုင်ယာရီလည်း အဂ်လိပ်လို ရေးတယ်။ ဝတ္ထုကဗျာတွေထဲ က အကြောင်းတွေကို ကော်ပီစာအုပ်နဲ့ကူးပြီး ရွတ်ဆိုတယ်။ ကျက်မှတ် တယ်၊ အဲဒါ နှစ်သက်မွေ့လျှော်လို့ လုပ်တာပဲ၊ အဂ်လိပ်စာလုံး အသုံး အနှုန်းတွေကို ချစ်တယ်၊ အဲဒီစကားလုံးတွေနဲ့ ကစားရတာ ပျော်တယ်။

အဲသလို စကားလုံးတွေကို နှစ်သက်မွေ့လျှော်တတ်တဲ့ အလေ့ ဘယ်ကရသလဲလို့ဆိုရင် ငယ်စဉ်ကတည်းက မြန်မာစာပေ၊ ပျို့၊ ကဗျာ တွေနဲ့ ရင်းနှီးခဲ့ရလို့ ဦးပုညေတ္တာစာ၊ ဇာတ်၊ ဝတ္ထုတွေက စကားတွေ ကို နှစ်သက်ပြီး ရွတ်ဖတ်တဲ့ အလေ့ရှုံးတယ်။ ယုတ်စွာအဆုံး ခွွေးတံဆိပ် အော်လန်စာတ်စက်ကြီးမှဖွင့်တဲ့ ဦးဖိုးစိန်ရဲ့ ဇာတ်တွေထဲက နှစ်ပါးသွား

သီချင်းတွေ၊ ငိုချင်းတွေလဲ အလွတ်ရတယ်။ ဦးပုညရဲ့ ရေသည်ပြောတ် ကို တစ်ပုဒ်လုံး နှုတ်ငံအာရုံးတယ်။ ဦးဖိုးစိန် ကပြတဲ့ ဆင်ကဲဘို့မယ် ေတာတ်ကို ဘုရင်ဝန်ကြီး စကားကအစ အာရုံးတယ်။ ခုအထိ အရေး ကြီးတဲ့ စာပုဒ်တွေ အလွတ်ရပါသေးတယ်။ စာပေမြတ်နိုးတယ်ဆိုတာ က ကိုယ့်စာပေသာမက ပြောင်မြောက်တဲ့စာပေကို မြတ်နိုးတတ်တဲ့ အလေ့အထတစ်ခု ဖြစ်တယ်။

ဒါကြောင့်ပို့ မြန်မာစာပေ မြတ်နိုးလှပါတယ် ဆိုတဲ့ သူတွေကို တစ်ခါ တစ်ခါ မေးမိပါတယ်။ ဘယ်စာတွေများ အာရုံးအလွတ်ရွတ်နိုင် သလဲလို့။ အစ်မကြီးတော့ ဆရာကြီးဦးမှိုင်းရဲ့ လေးချိုးကြီးတွေ၊ ဦးပုည၊ ဆရာဖေတို့ရဲ့ တေးထပ်ကြီးတွေလည်း သံသေးသံကြောင်နဲ့ တကြော ကြော်ဆိုလွန်းလို့ လူကြီးတွေနားဌီးပြီး အတီးခံခဲ့ရပါတယ်။ မြန်မာ စကား၊ မြန်မာစာကို အဲသလို မွေ့လျော်နှစ်သက်ခဲ့ပါတယ်။

ဒီတော့ အစ်မကြီးဟာ အရှေ့တိုင်းမြန်မာ့ယဉ်ကျေးမှုနဲ့ အနောက် တိုင်းယဉ်ကျေးမှုနှစ်ခု ပေါင်းစပ်တဲ့နယ်မြေပေါ်မှာ ပေါက်ဖွားလာရ တဲ့သူဖြစ်ပါတယ်။ ပြီးတော့ အင်္ဂလိပ်စာကို အသုံးပြုပြီး ဆောင်းပါး၊ ဝတ္ထုတွေ ရေးနိုင်အောင် လာခဲ့ရတဲ့ခရီးက မလွယ်ပါဘူး။ ကိုယ့်စကား၊ ကိုယ့်ဘာသာမဟုတ်တဲ့ စာ၊ စကားကို အသုံးပြုတယ်ဆိုတာ အလွန် ခက်ပါတယ်။ ကိုယ်ရေးချင်တာကို ကိုယ့်စကား၊ ကိုယ့်စာနဲ့မရေးဘဲ တိုင်းတစ်ပါးရဲ့စာ၊ စကားနဲ့ရေးဆိုတဲ့ကိစ္စဟာ ‘လူလွန်မသား’ တို့ မလုပ်စကောင်း အတင့်ရဲပြီး လုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။

တစ်ခါက စာရေးဆရာကြီး ‘ဆွန်မားဆက်မွမ်’ က အင်္ဂလိပ်စာ ကို အင်္ဂလိပ်လူမျိုးပဲ ရေးတတ်မယ်၊ တခြားလူမျိုး မရေးတတ်ဘူးလို့။

ပြောသတဲ့၊ ဒီလိုမိန့်ဆိုချက်ကို ဦးထိပ်ရွက်ရရင်တော့ အက်လိပ်စာ မရေးကြရုံပေါ့။

အခုတော့ အိန္ဒိယတိုင်းရင်းသား၊ အာဖရိက တိုင်းရင်းသား အစရှိတဲ့ အက်လိပ်မဟုတ်တဲ့ လူမျိုးတွေ ရေးတဲ့ ဝတ္ထုကဗျာ၊ ဆောင်းပါးတွေ ကမ္မာ့စာပေလောကမှာ အများကြီး ရှိနေပါတယ်။ ဒီလိုပဲ ကိုယ် ရေးတတ်သလို ရေးကြတာပေါ့၊ ကိုယ်ဆိုလိုတဲ့ ကိုစွဲကို စာဖတ်သူ တစ်ဖက်သားဆီ ရောက်အောင်ပို့နိုင်ဖို့သာ ပဓာန် ဖြစ်ပါတယ်။

ပြီးတော့ အက်လိပ်စာပေတွေ ရေးခေတ်၊ မျက်မောက်ခေတ် စာပေတွေ နှုံစပ်အောင် ဖတ်ထားရင် စာပေ အရေးအသားကို အကဲခတ်တတ်ပါတယ်။ ဘယ်သူက ကောင်းတယ်ဆိုမှ လိုက်ကောင်းစရာ မလိုပါဘူး၊ ကိုယ့်ဘာသာ ကိုယ့်စာပေအတွေ့အကြံပြည့်ဝအောင် ဆည်းပူးထားရင် ဟိုလူသည်လူရဲ့ အယူအဆအဆိုအမိန့်တွေကို ဦးထိပ်ရွက်နေစရာ မလိုပါဘူး။

သို့သော် တစ်ခုတော့ ရှိတယ်။ ဘယ်စာပဲဖြစ်ဖြစ် ဖတ်သွားပေမယ့်သဘောဇူးတွေ၊ အလှည့်အပတ်တွေ၊ အတွေးအခေါ်တွေ မျက်စီမောက်ပြီး မမြင်ဘဲ ရှိတတ်တယ်။ ဒါမျိုးကို မြင်တတ်တဲ့ အသိပညာရှင် တစ်ဦးဦးက ထုတ်ဖော်ပြတော့မှ ‘သို့ ... ဟုတ်သားပဲ၊ အစက ငါမမြင်မိဘူး’ဆိုပြီး စာရဲ့အရသာ ပိုထူးသွားတာလည်း ရှိတယ်။

ဥပမာပြရရှင် ဆရာတော်ဂျီက သခင်ကိုယ်တော်မှိုင်း စာတွေ၊ ဦးဖိုးကျားရဲ့ ဝတ္ထုတွေကို ဝေဖန်ဖော်ထုတ် ရေးခဲ့တယ်။ အဲဒီဆောင်းပါးတွေ ဖတ်ရမှ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာတွေ၊ ဦးဖိုးကျားရဲ့ ဝတ္ထုတွေ ဖတ်ရတာ ပိုပြီး အရသာထူးလာပါတယ်။

တစ်ဦးတစ်ယောက်က ဘယ်စာဖြင့်ကောင်းတယ်၊ မကောင်းဘူး  
ပြောတာကို သပိတ်လုံးလောက် လုံးပြီး တစ်နေ့သုံးကြိမ် မျိုးချစ်ရာတော့  
မလိုပါဘူး။ ဒါပေမဲ့ အသိဉာဏ်လမ်းဖွင့်ပေးတာကိုတော့ အလိုက်သင့်  
လျှောက်ကြရမှာပေါ့။

ဒီတော့ ဘယ်နေရာမဆို သတိသမ္မတ်နဲ့ ညီနှင့်ပြီး ဝေဖန်ပိုင်းခြား  
ယူကြဖို့ လိုပါတယ်။

ပြီးတော့ ရှိပါသေးတယ်။ အစ်မကြီး အက်လိပ်လို ရေးတဲ့ ဝွေဗျာ။  
ဆောင်းပါးတွေကို မြန်မာလို မပြန်ကြကောင်းလားလို့ ကိုသာရုက ဆို  
တာကိုလည်း ပြောချင်တယ်။ မြန်မာလို ပြန်ဖို့ကောင်းတာမျိုးကျတော့  
‘ပုဂံသူရဲကောင်း’ ဝွေဗျာကို ကိုယ်တိုင်ပဲ သော်တာဆွဲကို ပြန်ခိုင်းပါ  
တယ်။

အစ်မကြီး အက်လိပ်လို ရေးတဲ့ ဝွေဗျာ၊ ဆောင်းပါးတွေဟာ အများ  
အားဖြင့် မြန်မာလို ပြန်စရာ မလိုဘူးလို့ ထင်ပါတယ်။ မြန်မာ မဟုတ်  
တဲ့ နိုင်ငံခြားသားများ၊ မြန်မာရှိုးရာ အလေ့အထတွေ နားလည်အောင်  
ဂုဏ်ဖော်ပြီး တင်ပြတာတွေပါ၊ မြန်မာတွေ သိပြီးသား၊ မဆန်းပါဘူး။

အစ်မကြီးရေးတဲ့ ဝွေဗျာ၊ ဆောင်းပါးတွေ စုပေါင်းပြီးထုတ်တဲ့ ‘ကား  
လားဖူး ဘားမား’စာအုပ်၊ ပထမပုံနှိပ်ထုတ်ဝေတဲ့ ‘ယူနက်စကို’ သတင်း  
စဉ်မှာ ရှိန်းရှိန်းဝေအောင် ချီးမွမ်းတဲ့ ဆောင်းပါး ရေးထားတာ ပါပါတယ်။  
အရှေ့တောင်အရှုမှာ အက်လိပ်ဘာသာနဲ့ ထုတ်တဲ့ သတင်းစာကြီးတွေ  
က အဲဒီဆောင်းပါးကို ပြန်ထည့်ကြပါတယ်။

ရန်ကုန်မြဲ၊ စာအုပ်ဆိုင်တွေမှာ ဒီစာအုပ်ကို နိုင်ငံခြားသားတွေ  
ဝယ်သွားကြပြီး အစ်မကြီးဆီ စာရေးကြပါတယ်။ မြန်မာပြည်အကြောင်း

ကို အခုမှ သိရပါတယ်၊ မြန်မာပြည်၊ မြန်မာလူမျိုးဟာ တကယ်ချစ်စရာ  
ကောင်းပါတယ် စသည်ဖြင့်ပေါ့လေ စုံလို့ပါပဲ။

ဒီတော့ အစ်မကြီး ပြောချင်တာတွေကို အက်လိပ်စာ အသုံးချဖြီး  
ပြောလိုက်၊ ရေးလိုက်တာ တစ်ဖက်သားရဲ့ စိတ်နှလုံးထဲ ရောက်သွား  
တယ်ပေါ့၊ ဒီအောင်မြင်မှုကို ဝမ်းသာရတာပဲ။

ကိုသာစုချမ်းသာပါစေ။

[၁၉၈၃၊ မတ်လ]



## နှုတ်အာရုံး ရွှေတ်ဆိုကြ

အက်လိပ်စာ တတ်ချင်လိုက်ကြတာလည်း ကမ္မာနဲ့အဝန်းပါပဲ။  
တလောက နယူးစိစိန် သတင်းဂျာနယ်မှာ နေရာတကာ အက်လိပ်စာနဲ့  
ဖြစ်နေကြပုံကို အထူးဆောင်းပါးအဖြစ် တင်ပြထားတာ ဖတ်လိုက်ရ<sup>၁</sup>  
တယ်။ ရူတေသန့်တွေကဖြင့် အမျိုးမျိုးပါပဲ။

ဥရောပတိုက်မှာတောင် အက်လိပ်စာ တွင်ကျယ်ရမလား ဆို  
ပြီးတစ်ချို့ လူမျိုး (ဥရောပတိုက်သားအချင်းချင်း) အတော်ကို ခံပြင်းနေ  
ကြတယ်။ အထူးသဖြင့် ပြင်သစ်ကဆိုရင် နိုင်ငံတကာ ဆက်ဆံရေးမှာ  
ပြင်သစ်ဘာသာကို သုံးလာခဲ့တယ်။ အခုမှ အက်လိပ်စာက ဝင်ပြီး တွင်  
ကျယ်ရမလား ဘာလား ညာလား နဲ့ ပြောလိုက်တာ စုံရော။

အဲလေ... တစ်မြေရပ်ခြားမှာ သူတို့ဘာသာ သူတို့ ဖြစ်နေကြတာ  
ကို ဒါလောက်သိရရင် တော်ပါပြီ၊ အကျယ်တဝါး အသေးစိတ်တွေတော့  
ရှုပါစေတော့။ ကိုယ့်ပြည် ကိုယ့်ဒေသမှာ ဘယ်လိုစခန်းသွားရမယ် ဆို  
တာပဲ စဉ်းစားကြဖို့ ရှိတာပဲ။

စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးမှာ အက်လိပ်စာက မပါရင် မပြီးဆိုတာ လက်ခံလာကြရပြီ။ အကြောင်းရယ်လို့ ကြံလာရင် ပြောဖို့၊ ရေးဖို့၊ ဖတ်ဖို့ နားလည်ဖို့ ဆိုတာကလည်း ကျမ်းကျင်ကြရလိမ့်မယ်။ ယုတွေအဆုံး ဈေးဆိုင်လေးမှာ ထိုင်ရောင်းနေတဲ့သူကလည်း သူအလုပ် စခန်းနဲ့ ပတ်သက်တာကို ရောနောပြောတတ်ဦးမှ ဖြစ်မယ်။

ဒီတော့ အက်လိပ်စာ တတ်ဖို့ အရေးကို အဆင့်နှစ်ဆင့်လောက် ထားပြီး ရှေးဦးစွာ စဉ်းစားကြမယ်ဆိုရင် ...

ပထမ- ထမင်းစားရေသာက်၊ လူ့လောကအလယ်မှာ ရပ်တည် နေရုံ အက်လိပ်စာကို သူ့အိုးနဲ့သူ့ဆန် တန်အောင်လောက်တော့ တတ်ရ လိမ့်မယ်။ ဒီအဆင့်ကိုတော့ အနိမ့်ဆုံးပဲ ဆိုပါတော့။ အနိမ့်ဆုံးဆိုပေ မယ့်လည်း တကယ်ကျမ်းကျင်ဖို့ကျတော့ အတော်ကို ကြိုးစားရမှာပါ။

ဒုတိယ- စီးပွားရေး အလုပ်အကိုင်ကြီးတွေ လုပ်တဲ့သူတွေ၊ အစိုးရ ဌာနတွေမှာ အမှုထမ်းနေတဲ့သူတွေအဖို့လည်း ကိုယ့်လုပ်ငန်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ကမ္ဘာအရပ်ရပ်က ထုတ်တဲ့စာအုပ်တွေ(အက်လိပ်ဘာသာ နဲ့ရေးထားတာတွေ)ကို ဖတ်ရမယ်၊ နားလည်ရမယ်၊ ပြီးတော့ တစ်ခါ အရေးကြံ့လာရင် ပြောနိုင် ရေးနိုင်ရမယ်။

အက်လိပ်စာတတ်ဖို့က အထက်က ပြောခဲ့တဲ့ အချက်နှစ်ချက်ကို ဦးတည်ပြီး လုပ်နေကြရတာပါ။ အက်လိပ်ဘာသာနဲ့ ဆောင်းပါးတွေ၊ ဝထ္ဗတွေ ရေးတတ်ဖို့၊ ဘာသာပြန်တတ်ဖို့ ဆိုတာတွေကတော့ အဲဒီ အချက်နှစ်ခုလောက် သေရေးရှင်ရေးမဟုတ်သေးလို့မို့ ခဏဘေးချထားကြပါဦးစို့။

ဒီတော့ အက်လိပ်ဘာသာစကားကို ရှေးဦးစွာ နားလည်ဖို့က အမိုက

ဖြစ်တယ်။ နားလည်ဖို့ဆိုတာကလည်း စကားလုံးတွေကို ‘မီးနှင်း’ ခေါ်တဲ့ အနက်အဓိပ္ပါယ်တွေ တစ်လုံးချင်း ကျက်ရုံနဲ့ ခရီးမတွင်လူဘူး။

အနက်အဓိပ္ပါယ်သိပြီးသား စကားလုံးတွေကို ‘သိမ်း’မထားဘဲ အမြဲသုံးနေမှ ပြောနေ ရေးနေမှ စကားလုံးတွေဟာ အသက်ရှင်ပြီး ဆင့်ပွားလာနိုင်မယ်။ ‘မီးနှင်း’ကျက်ရုံနဲ့ဆိုရင် စကားလုံးတွေဟာ ‘အသေ’ တွေပဲ၊ ဘယ်လို့မှ ရှင်သန်မလာနိုင်ဘူး။

ဒီတော့ အကိုလိပ်စကားကို ဘယ်သူနဲ့သွားပြောနေရမှာလဲ။ ဘယ်သူ့ဆီ ရေးရေးနေရမှာလဲ၊ တိုင်းတစ်ပါးရောက်ပြီး အကိုလိပ်စကားမပြော၊ မရေးလို့ မဖြစ်ရင်တော့ ဟုတ်သားပေါ့။ အဲသလို ပြဿနာဖြစ်လာပြန်တယ်။

အကိုလိပ်စာ၊ အကိုလိပ်စကားနဲ့ အမြဲ ထိတွေ့နေဖို့ အရေးကြီးပါတယ်။ ပြောနေ ရေးနေမှ ‘တွေ့ထိ’နေမှာမဟုတ်လား။ ပြောဖို့၊ ရေးဖို့ အခြေအနေက မပေးရင် ‘တွေ့ထိ’တဲ့ နည်းတစ်ခုတော့ ရိုပါတယ်။ အကိုလိပ်ကဗျာ၊ သီချင်း ရွတ်ဆိုနေပြီး အဲသလိုရွက်ဆိုတာတွေကို ကော်ပီစာအုပ်ထဲ ကူးရေးတဲ့ နည်းပါပဲ။

ဂန္ဗဝ်စာပေဆင်ကြီးတွေရဲ့ ကဗျာတွေ ရွတ်မှ မဟုတ်ပါဘူး၊ ကလေးကဗျာလေးတွေပဲ ရွက်ကြည့်စမ်းပါ။ ဥပမာ – ‘ကောင်းကင်မှာ ကြယ်ကလေး မိုတ်တူတ်’ ဆိုတဲ့ကဗျာကို ရွတ်ကြည့်ကြပါစို့။

Twinkle Twinkle Little star,

How I wonder what your are

အဲဒီစာကြောင်းနှစ်ကြောင်းထဲမှာကို အင်မတန် အသုံးဝင်တဲ့ စာလုံး နှစ်လုံးပါပါတယ်။ Twinkle ဆိုတာ မိုတ်တူတ်မိုတ်တူတ် ဖြစ်

နေတဲ့ သဘောအနက်ကို ဆောင်ပါတယ်။**ကြိယာအဖြစ်နဲ့ရော၊ နာမ်လိုရော** သုံးနိုင်ပါတယ်။

**ကြယ်လေး** မိတ်တူတ်နေတာကို ပြောရာမှာသာ သုံးတာ မဟုတ်ပါဘူး။ အံ့သြလို့၊ ပျော်မြူးလို့ စိတ်ထဲမှာ လူပ်ရားပြီး သူတစ်ဦးရဲ့ မျက်လုံးအရောင် ဖိတ်ဖိတ်တောက်တာကိုလည်း ဒီစကားနဲ့ပဲ ပြောလို့ရပါတယ်။ ခနိုးခနဲ့ ကျိုစားတဲ့စကား ပြောပြီး မျက်လုံးကစားတာကိုလည်း ပြောလို့ရပါတယ်။ ဝါကျပုပုံစံတွေတော့ Learner's Dictionary မှာ **ကြည့်ပါ**။

Wonder ဆိုတဲ့ စကားလုံးကိုလည်း **ကြိယာလိုရော** နာမ်လိုရော သုံးနိုင် ပါတယ်။ Wonderful ဆိုတဲ့ နာမဝိသေသနစာလုံးကို ‘အံ့သြဖွံ့ဖြိုးကောင်းသော’ ဆိုတဲ့ အနက်အဓိပ္ပါယ်နဲ့သိတာ များပါတယ်။ ဒါပေမဲ့ **ကြိယာပုံစံ** နာမ်ပုံစံနဲ့ သုံးတာကို မသိဘဲ ဖြစ်တတ်ပါတယ်။

ဥပမာ- တစ်ယောက်က ဒီလို မေးခွန်း မေးတယ်ဆိုပါတော့။

Is he an honest man?

ဒီတော့ အမေးခံရတဲ့သူက စိတ်ထဲမှာ မသေချာဘူး၊ တစ်ထစ်ချမပြောနိုင်ဘူးဆိုလျှင် မပြောချင်ဘူးဆိုလျှင် မယုတ်မလွန် I wonder လို့ ပြန်ဖြေတယ်။ အဓိပ္ပါယ်ကတော့ မသိဘူး ရိုးချင်လည်း ရိုးမှာပေါ့ ဆိုတဲ့ သဘောပါပဲ။ အဲဒီအဖြစ်ဝါကျကို ‘ငါ အံ့သြတယ်’ လို့များ မဟာ စကားလုံးသွင်းလိုက်ရင်တော့ လွှဲပါလေရော။

Wonderဆိုတဲ့ **တိုယာစကားလုံးကို** သုံးတဲ့အခါမှာ **ကြယ်လေး** ကောင်းကင်မှာ မိတ်တူတ်ဖြစ်နေတာကို ဘာလေးပါလိမ့်၊ စိန်လေးများလားလို့ ထင်ယောင်ရိုးဝါးဖြစ်နေတဲ့အနက်ကို ဆောင်ပါတယ်။

တစ်ခါတစ်လေလည်း Wonder ဆိုတာ သို့လောသို့လော ပူပန်  
စိုးရိမ်တဲ့ အဓိပ္ပါယ်ကိုလည်း ပြတတ်ပါတယ်။ ဥပမာ -သမီးပျို့လေး  
အချိန်တန် အိမ်ပြန်မလာတဲ့အခါမှာ ...

The parent are wondering where their daughter  
is and, what she is doing.

လို့ ဆိုပါတယ်။ ဝါကျအဓိပ္ပါယ် ရှင်းပါတယ်။

စပ်မိလို့ မြောရှိုးမယ်။ စစ်ပြီးစ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀လောက်  
က သီချင်းတစ်ပုဒ် သတိရတယ်၊ လုလင်ပျို့လေးက သူ့အပျို့ကို စိတ်  
မချုတဲ့အကြောင်း သီဆိုတဲ့သီချင်း ဖြစ်ပါတယ်။ သီချင်းခေါင်းစဉ်က

"I wonder who is kissing her now"တဲ့။

ကဲ...ဒါလည်း အဓိပ္ပါယ်ရှင်းပါတယ်နော်။

Wonder ကို နာမ်အဖြစ်နဲ့သုံးတဲ့ သီချင်းတစ်ပုဒ် ရှိသေးတယ်။  
ခေါင်းစဉ်က ...

'I Love you so much, it's a wonder you don't feel  
it.'

It's a wonder ဆိုတာ 'အံပါရဲ့ကွာ' လို့ ပြောတာပါ။ ဒီစာ  
ကြောင်းထဲမှာ feel ဆိုတဲ့ စကားလုံးကို 'သိနားလည်' ဆိုတဲ့ အနက်နဲ့  
သုံးထားတာပါ။ 'မင်းမသိတာများ အံပါရဲ့' လို့ ဆိုလိုတာပေါ့။ ဒီနေရာ  
မှာလည်း ခုတေလာ ပြောနေကြတယ်၊ 'ဒီလင်အောက်တယ်၊ ဒီလင်ဘာ  
ဖြစ်တယ်' စုံလို့ပဲ၊ အဲဒါလည်း အက်လိပ်စကား မဟုတ်ပါဘူး။ အက်လိပ်  
လိုတော့ ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ အကျယ်ရှင်းရင် ရှည်လွန်းလို့ ဒါ  
လောက်ပဲ ပြောပါရစေတော့။

အင်း... ရေးရင်း ရေးရင်းနဲ့ ငယ်ငယ်က ရဖူးတဲ့ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ခေါင်းထဲ တန်းစီပြီး ဝင်လာနေပြီ။ ရပ်တန်းက ရပ်ဦးမှပဲ။

အက်လိပ်စာ လွှဲလာရေးနဲ့ပတ်သက်ပြီး ဒီကော်လံမှာ ရေးနေတော့ မေးမြန်းစာတွေ ရပါတယ်။ စာဖတ်သူတွေ စိတ်ဝင်စားတာကို သိရလို့ ဝမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။

ဒါပေမဲ့ ခက်တာက တစ်ခါတုန်းက ပြောခဲ့သလို ဒီကော်လံကနေပြီး စာပေးစာယူသင်တန်းဖွင့်တာမျိုးတော့ မတတ်နိုင်ပါဘူး။ ဒါကြောင့် ဒီလို့မေးခွန်းစာတွေကို မဖြေကြားနိုင်တာတော့ သည်းခံကုဖို့ တောင်းပန်လိုက်ပါတယ်။

စာတတ်ဖို့ဆိုတာလည်း စာနဲ့အမြဲတွေ့ထိနေဖို့က အရေးကြီးပါတယ်။ အဲသလို ထိတွေ့နေအောင် စားများများဖတ်ကြပါဆိုတဲ့ ‘ဓာတ်ပြားဟောင်း’ကြီးကိုပဲ ကျလစ် ကျလစ်မြေသုံးအောင် ပြန်ဖွင့်ရမှာပဲ။

သဒ္ဒါစာအုပ်တွေ၊ အဘိဓာန်တွေဆိုတာက အထောက်အကူသာဖြစ်ပါတယ်။ စကားလုံးတွေဖွဲ့ပုံ၊ သုံးပုံတွေကို ‘ဆန်စဉ်ရာ ကျည်ပွဲလိုက်’ စုံအောင် လိုက်ပြီး မပြနိုင်ပါဘူး။

စာများများ ဖတ်တော့မှ ကာလ ဒေသ အခြေအနေအလိုက် သုံးထားပုံတွေကို နားလည်လာမှာပါ။ စာရေးဆရာတွေ၊ သတင်းစာဆရာတွေဆိုတာ စကားလုံးအလုည်းတွေ၊ ပရီယာယ်တွေ အလွန်ကျင်လည်တယ်။ ‘ဆေးစက်ကျရာ အရပ်ဖြစ်’ သူတို့၊ ‘အာတွေ့သလို’ ရေးတတ်ကြတယ်။

ဒီအသုံးအနှစ်းမျိုး မတွေ့ဖူးပါကလားလို့ ပြောမနေနဲ့တော့။ ‘ဆင်သွား လမ်းဖြစ်’ဆိုသလို သူတို့သုံးတဲ့အတိုင်း တည်သွားတော့တာ။ဒါကြောင့် စာများများဖတ်ဖို့ ပြောနေရတာပါ။

စာဖတ်ဆိုရာမှာလည်း မျက်မှာက်ခေတ် အရေးအသားကိုလည်း မဂ္ဂဇင်း၊ ဂျာနယ်တွေဖတ်ပြီး မှတ်သားလေ့လာရတယ်။ ပြီးတော့ ရှေး ဂုဏ်ဝင်စာပေတွေလည်း လက်လွှတ်လို့ မဖြစ်ဘူး။ မျက်မှာက် စာရေး ဆရာ သတင်းစာဆရာတွေကိုယ်တိုင် ဂုဏ်ဝင်စာပေတွေထဲက အသုံး အနှစ်းတွေကို ညုပ်ပြီး သုံးကြတယ်။ ရှေးဟောင်း အရေးအသားကို အခြေခံပြီး အသစ်ထွင်ကြတော့ အောက်ခြေခိုင်ပြီး ပြောင်မြောက်ကြပါတယ်။

ရုပ်ရှင်အမည်တွေမှာဆိုရင် ဂုဏ်ဝင်ကဗျာတွေထဲက စာပုဒ်တွေ တွေ့ရတယ်။ လွန်ခဲ့တဲ့အနှစ် ၂၀လောက်က လူကြိုက်များခဲ့တဲ့ ဘတ်ကားနှစ်ကားအမည်ကို ကြည့်ပါ။ တစ်ခုက No Man is an island နောက်တစ်ကားက For whom the bell tolls ဖြစ်ပါတယ်။ အဲဒီ စာပိုဒ်နှစ်ပိုဒ်စလုံးဟာ (၁၇၄၉ အင်္ဂလိပ်စာပေမှာ ထင်ရှားခဲတဲ့) John Donne ရဲ့စာထဲက ဖြစ်ပါတယ်။ ပထမောတ်ကားရဲ့ အဓိပ္ပာယ်က ‘လူလောကကြီးဟာ တစ်စပ်တည်း ဖြစ်တယ်။ လူဆိုတာ ရေပတ် လည်ပိုင်းတဲ့ကျွန်းလေးလို့ သီးခြားမဖြစ်နိုင်ဘူး’ လို့ ဆိုလိုတယ်။ ဒုတိယဘတ်ကား ခေါင်းစဉ်ရဲ့အဓိပ္ပာယ်ကတော့ ‘အသုံးခေါင်းလောင်း (သို့ မဟုတ် ကြေးစည်သံ) ကြားရင် ဘယ်သူသေလို့လဲ တွေးမနေနဲ့ မင်း အတွက်ပဲ၊ ဘယ်သူသေတာပဲဖြစ်ဖြစ် မင်းသေတာပဲ။

အဲဒီကဗျာ ... အဲလေ အမှန်တော့ ကဗျာမဟုတ်ဘူး။ စာဆိုသူက

တရားဟော ခရစ်ယာန်သင်းအုပ်ဆရာ ဖြစ်ပါတယ်။ အဲဒါ သူ့တရား စာထဲက ထုတ်နှစ်ထားတာပါ။ မရဏာနှင့်သတိတရားကို သရုပ်ဖော် ထားတာ ဖြစ်ပါတယ်။ အဲဒီစာပိုဒ် အပြည့်အစုံကို ဒီဆောင်းပါးရဲ့ အဆုံး မှာ ပေးထားတယ်။

ရှေး ဂန္ဓိဝင်စာပေတွေထဲမှာ စကားလုံး ရိုးရိုးလေးနဲ့ အမို့ပါယ် ပြည့်ပြည့်ဝဝရှိတဲ့ အသုံးအနှစ်းတွေ အများကြီး တွေ့ရပါတယ်။

လူကြီး လူငယ်ကြိုက် ရိုမိုဖိုနဲ့ဂျူလီယက် ပြောတ်ထဲမှာ ချစ်သူ နှစ်ဦး ခွဲကြတဲ့ အခါ ဂျူလီယက် ပြောတဲ့ စကားလေးကဒီလိုပါ။ Good night , good night, parting is such sweet sorrow. အဲဒီ ဝါကျကို အနက်ပေးဖို့ မလိုပါဘူး။ ဒီအပတ် ဒီမျှနဲ့ ခွဲကြိုးစို့။

No man is an Island, entrie of itself, every man is a piece of the Continten, a part of the main.

Any man's death diminishes me, because I am involved in Mankind;

And therefore never send to know for whom the bell tolls;  
it tolls for thee.

(J. DONNE)

၁၉၈၃၊ ဧပြီလ



## စကားအသုံးအနှစ်း

အက်လိပ်စာ လွှဲလာရာမှ အတားအဆီးတစ်ခု ရှိတယ်။ စာသင်သားတွေဟာ အက်လိပ်စာ ဝါကျတစ်ခုကို တွေ့လိုက်တာနဲ့ တစ်ခါတည်းမြန်မာစကားလုံး အစားထိုးပစ်လိုက်ကြတာပဲ။ အက်လိပ်စာလုံးကို မြန်မာစကားလုံးနဲ့ ဖလှယ်ရမယ်လို့ ထင်နေတဲ့ အယူအဆကိုတော့ ဖျောက်ပစ်ကြမှ ဖြစ်မယ်။

အက်လိပ်လို့ ပြောရာ ရေးရာမှာလည်း မြန်မာစကားလုံးနဲ့ ဒီပြီးမှ အက်လိပ်စကားလုံး အစားသွင်းတတ်ကြတယ်။ ဥပမာ-‘ကြိုးစားကဘုရားဖြစ်’ ဆိုတဲ့စကားကို Eat rope, become pagoda အဲသလို ဖြစ်ကုန်ကြတော့တာပေါ့။

ဒီပြဿနာမျိုးတွေကို အခုန်တော် အက်လိပ်စာသင်နေကြတဲ့ စာသင်သား ကြိုး ငယ်တွေ ရင်ဆိုင်နေကြရတယ်။ ‘သွေး... ဘယ့်နှယ်ဖြစ်နေကြတာပါလိမ့်၊ တို့တုန်းကတော့ ဒါမျိုး တစ်ခုမှ မကြံဖူးပါလား’ လို့အောက်မေ့မိတယ်။

ဘယ်ကြံဖူးပါမလဲ။ ငါး တန်း ခြောက်တန်းလောက်စပြီး

အက်လိပ်စာလုံးကို အက်လိပ်ဘာသာနဲ့ ပြန်အနက်ပေးတဲ့ အဘိဓာန်သုံးရတယ်။ ဖတ်စာထဲက စာလုံးတွေကို အဘိဓာန်မှာရှာပြီး အနက် အဓိပ္ပါယ်တွေကို နှုတ်ထဲမှာ သွက်နေအောင် ကျက်ခဲ့ရတယ်။

ပြီးတော့ ဖတ်စာထဲက စာပုဒ်တွေကို ရှည်တဲ့ဝါကျတွေတိအောင်ဖြတ်၊ စာလုံးအခက်တွေကို အလွယ်စာလုံးနဲ့ အစားထိုးပြီး ပြန်ရေးရတယ်။ ကဗျာတွေဆိုရင် အက်လိပ်စကားပြေ ပြန်ရေးရတယ်။ အဲသလို အတန်းထဲမှာ နေ့စဉ်နဲ့အမျှ အရေးလေ့ကျင့်ရတယ်။ ‘ကိုယ်နားလည်တဲ့အက်လိပ်စာနဲ့ပြန်ရေး’ ဆရာပေးတဲ့အမိန့်ကို နာယူခဲ့ရတယ်။ တစ်ခါမှ အက်လိပ်စာလုံးတွေ မြန်မာစာလုံးနဲ့ ဖလှယ်ရတယ်လို့ မမှတ်မိပါဘူး။ ‘ဒီ အေးတီ-ကက်’ ကြောင်၊ ‘ဒီ အို ဂျိ-ဒေါ်ဂ်’ ခွေးဆိုတာလောက်ပါပဲ။

ကိုယ်ပြောချင်တာကို မြန်မာစကားလုံးနဲ့စီပြီး စဉ်းစား၊ ထင်ရာမြင်ရာ အက်လိပ်စာလုံးတွေ ထည့် တလွှဲချည်း ဖြစ်နေတာပဲ။ အက်လိပ်စာလည်း မြန်မာစကားလုံးနဲ့ ဖလှယ်၊ အဓိပ္ပါယ်တွေ တလွှဲဖြစ်ကုန်ရော့၊ စာပေရေး၊ ဘာသာရေး၊ ဒေသနိုင်ကရေး အစရှိတဲ့ ရေးကြီးခွင်ကျယ် အရေးတွေ ဆွေးနွေးဖို့ ထားပါဦး၊ (အဲသလိုအခါ ပြောကြတာတွေလည်း အသုံးအနှစ်းတွေ မှားလိုက်တာ ပါစင်မင်္ဂလာဖမ်းနေတာပဲ၊ နောက်မှ ရေးရည်းမယ်) ကာလသား၊ ကာလသမီးတွေ နေ့စဉ် ထမင်းစားရေသာက် ပြောတဲ့ စကားအသုံးအနှစ်းလေးတွေကို အမြီးအမောက်တည့်ဖို့ ဦးဆုံး လုပ်ကြပါလို့ ပြောချင်တယ်။

ဥပမာ ဆိုပါတော့။ ကာလသားအချင်းချင်း မေးမယ်တဲ့ ‘ဟေ့... မင်းအပျို့မလေးနဲ့တဲ့တာ မမြင်ပြန်ဘူး၊ ဘာဖြစ်ကြတာလဲ’ ဒီတော့... အမေးခံရတဲ့သူက ‘အရည်စာဖွဲ့မပြောချင်ဘူး၊ တို့တို့ပဲ(ဒီလိုပါပဲကွာ)’

လို့ ဖြေမယ်။ အဲဒီ‘ဒီလိုပါပဲကွာ’ ဆိုတဲ့ စကားကို အက်လိပ်လို ဘယ်လို ပြောမလဲ။ မြန်မာစကားကို အက်လိပ်စကားနဲ့ ဖလှယ်ကြည့်နေရင် တော့ မဖြစ်ပေဘူး။

တစ်ခါတုန်းက အမေရိကန် အဆိုကျော် ရပ်ရှင်မင်းသား ဆိုတဲ့ သီချင်းတစ်ပုဒ်ရှိတယ်။ သူနဲ့ သူ အပို့မလေး အဆင်မပြောတဲ့ အ ကြောင်းကို ညည်းညာတဲ့ သီချင်း ဖြစ်တယ်။ သီချင်းရဲ့ ခေါင်းစဉ်က ...

It's just one of those things.

အဲဒီဝါကျလေးဟာ အကြောင်းကိစ္စတစ်ခုကို စကားတန်းရည်ပြီး ဖွဲ့စွဲမပြောချင်၊ တိုတိုနဲ့ဖြတ်ပြီး ပြောချင်တဲ့ အခါမှာ အလွန်အသုံးဝင် ပါတယ်။ ဒီဝါကျအတိုင်း နှုတ်ထဲမှာရအောင် ကျက်ထားဖို့ ကောင်းတယ်။ အကြောင်းကြံ့လာရင် ဒီအတိုင်း ပြောလိုက်ရှုံးပဲ။

Thing ....

ဆိုတဲ့ အက်လိပ်စကားလုံးကို မြန်မာလို ‘အရာဝတ္ထု’လို့ နားလည် ထားကြတယ်။ ဒီစကားလုံးဟာ အလွန်ပရီယာယ်များပါတယ်။

အက်လန်ပြည်ထုတ် Daily mirror နေ့စဉ်သတင်းစာကြီးထဲမှာ ပင်တိုင် ကာတွန်းဇာတ်ကွက်ကလေးတစ်ခု ပါပါတယ်။ ခေတ်ဆန်ဆတ်ကော့လတ်ကော့ အပျို့မလေးအမည်က Jane တဲ့။ သူရဲ့ နေ့စဉ် ဘဝခရီးမှာ တွေ့ရတဲ့ လုပ်ငန်းခွင်အရေး၊ လူမှုရေး၊ အချစ်ရေးတွေကို အပတ်စဉ် သရုပ်ဖော်ထားပါတယ်။ အဲဒီကာတွန်းရဲ့ ခေါင်းစဉ်က...

Diary of a bright young thing ... ပါတဲ့။

ခေတ်ဆန်တဲ့ အပျို့မလေးကို Bright young thing လို့ခေါ်ထားပါတယ်။ Sweet young thing လို့လည်း ခေါ်နိုင်ပါတယ်။

အဲဒီစကားလုံးတွေဟာ အမောင်ကာလသားများအတွက် အလွန် အသုံးဝင်မှာပါပဲ။ မှတ်သားထားကြပါ။

'Thing' ဆိုတဲ့ စကားလုံးကို အဆင်အမျိုးမျိုးနဲ့ သုံးပုံတွေ ပြပါ ဦးမယ်။ ခရီးသွားမယ် ဆိုပါတော့။ အတူတူသွားမယ့်သူတွေကို ထုပ်ကြ ပိုးကြ လုပ်ကြဖော့ လို့ ပြောမယ်ဆိုရင် Get your things.။

အဲသလို အလွယ်လေး ပြောနိုင်ပါတယ်။ ဒီလိုဆိုတော့ လွယ် လိုက်တာပေါ့။ ကိုယ် တကယ်ပြောဖို့ အရေးကြံတဲ့အခါကျတော့သာ ဒီလိုအလွယ်လေးဆိုတဲ့ စကားလုံးတွေ စဉ်းစားလို့ မပေါ်တာ ခက်တာ ပေါ့။

အလားတူ အခြေအနေ အဖြစ်အပျက်နဲ့ ကြံ့လာတဲ့အခါ ဥပမာ-အင်းလျားကန် ရေကူးသွားမယ် ဆိုပါတော့။ Get your swimming things လို့ ပြောလိုက်ရင် ပျက်နှာသုတ်ပဝါ၊ လဲစရာလုံချည် အစုံပါ သွားတာပေါ့။

ဆောင်းတွင်း မနက်စောစော လမ်းလျောက်ကြမယ်ဆိုရင် Get your warm things လို့ ပြောလိုက်ရင် ကိစ္စပြီးတာပဲ။

ပြီးတော့ တစ်ချို့၊ အမျိုးသမီးတွေ ပွဲနေပွဲထိုင် သွားစရာရှိရင် ပြော တတ်ကြတယ်။

I have not a thing to wear.

တကယ်တော့ ဝတ်စရာ ဘာမှမရှိတာ ဘယ်ဟုတ်မလဲ။ ဒီပွဲလမ်းနဲ့ထိုက်တန်တဲ့ အဝတ်အထည် တန်ဆာပလာ မရှိတာ ပြောတာပေါ့။ တစ်ခါတစ်ရုံး လူမှုဆက်ဆံရေးမှာ ကြံ့တွေ့တတ်တာ ရှိသေး

တယ်။ ကာလ ဒေသနဲ့ မလျော်ညီတဲ့ အပြုအမှာ၊ အပြောအဆိုမျိုး လုပ်တာ ပြောတာကို တားမြစ်တဲ့ စကား ပြောချင်ရင် ...

It is not the thing to say.

It is not the thing to do.

အဲသလို လွယ်လွယ်လေး ပြောလို့ရတယ်။

It is not done လို့လည်း ပြောနိုင်တယ်။

ကိစ္စတစ်ခုဟာ မဖြစ်နိုင်ဘူး၊ ဘာမှနေရာမကျဘူး၊ ဟန်မကျဘူး အစရိတဲ့ သဘောမျိုးပြောချင်ရင် ...

The whole thing is impossibel.

The whole thing is a failure.

The whole thing is a foolish.

အဲသလို ဝါကျပုံးစံနဲ့ လိုသလို ပြောနိုင်ပါတယ်။ ဝါကျပုံးစကို မှတ်သားထားပြီး အခြေအနေအရ လိုသလို ပြောင်းလဲပြီး ပြောနိုင်တယ်။

ဒီစကားကို ဗဟိုစုစုပေါင်း things လို့သုံးတဲ့ အခါမှာ အခြေအနေ အဖြစ်အပျက်တစ်ခုကို ရည်ညွှန်းပြောဆိုရာမှာ ဒီလို သုံးနိုင်ပါတယ်။

How are things?

Things are getting better.

Things are getting wrose.

အက်လိပ်စာ သင်ကြားလေ့လာရာမှာ အက်လိပ်စာလုံးတွေကို မြန်မာစကားလုံး အစားမထိုးဘဲ ဖြစ်နိုင်အောင် ကိုးစားဖို့ အရေးကိုးပါတယ်။ ဒီနေရာမှာ ‘ဘာသာပြန်ပညာရပ်’နဲ့ လုံးဝမဆိုင်ပါဘူး။ အဲဒီပညာက သူ့ဟာသူ့သပ်သပ် သူ့နည်းသူ့ဟန် ရှိပါတယ်။

ပြီးတော့ အက်လိပ်ဘာသာနဲ့ ရေးထားတဲ့ ဝါကျတွေ၊ စကားလုံးတဲ့  
တွေကို မြန်မာစကားနဲ့ မဖလှယ်ကြဖို့ ထပ်ကာထပ်ကာ ပြောရတာက  
မြန်မာစကား ဝေါဟာရ ဆင်းရဲတယ်လို့ မဆိုလိုဘူး။ ဘာသာစကား  
တစ်ခုကနေပြီး အခြားဘာသာစကားတစ်ခု ပြန်ထားတဲ့ စာကို ဖတ်ရ<sup>၁</sup>  
တာ ပန်းထိုးတားတဲ့ အဝတ်စကို ပြောင်းပြန်ကြည့်ရသလိုပဲတဲ့။

ဒါကြောင့် သူအရှိအတိုင်း ကြည့်တတ်ဖို့ ပြောင်းပြန် မကြည့်မိ  
အောင် ပြောရတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က အက်လိပ်ဆရာမကြီး  
Ethel Manin မြန်မာပြည်ရောက်လာတယ်။ မြန်မာ ကကြိုးကကွက်  
တွေကို လေ့လာကြည့်ရှုတယ်။ ကဗျာလွှတ်ကစပြီး မဟာဦးချ ယိုး  
ဒယားဟန်၊ အကတွေကို အလွန်ပဲ သဘောကျပြီး ဒီအကြောင်းကို  
ဆောင်းပါး ရေးခဲ့ဖူးပါတယ်။ ဆောင်းပါးရဲ့ ခေါင်းစဉ်က ...

A thing of beauty ပါတဲ့။

ဒီစကားလုံးတဲ့ လေးတွေဟာ လွယ်လွယ်လေးနဲ့ ရွတ်ဆိုရတာ လည်း  
သာယာ၌မြှမ့်ညောင်းပါတယ်။ အလွန် လှပသိမ့်မွေ့တဲ့ အနက် အဓိပ္ပာယ်  
ကို ဆောင်ပါတယ်။

ဒီစကားလုံးတွေဟာ စာရေးဆရာမကြီးရဲ့ ကိုယ်ပိုင်မဟုတ်ပါဘူး။  
၁၉ရာစု ခေတ်ထဲမှာ အလွန်နာမည်ကြီးတဲ့ ကဗျာဆရာ John Keats  
ရဲ့ ကဗျာထဲက စာပိုဒ်ဖြစ်ပါတယ်။ သူ့မူရင်းဝါကျအပြည့်အစုံက ...

A thing of beauty is a joy forever ပါတဲ့။

ဂန္ဓိဝင်စာပေ၊ စကားပြီ၊ ကဗျာ၊ ပြောတ်တွေထဲမှာ ကျက်စားတဲ့  
သူတစ်ဦးဆိုရင် အဲသလို စကားတွေဟာ ကိုယ့်နှုတ်ထဲမှာ အာရုံးဆောင်

မိတယ်။ အသည်းနှလုံးထဲမှာလည်း ကိုန်းအောင်းနေတယ်။ အကြောင်းရယ်လို့ရှိလာရင် ဒီစကားတွေဟာအဆင်သင့် စီကာစဉ်ကာ ထွက်လာတာပေါ့။

မြန်မာစာကို ပြောင်ပြောင်မြောက်မြောက် ရေးတတ်တဲ့သူတွေ လိုက် မေးကြည့်ပါလား။ ဦးသုဘာသရဲ့ စကားပြေ၊ ဦးပုညရဲ့ ပြောတ်တွေ၊ အခြား စာဆိုကြီးတွေရဲ့ ကဗျာတွေကို နှုတ်ထဲမှာ မြန်အောင်ဆောင်ထားကြတဲ့သူတွေချည်းပါပဲ။ ဘယ်ဘာသာစကားပဲ တတ်ချင်တတ်ချင် စာဖတ်ရမယ်၊ ကျယ်ကျယ်ပြန့်ပြန့်၊ စာဖတ်ရမယ်၊ ထပ်ကာထပ်ကာ ဖတ်ရမယ်၊ ဒါပါပဲ။ ဒီနည်းအပြင် အခြားနည်း မရှိပါဘူး။ ဒီလိုပဲ ဓာတ်ပြားဟောင်းကြီးကို ဂျလစ် ဂျလစ်မည်အောင် ပြန့်ဖွင့်ရပြန့်ပြီပေါ့။

'Thing' ဆိုတဲ့စကားကို ဂန္ဓိဝင်စကားပြေတစ်ခုမှာ သုံးထားပုံလေး တင်ပြလိုက်ရှိုးမယ်။ ဒီစာပုဒ်ရဲ့အနက် ကို နားလည်ဖို့က မည်သည့်နေရာမှာ မည်သူက မည်သူကို မည်သည့်အကြောင်းနဲ့စပ်ပြီး ပြောခဲ့ပုံကို သိဖို့လိုသေးတယ်။

ဒီစာပိုဒ်က Charles Dickens ရဲ့ A Tale of two Cities ဝတ္ထုထဲက ဖြစ်ပါတယ်။ ဝတ္ထုဓာတ်လိုက် Sydney Carton ဆိုတဲ့သူက အရက်သမား လူပေါလူတေဖြစ်တယ်။ သူချစ်တဲ့ ကလေးမလေးက တခြားတစ်ယောက်နဲ့ လက်ထပ်သွားတယ်။ တစ်ခါ တော့သူတို့သုံးယောက် ပြင်သစ်ပြည်မှာ သွားဆုံးကြတယ်။

ဆုံးပုံကလည်း ဟန်မကျလိုက်တာ လွန်လို့။ ပြင်သစ်တော်လှန်ရေးအရေးတော်ပုံကြီးထဲမှာ မြင်ကရာသူကို ဖမ်းပြီး ခေါင်းဖြတ်စက်နဲ့ သတ်

ပစ်နေတဲ့ ဥပဒေမဲ့ ခေတ်ကြီးထဲမှာပေါ့။ ဒီတော့ ကလေးမရဲ့ ခင်ပွန်းသည် အဖမ်းခံရတယ်။ ခေါင်းဖြတ်စက် စင်မြင့်ပေါ်မှာ တင်ပြီး သတ်ဖို့အမိန့်ချုတယ်။ ဒီတော့ Sydney Carton ကလည်း ထောင်ထဲမှာ အတူရှိနေတယ်။ ကလေးမလေးက သူ့ခင်ပွန်းကို နောက်ဆုံးတွေ့ခြင်းလာတွေ့၊ ငိုကြေးအဆွေးတွေ ပိုနေတာ မြင်တယ်။ ဒီတော့ စီရင်ချက်အတိုင်း ဟိုလူခေါင်းဖြတ်ခံရမယ့်နေ့မှာ Sydney Carton က လူချင်းလဲ အသေခံပြီး သူ့ချစ်သူရဲ့ ခင်ပွန်း ရဲ့အသက် ကယ်လိုက်တယ်။

Sydney Carton ခေါင်းဖြတ်စက် စင်မြင့်ပေါ်ကိုတက်တဲ့အခါမှာ သူနှုတ်က ပြောတဲ့စကားက It's a far, far better thing that I do than I have ever done before ပါတဲ့။ ဒီဝါကျလေးကို အခေါက်ခေါက် နှုတ်ထဲမှ ရွတ်ပြီး ပြီးနေလိုက်စမ်းပါ။ အနက်အမိပ္ပါယ် ကို တစိမ့်စိမ့်တွေးပြီး တရေးရေးပေါ်လာလိမ့်မယ်။ ဒီစာကြောင်းထဲမှာ အဘိဓာန်ကြည့်ရမယ့် စာလုံးတစ်လုံးမှ မပါပါဘူး။

ဒီတစ်ပတ် ဒီမျှသာ ....။

၁၉၈၃-မေလ



## ဘာသာစကား ကျမ်းကျင်မှု

တစ်ခါတုန်းဆီက (လွန်ခဲ့တဲ့သုံးလေးနှစ်ဆီက ထင်ပါရဲ) ရန်ကုန်မြို့၊ ကျေရှင်ဟောမှာ ခရစ်ယာန်လူငယ် စာပေအသင်းသား၊ သူတွေရဲ့ ရှေ့မှာ စာပေအကြောင်း ဟောပြောခဲ့ရဖူးတယ်။ အဲဒီတုန်းက အစ်မကြီးဒေါကက်သလင်းခင်ခင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ စာရေးချင်တဲ့ လူငယ်ကလေးတွေကို နည်းလမ်းပေးစေချင်တယ် ဆိုတဲ့ ဆန္ဒရှိတယ်ဆိုတာ သိရတယ်။

အဲဒါနဲ့ စာရေးချင်ရင် ရှေးဦးစွာ ဘယ်ဘာသာစကားနဲ့ ရေးမယ်ဆိုတာ ကိုယ့်ဘာသာ ကိုယ် ဆုံးဖြတ်ထားရမယ်။ မြန်မာလို့ ရေးမှာလား၊ အက်လိပ်လို့၊ ပြင်သစ်လို့၊ ဟိန္ဒြစာနီလို့ ဘယ်ဘာသာနဲ့ ရေးမှာလဲ။

ဘယ်ဘာသာ စာပေစကားနဲ့ ရေးမယ်ဆိုတာ ဆုံးဖြတ်ပြီးရင် ကိုယ်အသုံးပြုမယ့် ဘာသာစကားကို ကြေကြည်းကြော်ကြော် ကျမ်းကျင်အောင်လုပ်ရလိမ့်မယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ၊ အဲဒီ ကိုယ်အသုံးပြုမယ့် ဘာသာစကားနဲ့ ရေးထားတဲ့ ဂန္ဓိဝင်စကားပြော၊ ပုံးကဗျာ၊ လက်ာတွေကို နှုန့်နှုန့်စပ်စပ် ဖတ်ရမယ်။ ကိုယ့်စိတ်ထဲ တွေ့လာတဲ့ စာအုပ်ကို ထပ်ကာ

ထပ်ကာ ဖတ်ရမယ်။ နှုတ်ထဲမှာ ဆောင်ထားပြီး အလွတ် ရွတ်ဆိုနိုင်သည်အထိ ထပ်တလဲလဲ ဖတ်ရမယ်။

ဥပမာ -မြန်မာစာ ဘာသာစကားနဲ့ ရေးမယ်ဆိုရင် ဘတ်ကြီးဆယ်ဘွဲ့၊ ၅၅၀ နိုဝင်ကို အဲဒီစာတွေကို ကြည်က်အောင် ဖတ်ရမယ်။ ဒါက စကားပြုပုံရှိသေးတာ။ ပျို့ကဗျာတွေလည်း ဖတ်ရည်းမယ်။ အဲသလို ဖတ်ထားမှ ဒီဘာသာစကားနဲ့ သုံးပြီး ရေးရာမှာ ဆေးစက်ကျရာ အရပ်ဖြစ် ပြောင်မြောက်အောင် ရေးနိုင်တယ်။

အဲသလိုပဲ အစချိပြီး ပြောလိုက်ပါတယ်။ ပရီသတ်က ခရစ်ယာန်လူငယ်တွေပဲ။ ဘယ်လိုပရီသတ်ပဲဖြစ်ဖြစ် ဒီစကားပဲ ပြောရမှာပါ။ ပြီးတော့ ဆက်ပြောရပါတယ်။

စာရေးသူဟာ အကိုလိပ်ဘာသာစကားကို အသုံးချေရေးသားနိုင်ချင်လို့ ဒီဘာသာစကားကို ကျမ်းကျင်အောင် (ရှိတ်စပီးယားရဲ့ ပြောတ်ကဗျာတွေနဲ့) ခရစ်ယာန်သမ္မာကျမ်းစာကို ကြည်က်အောင် ဖတ်ခဲ့ပူးပါတယ်လို့ ပြောရပါတယ်။

ဒါနဲ့ပဲဆက်ပြီး သမ္မာကျမ်းစာထဲက ကဗျာစာပိုဒ်အချို့ကို မှတ်မိသမျှ ရွတ်ဖတ်သရောယ်ပြလိုက်ရသေးတယ်။ အထူးသဖြင့် ဆောလမ်းသုတေသနရင်ရဲ့ သီချင်းတွေပေါ့။ လူငယ်ကြိုက် မေတ္တာဘွဲ့တွေလည်း ရသအပြည့်ပါပါတယ်။

အဲဒီသီချင်းတွေဟာ မက်လာဦးအချိန်မှာ သတိုသမီးနဲ့ သတိုသား ထုတဲ့ သီဆိုကြတဲ့သီချင်းတွေ ဖြစ်ပါတယ်။ အဲဒါလေးတွေကို ပြန်ဖောက်သည် ချရည်းမယ်။

သတို့သားက သတို့သမီးကို ခေါ်လိုက်တဲ့ သီချင်းက ဒီလိုပါ ...  
 Rise up, my love, my fair one, and come away  
 For, lo , the winter is past,  
 The rain is over gone  
 The flowers appear on the earth  
 The time of the singing birds is come.,  
 And the voice of the turtle is heart in our land.

(Lo = Look, turtle = turtle - dove)

အဲဒီကဗျာသီချင်းကို ဘာသာပြန်မပေးပါရစေနဲ့ ဘာသာလည်း  
 ပြန်မကြည့်ကြတဲ့ အရသာခံကြပါ။ ပန်းထိုးထားတဲ့အဝတ်စကို အလှသာ  
 ကြည့်ကြပါ။ ဒီကဗျာထဲမှာ စာလုံးအခက် မပါပါဘူး။ နည်းနည်းပါး  
 ပါးစိမ်းနေမယ်ထင်တဲ့ စာလုံးကို အက်လိုပ်လို့ အနှက်ပေးထားပါတယ်။

ပြီးတော့ ဒီသီချင်း နောက်ဆုံးစာကြောင်းမှာ turtleဆိုတဲ့စကား  
 ဟာ စာရေးသူကိုပဲ အတော်တွေဝေသွားစေတယ်။ ဒီစာလုံးရဲ့အဓိပ္ပါယ်ကို  
 ‘လိုပ်’သတ္တဝါလို့ နားလည်ထားတယ်။ အခုတွေ.ရတာက ရှေးက  
 သွားတဲ့စာကြောင်းမှာလည်း ငှက်တွေ သီချင်းတေးသီနေကြတယ်လို့  
 ပါပါတယ်။ ပြီးတော့ turtle ရဲ့ အသံလည်း ကြားရတယ်ဆိုတော့  
 တွေးရခက်ကြီးပါလား။

‘လိုပ်’သတ္တဝါရဲ့ အသံဆိုပြန်တော့လိုပ်က အသံထွက်ပြီး သီချင်း  
 ဆိုနိုင်တယ်ပဲ ထားပါဉီးတော့၊ သာယာနာပျော်ဖွယ် ရှိပါမလား။ နှလုံး  
 ကိုပွားစေတဲ့အသံမျိုး လိုပ်က ထွက်လာနိုင်ပါမလား။

ဒါနဲ့ စကားလုံးရဲ့အခြေအမြစ်ကို လိုက်ကြည့်ရတယ်လေ။ ဒေါက်

တာ ဂျပ်ဆင် ဘာသာပြန်ထားတဲ့ စာမျာတော့ ချိုးငှက်လို့ တွေ့ရတယ်။ ဘယ့်နှယ်လဲ 'လိပ်'ကနေပြီး ချိုးငှက်ဖြစ်ရတာတော့ မဟုတ်သေးပါဘူးလို့ ထပ်ရှာဖွေကြည့်တော့မှ turtle ဆိုတဲ့ စကားလုံးက turtle-dove ဆိုတဲ့ စကားလုံးကို အတိုကောက် ရေးထားတာကိုး။ အဲဒီစကားလုံးက သိသားပေါ့။

အဲဒီချိုးငှက်မျိုးက မြန်မာစာပေမှာ ရွှေဟသာ်မောင်နှဲ လည်ချင်းယုက်ဆိုသလို တစ်ဦးနဲ့တစ်ဦး အလွန်ချစ်တဲ့ ငှက်မျိုး၊ သူတို့ရဲ့မေတ္တာဘွဲ့တေးများကလည်း အလွန်သာယာနာပျော်ဖွယ်ရှိဆိုပဲ။ ဒီလို့ဆိုတော့ ဒီကဗျာအဖွဲ့အနဲ့ အတော်လှပသွားတာပေါ့။ လိပ်ဆိုတဲ့ အကောင်လို့သာ နားလည်ရရင်တော့ ခက်ရချေရဲ့။

ဒီလို့ကဗျာမျိုးကို စာအုပ်ထဲမှာ ကူးပြီး ထပ်တလဲလဲ အသံထွက်ဖတ်ရတာ အလွန်အရသာရှိပါတယ်။

ပြီးတော့ ဆောလမ်နာရင်က သူ့ သတို့သမီးရဲ့ အလှကို ဖွဲ့ထားတာတွေဟာလည်း အလွန် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆောလမ်နာရင်ဆိုတာ ဥာဏ်ပညာနဲ့လည်း ပြည့်စုံတယ်၊ စစ်မက်ရေးရာမှာလည်း လက်ရုံးရည် သတ္တိကလည်း သူမတူအောင် စွမ်းပါတယ်။ သူ့ ချစ်သူ အမျိုးသမီးရဲ့ အလှကို ဖွဲ့ထားတာက ဒီလိုပါ။

I have compared thee, o my love.

To a steed in Pharaoh's chariots.

အမျိုးသမီးရဲ့ တင့်တယ်ပုံကို အိုဂျစ်ပြည့်ရှင် ဖာရိုဘုရင် စီးတဲ့ ရထားမှာ 'က'ထားတဲ့ မြင်းရောကြီးနဲ့ နှိုင်းထားပါတယ်။

စစ်မက်မှာ မွေ့လျှော်တဲ့ ဘုရင်ဆိုတော့ ချစ်သူကို ဖွဲ့ရာမှာ ဒီလို  
ရဲရဲရဲ့ရဲ့ ဖွဲ့တာပေါ့လေ။‘

ပြီးတော့ ဆာပါပဝါ ခြိထားတဲ့ သတို့သမီးရဲ့ မျက်နှာရဲ့ အလှကို  
ဖွဲ့ဆိုထားတာတော့ ဒီလို တွေ့ရပါတယ်။

Thy lips are like a thread of scarlet  
And thy mouth is comely  
Thy temples are like a piece of pome-  
granate.

Behind thy veil  
Thy! neck is like the tower of David  
builded for an armoury,  
Whereon there hang a thousand buck-  
lers,

All the shields of mighty men.

(Comely -Beautiful, pomegranate= သလဲသီး)

ဒီကဗျာမှာလည်း စာလုံးတွေ မခက်ပါဘူး။ ဆာပါပဝါ ခြိထား  
တဲ့ သတို့သမီးရဲ့ နားထင်နှစ်ဖက်ဟာ သလဲသီးနဲ့ တူတယ်ဆိုတော့ ပန်းနှု  
ရောင်၊ အဖြူရောင် ကြည်လင်တောက်ပနေတယ်လို့ ဆိုလိုတာလား၊ ဒါ  
မှမဟုတ်လည်း ကျောက်မျက်ရတနာတွေ ဆင်ထားတာပဲဆိုလိုသလား  
တွေးစရာပေါ့။ ဘယ်လိုဖြစ်ဖြစ် လှတာပါပဲ။

ပြီးတော့ သတို့သမီးရဲ့ လည်တိုင်ကြွေ့လေးကို (ဆော်လမုန်ဘုရင်  
ရဲ့) ဘိုးဘေးလောင်းတော် ‘ဒေးဗစ်’ ဘုရင်ကြီး ဆောက်လုပ်ထားတဲ့

လက်နက်တိုက် မျှော်စင်ကြီးနဲ့ နှိုင်းတယ်။ အဲဒီမျှော်စင်ကြီးမှာသူရဲ  
ကောင်းတွေရဲ့ ဓားတွေ၊ ဒိုင်းလွှားတွေ ချိတ်ထား ဆိုပဲ။

ဒီတော့ သတို့သမီးရဲ့လည်တိုင်ကြော့မှာ ဆွဲထားတဲ့ ဘယက်ဒါ  
ဒရာတွေကို မျှော်စင်ကြီးမှာ ချိတ်ထားတဲ့ ဓားတွေ၊ ဒိုင်းလွှားတွေနဲ့ နှိုင်း  
ထားတာ ထင်ပါရဲ့။

ပြီးတော့ ဆော်လမှန်ဘရင်ကြီးက သတို့သမီးရဲ့အလှဟာ သူ့ကို  
လွမ်းမိုးသွားပုံကို ဒီလိုဖွဲ့ပါတယ်။

Thou art beautiful'o my love as Tirza,  
Comely as jerusalem.

Terrible as an army with banners  
Turn away thine eyes from me,  
For they have overcome me.

[Banners=flags]

သတို့သမီးရဲ့အလှကို အဲဒီခေတ်က စည်ကားလှပတဲ့ ဂျေရှဆလင်  
အစရိတဲ့ မြို့တော်ကြီးများရဲ့ တင့်တယ်ပုံနဲ့ နှိုင်းထားပါတယ်။ အောင်လံ  
တလူလူနဲ့ ချိတ်က်လာတဲ့တပ်မတော်ကြီးနဲ့ နှိုင်းထားပါတယ်။ သတို့သမီး  
ရဲ့အလှဟာ ကြောက်စရာကောင်းတဲ့ အလှမျိုးပါတဲ့၊ ပြီးတော့ ဆော်  
လမှန်ဘရင်ဟာ သတို့သမီးရဲ့ အလှကျက်သရေကို လက်နက်ချု အရှုံး  
ပေးပါပြီဆိုတဲ့ သဘောသက်ရောက်စေပါတယ်။

မေတ္တာဘွဲ့တေးကဗျာဆိုပေမယ့်လည်း ဖွဲ့ဆိုတဲ့သူက စစ်မက်ကို  
လိုလားတဲ့ ဘုန်းရှင်ကံရှင်ဘုရှင်ဆိုတော့ ရတိဆိုတဲ့ ချုစ်မှုကြိုက်မှုရသဲ

ထဲမှာ ဥသုဟာရသ ရဲရင့်ခြင်း၊ အံ့ဩခြင်းရသတွေ အပြည့်အဝနဲ့ မင်းပီပီဖွဲ့ထားတာဟာ မှတ်သားစရာ ကောင်းပါတယ်။

အခု တင်ပြထားတာ ဆော်လမုန်ဘုရင်ရဲ့ မေတ္တာတေးဘွဲ့တွေ အကုန်မဟုတ်သေးပါဘူး၊ ဒီကဗျာတွေ အရသာတွေရင် သမ္မာကျမ်းစာကို ရှာဖတ်ကြည့်ကြပါ၊ နှစ်သက်ကြည့်နဲးစရာတွေ တွေ့ပါလိမ့်မယ်။  
ဒီတစ်ပတ် ဒီမျှသာ ...။

[၁၉၈၃၊ ဇန်လ]



## စာပေဆိုင်ရာ အသုံးအနှစ်းများ

ခုတလော ‘နေရာတကာအက်လိပ်စာ’ ဆိုတဲ့ သတင်းခေါင်းစဉ်ထဲမှာ ပါတဲ့အတိုင်းပါပဲ။ အက်လိပ်စာက အရေးကြီးနေတော့ ဒီအကြောင်းပဲ ဦးတည်ရေးနေရတာပဲ။

အခုရေးနေတဲ့ ဆောင်းပါးတွေဟာ ကျောင်းသား စာသင်သား ကလေးတွေအတွက်ချည်း မဟုတ်ပါဘူး။ ‘အက်လိပ်စာတတ်’ လို့ အမည် ခံ အသိအမှတ်ပြခံထားကြတဲ့ လူလတ်ပိုင်းတွေအတွက်ပါ ရည်ရွယ်ပါတယ်။

တစ်နေ့ကပဲ နာမည်ရ စာရေးဆရာ၊ ဘာသာပြန်ဆရာတစ်ယောက် နဲ့ တွေပါတယ်။ သူ့ဟာ အက်လိပ်စာတတ် လူတန်းစားပါပဲ။ နိုင်ငံခြားမှာလည်း သွားပြီး အလုပ်လုပ်ဖူးတယ်။ သူက ပွဲ့ပွဲလင်းလင်းပဲ ပြောပါတယ်။

“အစ်မကြီးရေး... ဟိုတလောက ‘ရဲခိုး’ ဆိုတဲ့ အသုံးအနှစ်းမှားနေတယ်ဆိုတာ အစ်မကြီးဆောင်းပါးဖတ်မှ သိရတယ်၊ တော်ပါသေးရဲ့ ဗျာ။ သိတတ်တဲ့လူတွေရှေ့မှာ ရဲခိုးလို့ မပြောမိသေးဘူး၊ ပြောမိရင်တော့

အရှက်ကို ကွဲမှာပဲ၊ အဲသလို အသုံးအနှစ်းလေးတွေကြောင်း များများ ရေးပေးပါ အစ်မကြီးရယ်' တဲ့။

အိမ်း... ကောင်းလေစွာ၊ စာရေးဆရာဆိုတာ ဒီလိုစကားမျိုးပဲ ကြား ချင်နေတာ၊ ဒါမျိုးကြားလိုက်ရမှ ရေးအားရှိတာပေါ့၊ ကျေးဇူးပါပဲ။

ခုတလော စာရေးဆရာတွေ အတိုင်းတိုင်း အပြည်ပြည်က ဘဝတူ စာရေးဆရာ စာပေသမားတွေနဲ့တွေ့၊ စာပေအကြောင်း ပြောကြဆိုကြ ရတယ်။ တချို့ နိုင်ငံခြားကသူတွေကလည်း မြန်မာစကား တတ်ကြပါ တယ်။ ဒါပေမဲ့ အဂ်လိပ်စကားလုံးတွေ ညျပ်ပြောနေကြတာပဲ၊ ကိုယ့် အချင်းချင်း ပြောတာတောင် အဂ်လိပ်စကားလေးတွေတော့ ထည့်ပြော နေကြတာပဲလေ။

အဲသလို 'သူ့ခေတ်နဲ့သူ့အခါ ယူလို အိုင်လို ပြောနိုင်မှ ကျော်စော ပေသမောင်'ဆိုတဲ့ မကြည်အောင် သီချင်းလိုပေါ့။ တစ်လုံးတစ်လေ ညျပ် ညျပ်သုံးကြရာမှာတောင် များနေ ချော်နေတာ တွေ့ရတယ်။ ဘာသာခြား စကား ပြောတာပဲ၊ များတဲ့အခါလည်း များမှာပေါ့၊ ရှုက်စရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲသလိုအသုံးအနှစ်း တလွှဲတရျာ် ပြောမိတော့ ကိုယ် ပြောချင်တဲ့အဓိပ္ပာယ် မပေါ်ဘဲ ဖြစ်မယ်၊ ကိုယ့်စကားဟာ မထိရောက်ဘူး၊ အင်အားမရှိဘူး၊ အဲဒါတော့ နစ်နာတာပဲ။

ဥပမာ – စာရေးဆရာတွေ စာပေအကြောင်း ဆွေးနွေးတဲ့အခါမှာ 'သင်ရဲ့ ဘဝခံယူချက် ဘယ်လိုရှိသလဲ၊ ဘဝနဲ့ပတ်သက်တဲ့ ဒုသနိုက အတွေးအခေါက ဘယ်ပုံစံမျိုးလဲ' ဆိုတဲ့အကြောင်းက ပါလာတတ်တယ်။ အဲဒီအခါမျိုးမှာ အဂ်လိပ်စကားညျပ်ပြီး Philosophy ဆိုတဲ့ စကား လုံး သုံးကြတယ်။ အဲဒါက ဟုတ်ပါပြီ၊ Life ဘဝဆိုတဲ့ စကား

နဲ့ဆက်စပ်ပြီး သုံးတဲ့အခါမှာ သဒ္ဓါနည်းအရ ဝိဘတ်ထည့်ရတယ်။ Philosophy of Life လို့ သုံးရတယ်။ အဲဒါကို Philosophy on Life လို့ပြောမိရင် ဝိဘတ်အသုံးမှားသွားတာပေါ့။ ဝိဘတ်တစ်လုံး အသုံးဆိုတာ သူ့နေရာနဲ့သူ တရားသေသဘော ရှိပါတယ်။

ကျောင်းတုန်းကများ စာစီစာကုံး ရေးတဲ့အခါမှာ အဲဒီလိုများ ဝိဘတ်အသုံးမှားလိုက်ရင် ဆရာက ယောကျားလေး ၃၀ ကျော်ထဲမှာ မိန်းကလေးဆိုတာ နှစ်ယောက် သုံးယောက်ပဲ ရှိလိုများ ညှာမယ် မထင် နဲ့။ မျက်ရည်တွေတွေကျအောင် ကြိမ်းမောင်းဆူဆဲတော့တာပဲ။ Hopelessly bad, you duffer လို့ ကိုယ်တစ်ယောက်တည်း သီးခြား ကြိမ်းမောင်းပြီးလို့ အားမရသေးဘူး၊ တစ်တန်းလုံးကို ဝါးလုံးရည်နဲ့ သိမ်းပြီး ဆူပြန်ပါရော ။ You, a pack of duffers, all of you အဲသလို ဆဲဆူသံတွေ ကနေ့ထိ နားထဲက မထွက်ပါဘူး။ ကဲ... ဆရာ သခင် ကျေးဇူးရင်ကြီးတို့ရော ဆရာတို့ရဲ့ တပည့်ငတုံး duffer ကများ သူများတွေ အပေါ်မှာ ဆရာလုပ်နေပြန်ပြီး လာမြင်လှည့်ပါဉီး လို့သာ ဟစ်လိုက် ချင်တော့တာပါပဲ။

ပြီးတော့ စာပေနဲ့ပတ်သက်တဲ့ ဝေါဟာရ စကားလုံးတွေ အများ ကြီး ရှိပါတယ်။ စကားတစ်လုံးနဲ့တစ်လုံးဟာ အရောင်အသွေး ပုံစံချင်း မသိမသာ ကွဲကြပါတယ်။ ဒါကြောင့်မို့ သူ့နေရာနဲ့သူ အကွက်ကျ သုံး ဖို့ အရေးကြီးပါတယ်။

စာပေရေးရာမှာ သုံးနေကြတဲ့ စကားလုံးတွေထဲမှာ ယေဘုယျ ကျ ပြီး အရင်းခံ အခြေခံစကားလုံးတွေကတော့ Story, Short Story, Novel Play, Article, Essay ဆိုတဲ့ စာလုံးတွေပါပဲ။ တစ်ခါတုန်း

က Historical Story လို့ တစ်ဦးက သုံးတာ တွေ့ဖူးပါတယ်။ သဒ္ဓါနည်းနဲ့ မမှားပါဘူး။ ဒါပေမဲ့ ဒီလို မသုံးရပါဘူး။ အဲသလိုသုံးရင်ကိုယ်ဆိုလိုတဲ့ အဓိပ္ပာယ် မရောက်ရုံမက ဘာအဓိပ္ပာယ် ဘာမှာကို မထွက်ပါဘူး။ ဒီနေရာမှာ Story လို့ သုံးတာနဲ့ အမှန်တကယ် မဟုတ်၊ ပုံပြင်လို့ တစ်ထစ်ချ ယူလို့ မရသေးပါဘူး။ ဒုတိချုံ စာရေးဆရာတိး Van Loon ရေးတဲ့ လူသမိုင်းစာအုပ်ကို The Story of Mandkind လို့ ခေါင်းစဉ် တပ်ထားတာ တွေ့ရတယ်။ စာအုပ် အမည်တွေထဲမှာ The Story of World War II ဆိုတာတွေ၊ The Story of Radium, The Story of penicillin လို့ ခေါင်းစဉ်တပ်တဲ့ သိပ္ပံ့ဆောင်းပါးတွေလည်း တွေ့ဖူးပါတယ်။

သမိုင်းဝင် အဖြစ်အပျက်လို့ ပြောချင်ရင် Historical Event လို့သုံးရတယ်။ သမိုင်း နောက်ခံထားပြီး စိတ်ကူးနဲ့ဖန်တီးရေးတာမျိုးကို Historical Fiction လို့ခေါ်ရတယ်။ Historical Novel လို့ ခေါ်ရင် သမိုင်းကြောင်းနောက်ခံထားပြီး ဝတ္ထုပုံစံနဲ့ရေးတာမျိုးကို ဆိုလိုတယ်။ Historicol Fiction လို့ဆိုလိုက်တော့ သမိုင်းနောက်ခံထားပြီး စိတ်ကူးနဲ့ ဖန်တီးရေးတဲ့အခါမှာ ဝတ္ထုတို့ရည်ပုံစံ၊ ပြောတ်ပုံစံ၊ ကဗျာပုံစံ၊ စာပေပုံစံ အမျိုးမျိုးနဲ့ ရေးတာတွေ အားလုံးပါသွားတယ်။ Fiction ဆိုတဲ့ ဝေါဟာရစကားရဲ့အဓိပ္ပာယ်က ကျယ်ဝန်းပါတယ်။ သူ့ကိုအခြေခံထားပြီး Fiction အမျိုးအစားတွေ ခွဲခြားပြီး သုံးရာမှာ Historical Fiction, Science Fiction, Detective Fiction ဆိုတဲ့ ဝေါဟာရတွေ ဖွားလာပါတယ်။

ဝတ္ထုရည်ဆိုရင် Novel လို့ ခေါ်တာတော့ သိကြတယ်။ Histori-

cal Novel လို့ သုံးပေမယ့် Science Novel လို့မသုံးဘဲ Science Fiction လို့ သုံးတယ်။ ဒါတွေက တရားသေ မှတ်ရတာတွေပါ။

Novel အမျိုးအစားတွေကလည်း အများကြီး ရှိသေးတယ်။ Picaresque Novel ဆိုတာ ‘ချဉ်ပေါင်ရွက်သည် မောင်မှိုင်း’တို့၊ ‘ခင်မြင့်ကြီးဝထ္ဌ’မျိုးကို ခေါ်တာပါ။ ဒီလောက်ဆိုရင် အမိပါယ် ရှင်းပါတယ်။

Gothic Novel ဆိုတဲ့ အမျိုးအစားကတော့ ရေးရေးကလည်း ခေတ်စားတယ်။ ခုအထိလည်း ခေတ်စားတုန်းပဲ။ အဲသလို ဝထ္ဌတွေထဲမှာ အချစ်ကေတ်လမ်းလည်းပါတယ်၊ သည်းထိတ်ရင်ဖို့ ကြောက်စရာတွေလည်း ပါတယ်၊ စုံထောက်ဆန်ဆန် အခန်းလည်းပါတယ်၊ ဘာဖြစ်ဘာမှန်းမသိ လျှို့ဝှက်တဲ့အကွက်တွေလည်း ပါတယ်။ တစ်ခါတုန်းကတဲ့ သို့လုံး ဘုန်းနိုင်ရေးတဲ့ ‘နွေကန္တာဦး’ဝထ္ဌမျိုး၊ ‘မိုးညအိပ်မက်ဖြူ’လို့ ဝထ္ဌမျိုး ဟာ Gothic ဆန်တဲ့ဝထ္ဌတွေပေါ့။

အခု မျက်မှောက်ခေတ်ထဲမှာ Daphne du Maurier နှင့် Victoria Holt တို့ဆိုရင် အဲဒီဝထ္ဌမျိုး သိပ်အရေးကောင်းတာပဲ။ ဝထ္ဌမြင်ကွင်းအသကိုက လူသူမနီးတဲ့ ပင်လယ်ကမ်းခြေ၊ ကျောက်ကမ်းပါးပေါ်မှာ ဆောက်ထားတဲ့ ရေးဟောင်း အိမ်အိုကြီး၊ လေတွေက တိုက်လိုက်တာ အိမ်ကို သိမ့်သိမ့်တုန်လို့။ ဒီလို့မဟုတ်လည်း ခရောင်းဆူးပင်တွေဖုံးလွှမ်းတဲ့ လွင်တီးခေါင်ကြီးမှာ အထီးတည်း အိမ်အိုကြီး။ မိုးတွေကလည်းရွာ၊ မျှောင်မည်းလို့၊ အိမ် ပြတင်းပေါက်တွေကလည်း တရားရုံးရုံးနဲ့၊ ဒီအထဲ မိန်းကလေးတစ်ယောက် ရဲ့ အော်သံကိုကြားရာ၊ အဲဒါမျိုးတွေပေါ့လေ။ ခုလို မိုးတွေ့းအခါမှာ အပြင်က မိုးတွေသည်းနေတုန်း အိမ်

ထဲမှာ ကျွေးပြီး ဖတ်လို့ သိပ်ကောင်းတာပေါ့။ တစ်နေ့ကပဲ အဲဒီဝါဗ္ဗာ၍ မျိုးကို ရေဒီယိုပြောတ်အဖြစ်နဲ့ ဘီဘီစိမှာ နားထောင်လိုက်ရသေးတယ်။

ဝါဗ္ဗာတိရည်ပြောတ် အကျိုးဝင်တဲ့ fiction ရေးသားကြရာမှာ Allegory ဆိုတဲ့ ပုံစံ ရှိသေးတယ်။ စာရေးဆရာက သူပြောချင်တာ တွေကို ာတ်ဆောင်တွေ ဖန်တီးပြီး သရုပ်ဖော်တာပဲ။ ကိုလိုနိုင်ခေတ် တုန်းက ဆရာကြီး မဟာဆွေရေးတဲ့ 'တို့မေမေ' ဝါဗ္ဗာ Allegory ဖြစ်တယ်။ ာတ်လမ်းက ဥစ္စာ ပစ္စည်းချမ်းသာတဲ့ မှဆိုးမ ဒေါ်မာမာကို ဦးအင်းဆိုတဲ့ လူကြီးက မသမာဥာဏ်နဲ့ လှည့်စားပြီး ယူတယ်။ ရှိတဲ့ ပစ္စည်းကို ဦးအင်းနဲ့ သူ့ သားတွေက လက်ဝါးကြီးအပ်ပြီး ဒေါ်မာမာရဲ့သားတွေကိုတွေ့ အစေ အပါးနေရာမှာ ထားတယ်။ အဲသလို ပြတိသွေးကိုလိုနိုင်စနစ် အပ်ချုပ်ရေး ကို သရုပ်ဖော်တဲ့ ဝါဗ္ဗာ ဖြစ်တယ်။

ပြီးတော့ Fiction ပုံစံတစ်ခု ရှိသေးတယ်။ saga လို့ခေါ်တယ်။ ဒီတော်ဟာရကတော့ ကမ္မာ့သမိုင်းအစမှာ နတ်တွေသူရဲကောင်းတွေ စွန်းစားခန်း အထွေထွေကို မှတ်တမ်းတင်ထားပြီး ဒဏ္ဍာရီလို့ခေါ်တဲ့ ပုံပြင်တွေကို ခေါ်ဝေါ့တာဖြစ်မယ်။

အဲဒီ saga ဆိုတဲ့စကားလုံးကိုပဲ ခုခေတ်ကျတော့ ကြီးကျယ်ခမ်း နားတဲ့ အဖြစ်အပျက်တွေ၊ စွန်းစားမှုတွေကို ာတ်လမ်းဆင်ထားတဲ့ ဝါဗ္ဗာ မှတ်တမ်းတင်ထားတဲ့ စာပေမျိုးကိုခေါ်တယ်။ အက်လိပ်စာရေးဆရာကြီး Galsworthy ရေးတဲ့ Forsythe sagaဆိုတဲ့ အတွဲဆက် ဝါဗ္ဗာတိရည် ကြီးရဲကော်လမ်းဆိုရင် Forsytheအမည်ခံမိသားစုဆွေစဉ်မျိုးဆက် အကြောင်းကို ဝါဗ္ဗာော်လမ်း ဖွဲ့ဆိုထားတယ်။

အောက်ခြေ လူသာမန်ဘဝကနေပြီး စက်ရုံတွေပိုင်တဲ့ သူငြေးကြီးဖြစ်လာအောင် ကြိုးစားထူထောင်လာခဲ့တဲ့ Forsythe ဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့ ဘဝ ကတ်လမ်းဖြစ်တယ်။ ငယ်စဉ်ကစပြီး သားတွေ မြေးတွေအထိ သူတို့ အမျိုးရဲ့ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးတွက် အားလုံး သီကုံး ဖွဲ့ထားတယ်။ လူတို့ရဲ့ စီရိုယာ၊ ဆန္ဒ၊ လေဘာတွေရဲ့ စိုးမိုးမှာ ကျက် စားမှုကို သရပ်ဖော်ထားတာ အလွန်ပဲ ခမ်းနားပါတယ်။ သံဝေါ ဖြစ် စရာလည်း ကောင်းပါတယ်။

တော်လစတိုင်းရေးတဲ့ ‘စစ်နှင့်ပြိမ်းချမ်းရေး’ ဝတ္ထာကြီးကိုလည်း Saga လို့ ခေါ်နိုင်ပါတယ်။ သာမန် Historical Novel ထက်ပိုပြီး ကြီးကျယ်ခမ်းနားလို့ ဒီလို ခေါ်ရတာပါ။

Saga ဆိုတာ ဆွဲမျိုးစု စီးပွားရေး ထူထောင်ပြီး ကြီးပွားလာပုံ၊ သို့ မဟုတ် တိုင်းသစ်ပြည်သစ် ထူထောင်ပုံ၊ တိုင်းရေးပြည်ရာ၊ စစ်ရေး စစ်ရာ စွန့်စားကြပုံကို ဝတ္ထာပုံသွင်းရေးတဲ့ စာပေပါပဲ။ ဥပမာ - မဏီမ ဒေသမှာ ဝိဇ္ဇာပရန်ကြောင့် သာကိုဝင် မင်းမျိုးတွေ မြန်မာပြည်ဘက် ပြေးလာကြတယ်။ တိုင်းသစ်ပြည်သစ် တည်ထောင်ရာမှာ လုံလရှိမှာ စွန့်စားမှုတွေ၊ အချင်းချင်း အလည်လည်ထဲမှာ ဂုဏ်ပြုပြုမှု၊ ချစ်မှု၊ မှန်းမှု တွေ ဖြစ်ကြတယ်။ အဲသလိုရသစုအောင် ဝတ္ထာကတ်လမ်းဖွဲ့ရင် Saga ဝတ္ထာကြီးတစ်ပုဒ် ဖြစ်လာနိုင်တာပေါ့။ (ကဲလေ .. ရေးကြလေကွာ၊ ချစ် ဦးညီတို့ မင်း ရေးတတ်သားပဲ။)

ဒါနဲ့ ‘လက်ာဒီပ’ ချစ်သူကို saga လို့ ခေါ်နိုင်တယ်။ စကားပြနဲ့ ရေးရင် ဒီလိုပဲ ခေါ်တယ်။ ရာမယနလို့ ကဗျာပုံနှင့်ရေးတော့ Epic လို့ ခေါ်တယ်။

ဒီလို စာပေနဲ့ပတ်သက်တဲ့ ဝေါဟာရ ပညတ်အမည်နာမတွေ ဆိုတာက တက္ကသိုလ် အက်လိပ်ဘာသာစာပေ ဂဏ်ထူးတန်းတက်မှ သိနားလည်ခဲ့ရတာပါ။

စာရေးဆရာဆိုတာ ဒီလို နာမည် ပညတ်နာမည်တွေ သိပေမယ့်လည်း ဒီလိုရသစာပေ မရေးတတ်တဲ့လူတွေ အပုံကြီးပါပဲ။

သို့သော် တစ်ခုတော့ ရှိတယ်လေ။ စာပေအရေး ပြောကြမယ်၊ ဆွေးနွေးကြမယ် ဆိုတော့လည်း ဒီလိုဝေါဟာရ၊ နာမ ပညတ်တွေ သုံးတတ်ဖို့ လိုတော့တာပေါ့။ ဒီဝေါဟာရတွေ သိရင် ပိုပြီး ကောင်တားယ်။ ပိုပြီး တိကျတာပေါ့။ ကိုယ်ပြောတဲ့စကားဟာ လေးနက်ထိရောက်တာပေါ့။

အခု ဒီတစ်ပတ်တော့ စကားပြေအရေးအသား ရေးရာမှာ Fiction လို့ခေါ်တဲ့ ဝါတွေအရေးအသားပုံစံတရှို့ကို တင်ပြလိုက်ရပါတယ်။ ပုံစံအရှို့ပဲ ရှိသေးတယ်။ ဒီပြင်လည်း ရှိပါသေးတယ်။ ကြံခါမှ ရေးရညီးမှာပေါ့။

ဒီအပတ်တော့ ဒီမျှသာ ...။

[၁၉၈၃၊ ဇူလိုင်လ]



## သဘင်ပညာဆိုင်ရာ ဝေါဟာရများ

အနုပညာဆိုတာ မိုးကောင်းကင်သဖွယ် အတွယ်အတာမရှိ၊ အလွန် ကျယ်ပြန့်တယ်။ အနုပညာသည် ဆိုတာ အဲသလို ဆုံး စ မမြင်ရတဲ့ လောကြီးထဲမှာ ခြစ်ရပ်နေရတာပဲ။ သူ့အဖို့ လူမျိုး၊ အသားအရောင် အသွေးဆိုတဲ့ နယ်နိမိတ်၊ ဘာသာစကားဆိုတဲ့ အဆီးအတား၊ အယူ အဆ၊ ဒဿန်က ဆိုတဲ့ ကန်းသတ်ချက်တွေ ဘာမှမရှိဘူး။

အထူးသဖြင့် အဆို၊ အက၊ အတီးအမှုတ် ပညာသည်များအဖို့၊ ကတတ်တဲ့သူက ကပြီး ဆိုတတ်တဲ့သူက ဆိုပြု၊ တစ်ဖက်က သူက သော ပေါက်တာပဲ။ ဒါက ပရမတ်သောတွေ ဖြစ်ပါတယ်။

အနုပညာသည် ဆိုတာ ပညာသည်ချင်းချင်း ဆိုရင် ဘယ်အရပ် ဒေသကပဲဖြစ်ဖြစ် ပခုံးချင်း ယဉ်မယ်ဆိုတဲ့ မာန်ရှိရမယ်။ ပညာရပ်တစ် ခုခုမှာ ကျက်စားတဲ့သူချင်း အတူတူပဲလို့ သောာထားရမယ်။ အဆို အက သရပ်ဆောင်ပညာရှင်တစ်ဦးဟာ မော်စကိုမြှုံးကြီးက ဘော်လရှိ၍ ဇာတ်ရုံးမှာ တစ်ခါမှ တက်မကဗုံးသေးပေမယ့် အဲဒီ ဘော်လရှိ၍ ဇာတ်ရုံး (အင်္ဂလန်ပြည်က အမျိုးသားဇာတ်ရုံး၊ အမေရိုက်နှင့်ပြည်

က ကာနာဂျီဟော အတ်ရုံးကြီး) တွေဟာ ငါတို့ အနုပညာသည်တွေရဲ့ နယ်ပယ်၊ ငါနဲ့လည်း ဆိုင်တယ်လို့ သဘောထားရမယ်။

မြန်မာပြည်က အနုပညာသည်တွေက ဒီလို့ ကိုယ့်ကိုယ်ကို သဘော ထားသလား၊ မထားလားတော့ မသိဘူး၊ စာရေးသူကတော့ ‘တို့ဆိုက ပညာသည်တွေဟာ ဘယ်နိုင်ငံက ပညာသည်နဲ့ပဲဖြစ်ဖြစ် ယှဉ်နိုင်တယ်’ လို့ဆိုတာ တကယ်ကို ယုံကြည်တယ်။

တစ်ခါတုန်းက ရွှေမန်းတင်မောင် ကပြတဲ့ ဗုဒ္ဓဝင်ရေတ်တွေကို ကြည့်ခဲ့ရတယ်။ အဲဒီတုန်းကပဲ ဒီရေတ်ပွဲတွေကို ကြည့်ဖြစ်အောင် တိုက် တွုန်းကူညီတဲ့ (လုပ်သား အယ်ဒီတာ) ကိုတင်မြဲလည်း ပါတယ်။

ရွှေမန်းတင်မောင် သရုပ်ဆောင်ပုံ၊ ပြောဆိုပုံတွေကို မျက်တောင် မစင်းဘဲ ကြည့်ရင်း ကိုတင်မြဲကို ပြောမိတယ်။

“ရွှေမန်းကို ကြည့်နေရတာ အက်လိုပ် သဘင်သည်မင်းသားကြီး Lord Oliver တို့၊ Sir John Gielgud တို့သရုပ်ဆောင်ပုံနဲ့ ပညာ ချင်းတော့ တန်းပြိုင်နေတာပဲ”

ရပ်ရှင်ပိတ်ကားပေါ်မှာတော့ဖြင့် သူတို့နှစ်ဦးကို တော်တော်များ များ ကြည့်ဖူးပါတယ်။ ဒီမင်းသားကြီးရဲ့ လေယူလေသိမ်း၊ မျက်နှာ ထိ မျက်နှာထား၊ ခေါင်းခြေလက်က အစ လူပ်ရှားပုံတွေဟာ အသေးအဖွဲ့ လေးက အစ အမိပ္ပါယ်ရှိတယ်။ ရေတ်လမ်းထဲ ဝင်တယ်။ အပို အလို မရှိဘူး။ ရွှေမန်း သရုပ်ဆောင်ပုံနဲ့နှိုင်းပြီး စိတ်ထဲက ဂုဏ်ယူမိတယ်။

အနုပညာဆိုတာ ဘယ်လိုပဲ ရေမြေလူမျိုး အသွေးအရောင် ခြား နားပေမယ့် ပညာအရည်အသွေး ပြောင်မြောက်လာရင် အတူတူပါပဲ။

အဲသလို စိတ်ထဲဖြစ်လာတာနဲ့ မြန်မာဇာတ်သဘင်ရဲ့ အရသာကို အက်လိပ်လို ဆောင်းပါးရေးချင်လာတယ်။ ဒီတော့ ခက်တာက အနဲ့ပညာရဲ့ ပရမတ်သဘောကိုတော့ ကိုယ့်စိတ်ကူးဥာဏ်ထဲမှာ သိပါပြီ။ ဒီပရမတ်ကို ပည်တန်းတင်ပြီး နာမပည်တ် ဝေါဟာရစာလုံးတွေနှင့် သီကုံးရမှာက မလွယ်ဘူး။

ပညာရပ်တိုင်းမှာ သူနဲ့ဆိုင်ရာ ဝေါဟာရတွေ ရှိစမ်ပဲ။ မော်တော်ကားမောင်းရင် ဂိုယာ၊ ဘရိတ်၊ စတိယာရင် ဆိုတဲ့ ဝေါဟာရတွေ သို့ုံးမှ အဲဒါမျိုးက လွယ်ကူတယ်။ ဂိုယာဆိုတာ ဟောဒါပဲလို့ ကိုင်တွယ်ပြလို့ ရတယ်။

အနဲ့ပညာနဲ့ ပတ်သက်တဲ့ ပရမတ်သဘောတွေကျတော့ ကိုင်တွယ်ပြစ်ရှိတာ မဟုတ်ဘူး။ သဘင်နဲ့ ပတ်သက်တဲ့ မြန်မာစကား ဝေါဟာရလေးတွေတော့ အနည်းအပါး သိပါရဲ့၊ သိပ်တော့ မလုံလောက်လှဘူး။ ရေးချင်တာက အက်လိပ်ဘာသာနဲ့ ဆိုတော့ စကားလုံးတွေ ရှာရတာပေါ့။

စကားလုံးရှာတယ်ဆိုတာလည်း အဘိဓာန်ထဲမှာ လျှောက်ရှာလို့ မရဘူး၊ အနောက်တိုင်း သဘင်နဲ့ဆိုင်တဲ့ opera Ballet အကြောင်းစာအုပ်တွေ ဖတ်ရတယ်။ သဘင်ပညာရှင်ကြီးတွေရဲ့ အထွေထွေတို့တွေ ဖတ်ရတယ်။ အဲဒီစာအုပ်ကြီးတွေထဲကနေပြီး သဘင်ပညာနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ ထွက်လာတော့တာပဲ။ ရေးတဲ့ဆောင်းပါးတွေကတော့ မများပါဘူး။ လေးငါးပုဒ်ရပ်။ ဖတ်ရတဲ့စာအုပ်တွေ မနည်းဘူး။ ဒီတော့ ဒီစာအုပ်တွေ ဖတ်တဲ့အတွက် ပညာတော့ သိပ်တိုးပါတယ်။ အမြတ်ထွက်ပါတယ်။ ဝေါဟာရ အတော်ကို ချမ်းသာသွားတာပေါ့။

ပြီးတော့ ပြောတ်သဘင်နဲ့ပတ်သက်ပြီး နိဂုံက ဝါသနာရှိတော့ ရုပ်ရှင်ကားတွေဆိုရင် က အခန်းတွေပါတဲ့ကားဆိုလည်း မလွှတ်တမ်း ကြည့်ခဲ့တယ်။ က တွေဆိုလည်း ဘီဘီစီ ရေဒီယိုမှာ အမြဲနား ထောင်လာခဲ့တယ်။ ဒီအတွေ့အကြံတွေက ဆောင်းပါးရေးရာမှာ အများ ကြီး အထောက်အကူဖြစ်တယ်။

အဲဒီ ဆောင်းပါးတွေ ရေးပြီး မကြာပါဘူး။ နိုင်ငံခြားသား၊ သူ ပေါင်းစုံပရိသတ်ရှေ့မှာ မြန်မာ ဓာတ်သဘင်အကြောင်း စကားပြောရတယ်။ ဘာမှ အထူးပြောမနေပါဘူး။ ကိုယ်ရေးတဲ့ ဆောင်းပါးတွေပဲ ပြန်ဖတ်ပြပြီး သူတို့မေးတာ ဖြေလိုက်တာပါပဲ။

ဒါတွေ ရေးနေတာက စာရေးသူမှာ ရည်ရွယ်ချက် ရှိတယ်။ ခင်မင်တဲ့သူတွေက ပြောကြတယ်လေ။ ‘အစ်မကြီးတို့အရွယ်ပိုင်းတွေ မရှိရင် အက်လိပ်စာ ရေးနိုင်တဲ့သူတွေ ရှိပါဉီးမလား’ တဲ့။

ဒီလိုစကားမျိုးဟာ ကိုယ့်ကို ချိုးမွမ်းရှုက်ပြတာမို့ နားဝင်ချိုပါရဲ့။ ဒါပေမဲ့ နောင်တစ်ခေတ်မှာ မြန်မာပြည်၊ မြန်မာလူမျိုး၊ မြန်မာ့ယဉ်ကျေးမှုကို တိုင်းတစ်ပါးသားများ နားလည်အောင် ရေးနိုင်ကြပါဉီးမလားလို့ တွေးပြီး ပူမိပါတယ်။ ‘ဟယ် .. ဒါဟာ ငါအပူမဟုတ်ပါဘူး’ လို့လည်း အောက်မေ့မိတဲ့အခါလည်း အောက်မေ့မိပါရဲ့။

သို့ပေမယ့် ကိုယ်အသက်ရှိနေတုန်းမှာ နောင်တစ်ခေတ် တက်လာမယ့် ပညာသည်တွေအတွက် ပြောသင့်ပြောထိုက်တာတွေတော့ ပြောခဲ့ရေးခဲ့မယ်လို့ နှလုံးသွင်းပြီး ဒီဆောင်းပါးတွေ ရေးနေတာပဲ။

အနည်းဆုံး စာပေအနုပညာနဲ့ပတ်သက်တဲ့ ဝါဘာရတွေ ဘာတွေရှိတယ်ဆိုတဲ့ သဲလွှန်စတွေ ပေးနေတာပဲ။ အဲဒီသဲလွှန်စကနေပြီး

ရှေ့ဆက်လိုက်နိုင်ရင် ကမ္မာအန်ပညာစာပေနယ်ထဲမှာဝင်ပြီး ကျက်စားနိုင်မယ်၊ ကျက်စားစေချင်တဲ့ စေတနာကို ဦးတည်ထားပါတယ်။

အခု ရေးနေတာကတော့ ဝေါဟာရစကားလုံးတွေပါပဲ။ ဒီစကားလုံးတွေ အကြောင်းပြုပြီးသိစရာ၊ မြင်စရာ၊ ဖတ်စရာ၊ အရသာခံယူစရာတွေ တွေ့သွားရမှာပဲ။

သဘင်ပညာနဲ့ ပတ်သက်တဲ့ ဝေါဟာရတစ်ခုအကြောင်း ရေးရည်းမယ်။ *Choreography* ဆိုတဲ့ စကားလုံးပါပဲ။ သူ့အဓိပ္ပါယ်ရင်းက.... ‘အကပညာကို သက်တနှင့်သင်ကြားပေးတဲ့နည်း၊ မှတ်တမ်းတင်တဲ့ နည်း’ လို့ တွေ့ရတယ်။ ဂိုတကို သက်တနဲ့မှတ်သားထားပြီး ပြန်သင်ကြားပေးသလိုပေါ့။ အဲဒီလိုအကကို သက်တနဲ့သင်တဲ့နည်းဟာ ရှေးဟောင်း အီဂျစ်ပြည်မှာ ရှိခဲ့ဖူးတယ်။ နှစ်ပေါင်း သုံးလေးထောင် ရှိခဲ့ပြီပေါ့။

ခုခေတ်မှာ အကကို သက်တနဲ့သင်တဲ့နည်းကို ကြိုးစားတိတွင် နေကြတာပဲ၊ ဂိုတသက်တလောက် ခရီးမရောက်လှသေးဘူးလို့ သိရတယ်။ ဆက်ပြီး ကြိုးစားကြတုန်းပါပဲ။ ရှေးတုန်းက ရှိခဲ့ဖူးတာပဲ သိရတာကိုး။ ဘယ်လိုဘယ်ပုံလုပ်တယ်ဆိုတဲ့ နည်းဥပဒေတွေက တိမ်ကောပပျောက်ကုန်ပြီ။

အဲဒီ *Choreography* ဆိုတဲ့စာလုံးကို အခု အများသုံးနေတဲ့ အန်က်အဓိပ္ပါယ်ကတော့ ‘ကကြိုး ကကွက်တွေကို စပ်ဟပ်ပေါင်းစည်းခြင်းပညာ’ လို့ ဆိုလိုတယ်။ ကချေသည်တစ်ယောက်ထက်ပိုပြီး ကပြရာမှာ စုတဲ့ဖြစ် စေ၊ အများပါဝင်တဲ့ ယိမ်းဖြစ်စေ ကပြရာမှာ ကချေသည်များရဲ့ ခြေ၊ လက်၊ ကိုယ်ဟန်၊ အထိုင်အထ၊ အလှည့်အပတ် လူပ်ရှားမှု

တွေကို ကြည့်ကောင်းအောင် ‘စပ်ဟပ်ပေါင်းစည်းခြင်း’ ပညာတစ်ခု ပါပဲ။

ဦးခဲ့တဲ့ ပြည်ထောင်စုနေ့က ယဉ်ကျေးမှုဌာနက တင်ပြတဲ့ စိန္တ ကျော်သူပြောတ်နဲ့ ကုန်းဘောင်ခေတ် စက်မှုသိပ္ပံုလုပ်ငန်း ဘတ်တွေ ကြည့်ခဲ့ရတယ်။ အဲဒီဘတ်ထဲမှာပါတဲ့ ယိမ်းကွက်တွေဟာ အထိုင်အထာ အလှည့်အပတ် ကကွက်တွေ စပ်ဟပ်ထားပုံသိပ်လှတာပဲ။ ဒါဟာ မြန် မာရဲ့ *Choreography* ပညာပဲလို့ ဂုဏ်ယူမိပါတယ်။

ဒီနေရာမှာ စီစဉ်ပြသတဲ့ သဘင်ပညာရှင်များကတော့ ငါ လုပ်နေတာ *Choreography* ပညာပါလားလို့ သိချင်မှုသိမယ်ပေါ့။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အနုပညာရဲ့ ပရမတ်သဘောကတော့ဖြင့် သေသေချာချာ ထိမိနေတာ တွေ့ရတယ်။ သဘင်ပညာရှင်ကြီးများက ပရမတ်သဘောအခြေခံပြီး လုပ်ထားတာကို နာမည်မှည့်တတ်သူက ဒါဟာ *Choreography* လို့ အမည်ပေးတာပါပဲ။ ဒီအမည် မရှိလည်း ပညာဟာ ပညာ ပါပဲ။

ရာမဇာတ်ကြီးထဲက သမင်လိုက်ခန်းမှာ *Choreography* ပညာ အပြည့် ပါပါတယ်။ အဲဒီစကားလုံးကလည်း *Ballet* နဲ့ ဆက်စပ်နေတယ်။

‘ခြေ၊ ခါးကိုသာ ဘယ်ညာပြောင်းလို့ ခေါင်းနဲ့ကိုယ်လက်ပါ’ ဆိုတဲ့ အခြေခံကကွက်တွေရှိတယ်။ အဲဒါတွေက စာစီစာကုံး ရေးရာမှာ ဝါစက်စကားလုံးတွေနဲ့ တူပါတယ်။ အဲဒီကကွက်တွေကို အခြေခံပြီး ကကွက်အသစ်တွေ၊ ဥပမာ ဆိုကြပါစို့။ ဇော်ကအော်လူးက၊ များက စသည်ဖြင့် တိတွေ့င်တယ်။ အဲဒီအထိဟာ *ballet*ပုံစံ မပေါ်သေးဘူး။

အဲသလို တီတွင်ထားတဲ့ ကကြိုးကကွက်တွေကို တစ်ခါ တည်ဆောက် ထားတဲ့ ဘတ်လမ်း ဘတ်အိမ်ထဲ အံဝင်ခွင်ကျဖြစ်အောင် တစ်ခါ စုစည်း ရတယ်၊ သီကုံးဖွဲ့နှောင်ရတယ်။ အဲသလို ပေါင်းစပ်ထားတဲ့ အဆောက် အဦးတစ်ခုကိုမှ ballet လိုခေါ်တာပါ။

Ballet ဆိုတာ သီချင်းမဆို စကားမပြော အကနဲ့ဘတ် သရုပ် ဖော်တယ်ဆိုတာတော့ နားလည်ထားကြတယ်။ တစ်ခါတုန်းက ဘတ် ပွဲတစ်ခုမှာ ကြည့်ခဲ့ဖူးတယ်။ ဘတ်ကွက်တစ်ခုမှာ ပြရာမှာ စကားမပြော၊ သီချင်းမဆိုတာတော့ ဟုတ်ပါရဲ့၊ အကလည်း ပါပါရဲ့၊ ဒါပေမဲ့ဘတ် လမ်းသရုပ်ဖော်ရာမှာ လက်ဟန် ခြေဟန်နဲ့ (ပြောပြစ်တော့) အ အ စကားပြောသလို လုပ်ကြတယ်။

အဲဒါမျိုးကို ballet မခေါ်ပါဘူး၊ ဒီပြကွက်မျိုးကို ခေါ်တဲ့ ပေါ်ဟာရရှိတယ်။ Dumb Show တဲ့။ အဲဒါမျိုး ဥရောပ အလယ်ခေတ် တုန်းက ခေတ်စားခဲ့တယ်။ မြန်မာပြည် အညာသုရားပွဲတွေမှာ နိပါတ် ခင်းဆိုတာ မြင်ဖူးတဲ့သူတွေ မြင်ဖူးပါလိမ့်မယ်။ လှည်းတန်းရည်ကြီး တစ်ခုပါပဲ။ လှည်းတစ်စီးပေါ်မှာ ဘတ်ကွက်တစ်ခုစီ ပြထားတယ်။ လူ တွေက ဆိုင်ရာ ဘတ်ဝတ်ဘတ်စားတွေနဲ့ အကျပ်ငြို့ပဲ။

ဥပမာ— မဟာနေကဘတ်ဆိုပါတော့။ ရှေ့ဆုံးလှည်းပေါ်မှာ ပေါ်လ အရိုင်ညီနောင် စီးချင်းထိုးပုံ၊ နောက်က လှည်းမှာ စစ်ရှုံးတဲ့နောင်တော် ရဲ့ မိဖုရားကြီး မြောက်စမျှခ်က ကျောက်ထုပ်ရွက်ပြီး ထွက်ခဲ့ရာမှာ သိကြားမင်းက လှည်းသမားအသွင်နဲ့ ကူညီပုံ၊ အဲသလိုနဲ့ လှည်းတွေဆို တာ မနည်းပါဘူး။ ဘတ်အဆုံးအထိပဲ။

အဲသလို သရုပ်ဖော်ရာမှာ အများအားဖြင့် သီချင်းဆို၊ စကားပြော

တာ မပါဘူး။ တစ်ခါတစ်ခါ လက်ဟန်ခြေဟန်တောင် မလုပ်ဘူး။ လုပ်တဲ့အခါလည်း လုပ်ပါရဲ့၊ ဒီအတိုင်း ‘ရုပ်သေ’ ပြတာ များတယ်။ တစ်ခါတစ်လေတော့လည်း ဆိုတတ် ကတတ်တဲ့သူပါတဲ့ လှည်းပေါ်မှာ တော့ အဆိုအကလေး ပါချင်ပါတတ်ပါတယ်။ အများအားဖြင့်တော့ Dumb show ပါပဲ။

သဘင်ပညာဆိုတာ လူအတန်းအစားမရွေး ထိတွေ့နှီးစပ်တယ်၊ လူမျိုးဘာသာမရွေး အသည်းနှလုံးထဲမှာ ခံစားမှု ရှိကြတယ်၊ ဘယ် တိုင်းပြည်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် သဘင်ပညာက စပြီး ပေါ်လာပုံတွေ ဟာ အတူတူလိုချည်းပဲ။

သဘင်ပညာဆိုတာ လူတွေ အြေးပြေ ဖြဖျော်ဖို့လည်း ဟုတ်တယ်၊ လောကရေး၊ ဓမ္မရေးမှာ လိမ္မာအောင်လည်း နည်းပေး လမ်းပြပေးတယ်။ ဒီလိုနဲ့ပဲ ခေတ်အလျာက် တီတွင်ကြတာပဲ။

ဒါကြောင့် ဦးသော်ဇော်ရေးတဲ့ ‘ပြောတ်သမိုင်း’ စာအုပ်မှာ (ဒီသာ ကဗျာ -ကြည့်ရသော ကဗျာတစ်မျိုး) ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီလိုရေးထားတာ ဖတ်ရှုရတယ်။

‘ကွန်းမြှူးတင့်တယ်သော အနုပညာတို့တွင် ကဗျာ သည်  
အမြတ်ဆုံးဖြစ်၏။ အဆင့်အတန်း မြင့်၍ မြတ်သည်။  
.... သူ၏အရွယ်မှာ သေးငယ်သော်လည်း ရသမှာ လွန်ကဲ၍ အရည်အသွေး တောက်ပြောင်ဝင်းလဲသော ကျောက်မျက် ရတနာနှင့်တူ၏။ ကျောက်မျက်ရတနာမှ အရည်အသွေး မှာ ပစာနာဖြစ်သကဲ့သို့ အနုပညာ၏ပမာဏမှာ ရသပင် ဖြစ်၏။ အနုပညာကို ရသဖြင့် ဆုံးဖြတ်ရ၏။’

ကဗျာမှာ (သဝန)နှင့် (ဒီသု)ဟူ၍ နှစ်မျိုး ရှိ၏။ နား  
ထောင်ရသောကဗျာနှင့် ကြည့်ရသောကဗျာပင်တည်း။

\* \* \*

မျက်စီဖြင့် ကြည့်ရသော ကဗျာကို 'ဒီသု' ကဗျာဟု ခေါ်  
သည်။ ကဗျာတို့တွင် ပြောတ်မှာ အဆင့်အတန်းအမြင့်ဆုံး  
ဖြစ်၏။

အဲသလို ဆရာကြီးဦးသော်၏ရေးတာ ဖတ်ရတော့ စာရေးသူမှာ  
အလွန်ကြည့်နဲ့ဝမ်းမြောက်မိတယ်။ ဘာကြောင့်လဲဆိုတော့ စာပေပုံစံ  
အမျိုးမျိုးထဲမှာ ပြောတ်ကို စာရေးသူ အကြိုက်ဆုံးပဲ။ အခုလို ဆရာကြီး  
ရဲ့ ထောက်ခံအားပေးချက် ရတော့ ဝမ်းသာတာပေါ့။

ဒီတော့ သဘင်ပညာ၊ ပြောတ်ပညာနဲ့ ပတ်သက်ပြီး အရင်လည်း  
ရေးခဲ့ပြီးပြီ၊ ရှေ့ဆက်ရေးဖို့လည်း အားရှိတာပေါ့လေ။ လူကျွန်းမာလို့  
ရေးနေနိုင်သရွှေ့ ရေးရမှာပဲ။

ပညာဗဟိုသုတ ကြွယ်ဝကြပါစေ။

[၁၉၈၃၊ ဧဂုတ်လ]



## အနပညာရှင်တစ်ဦးရဲ့ စေတသိက ၂၀၃၁

အိပ်မပျော်နိုင်တဲ့ ဉာဏ္ဍားခဲ့လှပါပြီ။ စာအုပ်တစ်အုပ်ဖတ်ပြီး ရင်ထဲမှာ အမျိုးမျိုး ခံစားတွေးတော်ပြီး အိပ်မပျော်တာတွေလည်း ကြံခဲ့ဖူးပါတယ်။ အဲဒါမျိုး မခံစားရတော့ ကြာပါပြီ။ ခုတစ်ခါ ကြံတွေ့ ရပြန်တာကတော့ မိုးမိုး(အင်းလျား)ရဲ့ ‘နာမကျန်းသည် အိန္ဒိုင်းဆီ’ စာအုပ်ဖတ်မိလို့ပါပဲ။

စာအုပ်တစ်အုပ်ကို ဖတ်တဲ့အခါမှာ စာဖတ်သူတွေ အများကြီး ရှိသလောက် သူတို့ရဲ့ ကိုယ်စီခံစားမှုတွေကလည်း တစ်ဦးနဲ့တစ်ဦး မတူဘဲ တစ်ဦးမျိုးစီ ဖြစ်ကြမှာပဲ။ အခုံရေးနေတာလည်း စာဖတ်သူတစ်ဦးရဲ့ ခံစားမှုကို ရေးတာပါ။

ဒါကြောင့် သူ့စာအုပ် ထဲမှာပါတဲ့ စကားတွေကို ညွှန်းပြီး စာဖတ်သူအဖြစ်နဲ့ ခံစားရတာကိုပဲ ဦးတည်ပြီး ရေးပါတယ်။

မိုးမိုး(အင်းလျား)က ...

‘စာရေးဆရာတစ်ယောက်သာဖြစ်မလာလျှင် အဘယ်မျှ ကောင်းလေမည်နည်း’ တဲ့။

ဟုတ်လိုက်လေ၊ စာရေးဆရာတစ်ယောက်သာ ဖြစ်မလာရင် ကိုယ်လည်း အခုထက်ပိုပြီး လူ့လောကထဲမှာ စိတ်ချမ်းသာနိုင်မယ်။ ပတ်ဝန်းကျင်(မိဘ၊ ဆွေမျိုး၊ အဆွေခင်ပွန်း၊ သားသမီးတွေ) ကို စိတ်ချမ်းသာ မှုပိုပြီး ပေးနိုင်မယ်။ အဲဒါ ကိုယ်တွေ့ပြောတာ။

‘ဘဝနှင့် ရင်း၍ ရယူခဲ့သော အောင်မြင်ကျော်ကြားမှာ ဟူသည်မှာ တကယ်တော့ ဘာမျှရေရာတည်တဲ့ ခိုင်မြှင့်းမရှိ’

ဒါလည်း ဟုတ်တာပဲ။ စာရေးဆရာ အနုပညာသည်ရဲ့ အောင်မြင်ကျော်ကြားမှာ ဆိုတာ ကျောက်တောင်ကြီး ခွဲပြီးမှရတဲ့ မီးခြစ်ကျောက်ကလေးပါပဲ။

‘အောင်မြင်မှာ ဟူသည်မှာ ဖြတ်သန်းကျော်လွှားခဲ့ရသော ဘဝ၊ ရန်းကန်ရင်ဆိုင်ခဲ့ရသော အတွေ့အကြံများနှင့် ယဉ်ကြည့်လျှင် ပြောပလောက်အောင် မကြီးကျယ်တော့ပါ။’

အဲဒါလည်း မှန်လိုက်တာ။ တစ်ခုတော့ ရှိတယ်၊ ‘ဘဝရန်းကန်ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြံများ’ ဆိုတာကတော့ အမျိုးမျိုး ရှိတာပဲ။ အပြင်ပန်းမြင်ရတဲ့ အဖြစ်အပျက်တွေကို ဘေးလူက မြင်နိုင် ကြားနိုင်ထိတွေ့နိုင်ပေမယ့် ရင်ထဲက စေတသိက ဝေအနာကိုတော့ ဘေးလူက ဘယ်လို့မှ မြင်လို့ ကြားလို့ ကိုင်တွယ်ထိတွေ့လို့ မရဘူး၊ ခံစားရတဲ့သူကလည်း ‘ဟောဒါပဲ’လို့ ကိုင်မပြနိုင်ဘူး။ ဒီလို့ စေတသိက ဝေအနာကို ခံစားဖူးတဲ့သူကမှ ကိုယ်ချင်းစာနိုင်မယ်။

ခံစားမှုဆိုတာ အခက်သားပဲ။ ကိုယ်စီခံစားမှုတွေရှိကြတာချည်းပဲ။ ဒါပေမဲ့ ကိုယ်ချင်းစာပြီး နားလည်နိုင်ဖို့က မလွယ်ဘူး။ ဥပမာလေးတစ်ခုသတိရှတယ်။ တစ်ခါတုန်းက သစ်ဆွဲတဲ့ ဆင်ကြီး မှန်ယိုပြီး လူ

တွေ့လိုက်နင်းသတ် နှိပ်စက်သတဲ့။ လူတစ်ယောက်ကို နင်းသတ်လိုက်တာ အရိုးအသား ရှာမတွေ့ဘူးဆိုပဲ။ ပြီးတော့ ပေါက်ဖော်ကြီး တစ်ယောက်ကို ကျေစံဆံမြို့ဆွဲပြီး ကိုင်ပေါက်လိုက်တာ ကိုက်ပွဲလောက်လွင့်သွားသတဲ့။

ပေါက်ဖော်ကြီးခများမှာ ကျိုးပဲနာကျင်သွားပေမယ့် မသေပါဘူး။ ဒီတော့ လူတွေက သူ့ကိုထူမပြုစုရင်း အားပေးကြတယ်။ ‘ခင်ဗျား တော်သေးတယ်ဟိုမှာ လူတစ်ယောက်ဆိုရင် နင်းထားလိုက်တာ အရိုးအသားတောင် ရှာမတွေ့ဘူး’

ဒီတော့ ပေါက်ဖော်ကြီးက ပြောတယ်။ ‘စူက စေစာစေ၊ ငါလောက်မနာဘူး’ တဲ့။ ဒီလိုလေ၊ သူတစ်ပါးရဲ့ ရန်းကန်မှာ ခံစားမှုတွေ ကြားရတဲ့ အခါ တစ်ခါတစ်လေတော့လည်း ကြားရတဲ့သူက ‘စူက စေစာစေ၊ ငါလောက်မနာဘူး’ ဆိုတာမျိုး ဖြစ်တတ်သေးတယ်။

လောကကြီးမှာ လောကခံလှိုင်းကို အလူးအလဲ ခံကြရတဲ့သူတွေ ဆိုတာ ဒုန့်အေးပါပဲ။ သူတို့ရဲ့ ခံစားမှု၊ နာကြည်းမှုတွေ ဆိုတာလည်း ‘ဗျာပါဝန်တောင်ထုမှာ နိုင်းတူဘုမယ်လွမ်းတာ’ ဆိုသလို ကိုယ်စိုက်ယိစိုကြတာပဲ။

ဒါဖြင့် အဲဒီလူတွေအားလုံးဟာ အနုပညာသည်တွေ၊ စာရေးဆရာတွေ ဖြစ်ကုန်ကြရောတဲ့လား။ စာရေးဆရာ၊ အနုပညာသည်ဖြစ်တယ် ဆိုတာက အဲသလို အတွေ့အကြံ ခံစားမှုတွေကို သူတေကာနဲ့မတူ စိတ်ထဲမှာ စေတသိက ဝေဒနာကြီးတစ်ခု အစိုင်အခဲကြီး တည်ပြီးမှ တစ်ခါဖန်တီးပြီး သရုပ်ဖော်နိုင်ကြတာကိုး။

‘နာမကျွန်းသည် အိန္ဒိုင်းဆီ’ ဝတ္ထုဟာလည်း စေတသိကဝေဒနာ

အစိုင်အခဲကြီးထဲကနေပြီး ဖန်တီးထားတာမို့ ဖတ်ပြီးတော့ အိပ်ကိုမပျော်နိုင်အောင် စာဖတ်သူမှာ နှိပ်စက်ခံရတော့တာပါပဲ။ (အဲသလို နှိပ်စက်ခံရတဲ့ အရသာမျိုးတော့ ကြိုက်ပါတယ်။)

ဝတ္ထုဇာတ်ဆောင် ‘ဆောင်းခင်’ ဟာ အခြားသော မိုးမိုးရဲ့ ဝတ္ထုဇာတ်ဆောင်တွေလိုပဲ မဟုတ်မခံဘူး၊ သတ္တိရှိတယ်၊ လူရယ်လို့ ဖြစ်လာရင် သတ္တိတော့ ရှိမှုပေါ့။ ဒါပေမဲ့ ခက်တာက တစ်ခါတစ်ခါတော့ လည်း (ဒီနေ့ရာမှာ ဗုဒ္ဓဘာသာ မဆန်တဲ့ အတွေးအခြား၊ ဥပမာတင်ပြီး ပြောပါရစေတော့)၊ လူရယ်လို့ လူ့လောကထဲ လွတ်လိုက်ပြီးတော့ မဟုတ်မခံတတ်တဲ့ စိတ်တော့ ‘ဖန်ဆင်းရှင်’က ထည့်ပေးလိုက်ပါရဲ့။ သတ္တိတော့ ထည့်မပေးလိုက်ဘူး၊ မဟုတ်မခံတတ်တဲ့စိတ်မျိုး ရှိပေမယ့် သတ္တိမရှိတော့ အလကားပဲ၊ သတ္တိမပေးလိုက်လည်း ‘ဟန်ဆောင်တတ်မှု’နဲ့ ‘သည်းခံမှု’ တစ်ခုခုတော့ ဖန်ဆင်းရှင်က ထည့်ပေးလိုက်ဖို့ ကောင်းပါတယ်။

ဒီတော့ မဟုတ်မခံတတ်တဲ့စိတ်ပဲရှိပြီး သတ္တိလည်း မရှိ၊ ဟန်လည်း မဆောင်တတ်၊ သည်းခံခြင်းတရားလည်း မရှိတော့ အဲသလို လူမျိုးဟာ ကျောက်နံရံကြီးကို ပြီးပြီးဆောင့်တဲ့ သုံးသီးကားလို့ အစိတ်စိတ် အမြာမြှာကြေမြှုပြီး ဘယ်နေရာမှ သုံးမရအောင် ပျက်စီးသွားတတ်တာပဲ။ ဒါကြောင့်မို့ မဟုတ်မခံတတ်တဲ့စိတ်လည်း ရှိ၊ သတ္တိလည်း ရှိတဲ့ မိုးမိုးရဲ့ ဇာတ်ဆောင်တွေကို အားကျွဲရာကောင်းတယ်။ ကိုယ်က သူ့လို့ မဖြစ်လည်း အားကျွဲရတာ အလွန်အားရစရာကောင်းတယ်။ အလွန်အား ရှိတယ်။

‘နာမကျွန်းသည် အိန်းဆီ’ ဝတ္ထုမှာ အထွေတ်အထိပ်ဖြစ်တဲ့

အချက်တစ်ခု ရှိပါတယ်။ ‘ဆောင်းခင်’ဟာ နောက်ဆုံးကျတော့ သူ့ကို အမျိုးမျိုး ချိုးနိုင် စီးပိုးနိုင်စက်ခဲ့တဲ့သူတွေကို သူက အောင်မြင်တဲ့ စာရေးဆရာတစ်ဦးအဖြစ်နဲ့ ပြန်တွေ့တဲ့အချိန်မှာ ‘ဒီတစ်ခါတော့ ငါက အပေါ်စီးပဲ’ ဆိုတဲ့ စိတဲ့စိတ်မျိုးကို ဆုံးမဖြေး ‘သူတို့မှာလဲ ခံစားမှုတွေနဲ့ပဲ’ ဆိုတဲ့ နားလည်မှုနဲ့ ခွင့်လွှတ်နိုင်တယ်။ ကန်တော့တန်တဲ့သူကို ကန်တော့ တယ်၊ အဲဒါဟာဖြင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးသိမ်မွေ့ တဲ့စိတ်ကို ပိုပိုပြင်ပြင်ကြီး တွေ့ရတာပဲ။ အဲဒီအချက်ကဖြင့် စာအုပ် တစ်အုပ်လုံးရဲ့ အလုဆုံး၊ အမြင့်ဆုံး၊ အကောင်းဆုံးအကွက်တစ်ခုပါပဲ။

To err is human

To forgive, divine

လူဆိုတာ မှားတတ်တယ်တဲ့၊ (ဆောင်းခင်ကို နှိုင်စက်သူတွေလို ပေါ့)။ အဲဒီလို မှားတာတွေကို ခွင့်လွှတ်နိုင်ရင် လူတွေထက် ကျော်လွန် ပြီး ဘုရားသခင်ရဲ့ အပြုအကျင့်မျိုးနဲ့ နီးစပ် အကျိုးဝင်သွားပြီတဲ့။ အဲသလို ကဗျာဆရာကြီး Alexander Pope ‘ပုပ်’ ကဆိုခဲ့တယ်။

ဗုဒ္ဓဘာသာဆန်ဆန် ပြောရင် မှားတယ်ဆိုတာက ပုထုဇွဲအလုပ်၊ ခွင့်လွှတ်တာက အရိယာသူတော်ကောင်းတို့ရဲ့ အလုပ်လို့ အမိပါယ် ကောက်ရမှာပေါ့။

ဒီတော့သူ့အပေါ်မှာ မကောင်းတဲ့သူတွေကို ခွင့်လွှတ်နိုင်တဲ့ ‘ဆောင်းခင်’ဟာဖြင့် သူတော်ကောင်းတို့ရဲ့ အကျင့်နဲ့ နီးစပ်သွားပြီပေါ့။

စာပေရဲ့အရည်အသွေးကို စစ်ဆေးတဲ့မှတ်ကျောက်အဖြစ်နဲ့ ထားတဲ့မှတစ်ခုတော့ဖြင့် ဖတ်ဖူးပါတယ်။

စာတစ်ပုဒ်ကို ဖတ်လိုက်ရလို့ သူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဟာ

ကျယ်ပြန့်လာမယ်(တစ်နည်းဆိုတော့ သဘောထား ကြီးလာမယ်)၊ ခွင့်  
လွတ်နိုင်တဲ့ စိတ်ရှင့်သန်လာမယ်ဆိုရင် ဒီစာမျိုးကိုစာကောင်းပေကောင်း  
လို့ ခေါ်နိုင်ပါသတဲ့။

ဒီတော့ မိုးမိုး(အင်းလျား) အဲသလို စာကောင်းပေကောင်းမျိုးတွေ  
များများရေးနိုင်ပါစေလို့ ဆူတောင်းလိုက်ပါတယ်။

**[၁၉၈၃၊ စက်တင်ဘာလ]**



## ပွဲကြိုက်တဲ့သူတစ်ဦး၏ အတွေအကြံ

စောင်း ဦးဘသန်းကြီး ဆိုခဲ့ဖူးတဲ့ ‘ပွဲကြိုက်တဲ့ ခင်နှမရယ်’ ဆိုတဲ့ သီချင်းလိုပါပဲ၊ ပွဲကြိုက်လာခဲ့တာ သိတတ်တဲ့အရွယ်ကတည်းကပဲ ဆိုကြပါစို့၊ အခု အသက် ဂုဏ် ၇၀နှီးလို့ အိပ်ရေးပျက်မခံနိုင်၊ အညောင်းလည်း မခံနိုင်တော့ မိုးတိုးမတ်တတ် ကြည့်လို့ရတဲ့ အငြိမ့်ပွဲတို့၊ နတ်ပွဲတို့တော့ လိုက်ကြည့်သေးတာပဲ။

ပွဲကြိုက်ဆို ငယ်ငယ်က ပွဲခင်းနဲ့ အတော်နီးစပ်ခဲ့ရတယ်။ အဖေက ပုလိပ်ဘက်(ရဲဘက်)မှာ အရာရှိတစ်ဦးအဖြစ်နဲ့ မြန်မာပြည်တစ်လျှောက် အနယ်နယ်လှည့်ပြီး အမှုထမ်းခဲ့ရတယ်။ ဒီတော့ မြို့ငယ်လေးတွေမှာ ဘုရားပွဲ၊ ဘုန်းကြီးပွဲအချိန်တွေဆိုရင် ပွဲခင်းထဲမှာပဲ ရဲဌာနဖွင့်ပြီး အချိန် ပြည့် နေရတော့တာပဲ။ ဖြစ်စရာရှိရင် ရာဇ်ဝါတွေက မြို့ထဲမှာ မရှိတော့ဘူးလေ၊ ပွဲခင်းထဲ ရွှေသွားကုန်ကြပြီ။

ဒီတော့ ညနေတိုင်ဆိုရင် အိမ်က လူတွေက စားစရာ သောက်စရာ နဲ့ လိုတဲ့ပစ္စည်းတွေ လိုက်ပို့ရတယ်။ အဲသလို လိုက်ပို့ရင်း ပွဲခင်းထဲ လျှောက်၊ ရုံပွဲမှာ ဖျာနေရာ ယူရတယ်။ ညပွဲကြည့် မနက်ကျမှ ပြန်က

တယ်ညာဆက်တဲ့အခါမှာလည်းဆက်၊ တစ်ည့်နှစ်ည့် ခြားတဲ့အခါလည်း ခြားပေါ့။

ပရာဏ္ဍာ၌ သီဟို၌ရင် ဘုရားပွဲဆိုရင် ဦးစိန်ကတုံးနဲ့ ဦးဖိုးစိန်တို့ က ရွက်ထည်ရုံကြီးတွေနဲ့ အပြိုင်ပေါ့။ ဒီလိုအခါမျိုးဆိုတော့ ပွဲကြည့်တဲ့သူက ဒီည့် ဦးဖိုးစိန်ဆိုရင် နောက်ည့် ဦးစိန်ကတုံး အဲသလို ကြည့်ရတော့ ညာဆက်တာပေါ့။

ပြည်မြို့မှာဆိုရင် မြို့ပေါ်ဘုရားပွဲတွေမှာ ဦးစိန်ကတုံး ကလေ့ရှိတယ်။ ဦးဖိုးစိန်က ရွှေတောင်၊ ရွှေမင်တောင် ဘုရားပွဲမှာ က တယ်၊ အဲဒီတုံးက ဆိုရင် အမေက ဦးဖိုးစိန်မှ ကြိုက်လို့ ရွှေတောင်ကို လိုက်ကြည့်ရတယ်။

အရေးထဲမှာ ဖြစ်ပုံက အမေမှာ နို့ညာကလေးက နို့မပြတ်တပြတ် နို့ဘူးနဲ့ ထားရတယ်။ နို့စို့ကလေး ငါးလသားဆိုတော့ ပွဲကြည့်သွားရာ မှာ အနီးထုပ်၊ နို့ဘူး၊ ဖျောစရာ ကိုရိယာတွေ ထည့်တဲ့ လက်ဆွဲခြင်းအစုံ ယူရလို့ ဝန်ထုပ်တွေက မနည်းပါဘူး။ ကလေးထိန်းကလည်း နှစ် ယောက်ပါရတယ်။ ဓာတ်ရုံထဲမှာ ဆိုင်းနောက်က သီးသန့်နေရာကောင်း ကောင်းမှာ အခင်းအကျင်းနဲ့ ကျကျနှစ်ဆိုတော့ ပွဲကြည့်ရတာ မဆင်းရဲပါဘူးပေါ့။

မှတ်မိပါသေးတယ်။ အက်ပူမြို့မှာ ဦးစိန်ကတုံး ဓာတ်လာက တယ်။ ခေါင်းဆောင်မင်းသမီးက မြှုသီတဲ့၊ တစ်ည့်ခြား နှစ်ည့်ခြား ဆိုသလို ပွဲကြည့်လို့ ကောင်းနေတုံးမှာ မင်းသမီး မြှုသီက ဘိန်းစိမ်းတွေ မျို့လို့ ဆေးရုံရောက်လာပါရော့။

ဒီတုံးက ဆေးရုံနဲ့စာရေးသူတို့နေတဲ့ ခံနဲ့က နောက်ဖေး ဝင်း

ထရံပဲ ခြားတယ်။ ဝင်းထရံကျော်လိုက်ရင် ရင်ခွဲရံကို ခြေလှမ်း ဆယ့်လေးငါးလှမ်းလောက်ဆိုရင် ရောက်တာပဲ။ ဒါနဲ့ စာရေးသူက ဝင်းထရံကျော် ဆေးရုံဝင်းထဲ ပြီးပြီး မြသီကိုကြည့်တာပေါ့။ လူနာ ဆန်းဆန်းပြားပြား (ဓားခုတ်၊ လုံထိုး) တွေရောက်လာရင် ဒီလိုပဲ ပြီးကြည့်နေကျကိုး။ ‘အလွန်ကိုကဲတဲ့ ကလေး’လို့တော့ မကဲ့ရဲ့ကြပါနဲ့။ တစ်နေ့ကျရင် ဆရာဝန်မကြီး ဖြစ်ရမယ်ဆိုတဲ့ စိတ်ဆန္တတွေ ကြီးစိုးနေတာမို့ သွေးရဲရဲသံရဲတွေ ကြည့်ရအောင် ကိုယ့်ကိုယ်ကို ရဲသွေးတွေ မွေးနိုင်တဲ့ အချိန် ဖြစ်ပါတယ်။

ဒါပေမဲ့ လူကြီးများက ခက်တယ်။ အဲသလို မြင့်မြတ် အဆင့်အတန်းမြင့်တဲ့ စိတ်နေစိတ်ထားကို နားမလည်ကြဘူး။ ‘အနိုင်္ဂရာရုံတွေ သွားသွားကြည့်ဦးဟဲ့’ဆိုပြီး အရုံက်ခံရတာချည်းပဲ။

ဒါနဲ့ မြသီလည်း ဆေးကုလို့မရပါဘူး၊ သေရှာရော။ လူတွေ ဆိုတာလည်း ရတ်ရတ်သဲသဲပေါ့။ ဆေးရုံဝင်းထဲမှာ ပြည့်နေတာပဲ။ ဖြစ်ပုံက (လူကြီးတွေပြောတာ ကြားရတာ) မြသီအမေက မြသီကို ေတ်ဆရာဦးစိန်ကတုံးနဲ့ ပေးစားချင်တယ်၊ မြသီက မကြိုက်ဘူး၊ သူကြိုက်တာက ေတ်ထဲက မင်းသားငယ်လေးတစ်ယောက်တဲ့။

ဟုတ်မှာပေါ့၊ ဦးစိန်ကတုံးဆိုတဲ့ နှစ်ပါးသွားသီချင်းမှာ အစက ‘ကားဓာတ်မီး ေတ်ကြီးထောင်တယ်’၊ အဆုံးနားကျတော့ ‘ေတ်ဆရာကတော်လုပ်ဖို့ ခေါ်ခဲ့တယ်’ တဲ့။

မြသီရဲ့ အသုဘ လူတွေ စည်လိုက်တာ မပြောပါနဲ့တော့။ အနီးအပါး မြို့ရွာတွေက သတင်းကြားနဲ့ လာကြတယ်။ ဦးစိန်ကတုံး ကိုယ်တိုင် ေယဉ်ကျူးမျှးတယ်။ အဲဒီသီချင်းအစက ‘တိုင်းချစ်တဲ့ ပျို့သီကညာ

ရယ်၊ ဗဟိုပြည်မှာ ဖွေးလိုက်ပါရဲ့ ...’ သီချင်းထဲမှာ ‘အနယ်နယ် အရပ် ရပ်ကို... မဖိတ်ရလို့ သနားသက္ကယ်၊ ရင်ခွဲရုံအတွင်းမှာလည်း ... ဂုဏ် သတင်းလေး မို့န်လှတယ်’ .... တဲ့။

အဲဒီတုန်းက လူတွေဆိုတာ အတော်ကို အုတ်အုတ်ကျက်ကျက် နဲ့ ပြောကြ ဆိုကြ၊ ဒါမျိုးကလည်း တွေ့ရကြံရခဲ့တဲ့ သတင်းကြီးတစ်ခု ပေါကိုး။

ဒီအထဲမှာ မသက်သာတဲ့လူတွေကတော့ (ရဲ)ပုလိပ်တွေပေါ့။ စာ ရေးသူရဲ့အဖော်ရင် အမူဖွင့် စစ်ဆေး စုစုများ၊ မြို့ပေါ်မှာရှုတဲ့ ဘိန်းလိုင်စင် ရှုတဲ့ ဘိန်းစားတွေ ဖမ်း၊ စစ်ဆေးပေါ့လေ။ အဲသလို အလုပ်တွေ များလို့ စိတ်တို့နေရတဲ့အထဲမှာ သမီးချော အပေါ်မ က ‘အနယ်နယ် အရပ်ရပ် ကို မဖိတ်ရလို့ သနားသက္ကယ်... ရင်ခွဲရုံအတွင်းမှာလည်း ဂုဏ်သတင်း လေး မို့န်လှတယ်’ လို့ ဟစ်လိုက်တော့ ‘ဒီ အမင်္ဂလာသီချင်းကြီး ဆိုချင ဦးဟဲ့’ ဆိုပြီး တီးတော့တာပေါ့။

ဒါနဲ့ အသုဘကိစ္စပြီး၊ ရက်ပါလည်ပြီးတော့ ဦးစိန်ကတုံး ေတ် လည်း ကစရာရှုတဲ့ မြို့တွေဘက် တစ်ခါလှည့်ထွက်ရပြန်တာပေါ့။ သိပ် မကြာလှပါဘူး။ မြေသီရဲ့ရည်းစား မင်းသားငယ် (ကျော်အောင် ဆိုလား) ေတ်ခုံပေါ်မှာ ကနေရင်း သူ့ကိုယ်သူ စားနဲ့ထိုးသေတယ် ဆိုတဲ့သတင်း ကြားရတော့တာပဲ။ ဖြစ်တဲ့နေရာက မယ်ဇလိုကုန်းလား၊ ကွင်းပေါက် မှာလား မသိဘူး။

ဒီတော့ အက်ပူက လူတွေက ‘ဒီကောင်လေးနှယ် သူရည်းစား မြေသီ သေတဲ့ တို့ဆီပဲ လာသေရောပေါ့၊ ဂူချင်း ယူဉ်မထားရပါလား’ စသည် ဖြင့် ပြောကြတယ်။

အဲသလို ပြောကြတော့ စာရေးသူရဲ့ အဖောက ‘တော်ကြပါတော့ ဗျာ၊ ကျူးပိတ္တုံး ပုလိပ်တွေ မြသီကိစ္စနဲ့ အလုပ်များလို့မှ အမောမပြေသေးဘူး’ လို့ ပြောပါတယ်။

အဲသလို စိတ်ကူးဝတ္ထုထက် ဆန်းကြယ်တဲ့ အဖြစ်အပျက်တစ်ခု ကိုယ့်မျက်စိအောက်မှာ လာတွေ၊ ရတုန်းက စာရေးဆရာဖြစ်မယ့်သူ ဆိုရင် ဘယ်လိုဖွဲ့စွဲ၊ ရေးမယ်လို့ စိတ်ကူးမှာပေါ့။ ဒါပေမဲ့ အဲဒီတုန်းက စာရေးသူရဲ့ စိတ်ကူးက ဒါမျိုးမဟုတ်ပါဘူး။ ငါသာ ဆရာဝန်မကြီး ဆိုရင် မြသီရဲ့ ဗုံးကြခွဲပြီး သူမျိုးထားတဲ့ ဘိန်းတွေ ဘယ်လိုထုတ်မယ်ဆိုတာ တွေပဲ စိတ်ကူးမိနေတယ်။ သော် ... လောကကြီးလည်း ဖြစ်ချင်တာ မဖြစ်ရ၊ မဖြစ်ချင်တာလည်း ဖြစ်ရ၊ ဒီလိုပါပဲ။

အဖော်လုပ်သူက နယ်တွေ ပြောင်းလှည့်နေရင်း မြစ်ဝကျေန်းပေါ် အေသကျိုးကြုံတ်၊ ဖျာပုံအစရိုတဲ့ မြို့တွေ ရောက်ပြန်တော့လည်း ဦးရှင်ကြီးနတ်ပွဲတွေ ကြည့်ရပြန်တယ်။

အဲသလို ဓာတ်ပွဲတွေ ကြည့်ရရုံနဲ့ အားမရသေးဘူး။ ခွေးတံဆိပ် အော်လန် ဓာတ်စက်ကြီးနဲ့ ဦးဖိုးစိန်ရဲ့ ဓာတ်ပြားတွေ ဖွင့်နားထောင်ရသေးတယ်။ အဲဒီထဲက သီချင်းတွေ အားလုံးကို ရတာပဲ။

နိမိတ်မရှိ နမာမရှိ ငါချင်းတွေ ဆိုရမလားလို့ အမောက ရိုက်တော့ မျက်ရည်တွေကျ၊ ဒဏ်ရာတွေ ပွဲတ်သပ်ရင်း မိတ္တာတော်မှာ ဦးဖိုးစိန်ရဲ့ ငါချင်း ‘မပြေးနိုင်ပါတယ် ... ချွေးဖြိုင်ဖြိုင်ကျပါလို့ ကြံရလေနဲ့ ... အဲဟဲဟဲ ...’ လို့ တစ်ချက်တော့ ဟစ်လိုက်သေးတာပဲ။

ဦးဖိုးစိန်ရဲ့ ‘ဆင်ကဲဘို့မယ်’ ဓာတ်ထုပ်ဆိုရင် နှစ်ပါးသွားသီချင်း ငါချင်းတွေသာ မကဘူး၊ ရှင်ဘူးရင်စကား၊ ဝန်ကြီးစကားတွေပါ ရတယ်။

ဒီတော့ တစ်ဦးကို တစ်ယောက်တည်းနဲ့ ခင်းနိုင်တယ်။ အဲဒါကို နတ်ရူးဘုံးမြှောက် ကလေးအဖော်ချင်းချင်းကသာ မကဘူး၊ လူကြီးတွေ ကပါ ‘ဟေ့ မြရော လာပါကွ လုပ်ပါဦး’လို့ ဖိတ်ခေါ်သာပေးတော့ ဒီအရူးအပေါကလည်း ပရိသတ်အလိုကျ ဆိုပြရတာပေါ့။

အဲသလိုနဲ့ နေလာခဲ့ပြီး အသက် ၂၀ကျော်အရွယ်လောက်မှာ ရန် ကုန် ရောက်ခဲ့တယ်။ ေတ်ပွဲတွေနဲ့ အဆက်ဝေးသွားခဲ့တယ် ရပ်ရှင် တွေ အစားထိုးနေပြီကိုး။ အဲဒီအချိန်မှာ ေတ်ပွဲတွေကို အထင်အမြင် သေးတယ်၊ တောဆန်တယ် ဘာတယ် ညာတယ်ပေါ့လေ။

၁၉၆၀ နှစ်ကျော်လောက်အထိ နေလာခဲ့ရာက ဒေါ်အမာရဲ့ ဦးဖိုး စိန် အစရိတဲ့ သဘင်ပညာရှင်ကြီးတွေရဲ့ အထွေထွေတွေဖတ်၊ အဲဒီစာ အပ်တွေထဲက နှစ်ပါးသွားသီချင်းတွေ၊ ငိုချင်းတွေ ပြန်တွေ့တော့ နှစ် ပေါင်း ၃၀ကျော်လောက် ကင်းကွာနေတဲ့ ေတ်သဘင်နဲ့ ပြန်ထိတွေ့ပြီး ရောဂါဟောင်းတွေ ပေါ်တော့တာပဲ။

‘အသရောင်ယောင်၊ ငွေတစ်ထောင် သပြာကျပ်ကိုလ၊ ရွာရပ်မှာ တဖေခံဖို့၊ အသခံ ဒီမယ်တော့ ထွက်ရပါတော့၊ ဆက်လက်စုံမိုး ဟိုး... ဦးဦး၊’

‘မရှက်တဲ့ အကောင်ရယ်၊ မျက်နှာပြောင် နှင်လာလို့ မညြုလှနဲ့၊ နှင်ပြုတာ ဟိုအချက်မှာတော့၊ ပျိုရှက်ပုံထူး ဤး ... ဤး ... ဤး ... ဘီလူးမ ဟာမို့တော်၊ ဦးချကာ ဆလံတင်လိုက်ပါရဲ့၊ အမှန်ပင် မင်းဇကရာ၏ ဟာမို့ ...’

ဒါက မစိန်ဥ ဒေါသမာန်လေးနဲ့ ငိုဗုံပေါ့လေ။

ဒီအရွယ်ကျတော့ လိုက်ရိုက်မယ့်သူ မရှိဘူး၊ တကြော်ကြော်နဲ့လုပ်နေတော့တာပါပဲ။ စာရေးသူတစ်ဦးသာ ဘယ်ဟုတ်မလဲ၊ ဆရာသခင်ကျေးဇူးရှင်တစ်ဦး ဖြစ်တဲ့ ဆရာ ဦးခင်၏(ကေ)ဟာ ဆိုရင်လဲ ဒေါ်အမာရဲ့ စာအုပ်ကြီး ရင်မှာမွေ့ပြီး....

‘အဟုတ် အချောအလှ အဆင်းကောင်းသူရယ်၊ ငါ ဥတ္တမောဘဂဝမင်းကောင်းပါကပဲ၊ ပြေးနိုင်မလား ပဘာဝတီရယ်၊ တွင်းအောင်းလို့ဘဝတစ်ရာ ရှောင်ပုန်း ...’

အဲသလို ဦးဖိုးစိန်ရဲ့ ငိုချင်းတွေ ဟစ်နေတော့တာပါပဲ။

ဒါတွေကို အခုလို ပြန်ရေးနေရတာ ငယ်စဉ်က ပျော်ခဲ့တာတွေကို ပြန်ပြီး ကြည်နဲးတာလည်း တစ်ကြောင်းပေါ့။ ပြီးတော့ ခုလို အသက်အရွယ် ကြီးလာတဲ့အခါမှာ အတွေ့အကြံကလည်း များလာတယ်။ တွေးစရာ ခေါ်စရာတွေလည်း ရှိလာတယ်။ ဒီလို မြန်မာ့ဘတ်သာင်အမွှအနှစ်နဲ့ ထိတွေ့ရတာ တကယ့် အခွင့်အရေးကောင်းတစ်ခုပါလားလို့ သိနားလည်လာတယ်။

တကယ်တော့ ဓာတ်သဘင်ဟာ လူတွေအားလုံးနဲ့ ထိတွေ့ပြီး အလွန်နီးကပ် ရင်းနီးတဲ့ အဆောက်အဦးတစ်ခုဖြစ်ပါတယ်။ လူတွေကို ပညာပေး ဦးဆောင်နိုင်တယ်။

သဘင်ပညာက အလွန်ထက်မြက်တဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ အရင်လက ချစ်ဦးညီရဲ့ဆောင်းပါးဖတ်ပြီး သဘင်ပညာကို အဆိပ်အတောက်ဖြစ်အောင် ဖန်တီးပြီး လူတွေထဲ သွင်းပေးနေကြတာ သိရလို့ စိတ်မချမ်းမသာ ဖြစ်မိတယ်။ အသိပညာရှင် အတတ်ပညာရှင်

လူငယ်တွေ (ချစ်ဦးညီတို့လို) နှင့်အတူ သဘင်ပညာရှင်တွေက ဦး  
ဆောင်ပြီး သဘင်ပညာကို ကယ်တင်ကြမှ ဖြစ်တော့မှာပဲ။ လုပ်ကြပါ။  
သလိုပဲ အားပေးရတာပဲ။ တတ်နိုင်သရွှေ့တော့ ရေးပေးမယ်လေ။ ဒီ  
အသက် ဒီအရွယ်တော့ ဒါလောက်ပဲ တတ်နိုင်တာပဲ။ လူငယ်တွေကိုပဲ  
အားကိုးရမှာပေါ့။

[၁၉၈၃၊ အောက်တိုဘာလ]



## မြန်မာဝတ္ထုလောကထဲမှာ ဒါမျိုး ရှိစေချင်တယ

မြန်မာဝတ္ထုတွေထဲမှာ ရှိစေချင်တဲ့ ဝတ္ထုမျိုးကို ဖတ်တော့ ဖတ်ဖူးရပါတယ်။ ဒါပေမယ့် သိပ်မများလှဘူး။ ဒါထက်များများ ဖတ်ချင်တယ်။ ဘယ်လိုဝတ္ထုမျိုးလဲဆိုတော့ ‘မိသားစု အသိုင်းအစိုင်း’ ကို သရုပ်ဖော်တဲ့ ဝတ္ထုမျိုးပါပဲ။

ဆင်ဖြူကျွန်းအောင်သိန်းရေးတဲ့ ‘ကိုဆေးရိုး’ ဝတ္ထုတွေဟာ ဝတ္ထုတိပုံစံပဲ၊ ဓာတ်ဆောင်တွေက ကိုဆေးရိုး မိသားစုပဲ။ သူတိရဲ့ ဘဝအတွေ့အကြံ အဖြစ်သနစ်တွေကို သရုပ်ဖော်တယ်။ ဓာတ်ဆောင်တွေကလည်း အသက်အရွယ်အားဖြင့်ဆိုရင် အသိုး၊ အဘွား၊ အမေ၊ အဖေ၊ သားသမီး၊ မြေး ပြီးတော့ ဦးကြီး၊ မိကြီး၊ မိထွေး၊ ပတ်ဝန်းကျင်အတော်ပဲ စုံတယ်။ဒါဝတ္ထုတိတွေအားလုံး ပေါင်းစပ်လိုက်ရင် အနောက်တိုင်း စာပေနယ်မှာ ခေတ်အဆက်ဆက် မရှိုးနိုင်ဘဲ သစ်ဆန်းနေတဲ့ Family Sagaဆိုတဲ့ဝတ္ထုအမျိုးအစားထဲ ပါဝင်ပါတယ်။ အနောက်တိုင်းစာပေနယ် မှာတော့ ဒီလိုဝတ္ထုမျိုးတွေ အများကြီး ဖတ်ရပါတယ်။

ဒီဝတ္ထုမျိုးက မိသားစု အသိုင်းအဝန်းကို သရပ်ဖော်ရင်း တစ်ချက် ခုတ် အချက်ပေါင်းများစွာပြတ်သွားပြီး အကွက်တွေ အများကြီး ဝင်လာတယ်။ ရေတွက်လို့ ပြရရင် ...

- (၁) မိသားစု အသိုင်းအဝန်းမှာ မေတ္တာနှင့် ထိန်းသိမ်းပြီး အခက်အခဲတွေ ပဋိပက္ခတွေကို ပြောလည်ပြီး ချမ်းသာနိုင်ပုံ၊
- (၂) မိသားစုရဲ့ ပတ်ဝန်းကျင် လောက လူမှုရေး၊ စီးပွားရေး အခြေအနေပါ တစ်ခါတည်း ပါသွားတော့ သမိုင်းအဖြစ်နဲ့လည်း သုတပေးနိုင်တယ်။
- (၃) မိသားစု အသိုင်းအဝန်း ဆွဲတွေမျိုးတွေရဲ့ တစ်ယောက်စီ တစ်ဦးစီရဲ့စိတ်နေစိတ်ထား၊ လုပ်ပုံကိုင်ပုံတွေကို သရပ်ဖော်ထားတဲ့ အတိုင်းလူသားပုထိဇာဉ်တို့ရဲ့စရိတ်ကိုလည်းပီပီပြင်ပြင် ပေါ်လာနိုင်တယ်။
- (၄) ဒီလိုဝတ္ထုမျိုးဟာ အသက်အရွယ် မရွေး၊ အဆင့်အတန်းမရွေး နှစ်နှစ်သက်သက် ဖတ်နိုင်တဲ့စာမျိုး ဖြစ်တယ်။  
တစ်နေ့ကပဲ သူမောင်ဆီက ‘ဗုရင်ကောက် နှင့် အခြားဝတ္ထုတို့ များ’ စာအုပ်ရတယ်။ သူ့ဝတ္ထုတို့တွေကို အများအားဖြင့် ဖတ်ဖူးပြီးသား ပါပဲ။ မဖတ်ရသေးတာတွေလည်း ပါတယ်။ မျက်နှာဖုံးက သူမောင်ရဲ့ ချစ်လှစာသော မိခင် အမေညိုရဲ့ပုံဖြစ်တယ်။ ဒါပေမဲ့ ဝတ္ထုတွေအားလုံး ခြိုကြည့်လိုက်ရင် ‘အမေညို’ကိုချည်း စာဖွဲ့ထားတာ မဟုတ်ဘဲ ပတ်ဝန်းကျင် မြင်တွေ့ရတဲ့ လူသူလေးပါးရဲ့ ပုံပန်းသဏ္ဌာန် လှပ်ရှားမှုကိုလည်း သရပ်ဖော်ထားတာ တွေ့ရတယ်။

ဒီစာအုပ်ကို အကဲခတ်ဖို့က အပိုင်းနှစ်ပိုင်း ဖြစ်နေတယ်။

(၁) အမေကို စာဖွဲ့သော ဝထ္ဌတိများက တစ်ပိုင်း၊

(၂) ပတ်ဝန်းကျင်ရှိ လူသူလေးပါးရဲ့ ပုံပန်းကို သရုပ်ဖော်တဲ့ ဝထ္ဌတိများကတစ်ပိုင်း

အဲသလို တွေ့ရတယ်။

စာရေးသူ စိတ်အာရုံညွတ်မိတာကတော့ အမေကို ဖွဲ့ဆိုပြီး မိသားစု အသိုင်းအဝန်းကို သရုပ်ဖော်တဲ့ အပိုင်းပါပဲ။ အဲဒီလို သရုပ်ဖော်တာမျိုးက မြန်မာဝထ္ဌလောကမှာ ရှားတယ်လို့ ဆိုချင်တယ်။ ဒီတော့ အဲဒီအပိုင်းကိုပဲ မီးမောင်းထိုးပြချင်တယ်။

မိသားစုအသိုင်းအဝိုင်းကို သရုပ်ဖော်ရာမှာ ‘ဇာတ်လမ်း’ ဖြစ်အောင် တမင် ထွင်တာမျိုးကို နည်းနိုင်သရွှေ့နည်းတယ်၊ မိသားစုရဲ့ရှုန်းကန်မှ ကို ‘ဇာတ်နာ’ အောင် ဆိုပြီး နိုပ်စက်တဲ့ ‘ဗိုလိုန်’ ဖန်တီး၊ နိုပ်စက်ညွှေးပန်းခိုင်းပြီး စာဖတ်သူရဲ့မျက်ရည်ကို အတင်းညှစ်ထုတ်တာ မပါဘူး။ ဇာတ် ဆောင်တွေကလည်း လောကခံတွေနဲ့တော့ တွေ့တာပဲ၊ ဒါပေမဲ့ ညည်းတွား ရော့တ်တဲ့အခါလည်း ညည်းတွားရော့တ်တာပဲ။ ပြီးတော့လည်း ‘ဟယ်... တတ်နိုင်ဘူး’ ဆိုတဲ့ စိတ်ထားနဲ့ လုပ်စရာ ရှိတာ လေလေး တချိန်ချိန်နဲ့ လုပ်တာပဲ။

မိသားစုထဲမှာ လင်နဲ့မယား ညီအစ်ကိုမောင်နှမ စိတ်သဘောချင်း မတိုက်ဆိုင်လို့ တကျက်ကျက် ဖြစ်တဲ့အခါလည်း ဖြစ်ကြတာပဲ။ ပြီး တော့လည်း ပြီးတာပဲ၊ မေတ္တာမပျက်ဘူး၊ အမေလုပ်တဲ့သူလည်း သား သမီးတွေ ဆူဗူကြိမ်းမောင်းတာပဲ မောင်နှမချင်းလည်း သတ်ကြတာပဲ၊ ဒါတွေကို သရုပ်ဖော်ရာမှာ ‘ပုံကြီးမခဲ့’ ဘူး။ နေ့စဉ်တွေ့ရတဲ့အဖြစ်

တွေပဲ၊ မိသားစုဆိုတာ မေတ္တာအရင်းခံပြီး တစ်ညီးနဲ့တစ်ညီး သည်းခံဖြစ်တယ်၊ အရေးရှိရင် ညီတူညီမျှ တက်ညီလက်ညီ စိုင်းလုပ်ကြတယ်ဆိုတဲ့ သဘာဝကို ထုတ်ဖော်တယ်။

သူမောင်ရဲ့ ဝထ္ထာတိတွေဖတ်ရင် ဝထ္ထာတိုင်းမှာလိုပါပဲ၊ ‘မေတ္တာတရားနဲ့ ခွင့်လွှာတ်ခြင်း’ ဆိုတာ အရင်းခံနေတာ တွေ့ရပါတယ်။ အဲဒီတရားဟာ မိသားစုအသိုင်းအဝိုင်းကို စိတ်ချမ်းမြေ့စေတယ်။ ဒါ တင်မကသေးဘူး။ ဘေးပတ်ဝန်းကျင်ကိုပါ နယ်ကျယ်သွားပြီး သူတို့နဲ့တွေ့သမျှ လူတွေကို စိတ်ချမ်းသာမှာ ပေးတယ်။

သူမောင်ဟာ သူ့အမေအကြောင်းကို သရုပ်ဖော်တဲ့အခါမှာ အမကို ချစ်တဲ့သား၊ အမလုပ်သမျှ သူ့အဖို့မှာ အကောင်းချည်း မြင်တတ်တဲ့သားဆိုတာ ပေါ်လွှင်နေတယ်။ ဒီလိုပဲဖြစ်ရမှာပေါ့၊ အဲသလို အခြဲခံပြီး ရေးမှုသာ သူမောင်ရဲ့အမေတစ်ယောက်တည်းကိုကွက်ပြီး သရုပ်ဖော်တာမဟုတ်ဘဲ လူလောကမှာရှိတဲ့ ‘အမေ’တွေအားလုံး အကျိုးဝင်တော့မှာပေါ့။

တစ်ခါတုန်းက ပန်းချီကျော် ဂုစ်စလား( Whistler) ဆွဲတဲ့ပန်းချီကားတစ်ချပ် ရှိပါတယ်။ အသက် ၇၀ ကျော်အရွယ် အဘွားကြီး ကုလားထိုင်ပေါ်မှာ ထိုင်နေပုံကို ဘေးစောင်းပုံ ဆွဲထားတယ်။ အဲဒီပန်းချီကားရဲ့အရောင်က အမည်းနဲ့မီးခိုးရောင် လွှမ်းထားပါတယ်။ ဒီကားကို ပန်းချီဆရာက ‘အမည်းနဲ့မီးခိုးရောင် စပ်ထားပုံ’လို့ နာမည်ပေးထားပါတယ်။

အဲဒီပန်းချီကားကို အခုဆိုရင် ဘယ်သူကမှ ‘အမည်းနဲ့မီးခိုးရောင်စပ်ထားပုံ’လို့ မခေါ်ကြပါဘူး၊ ‘ဂုစ်စလားရဲ့အမေ’ ပန်းချီကားလို့ပဲ ခေါ်

ကြပါတယ်။ ပန်းချီဆရာက သူဟာ အမည်းနဲ့မီးခိုးရောင်ပဲ စပ်စပ်ဘာ အရောင်တွေပဲစပ်ပြီး ရေးဆွဲထားပေမယ့် သားရဲ့ချစ်ခြင်းမေတ္တာနဲ့မိခင် ရဲ့ တည်ြှမ်တဲ့စိတ်ဓာတ် ရောင်ပြန်ဟတ်နေတာမို့ ‘ဂုဏ်စလားရဲ့အမေ’ လို့ ထွင်နေခဲ့ပါတယ်။

အဲဒီပန်းချီကားကို ကြည့်လိုက်ရင် အမေအရွယ် အမျိုးသမီးကြီး ရဲ့ တည်ြှမ်တဲ့ကြန့်ကို ကြည့်ညီမြတ်နိုးစိတ် တဖွားဖွား ပေါ်လာပါ တယ်။ ဒီပန်းချီကားဟာ လူလောကမှာရှိတဲ့ ‘အမေ’တွေကို ကိုယ်စား ပြနေပါတယ်။

သူမောင်ရဲ့ ‘အမေညီ’ကို ဓာတ်ဆောင်ထားရေးတဲ့ ဝတ္ထုတွေလည်း ဒီလိုပါပဲလို့ ဆိုချင်ပါတယ်။ အမေရဲ့မေတ္တာ၊ အမေရဲ့ စိတ်ရှည်သည်း မှုတွေကို သရုပ်ဖော်တာမို့ အမေတွေအားလုံးနဲ့ အကျိုးဝင်သွားပါတယ်။

သူမောင်ဟာ သူ့အမေအကြောင်းပဲ သရုပ်ဖော်တာပဲဖြစ်ဖြစ်၊ သည် ပြင် လူသူလေးပါးအကြောင်းပဲရေးရေး၊ သူကိုယ်တိုင်က သူ့ဓာတ် ဆောင်တွေရဲ့ လှပ်ရားမှုထဲမှာ ဝင်မပါဘူး။ လက်ပိုက်ကြည့်နေတဲ့သူ တစ်ယောက်အဖြစ်နဲ့ နေတာပဲ။ အဆိုးအကောင်းလည်း မဝေဖန်ဘူး၊ ဝေဖန်ဖို့လည်း သူ့အလုပ်မဟုတ်ဘူး။ သူမြင်တာ၊ ကြားတာတွေ၊ တာကို ‘အရင်းတိုင်း’ ပြတာပဲ။

ဘယ်သူကဖြင့် ဆိုးတာပဲ၊ ဘယ်သူကဖြင့် ကောင်းတာပဲဆိုတာ ကစာဖတ်သူက သူ့ဘာသာသူ ဆုံးဖြတ်ဖို့ပဲ။ စာရေးတဲ့သူက ဘယ် သူ့ဘက်က ဝင်ပြီး ရှေ့နေလည်း မလိုက်ဘူး။ တရားသူကြီးနေရာကနေ ပြီးတော့လည်း အဆုံးအဖြတ်မပေးဘူး။ သူ့အမေအကြောင်း ရေးရာမှာ ‘ကျွန်ုတ်’အမေ ဘယ်လောက်သဘောကောင်းလဲ၊ ဘယ်လောက်

သဘောထားကြီးလဲ' ဆိုတာမျိုး ဘယ်တော့မှ မပါဘူး၊ သူမြင်တဲ့ကြားတဲ့ အတိုင်းပဲ ရေးတာပဲ။

အဲသလို အရေးအသာမျိုးဟာ မလွယ်ပါဘူး။ တစ်ခါတုန်းက စာ အရေးအသားနဲ့ ပတ်သက်တဲ့စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရဖူးတယ်။ “စာရေးရာမှာ “ဗာတ်နာ” အောင် ပုံကြီးခဲ့၊ ရေးတာ လွယ်တယ်၊ ပကတိ အရှိအတိုင်း ရိုးရိုးလေးနဲ့ ထိရောက်အောင်၊ ပီပြင်အောင် ရေးရတာ မလွယ်ဘူး” တဲ့။ အဲဒီလိုပဲ Montaigne ဆိုတဲ့ စာရေးဆရာကြီးက / A Writer's Note Book ဆိုတဲ့ စာအုပ်မှာ ရေးခဲ့တယ်။

အနုပညာမှာ ‘ကိုသတ်’နိုင်တဲ့ အရည်အသွေးဟာ အလွန်ရှားပါ တယ်။ ကိုသတ်နိုင်တယ်ဆိုတာလည်း အနုပညာရဲ့ အထွတ်အထိပ် ဖြစ်ပါတယ်။ စာ အရေးအသားမှာသာ မဟုတ်ပါဘူး။ ပန်းချီ၊ ပန်းပါ၊ သဘင် သရပ်ဆောင်ပညာတွေ အားလုံးမှာ ကိုသတ်နိုင်တဲ့ အရည် အချင်းဟာ အင်မတန်ရင့်ကျက်ပြည့်ဝလာမှ ရနိုင်ပါတယ်။ အခုခုံရင် သူမောင်မှာ အဲဒီအရည်အချင်း အစွမ်းပြစ် ပြနေပါဖြီ။ ဆက်ဖြီး မွေးမြှားရင့်သန်ဖို့ပဲ လိုပါတော့တယ်လို့ ဆိုချင်ပါတယ်။

/၁၉၈၃၊ နိုဝင်ဘာလ/



## ပီမိုးနင်းရာပြည့်

လွန်ခဲ့တဲ့ နှစ် ၁၀၀ က မွေးဖွားခဲ့တဲ့ ဆရာကြီး ပီမိုးနင်းရဲ့ ရပ်ပုံစွာ  
ကို အရှင်းဆုံး တစ်ကြောင်းဆဲ ကောက်ကြောင်းနှင့် ဆွဲပြရရင် ‘စာရေး  
ဆရာဆိုတာ ဒီလိုလူမျိုးပဲ’ လို့ ပြောရမှာပဲ။

ဆရာကြီး ပီမိုးနင်းဟာ ‘ကိုယ်ပိုင်မူ’ ရှိတဲ့သူ၊ သူရဲ့ကိုယ်ပိုင်မူနှင့်  
ပြတ်ပြတ်သားသား လုပ်ကိုင်သွားတဲ့သူ ဖြစ်ပါတယ်။ ကိုယ်ပိုင်မူရှိတယ်  
ဆိုတာ လူတွေအများ၊ သိန်းသန်းမက လူတွေ တစ်ခုသောလမ်းကိုသွား  
နေပေမယ့် သူတို့နောက်က မလိုက်ဘဲ သူရဲ့ကိုယ်ပိုင်မူအတိုင်း လမ်း  
သစ်ထွင်တဲ့လူမျိုးကို ခေါ်ပါတယ်။

‘နေညီညီ’ဝါတွေထဲက ာတ်လိုက် ညီညီဆိုတဲ့ အမျိုးသမီးရဲ့နှင့်  
ထဲမှာ ပီမိုးနင်းက သူရဲ့ကိုယ်ပိုင်မူကို ဖော်ထုတ်ထားပါတယ်။

‘တကယ်လို့ ရေးဆရာများနှင့်ထပ်တူရေးနေမယ်ဆိုရင် ဥာဏ်  
သစ်မတိုးဘဲ ဥာဏ်ဟောင်းချည်း ရှိနေတော့မှာပဲ၊ ဥာဏ်သစ်မတိုးရင်  
လည်း မြန်မာစာပေပညာဟာ အသေလိုဖြစ်ပြီး တိုးတက်ကြီးဖွားဖို့ ဖြစ်  
တော့မှာ မဟုတ်ဘူး၊ အတုခိုးရေးရင် အတုအပပဲ ဖြစ်မှာပေါ့ရင်၊ သည်

တော့ စာဖတ်တဲ့သူများက အတုအပကို မဖတ်ချင်ကြဘဲ အစစ်ကိုဖတ်ချင်ကြပေလိမ့်မယ်၊ ကိုယ်ပိုင်ဥာဏ်သုံးပြီး နည်းသစ်၊ နည်းဆန်း ထွင်နိုင်မယ်ဆိုရင် စာဖတ်သူများမှာ အကျိုးကျေးဇူး ရှိမှာပဲ၊ စာဆိုတာ အဘိဓမ္မာ မဟုတ်လေတော့ ခေတ်ကာလ အလျောက် ပြောင်းလဲမှုလဲ ကောင်းတာကလား၊ ရှေးပညာရှိများ ရေးတဲ့ စာများကတော့ တစ်ခါ တစ်ခါ အကိုးအကားပြုဖို့ ကောင်းပါရဲ့’

ရှေးစာဆိုတွေရဲ့စာတွေကို အတုံးလိုက် အတစ်လိုက် နေရာတကာ လိုက်ထည့်ပြီး ရေးနောက်တဲ့ခေတ်ထဲမှာ ပီမိုးနှင်းက အသစ်ထွင်ခဲ့တယ်။ ပုံတူခိုးချ အတုံးတာမျိုးကို ဆရာကြီးက အတော်ပဲ ချုံရှာပုံရတယ်။

ပီမိုးနှင်းဘဝကို လေ့လာဆွေးနွေးကြတဲ့အခါမှာ ဆရာကြီး ဆင်းရဲ့ နှမ်းပါးဒုက္ခရောက်ခဲ့တာတွေကို မီးမောင်းထိုးပြလေ့ ရှိကြပါတယ်။မှန် ပါတယ်၊ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်နဲ့ သူ့ဘဝဟာ ဆင်းရဲ့ဒုက္ခရောက်ပါတယ်။ သို့ပေမယ့် ဆရာကြီးဟာ သာမန်လူ မဟုတ်ပါဘူး၊ အနုပညာ ရှင် စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီတော့ လူလောကမှာ ‘အောင်မြင်ချမ်းသာမှာ’ ဆိုတဲ့အတိုင်းအတာ အမျိုးမျိုး ရှိပါတယ်။ နိုင်ငံဝန်ထမ်း၊ အစိုးရ အမှုထမ်းများရဲ့ ရာထူး အဆင့်ဆင့် တက်သွားတာ အောင်မြင်မှု ဖြစ်တယ်၊ စီးပွားကုန်သွယ်မှု များအဖို့ ပိုက်ဆံကြေးငွေ သိန်းသန်းချို့ ချမ်းသာတာဟာ အောင်မြင်မှု ဖြစ်တယ်။

အနုပညာရှင်တစ်ဦးရဲ့ အောင်မြင်မှုဟာ ဒီလို တိုင်းထွာလို့ မရပါဘူး။ ရှေးဘုန်းရှေးကံရှိလို့ ဂုဏ်သတင်း ပြောင်းမယ်၊ ငွေကြေးချမ်းသာ မယ်၊ ဒီလိုတော့ ဖြစ်ချင်လည်းဖြစ်မယ်ပေါ့၊ ဖြစ်ရင်တော့လည်း အတိုင်း

ထက် အလွန်ကောင်းပေသပေါ့။ အဲသလို ‘အောင်မြင်မှု’ ရသွားကြတဲ့ စာရေးဆရာတွေ၊ အနုပညာရှင်တွေ ရှိကြတာပဲ။

အဲသလို ဂုဏ်သတင်းတွေ၊ ပိုက်ဆံကြေးငွေတွေမရဘဲ ဆင်းဆင်း ရဲရဲနေသွားခဲ့ကြတာပဲ၊ ယခုလည်းနေနေကြဆဲစာရေးဆရာတွေ အနုပညာ ရှင်တွေ ရှိနေတာပဲ။

ဆင်းရဲတယ်၊ ချမ်းသာတယ် ဆိုတာက ဘဝမှာ မတော်မဆ ဖြစ်တဲ့ ကိစ္စပဲဆိုဆို၊ ဘဝကံပဲဆိုဆို ကိုယ်အစိုးရတဲ့ ကိစ္စ မဟုတ်ပါဘူး၊ သူ ဖြစ်ချင်သလို ဖြစ်ကြတာပါ။ စာရေးဆရာ အနုပညာရှင်ဖြစ်လို့ ဆင်းရဲ ချင် ဆင်းရဲမယ်၊ ချမ်းသာချင်လည်း ချမ်းသာမယ်၊ စာရေးဆရာ အနုပညာရှင် မဟုတ်တဲ့ သူတွေကော ဆင်းရဲတဲ့ သူ ဆင်းရဲ၊ ချမ်းသာတဲ့ သူ ချမ်းသာကြတာပါပဲ။

ဆရာ ပီမိုးနှင်းဟာဆိုရင် ကြီးပွားချမ်းသာနည်း နိတိစာအုပ်တွေ အများကြီး ရေးခဲ့တယ်။ ဒါဖြင့် သူကိုယ်တိုင်တော့ ဘာလို့ လူ့လောက အတိုင်းအတာနဲ့ ကြီးပွားချမ်းသာတဲ့ အခြေ မရောက်ခဲ့သလဲလို့ မေးစရာပါပဲ။

‘အိုးသည် အိုးကောင်း မသုံးရဘူး’၊ ‘ဆံပင်ညှပ်သမားလည်း သူများညှပ်ပေးနေရတာပဲ၊ ကိုယ့်ဆံပင် ကိုယ် မညှပ်နိုင်ဘူး’ အဲသလို ရယ် သွမ်းသွေးပြီး ပြောလည်း ဖြစ်တာပဲ။

သူတစ်ပါး ကြီးပွားချမ်းသာရေးအတွက် စိတ်ကူးရေးသားနေရတာနဲ့ ကိုယ့်ကြီးပွားရေး မလုပ်နိုင်ဘူးလို့ ဆိုရင်လည်း ဖြစ်တာပေါ့။ ဒါတွေမှန်ချင်လည်း မှန်မယ်၊ ဟုတ်ချင်လည်း ဟုတ်မယ်၊ စာရေးသူကတော့ ဖြင့် အဲသလို မတွေးမထင်မိဘူး။

ဆရာကြီးရဲ့ဘဝကို ကြည့်ရင် သူ့ခေတ်နဲ့သူ့အခါ ‘ကြီးပွား ချမ်းသာကြောင်း လမ်းစ အခွင့်အရေးတွေ ရခဲ့သားပဲ၊ ပီဒဗလျှိုဒီ ခေါ်လမ်းဘက်ငြာနရုံးမှာ စာရေးအလုပ် ရခဲ့တယ်။ဟိုခေတ် ဟိုအခါက စာရေးအလုပ်ရဖို့ဆိုတာ ဒုလ္လာကြီးတစ်ခု ဖြစ်ပါတယ်။ ရဲသား၊ ရုံးစေအလုပ်ရဖို့တောင် မလွယ်တဲ့ ခေတ်ကြီးထဲမှာ ရုံးစာရေးအလုပ် ရတာဟာ ထိပေါက်သလောက်ပါပဲ။ ရဲသား ရုံးစေလခ စာရေးသူ မှတ်မိသလောက်ဆိုရင် (အတိအကျတော့ မဟုတ်ဘူး) ခြောက်ကျပ် ခြောက်မူးဆိုလား၊ ရှစ်ကျပ်ခွဲဆိုလား ရတယ်။အဲဒါကို သားမယား မိသားစု စားသောက်ရတယ်။ အဲသလို ခတ်ထဲမှာ ဆရာကြီး ပီမိုးနင်းဟာ လခတစ်ရာကျော်ရတဲ့ စာရေးအလုပ်ရခဲ့တယ်။ ဒါပေမဲ့ ကြာရှည်မလုပ်ဘဲ ထွက်ခဲ့တယ်။ သူ အလုပ်ထွက်ခဲ့ပုံကို သူကိုယ်တိုင်ရေး အတွေ့အွေတို့မှာလို ရေးထားပါတယ်။

‘ထိုရုံးတွင် အလုပ်လုပ်၍ တစ်လလောက် ကြာသောအခါ မိုးဦးကျနေ့တစ်နေ့တွင် အိမ်မှ ထွက်လာခဲ့ရာ လမ်းတွင် အပွင့်များဖြင့် စည်ကားနေသောပိတောက်ပင် တစ်ပင်ပေါ်သို့ တက်သူ တက်၊ အောက်မှ တံခါး၍ နှင့် ချာ၍သူချာ၍၊ ပန်းပွင့်များကို ရူးဆွတ်နေသော လူတစ်သိုက်ကို တွေ့ရလေသည်။ သူတို့တစ်တွေကို ကြည့်ရသည်မှာ တေးသီချင်း တကြော်ကြော်နှင့် ပျော်စရာကြီးပင် ဖြစ်လေရာ ကျွန်ုပ်၏စိတ်ထဲတွင် ဖြစ်ပေါ်လာသည်ကား အင်း... ငါမှာတော့ သူတစ်ပါးရဲ့ လခစား အစေခံဖြစ်နေရလို့ ခိုင်းသည့်ကျွန်ုပ် ဆိုတာလို့ ရုံးမှာ တစ်နေကုန်ထိုင်ပြီး လုပ်နေရတာပဲဟု အောက်မေ့ပြီး ရုံးမသွားတော့ဘဲ တေးသီချင်း တကြော်ကြော်နှင့် ပန်း

ရူးနောက်သော လူစုတဲ့သို့ရောက်သွားကာ ထိနေ့မှစ၍ ရုံးမသွားတော့  
ပေ။ ရုံးမှ ထုတ်ပစ်လိုက်လေပြီ။'

အဲသလို ရေးထားတာ ဖတ်ရတော့ အားကျစရာကြီးပဲပေါ့။ အလုပ်  
ပြုတ် ထမင်းငတ်မှာစိုးလို့ ဒါမျိုး မလုပ်ခဲ့ခါမှ နေရွှေ၊ ဒါမျိုးကို အားကျ  
စရာတော့ ကောင်းတာပဲ။

နောင်ခါမှ နောင်ခါဈေး၊ ဘာဖြစ်ဖြစ် ခုလိုလုပ်ရတာ အတော်ကို  
ကျေနပ်စရာကြီးပေါ့။

ပီမိုးနင်းရဲ့ နှလုံးသားထဲမှာ လွတ်လပ်ချင်တဲ့စိတ် ကိန်းအောင်း  
နေတယ်။ ငယ်စဉ်က အမေက ဈေးတောင်း ခေါင်းရွက် လုပ်ကျွေးခဲ့ရ  
တယ်၊ သူကအကြီးဆုံးမို့ သူထက်ငယ်တဲ့ ကလေးတွေကို ထိန်းရတယ်၊  
အဝတ်၊ အနှစ်းကစ လျှော်ခဲ့ရတယ်။

ဒီတော့ သူ့ခများ အရွယ်နဲ့မလိုက်၊ လုပ်ရ ကိုင်ရ ဆင်းရဲရှာတယ်  
လို့ ပြောစရာပဲပေါ့။ အဲဒီအကြောင်းကို သူ့ရဲ့ကိုယ်တိုင်ရေး အစ္စာဖွံ့ဖြိုး  
မှာ ဒီလိုဖတ်ရပါတယ်။

‘အားလပ်သော နံနက် ဝေလီဝေလင်းအချိန်များ၌ ရွာရှိ ခြံကြီးများ  
ထဲသို့ လှည့်လည်လျက် ထန်းသီးကောက်ခြင်း၊ မို့နှစ်ခြင်း၊ ဟင်းသီး  
ဟင်းရွက် ရှာဖွေခြင်း စသည့်အလုပ်တို့ကို မိုဘက စေခိုင်းသည် မဟုတ်  
ဘဲ ကိုယ်တိုင်သဘောအလျောက် အမြှာစွဲနေ့စဉ်နေ့တိုင်း လုပ်ကိုင်လေ  
သည်၊ မိုးတွင်းအခါများ၌ လယ်ပုစ္နန်လုံးနှိုက်ခြင်း၊ ငါးဖမ်းခြင်း စသည့်  
အလုပ်များကို ကျွန်ုပ်သဘောနှင့် ကျွန်ုပ် လုပ်ကိုင်ခဲ့လေသည်။ ထိုအလုပ်  
များကို လုပ်နေစဉ်အခါ ကျွန်ုပ်၏ စိတ်သည် ပျော်ရွှင်ချမ်းသာခြင်းကို

ခံစားရလေသည်။ လွတ်လပ်စွာ သွားလာ၍ ကိုယ့်သဘော ကိုယ့်စိတ်အတိုင်း ကိုယ် နေထိုင်ရသော လွတ်လပ်သည့်အကျိုးပေတည်း’

ဆရာကြီးရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီလိုလွတ်လပ်ချင်တဲ့ စိတ်ဓာတ်နဲ့ စခန်းသွားခဲ့တာပဲ။ အဲဒီစိတ်ဓာတ်နဲ့ယူဉ်လျက်သား ရှိနေတဲ့ ဝါသနာအကျင့်က သူစိတ်ထဲမှာ လိုချင်လာတဲ့ ပညာတစ်ခုကို မရမနေ ယူတတ်တဲ့ စွဲရှိတာကလည်း အံ့ဩစရာတစ်ခုပါပဲ။

စိတ်လွတ်လပ်မှုကို လိုလားသော မြတ်နိုးတဲ့စိတ်နဲ့ ပညာတစ်ခုခု ကိုစွဲခတ်ပြီး မရမနေယူတတ်တဲ့ ဝါသနာ ဒီနှစ်ခုယူဉ်တဲ့နေတာ တွေ့ရပါတယ်။

ရိုမင်ကက်သလစ် သာသနာပြုကျောင်းမှာ ပညာသင်ရင်း ဘုန်းကြီး ဝတ်ဖို့အတွက် မော်လမြိုင်မြို့ ကျမ်းစာသင်ကျောင်းမှာ သုံးနှစ်နေပြီး တစ်ခါ ပီနှန်မြို့ရှိ သိပ္ပါကျောင်း ဆက်နေရတယ်။ အဲဒီအခါမှာ လက်တင်ဘာသာ သင်ရတယ်။ လက်တင်ဘာသာဆိုတာလည်း အရှေ့နိုင်ငံ မှာ ပါဋ္ဌာသာလို ရှေးဟောင်းစာပေ ဘာသာစကားဖြစ်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်တို့ တတ်ကြရတဲ့ ဘာသာတစ်ခု ဖြစ်တယ်။

ပိမိုးနင်းဟာ အဲသလို အနောက်တိုင်း ပညာရှင်များရဲ့ ကျက်စားရာ ရှေးဟောင်း ဘာသာစာပေကို ဘယ်လောက်ကျမ်းကျင်ခဲ့သလဲဆိုတာ သာဓကပြတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။ ရန်ကုန်မြို့၊ အလုံရပ်၊ ခရစ်ယာန် ကျောင်းတစ်ခုမှာ လက်တင်ဘာသာသင်ဖို့ ဆရာလိုတယ်။ မြန်မာလူမျိုး မခန့်ဘူးဆိုလို ပိမိုးနင်းက ဘောင်းဘီဝတ်ပြီး သူကိုယ်သူ ဖီးလစ်မိုးနင်း ဆိုပြီး အလုပ်သွားလျှောက်တယ်။ ကျောင်းအုပ်ကြီးနဲ့ တွေ့၊ စကားပြောကြာတော့ လက်တင်ဘာသာမှာလည်း ကျမ်းကျင်ပြီး အင်လိုင်

လိုလည်း မွတ်နေတာ တွေ့ရတယ်။ ပီမိုးနှင်းကလည်း သူမြန်မာလူမျိုး ဖြစ်တယ်၊ အလုပ်ရချင်လို့ သူ့ကိုယ်သူ ဖီးလစ်မိုးနှင်း လုပ်လာတဲ့ အ ကြောင်း ပြောပြတယ်။ အဲဒါနဲ့ပဲ အလုပ်ရသွားရော့။

ပီမိုးနှင်းဟာ လက်တင်ဘာသာနဲ့ ကဗျာများတောင် စပ်ဆိုနိုင်သည် အထိ ကျမ်းကျင်တယ်လို့ ဆိုပါတယ်။ အက်လိုပ်စာလည်း ဘာသာ စ ပေ စာအုပ် ကျမ်းတွေကို မွေနောက်ဖတ်ရှုပြီး အဆီအနှစ်ထုတ်၊ နီတိ ကျမ်းတွေ ပြုစုခဲ့ပါတယ်။

နီတိကျမ်းပေါင်း ၄၀ကျော်၊ ၀ထူးလုံးချင်းပေါင်း ၄၆အုပ်၊ ၀ထူး တို့ ဆောင်းပါးတွေဆိုတာ မရောမတွက်နိုင်ပါဘူး။

ဒီတော့ ဆရာကြီး ပီမိုးနှင်းဟာ သူ့စိတ်နဲ့သူ့ကိုယ် လွှတ်လပ်စွာ နေချင်တယ်၊ နေလည်း နေခဲ့တယ်။ ဒီကြားထဲက ခုလို့ ပညာရည်ထက် မြက်ခဲ့တာ စာတွေ ရေးနိုင်ခဲ့တာဟာ အလွန် အံ့ဩဖွယ်ကောင်းလှပါ တယ်။

လူတစ်ဦးရဲ့ ဘဝကို ကြည့်ရင် တစ်ခုတည်း ကွက်ကြည့်လို့ မဖြစ် ပါဘူး၊ ဆရာကြီးရဲ့ ဘဝဟာ လွှတ်လပ်စွာ နေခဲ့တာမှ ထင်သလို စိတ် သွားရာ ကိုယ်ပါ လုပ်ချင်ရာလုပ်ခဲ့တာပဲ။ ဒီတစ်ခုတည်း ကွက်ကြည့်ပြီး အဲဒါကိုပဲ အားကျား သူ့လို့ လိုက်လုပ်ပေမယ့် သူ့လို့ လက်တင်ဘာ သာ စကားကို ဆရာလုပ်သင်နိုင်သည်အထိ ကဗျာစပ်နိုင်သည်အထိ ပညာချုန်နိုင်ပါမလား။ သူ့လို့ ကျမ်းပေါင်းများစွာ ရေးခဲ့နိုင်မလား။ အဲဒါကိုလည်း ထည့်စဉ်းစားရလိမ့်မယ်။

ပြီးတော့ ဆရာကြီး ပီမိုးနှင်းမှာ အလွန်အားကျား အတူခိုးစရာ ကောင်းတွေ ရှိပါတယ်။ သူ့မူနဲ့သူ သူတစ်ပါးနောက် မလိုက်ဘဲ ကိုယ့်

နည်းကိုယ့်ဟန်နဲ့ တီထွင်တတ်တဲ့ ဥာဏ်ပညာ တီတွင်ရတဲ့ သတ္တိလည်း ရှိတယ်။

နောက် ရှိသေးတယ်၊ သူ့စိတ်ဖြူစင်ရိုးသားတယ်၊ ရိုမင် ကက် သလစ် ဘုန်းကြီးလုပ်မယ်ဆိုပြီး မလုပ်ဖြစ်တဲ့အကြောင်း ခုလိုရေးခဲ့ပါ တယ်။

‘ဗရင်ဂျီဘုန်းကြီးများမှာ သားမယားစိတ် မရှိဖို့ အရေးကြီးသည်၊ မနောက်ခံပို့ပင် ရှောင်ကြည်ရသည်။ ကျွန်ုပ်ကား မနောက် ကြည့်ခြင်း ကို မတတ်နိုင်ပေ။ မနောက် ကျွေးလွှန်မိသည့်အခါတိုင်း အာပတ်ဖြေကြ ရပြီး မိမိတွေးသမျှ ကြားသမျှ အပြစ်ပေါင်းစုံ အကုန်အစင်ကို သိက္ခာရ ဘုန်းတော်ကြီးတစ်ပါးပါးထံ အကုန်အစင်ပြောကြား၍ ထိုအပြစ်မှလွှတ်ပါမည့်အကြောင်း ဘုရားကို ဆုတောင်းရသည်။ ငါသာ ဘုန်းကြီးဖြစ်ချေ က ဤကဲ့သို့ အမြဲအာပတ်ဖြေ၍သာ နေရပေလိမ့်မည်၊ လူကြား၍ပင် ကောင်းမည်မဟုတ်ပေ။ ငါသည် အင်မတန်ယုတ်မာ၍ ဘုန်းကြီးအဖြစ် နှင့်မတော်၊ မြန်မြန်ပြန်ပြီး မယားယူမှ တော်ချေမည်။’

အဲသလို ပွင့်လင်းတယ်၊ သတ္တိရှိတယ်။ ကိုယ့်အပြစ်ကို ထိန်ချုံ ဟန်ဆောင်လေ့ မရှိပါဘူး။

ဘာသာရေးနဲ့ ပတ်သက်ပြီး နက်နက်နဲ့နဲ့ မလေ့မလာ မတွေး မတောဘဲ အရမ်း ထင်ရာမပြောဘူး။ ဗုဒ္ဓဘာသာကိုလည်း ခြေခြေမြစ် မြစ် လေ့လာပြီး စိတ်ကျေနပ်မှ ဗုဒ္ဓဘာသာ ဖြစ်ခဲ့တယ်။ ပီမိုးနင်းမှာ အဲဒီလို အရည်အချင်းတွေ အပြည့်ရှိတာကို မြင်ဖို့လိုပါတယ်။

ဆရာကြီးဟာ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်နဲ့ ဆင်းရဲနဲ့မူးပါးခဲ့တယ်၊

ဒုက္ခရောက်ခဲ့တယ် ဆိုတာလည်း တကယ်တော့ သူ့အဖို့ ဂရမစိုက်ပါဘူး။ ဘေးကလူ အမြင်နဲ့ ဆင်းရဲတယ်လို့ ပြောကြရတာပါ။

စာရေးဆရာ အနုပညာသည်တစ်ဦးအဖြစ်နဲ့ ဆရာပီမိုးနင်းဟာ အောင်မြင်မှ အပြည့်အဝ ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ယနေ့ထိ သူစာ တွေ သူ့အတွေးအခေါ်တွေ ရှင်သန်နေတယ်၊ သူရဲ့သြော လွမ်းမိုးနေတယ်။

တကယ် အမှန် စစ်ကြည့်လိုက်တော့ ဆရာကြီး ပီမိုးနင်းရဲ့ ဒုက္ခ အစစ်က ငွေကြေး မပြည့်စုံတာ မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ နောက် ဆုံး သူရဲ့ချစ်လှစွာသော သားဦး မောင်ကျော်စိုး သူတစ်ပါးလက်ချက် နဲ့ မရှုမလှသောရပြီး ဇနီးသည်ပါ နောက်က လိုက်သွားတဲ့ အဖြစ်ဆုံး တစ်ရပ်ပါပဲ။ အဲဒီလို မချိမဆုံးရတဲ့ ပရီဒေဝမီးကြီးကသာ ဆရာကြီးရဲ့ ဘဝကို လောင်ကျေမ်းသွားတာ ဖြစ်ပါတယ်။

ဆရာကြီးဟာ သူရဲ့စာရေးသက်တစ်လျှောက်လုံး ပဲရော့ဦးဆန်စီ အစရိတဲ့ လူကြီးတွေက သူစာတွေကို လေးလေးမြတ်မြတ် ထားပြီး ထောက်ပုံပေးတယ်။ မိတ္တုဗ္ဗလ အသိုင်းအဝိုင်းလည်း ပြည့်စုံတောင့်တင်း ခဲ့ပါတယ်။

နောက်ဆုံး သူတွေရတဲ့ သားသမီးအပူမီးကြောင့် သူဘဝဟာ မရှု မလှ ောတ်သိမ်းရတာ ဖြစ်ပါတယ်။

ဆရာကြီးကျေးဇူးကို အမြဲအောက်မွေးလျက် ....။

[၁၉၈၃၊ ဒီဇင်ဘာ]  
အင်မျိုးချုပ်